

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အဖိုးရ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန



သတ္တုလုပ်ငန်း
ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလမ်းညွှန်ချက်များ
(မူကြမ်း)

(သတ္တုတွင်းလုပ်ငန်းကဏ္ဍအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ
လမ်းညွှန်ချက်များ)

J01ဂရန်စီ၊ မေလ

ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာဖွဲ့စည်းတည်ဆောက်မှုမြှိုင်တင်ခြင်းစီမံကိန်း
(TA 8786 – MYA) အရ အာရ့ဖွံ့ဖြိုးရေးဘဏ်၏နည်းပညာအကူအညီဖြင့်
သတ္တုတွင်းလုပ်ငန်းကဏ္ဍအတွက် EIA လမ်းညွှန်ချက်ရေးဆွဲပြုစုရေးလုပ်ငန်းအဖွဲ့က ပြုစုတင်ပြသည်။

သတ္တုတွင်းလုပ်ငန်းကဏ္ဍအတွက် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ

ဤလမ်းညွှန်ချက်များတွင် အောက်ပါခေါင်းစဉ်များ ပါဝင်သည် -

- သတ္တုစမ်းသပ်တူးဖော်ခြင်း - ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) ဆိုင်ရာ လမ်းညွှန်ချက်များ
- သတ္တုတူးဖော်ခြင်း - ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (EIA) ဆိုင်ရာ လမ်းညွှန်ချက်များ
- သတ္တုတွင်းလုပ်ငန်းကဏ္ဍတွင် EIA ဆောင်ရွက်ခြင်းအတွက် နည်းပညာဆိုင်ရာ လမ်းညွှန်ချက်များ
- ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်သည့်စာရွက်စာတမ်းများကို စီစဉ်သုံးသပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ
- သတ္တုတူးဖော်ရေးစီမံကိန်းတစ်ခုအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ထုတ်ပေးရန် ပြင်ဆင်ခြင်းအတွက် လမ်းညွှန်ချက်များ
- ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်း ဆိုင်ရာ လမ်းညွှန်ချက်များ

စီမံကိန်းဆောင်ရွက်သူများနှင့် သက်ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်များသည် မိမိတို့အဆိုပြုထားသော စီမံကိန်းနှင့် သက်ဆိုင်မှုအရှုံးခုံးသော လမ်းညွှန်ချက်များ (ဥပမာ - သတ္တုစမ်းသပ်တူးဖော်ခြင်း ဆိုင်ရာ လမ်းညွှန်ချက်၊ သတ္တုတွင်းအသစ်များအတွက် လမ်းညွှန်ချက်၊ လက်ရှိတူးဖော်ခဲ့သတ္တုတွင်းများအတွက်လမ်းညွှန်ချက်စသည်ဖြင့်) ကို ရွေးချယ်အသုံးပြုသင့်ပါသည်။ ပတ်ဝန်းကျင်ထိခိုက်မှုကို အမှန်တကယ်ဆန်းစစ်သည့် အချိန် တွင် ပိုမိုအသေးစိတ်ဖော်ပြထားသည့် “သတ္တုတွင်းလုပ်ငန်းများအား EIA ဆောင်ရွက်ခြင်းအတွက် နည်းပညာ လမ်းညွှန်ချက်များ (When conducting the assessment of impacts, the more detailed Technical Guidance for Environmental Impact Assessment of Mining)” စာအုပ်ကို ရည်ညွှန်းကို ကားအဖြစ် အသုံးပြုသင့်ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနအေး အကြံပေးပုဂ္ဂိုလ်များ၊ EIA အစီရင်ခံစာ စီစဉ်သုံးသပ်ရေးအဖွဲ့တွင် ပါဝင်သည့် ဌာနဆိုင်ရာများအပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ စီစဉ်သုံးသပ် မည့်သူများ အတွက် “ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်သည့် စာရွက်စာတမ်းများကို စီစဉ်သုံးသပ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ” အပိုင်းကို ရည်ညွှန်းကို ကားသင့်ပါသည်။

ECC လက်မှတ်ထုတ်ပေးရန် ပြင်ဆင်ပေးရသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ထမ်းများအနေဖြင့် “သတ္တုတူးဖော်ရေးစီမံကိန်းတစ်ခုအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC) ထုတ်ပေးရန်ပြင်ဆင်ခြင်းအတွက် လမ်းညွှန်ချက်များ” အပိုင်းကို ရည်ညွှန်းကို ကားသင့်သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုကိုစောင့်ကြပ်ကြည့်ရန်တာဝန်ရှိသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ သတ္တုတွင်းကုမ္ပဏီများ၏ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ဝန်ထမ်းများအနေဖြင့် “ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းဆိုင်ရာလမ်းညွှန်ချက်များ”ကို ရည်ညွှန်းကို ကားသင့်ပါသည်။

မာတိကာ

အခန်း (၁) - နိုဒါန်း	၁
အခန်း (၂) - ပဏာမစိစစ်ခြင်းနှင့် စီမံကိန်းအမျိုးအစားသတ်မှတ်ခြင်း	၅
အပိုင်း (က) စီမံကိန်းအဆိုပြုလွှာ ရေးသားတင်ပြခြင်း	၅
အပိုင်း (ခ) စီမံကိန်းအမျိုးအစားကို ဆုံးဖြတ်ပေးခြင်း	၅
၁ သတ္တုတွင်းများအား ပဏာမစိစစ်ခြင်းနှင့် စီမံကိန်းအမျိုးအစားသတ်မှတ်ခြင်း	၆
အပိုင်း (ဂ) စီမံကိန်းအဆိုပြုလွှာ တင်ပြခြင်း	၈
အပိုင်း (ဃ) စီမံကိန်းအဆိုပြုလွှာတွင် ပါဝင်ရမည့် အကြောင်းအရာများ	၉
အခန်း (၃) - လေ့လာမှုနယ်ပယ်သတ်မှတ်ခြင်းနှင့် တာဝန်ဝေါယာများ	၁၂
အပိုင်း (က) လေ့လာမှုနယ်ပယ်သတ်မှတ်ခြင်းအစီရင်ခံစာ	၁၃
အပိုင်း (ခ) သတ္တုတွင်းစီမံကိန်းများအတွက် လေ့လာမှုနယ်ပယ်သတ်မှတ်ခြင်း	၁၆
၁ စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြခြင်း	၁၆
၂ အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ဆန်းစစ်ခြင်း	၁၇
၃ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ပြဿနာများကို သတ်မှတ်ဖော်ထုတ်ခြင်း	၁၇
၄ ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်စေခြင်းနှင့် ဒေသဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲခြင်း	၁၈
အပိုင်း (ဂ) ပတ်ဝန်းကျင်ထိခိုက်မှ ဆန်းစစ်ခြင်းလုပ်ငန်းအတွက် ရည်ညွှန်းတာဝန်နှင့် ဝေါယာများ	၁၉
၁ ပတ်ဝန်းကျင်ထိခိုက်မှ ဆန်းစစ်ခြင်း	၂၀
၂ ပတ်ဝန်းကျင်ထိခိုက်မှ ဆန်းစစ်ခြင်းအစီရင်ခံစာ	၂၂
အခန်း (၄) - ပတ်ဝန်းကျင်ထိခိုက်မှ ဆန်းစစ်ခြင်း	၂၃
အပိုင်း (က) နယ်ပယ်သတ်မှတ်ခြင်းအစီရင်ခံစာနှင့် တာဝန်ဝေါယာများ	၂၃
အပိုင်း (ခ) EIA စုစမ်းစစ်ဆေးခြင်း	၂၃
၁ ဆန်းစစ်မှုအတွက် မြေပြင်နယ်နမိတ်များ သတ်မှတ်ခြင်း	၂၄
၂ ဆန်းစစ်မှုဆောင်ရွက်မည့် အချိန်မှုဘောင်သတ်မှတ်ခြင်း	၂၄
၃ စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြခြင်း	၂၄
၄ အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ဆန်းစစ်ခြင်း	၂၅
၅ သဘာဝနှင့်လူမှုဆိုင်ရာ ပတ်ဝန်းကျင်ကို ရှင်းလင်းဖော်ပြခြင်း	၂၇
၆ ထိခိုက်မှုများကို ဆန်းစစ်ခြင်း	၂၇
၇ လျော့ပါးစေရေးနည်းလမ်းများကို ဒီဇိုင်းရေးဆွဲခြင်း	၂၉
၈ ပတ်ဝန်းကျင်အရည်အသွေးစောင့်ကြပ်ကြည့်ရှုရေးအစီအစဉ်ဒီဇိုင်းရေးဆွဲခြင်း	၃၀
၉ အန္တရာယ်ဖြစ်နိုင်ဖော်ဆန်းစစ်ခြင်း	၃၃

	၁၀	ဆက်စပ်သက်ရောက်မှုဆန်းစစ်ခြင်း	၄၆
	၁၁	ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်စေခြင်းနှင့် ဒေသဖွံ့ဖြိုးရေး	၄၉
	၁၂	သတ္တုတွင်းပိတ်သိမ်းရေးစီမံချက်	၅၂
	၁၃	ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲခြင်း	၅၃
	၁၄	နိဂုံးချုပ်သုံးသပ်ချက်	၅၆
အပိုင်း (က)	EIA အစီရင်ခံစာတွင် ပါဝင်ရမည့် အကြောင်းအရာများ	၅၇	
အခန်း (၅) - ကနိုင်းပတ်ဝန်းကျင်ဆန်းစစ်မှုဆောင်ရွက်ခြင်း		၆၁	
အပိုင်း (က)	IEE ၈၁ လေ့လာမှုနယ်ပယ်အတိုင်းအတာ	၆၁	
အပိုင်း (ခ)	IEE စုစုစုံစစ်ဆေးခြင်း	၆၂	
အပိုင်း (ဂ)	အခြေခြားအချက်အလက်များ ကောက်ယူစုစုံဆောင်းခြင်း	၆၂	
အပိုင်း (ဃ)	ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်စေခြင်းနှင့် ဒေသဖွံ့ဖြိုးရေး	၆၃	
အပိုင်း (င)	IEE အစီရင်ခံစာတွင် ပါဝင်ရမည့် အကြောင်းအရာများ	၆၃	
အခန်း (၆) - အသစ်ဆောင်ရွက်မည့်သတ္တုတွင်းလုပ်ငန်းများအတွက် သီးခြားထားရှိနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲခြင်း	၆၈		
အပိုင်း (က)	သီးခြားထားရှိနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်၏ နယ်ပယ်အတိုင်းအတာ	၆၈	
အပိုင်း (ခ)	သီးခြားထားရှိနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ် ရေးဆွဲခြင်း	၆၈	
အပိုင်း (ဂ)	အခြေခြားအချက်အလက်များ ကောက်ယူစုစုံဆောင်းခြင်း	၆၉	
အပိုင်း (ဃ)	ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်စေခြင်းနှင့် ဒေသဖွံ့ဖြိုးရေး	၆၉	
အပိုင်း (င)	သီးခြားထားရှိနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်၏ အစီရင်ခံစာပုံစံ	၇၀	
အခန်း (၇) - လက်ရှိ ဆောင်ရွက်ခဲ့သတ္တုတွင်းများအတွက် သီးခြားထားရှိနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲခြင်း	၇၄		
အပိုင်း (က)	လက်ရှိသတ္တုတွင်းများအတွက် အထူးထည့်သွင်းစဉ်းစားရန်အချက်များ	၇၅	
	၁	ယခင်ဆောင်ရွက်ခဲ့သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ဆန်းစစ်ခြင်းလုပ်ငန်းများ	၇၅
	J	ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စစ်ဆေးခြင်း	၇၇
အပိုင်း (ခ)	လက်ရှိ ဆောင်ရွက်ခဲ့သတ္တုတွင်းများအတွက် သီးခြားထားရှိနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်	၇၈	
	C	စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြခြင်း	၇၉
	J	သဘာဝနှင့်လူမှုဆိုင်ရာ ပတ်ဝန်းကျင်ကို ရှင်းလင်းဖော်ပြခြင်း	၈၀
	R	ထိခိုက်မှုများကို ဆန်းစစ်ခြင်း	၈၀
	D	လျော့ပါးစေရေးနည်းလမ်းများအား ဒီဇိုင်းရေးဆွဲခြင်း	၈၂

	၅	ပတ်ဝန်းကျင်အရည်အသွေးစောင့်ကြပ်ကြည့်ရှုရေးအစီအစဉ်များ	၈၃
	၆	အန္တရာယ်ဖြစ်နိုင်ဖြေဆန်းစစ်ခြင်း	၈၃
	၇	ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်စေခြင်းနှင့် ဒေသဖွံ့ဖြိုးရေး	၈၄
	၈	သတ္တုတွင်းပိတ်သိမ်းရေးစီမံချက်	၈၆
	၉	ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲခြင်း	၈၈
	၁၀	နိဂုံးချုပ်သုံးသပ်ချက်	၈၉
အပိုင်း (က)		လက်ရှု ဆောင်ရွက်ဆဲသတ္တုတွင်းများအတွက် သီးခြားထားရှိနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်၏ အစီရင်ခံစာပုံစံ	၉၀
နောက်ဆက်တွဲ (၁) -		သတ္တုတွင်းဘဝစက်ဝန်းအတွင်းဖြစ်ပေါ်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ပြဿနာများ	၉၆
နောက်ဆက်တွဲ (၂) -		ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာတွင် ပါဝင်ရမည့် အကြောင်းအရာများ (မာတိကာ)	၁၂၈
နောက်ဆက်တွဲ (၃) -		ပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများအား လိုက်နာဆောင်ရွက်မှု	၁၃၉

အခန်း (၁) - နိဒါန်း

၁။ ဤလမ်းညွှန်ချက်တွင် လက်ရှိနှင့် အသစ်ဆောင်ရွက်မည့် သတ္တုတွင်းလုပ်ငန်းများအား ပဏာမ စီစစ်ခြင်းနှင့် စီမံကိန်းအမျိုးအစားသတ်မှတ်ခြင်း၊ လေ့လာမှုနယ်ပယ်သတ်မှတ်ခြင်းနှင့် ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ဆောင်ခြင်းတို့ကို လွမ်းခြားဖော်ပြထားသည်။ ဤလမ်းညွှန်ချက်သည် ၂၀၁၇ ခုနှစ် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအတွက် နည်းပညာဆိုင်ရာအထွေထွေ လမ်းညွှန်ချက်များ (မူကြမ်း) တွင် ဖော်ပြထားသည့် ခြိုင်နည်းလမ်းများကို အခြေပြုထားပါသည်။ သို့သော် ဤလမ်းညွှန်ချက်များမှာ သတ္တုတွင်းလုပ်ငန်းကဏ္ဍအတွက်သာ သီးသန်ဖြစ်ပါသည်။

ဤလမ်းညွှန်စာအုပ်တွင် ပါဝင်သည့် အကြောင်းအရာများ

၂။ ဤလမ်းညွှန်စာအုပ်တွင် အောက်ပါအတိုင်း အမိက အပိုင်း (၆) ပိုင်းပါဝင်သည် -

- (က) ပဏာမစီစစ်ခြင်းနှင့် စီမံကိန်းအမျိုးအစားသတ်မှတ်ခြင်း - အသစ်ဆောင်ရွက်မည့် သတ္တုတွင်းလုပ်ငန်းအားလုံးနှင့် သက်ဆိုင်သည်။
- (ခ) လေ့လာမှုနယ်ပယ်နှင့် တာဝန်ဝေါယာ (TOR) သတ်မှတ်ခြင်း - EIA အမျိုးအစားစီမံကိန်းအားလုံးနှင့် သက်ဆိုင်သည်။
- (ဂ) EIA အမျိုးအစားစီမံကိန်းအား ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ - ဤအပိုင်းတွင် ပတ်ဝန်းကျင်ထိခိုက်မှုကို ဆန်းစစ်သည့် နည်းလမ်းများနှင့် EIA အစီရင်ခံစာ၏ ပုံစံ (format) တို့ကို အသေးစိတ် ဖော်ပြထားသည်။
- (ဃ) ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE) ဆိုင်ရာ လမ်းညွှန်ချက်များ
- (င) အသစ်ဆောင်ရွက်မည့် သတ္တုတွင်းလုပ်ငန်းများအတွက် သီးခြားထားရှိနိုင်သည့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (EMP) ဆောင်ရွက်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ - ဤအပိုင်းတွင် အလတ်စားနှင့် အသေးစားသတ္တုတွင်းလုပ်ငန်းများအား ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ရန်အတွက် ရှိုးရှင်းသော နည်းလမ်းများကို အကြံပြုထားသည်။
- (စ) လက်ရှိ ဆောင်ရွက်ဆဲသတ္တုတွင်းများအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) ဆောင်ရွက်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ

၃။ ထိုအပြင်၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်စဉ်အတွင်း ဖော်ထုတ်ဖြေရှင်းပေးရမည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အမိကသက်ရောက်မှုများကိုလည်း နောက်ဆက်တွဲ (၁) တွင် အသေးစိတ် ရှင်းလင်းဖော်ပြထားသည်။ သတ္တုတွင်းလုပ်ငန်းများအတွက် အကြံပြုထားသည့် ပတ်ဝန်းကျင်ဆိုင်ရာ အရည် အသွေး စံနှုန်းများကိုလည်း နောက်ဆက်တွဲ (၂) တွင် ဖော်ပြထားသည်။

ဤလမ်းညွှန်ချက်စာအပ်၏ အသုံးဝင်မှု

၄။ ဤလမ်းညွှန်ချက်များမှာ မြန်မာနိုင်ငံ EIA လုပ်ထူး လုပ်နည်း (၂၀၁၅ ခုနှစ်) အရ သတ္တုတွင် လုပ်ငန်းစီမံကိန်းများ၏ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာထိခိုက်မှုများကို ဆန်းစစ်ရာတွင် စီမံကိန်းဆောင်ရွက်သူများ၊ EIA အကြော်ပုဂ္ဂိုလ်များအား လမ်းညွှန်ပေးရန်ဖြစ်ပါသည်။ သို့ရာတွင် ဤလမ်းညွှန်ချက်စာအပ်သည် ဌာနပေါင်းစုပါဝင်သော EIA အစီရင်ခံစာစိစစ်သုံးသပ်ရေးအဖွဲ့အပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ စီစစ် သုံးသပ်သူများအတွက်လည်း အသုံးဝင်သော ရည်ညွှန်းကိုကား စာအုပ်တစ်အုပ်ဖြစ်ပါသည်။

ပဏာမစီစစ်ခြင်းနှင့် စီမံကိန်းအမျိုးအစားသတ်မှတ်ခြင်း

၅။ အသစ်ဆောင်ရွက်မည့် အဆိုပြု သတ္တုတွင် စီမံကိန်းအားလုံးတို့သည် ပတ်ဝန်းကျင်ဆိုင်ရာ ပဏာမစီစစ်ခြင်းကို ခံယူရသည်။ စီမံကိန်းဆောင်ရွက်သူများသည် စီမံကိန်းအဆိုပြုလွှာကို ရေးသားပြုစု၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ တင်ပြရပါမည်။ သတ္တုတူးဖော်မည့် ဇုန်ယာ (အကျယ်အဝန်း)၊ နှစ်စဉ်ခန်းမှုန်းထုတ်လုပ်မှုပမာဏ၊ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အချက်အလက်တို့ကို အခြေခံ၍ စီမံကိန်းကို အမျိုးအစားခွဲခြားသတ်မှတ်သည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် ပဏာမစီစစ်ခြင်းမှ ရလဒ်များကို အခြေခံလျက် အဆိုပြုစီမံကိန်းအား (၁) EIA အမျိုးအစားစီမံကိန်းသို့မဟုတ် (၂) IEE အမျိုးအစားစီမံကိန်းသို့မဟုတ် (၃) EMP သာလိုအပ်သော စီမံကိန်းဟူ၍ သတ်မှတ်ပေးပြီးနောက် တို့သတ်မှတ်ချက်အား စီမံကိန်းဆောင်ရွက်သူသို့ အကြောင်းကြားပေးသည်။

လေလာမှုနယ်ပယ်နှင့် တာဝန်ဝါဘာ (TOR) သတ်မှတ်ခြင်း

၆။ EIA အမျိုးအစားစီမံကိန်းအဖြစ် သတ်မှတ်ခံရသည့် စီမံကိန်းများသည် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရမည်။ ဤလုပ်ငန်း၏ ပထမအဆင့်မှာ ဖြေရှင်းပေးရမည့် ပြဿနာများ၊ စုဆောင်းရမည့် အချက်အလက်များ၊ သရပ်ခွဲဆန်းစစ်ရမည့် အချက်များစသည်တို့ကို သတ်မှတ်ဖော်ထုတ်သည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော လေလာမှုနယ်ပယ်သတ်မှတ်ခြင်းနှင့် အကျိုးဆက်စပ်သူများနှင့် တိုင်ပင်ဆွေးနွေးခြင်းအဆင့်ပင်ဖြစ်သည်။ လေလာမှုနယ်ပယ်သတ်မှတ်ခြင်းလုပ်ငန်းအတွက် အစီရင်ခံစာတင်ပြရန်လိုအပ်ပြီး၊ ယင်းအစီရင်ခံစာတွင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆောင်ရွက်ရန် တာဝန်နှင့်ဝါဘာများ၊ EIA အစီရင်ခံစာတွင် ပါဝင်သည့် အကြောင်းအရာ (မာတိကာ) တို့ကို ဖော်ပြပေးရမည်။

ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း

၇။ EIA အတွက် စုစုမံးစစ်ဆေးခြင်းဆောင်ရွက်ရာတွင် အောက်ပါအခြေခံအဆင့်များ ပါဝင်သည် -

- (က) လေလာမှုပြုလုပ်မည့် ပထမိုဝင်နယ်နမိတ်များကို သတ်မှတ်ခြင်း
- (ခ) လေလာမှုပြုလုပ်မည့် အချိန်ယေား သတ်မှတ်ခြင်း
- (ဂ) စီမံကိန်းအကြောင်းအရာများကို ရှင်းလင်းဖော်ပြခြင်း

- (ပ) အစားထိုးနည်းလမ်းများကို လေ့လာဆန်းစစ်ခြင်း
- (က) သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်တို့ကို ရှင်းလင်းဖော်ပြခြင်း
- (စ) ထိခိုက်နိုင်မှုများကို လေ့လာဆန်းစစ်ခြင်း
- (ဆ) ထိခိုက်မှုလျော့ပါးစေရေးနည်းလမ်းများ ဆန်းစစ်ရေးဆွဲခြင်း
- (ဇ) ဆက်စပ်သက်ရောက်မှုများကို လေ့လာဆန်းစစ်ခြင်း
- (ဈ) ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးကို စောင့်ကြပ်ကြည့်ရှုရေးအစီအစဉ်များ ဆန်းစစ်ရေးဆွဲခြင်း
- (ည) အန္တရာယ်ဖြစ်နိုင်မြေဆန်းစစ်ခြင်းနှင့် အရေးပေါ်အမြေအနေတုန်းပြန်ရေး စီမံချက်ရေးဆွဲခြင်း
- (ဋ) အများပြည်သူနှင့် ချိတ်ဆက်ဆွေးနွေးခြင်း၊ ဒေသခံပြည်သူဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်း
- (ဌ) ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) ရေးဆွဲခြင်း

ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE)

၈။ ယော်ယျအားဖြင့် IEE အတွက် လေ့လာဆန်းစစ်ရမည့် နယ်ပယ်မှာ EIA ထက် ပိုနည်းပါသည်။ ၂၀၁၅ ခုနှစ် EIA လုပ်ထုံးလုပ်နည်းအရ IEE ဆောင်ရွက်ရာတွင် နယ်ပယ်သတ်မှတ်ခြင်း အစီရင်ခံစာတင်ပြရန် မလိုအပ်ပါ။ သို့ရာတွင် IEE ဆိုသည်မှာ EIA စုစုမံးစစ်ဆေးသည့် နည်းလမ်း အတိုင်း တူညီစွာ ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ်ပါသည်။ ပတ်ဝန်းကျင်အရည်အသွေးအတွက် အခြေပြုအချက်အလက်များ စုဆောင်းရာတွင်မူ အတိုင်းအတာအားဖြင့် (EIA ထက်) ပိုမိုနည်းပါသည်။ အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းလုပ်ငန်းများမှာလည်း အကြိမ်အရေအတွက်အားဖြင့် လည်းကောင်း၊ တိုင်ပင်ဆွေးနွေးရမည့် အကျိုးဆက်စပ်သူအရေအတွက်အားဖြင့်လည်းကောင်း ပိုမိုနည်းပါးပါသည်။ အစားထိုးနည်းလမ်းများလေ့လာဆန်းစစ်ခြင်းနှင့် ဆက်စပ်သက်ရောက်မှု ဆန်းစစ်ခြင်းတို့ကိုလည်း ပြုလုပ်ရန် မလိုအပ်ပါ။

အသစ်ဆောင်ရွက်မည့် သတ္တုတွင်းလုပ်ငန်းများအတွက် သီးခြားထားရှိနိုင်သည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစဉ် (EMP)

၉။ EIA သို့မဟုတ် IEE ဆောင်ရွက်ရန်လိုအပ်သည့် သတ္တုတွင်းစီမံကိန်းသစ်များသည် ပုံမှန်အားဖြင့် သီးခြားထားရှိနိုင်သည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစဉ် (EMP) ရေးဆွဲရန် လိုအပ်ပါသည်။ အသေးစား သတ္တုတွင်းလုပ်ငန်းအများစုတို့သည် သီးခြားထားရှိနိုင်သည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် (EMP) ကိုရေးဆွဲရပါမည်။ သို့သော် ပတ်ဝန်းကျင်အရည်အသွေးဆိုင်ရာ အခြေပြုအချက်အလက်များ စုဆောင်းရန် မလိုအပ်ပါ။ အများပြည်သူနှင့်တိုင်ပင်ဆွေးနွေးခြင်းကိုလည်း အနည်းငယ်သာ ပြုလုပ်နိုင်ပြီး၊ ဒေသခံရပ်ရွာအဆင့်နှင့် မြို့နယ်အဆင့်တို့တွင်သာ ဆောင်ရွက်နိုင်သည်။ အစားထိုးနည်းလမ်းများ လေ့လာဆန်းစစ်ခြင်းနှင့် ဆက်စပ်သက်ရောက်မှု ဆန်းစစ်ခြင်းတို့ကိုလည်း ပြုလုပ်ရန် မလိုအပ်ပါ။

ဆောင်ရွက်ဆဲသတ္တုတွင်းလုပ်ငန်းများအတွက် သီးခြားထားရှိနိုင်သည့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (EMP)

၁၀။ လက်ရှိဆောင်ရွက်ဆဲသတ္တုတွင်းလုပ်ငန်းများတွင် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများစွာ ဖြစ်ပေါ်ခဲ့ပြီးဖြစ်သည်။ ယခင်ကဖြစ်ပေါ်ခဲ့သော ထိခိုက်မှုများနှင့် လက်ရှိ ထိခိုက်မှုနှစ်မျိုးလုံးကို ဆန်းစစ်လေ့လာရန်လိုအပ်သည်။ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အခြေအနေများသည်လည်း မြှောင်းလဲ သွားမည်ဖြစ်ရာ၊ ပတ်ဝန်းကျင်ဆိုင်ရာ အခြေပြုတန်ဖိုးများကို အသစ်ပြန်လည်သတ်မှတ်ရပါမည်။ သတ္တုတွင်းအများစုတို့တွင် ယခင်က ဆောင်ရွက်ထားသော ပတ်ဝန်းကျင်ဆန်းစစ်မှုများရှိနိုင်ပြီး၊ စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့ကာ၊ ပတ်ဝန်းကျင်စုစမ်းစစ်ဆေးမှုများကို ခံယူခဲ့ပြီး သည်များ ရှိနိုင်ပါသည်။ သတ္တုတွင်းလုပ်ငန်းက အေသခံများနှင့် ချိတ်ဆက်ဆောင်ရွက်မှု ရာဇ်ဝင်လည်း ရှိထားမည်ဖြစ်ပြီး၊ အေသခံများအား ကူညီပေးမည့် ရပ်စွာဖွံ့ဖြိုးရေးစီမံချက်များလည်း ရှိနေနိုင်ပါသည်။

၁၁။ သတ္တုတွင်းလုပ်ငန်းတစ်ခု၏ ယခင်နှင့် လက်ရှိ ပတ်ဝန်းကျင်ဆန်းစစ်ခြင်းလုပ်ငန်းနှင့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအလေ့အထများ၊ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများ၊ အေသခံ ပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်မှုများ၊ ရပ်စွာဖွံ့ဖြိုးရေးလုပ်ငန်းများစသည်တို့ကို မှတ်တမ်းများ ပြုစုထားရမည်ဖြစ်ပြီး၊ သီးခြားထားရှိနိုင်သည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (EMP) တွင် လေ့လာ ဆန်းစစ်ရပါမည်။

အခန်း (၂) - ပကာမစိစစ်ခြင်းနှင့် စီမံကိန်းအမျိုးအစားသတ်မှတ်ခြင်း

၁၂။ မြန်မာနိုင်ငံ၏ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း (၂၀၁၅ ခုနှစ်) တွင် စီမံကိန်းအသစ်များနှင့် တိုးခဲ့ဆောင်ရွက်သည့်စီမံကိန်းများအားလုံးသည် ပြုလုပ်ရမည့် ပတ်ဝန်းကျင် ဆန်းစစ်မှု ပမာဏနှင့် သဘောသဘာဝတို့ကို ဆုံးဖြတ်နိုင်ရန်အတွက် ပကာမစိစစ်မှုခံယူရမည်ဟု သတ်မှတ်ထားသည်။

အပိုင်း (က) - စီမံကိန်းအဆိုပြုလွှာရေးသားပြုစခြင်းနှင့် တင်ပြခြင်း

၁၃။ စီမံကိန်းဆောင်ရွက်သူသည် ပကာမစိစစ်ခြင်းနှင့် စီမံကိန်းအမျိုးအစားသတ်မှတ်ခြင်း လုပ်ငန်းစဉ် ကို စတင်နိုင်ရန်အတွက် စီမံကိန်းအဆိုပြုလွှာ (အပိုင်း - ယ တွင် အသေးစိတ်ကြည့်ပါ) ကို သယံ့ောက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနသို့ တင်ပြရသည်။ ထို့နောက် ယင်းစီမံကိန်းအား ၂၀၁၅ ခုနှစ် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ပကာမစိစစ်၍ မည်သည့်စီမံကိန်းအမျိုးအစားဖြစ်ကြောင်း ဆုံးဖြတ်ပေးသည် (အပိုင်း - ဂ တွင် အသေးစိတ်ကြည့်ပါ)။

အပိုင်း (ခ) - စီမံကိန်းအမျိုးအစားကို ဆုံးဖြတ်ပေးခြင်း

၁၄။ ပတ်ဝန်းကျင်ဆိုင်ရာပကာမစိစစ်ချက်ရလဒ်များအရ အောက်ပါသတ်မှတ်ချက် (၃) မျိုးပေါ် အခြေခံ ၍ စီမံကိန်းများကို အမျိုးအစားခွဲခြားသတ်မှတ်ပေးသည် -

- (က) ၂၀၁၅ ခုနှစ် EIA လုပ်ထုံးလုပ်နည်း၏ နောက်ဆက် တွဲ (က)- “သတ္တုတွင်းလုပ်ငန်းများ အတွက် ပတ်ဝန်းကျင်ဆန်းစစ်မှုဆောင်ရွက်ရမည့် စီးပွားရေးလုပ်ငန်းအမျိုးအစား သတ်မှတ်ချက်” တွင် ဖော်ပြထားသော စီမံကိန်းအမျိုးအစားနှင့် အရွယ်အစား
- (ခ) ၂၀၁၅ ခုနှစ် EIA လုပ်ထုံးလုပ်နည်း၏ ပုဒ်မ (၂၅) တွင် ဖော်ပြထားသော နိုင်ငံအဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့်တွင် ဥပဒေဖွင့်ကာကွယ်ထားသော နယ်မြေဒေသများ
- (ဂ) ၂၀၁၅ ခုနှစ် EIA လုပ်ထုံးလုပ်နည်း၏ ပုဒ်မ (၂၈) အရ သတ်မှတ်ထားသည့် ထပ်တိုးအချက်များ

၁၅။ အထက်ပါ သတ်မှတ်ချက် (၃)မျိုးကို အခြေခံလျက် စီမံကိန်းတစ်ခုကို အောက်ပါအတိုင်း အမျိုးအစားသတ်မှတ်ပါသည် -

- (က) EIA အမျိုးအစားစီမံကိန်း သို့မဟုတ်
- (ခ) IEE အမျိုးအစားစီမံကိန်း သို့မဟုတ်
- (ဂ) IEE/EIA ဆောင်ရွက်ရန်မလိုသော စီမံကိန်း (ဤအမျိုးအစားတွင် မည်သည့် ပတ်ဝန်းကျင် ဆန်းစစ်မှုမှု ဆောင်ရွက်ရန်မလိုပါ)

၁၆။ လက်တွေ့တွင်မူ IEE/EIA ဆောင်ရွက်ရန်မလိုသော စီမံကိန်းအမျိုးအစားနှင့် IEE အမျိုးအစား စီမံကိန်းများအတွက် ပုံမှန်အားဖြင့် သီးခြားထားရှိနိုင်သည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ် (EMP) ရေးဆွဲတင်ပြရန် လိုအပ်ပါသည်။

(ခ-၁) သတ္တုတွင်းလုပ်ငန်းများအား ပဏာမစီစစ်ခြင်းနှင့် စီမံကိန်းအမျိုးအစားသတ်မှတ်ခြင်း:

၁၇။ ယေား (၁) တွင် J01၅ ခုနှစ်၊ EIA လုပ်ထုံးလုပ်နည်း၏ နောက်ဆက်တွဲ (က) - “ပတ်ဝန်းကျင် ဆန်းစစ်မှု ဆောင်ရွက်ရမည့် စီးပွားရေးလုပ်ငန်းအမျိုးအစားသတ်မှတ်ချက်” တွင် ဖော်ပြထားသည့် စီမံကိန်းအမျိုးအစားနှင့် အရွယ်အစားဆိုင်ရာ သတ်မှတ်ချက်များကို စာရင်းပြုစုံဖော်ပြထားသည်။

၁၈။ ယေား (၁) - အမျိုးအစားခွဲခြားသတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားရမည့် စီမံကိန်းအမျိုးအစားနှင့် အရွယ်အစားဆိုင်ရာ အချက်များ (J01၅ ခုနှစ် EIA လုပ်ထုံးလုပ်နည်း၏ နောက်ဆက်တွဲ - က)

သတ္တုတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း			
စဉ်	စီးပွားရေးလုပ်ငန်းအမျိုးအစား	IEE အမျိုးအစားလုပ်ငန်းအတွက် စုသတ်မှတ်ချက်များ	EIA အမျိုးအစားလုပ်ငန်းအတွက် စုသတ်မှတ်ချက်များ
၁၄၈	မြစ် သို့မဟုတ် ပင်လယ်မှ ကျောက်တုံး၊ ကျောက်စရစ်၊ သဲ ထုတ်ယူခြင်းလုပ်ငန်း	တစ်နှစ်လျှင် ကုပ်မိတာ ၁၀၀၀ မှ ၅၀၀၀၀၀ အထိ	တစ်နှစ်လျှင် ကုပ်မိတာ ၅၀၀၀၀ နှင့် အထက်
၁၄၉	ဆောက်လုပ်ရေး၊ အဆောက်အအိုး တည် ဆောက်ရေးနှင့် ကြွေထည်းမြေထည်းလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း (ပေါင်းစပ်ပစ္စည်းများ၊ ထုံးကျောက်၊ သင်ပုန်းကျောက်၊ ရွှေစွေး၊ စကျင်ကျောက်၊ များကျောက်၊ သဲ ကျောက်၊ လိပ်သဲကျောက် (နှစ်းဖတ်ကျောက်)၊ မြေစွေးဖြူးမီးတောင်ကျောက်၊ သလင်းကျောက်နှင့် quartzite များ ထုတ်ယူခြင်း)	ထုတ်လုပ်စရိယာ J01၁ ဇက အောက်နှင့် တစ်နှစ်ထုတ်လုပ်မှု တန် ၁၀၀၀၀၀၀ အောက်	ထုတ်လုပ်စရိယာ J01၁ ဇကနှင့်အထက် သို့မဟုတ် တစ်နှစ်ထုတ်လုပ်မှု တန် ၁၀၀၀၀၀ နှင့်အထက်
၁၅၀	စက်မှုကုန်ကြမ်းတွင်းထွက်တူးဖော်ထုတ်လုပ်ခြင်းနှင့် သန့်စင်ခြင်းလုပ်ငန်း (သရိုက်တီး၊ ဖလိုဂိုဒ်၊ ဖော့စဖိတ်၊ ပိုတက်၊ ဆား၊ soda ash, ကျောက်ဂွဲး)	ထုတ်လုပ်စရိယာ J01၁ ဇက အောက်နှင့် တစ်နှစ်ထုတ်လုပ်မှု သတ္တုရှိုင်းတန် ၁၀၀၀၀၀၀ အောက်	ထုတ်လုပ်စရိယာ J01၁ ဇကနှင့်အထက် သို့မဟုတ် တစ်နှစ်ထုတ်လုပ်မှု သတ္တုရှိုင်းတန် ၁၀၀၀၀၀၀ နှင့်အထက်
၁၅၁	သံသတ္တု၊ သံမဟုတ်သော သတ္တုနှင့် ရွှေမှအပ အခြားအဖိုးတန် သတ္တုရှိုင်း	ထုတ်လုပ်စရိယာ J0၁ ဇကအောက်နှင့်	ထုတ်လုပ်စရိယာ J0၁ ဇကနှင့်အထက်

	ထုတ်လုပ်ခြင်းလုပ်ငန်း (သံ၊ မန်းကနိစ်၊ ငွေ၊ ကြော်နှင့် သံဖြူ၊ ခနောက် စီမံး၊ ခဲ့၊ နီကယ်၊ သွပ်၊ ခရီးမီယမ်၊ ဘောက်ဆိုင် နှင့် အခြား အဖိုးတန်ကျောက်များ)	တစ်နှစ်ထုတ်လုပ်မှု တန် ၅၀၀၀၀ အောက်	သို့မဟုတ် တစ်နှစ်ထုတ်လုပ်မှု တန် ၅၀၀၀၀ နှင့်အထက်
၁၅၂	ဘေးအန္တရာယ်ဖြစ်စေသော ပါတ္ထ ပစ္စည်းများ သုံးစွဲခြင်းမပြုဘဲ သတ္တရိုင်းပြုပြင်သန့်စင်ခြင်းလုပ်ငန်း	တစ်နှစ်ထုတ်လုပ်မှု တန် ၅၀၀၀၀ အောက်	တစ်နှစ်ထုတ်လုပ်မှု တန် ၅၀၀၀၀ နှင့်အထက်
၁၅၃	ဘေးအန္တရာယ်ဖြစ်စေသော ပါတ္ထပစ္စည်းများ အသုံးပြု၍ သတ္တရိုင်းပြုပြင် သန့်စင်ခြင်းလုပ်ငန်း	တစ်နှစ်ထုတ်လုပ်မှု တန် ၂၅၀၀၀ အောက်	တစ်နှစ်ထုတ်လုပ်မှု တန် ၂၅၀၀၀ နှင့်အထက်
၁၅၄	ဘေးအန္တရာယ်ဖြစ်စေသော ပါတ္ထပစ္စည်းများ အသုံးမပြုဘဲ ရွှေသတ္တရိုင်းထုတ်လုပ်ခြင်းနှင့် ပြုပြင်သန့်စင်ခြင်းလုပ်ငန်း	လုပ်ငန်းဇာတ် ၂၀ အောက်	လုပ်ငန်းဇာတ် ၂၀ နှင့်အထက်
၁၅၅	ဘေးအန္တရာယ်ဖြစ်စေသော ပါတ္ထပစ္စည်းများ အသုံးပြု၍ ရွှေသတ္တရိုင်းထုတ်လုပ်ခြင်းနှင့် ပြုပြင်သန့်စင်ခြင်းလုပ်ငန်း	လုပ်ငန်းဇာတ် ၂၀ အောက်နှင့် တစ်နှစ်ထုတ်လုပ်မှု တန် ၂၅၀၀၀ အောက်	လုပ်ငန်းဇာတ် ၂၀ နှင့်အထက် သို့မဟုတ် တစ်နှစ်ထုတ်လုပ်မှု တန် ၂၅၀၀၀ နှင့်အထက်
၁၅၆	အပေါ်ယံမြေလွှာနှင့် မြေအောက်မှ ကျောက်မီးသွေးတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း	တစ်နှစ်ကျောက်မီးသွေးထုတ်လုပ်မှု တန် ၁၀၀၀၀၀၀ အောက်	တစ်နှစ်ကျောက်မီးသွေးထုတ်လုပ်မှု တန် ၁၀၀၀၀၀၀ နှင့်အထက်
၁၅၇	တွင်းထွက်သဲတူးဖော်ခြင်းအပါအဝင် သတ္တတူးဖော်ခြင်းလုပ်ငန်း (သံကြွဲ၊ ilmenite, rutile, ဂေါ်မိတ်၊ တိုက်တေနီယမ်၊ monazite)	တစ်နှစ်ထုတ်လုပ်မှု ကုပ္ပမာတာ ၁၀၀၀ နှင့်အထက်၊ ကုပ္ပမာတာ ၅၀၀၀၀ အောက်	တစ်နှစ်ထုတ်လုပ်မှု ကုပ္ပမာတာ ၅၀၀၀၀ နှင့်အထက်

၂၀။ ထည့်သွင်းစဉ်းစားရန် ထပ်တိုးအချက်များ - စီမံကိန်းတစ်ခုသည် မည်သည့်ပတ်ဝန်းကျင်ဆန်းစစ်မှုပြုလုပ်ရမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ရာ တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ အောက်ပါ အကြောင်းအချက်များကိုလည်း ထည့်သွင်းစဉ်းစားရပါသည် -

- (က) စီမံကိန်းတွင် အရေးပေါ်အခြေအနေနှင့်အညီ ဆောင်ရွက်ထားရန် လိုအပ်ခြင်း
- (ခ) အများပြည်သူ့ ကျိုးမာရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းရေး
- (ဂ) အမျိုးသားလုံခြုံရေး

- (ပု) စီမံကိန်းသက်တမ်း
- (၁၃) ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ သတ်မှတ်စံနှင့်များ၊ သမိုင်းဆိုင်ရာနှင့်ဘာသာရေးဆိုင်ရာ အမွှေအနှစ်များကို ကာကွယ်ထိန်းသိမ်းခြင်း
- (၁၄) ထိခိုက်ပျက်စီးလွယ်သော ဂေဟနစ်တည်ရှိရာ နေရာဒေသများအား ကာကွယ်ထိန်းသိမ်းခြင်း
- (၁၅) ဆိုင်ကလုန်းမှန်တိုင်း၊ လေပြင်းမှန်တိုင်း၊ ရေကြီးရေလုံခြင်း၊ (စစ်ကိုင်းပြတ်ရွှေကြာအပါ အဝင်) ငလျင် စသည်တို့ကြောင့် ထိခိုက်နိုင်သော နေရာဒေသများနှင့် သဘာဝတေားအန္တရာယ် ကျရောက်လွယ်သော နေရာဒေသများ။
- (၁၆) လက်ရှိနှင့်နောင်တွင် အများပြည်သူသောက်သုံးရေအတွက် အဓိကအရင်းအမြစ်နေရာများဖြစ်သော ရေအရင်းအမြစ်နေရာများ (ရေကန်ကြီးများ၊ ရေလျှင်ကန်ကြီးများ၊ မြစ်ချောင်းများနှင့် ရေအောက်ရေများစသည်ဖြင့်) ကို ကာကွယ်ထိန်းသိမ်းခြင်း။
- (၁၇) အပန်းဖြေအနားယူရန်သတ်မှတ်ထားသည့်နေရာများ၊
ပုလဲမွေးမြှုထုတ်လုပ်သည့်နေရာများ
- (၁၈) မီဝမ်းစံမျိုးကွဲများအား စောင့်ရောက်ကာကွယ်ထိန်းသိမ်းခြင်း
- (၁၉) ဒေသမျိုးရင်းမဟုတ်သော ပြင်ပမှ မျိုးစီတ်များ ဝင်ရောက်လာခြင်း
- (၂၀) နည်းပညာသစ်များ အသုံးပြုခြင်း
- (၂၁) လူဦးရေသိပ်သည်းမှု
- (၂၂) နိုင်ငံအဆင့်၊ ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှု အခြေအနား
- (၂၃) ဖြစ်ပေါ်နိုင်သည့် နယ်စပ်ဖြစ်ကျော်သက်ရောက်မှုများ
- (၂၄) စီမံကိန်းပိတ်သိမ်းပြီးနောက် ကြွင်းကျိန်သက်ရောက်နိုင်မှုများနှင့် နှစ်ကာလရှည်ကြာထိခိုက်နိုင်မှုများ
- (၂၅) ဝန်ကြီးဌာနက သတ်မှတ်သည့် အခြားအကြောင်းအချက်များ

အပိုင်း (၁) - စီမံကိန်းအဆိုပြုလွှာတင်ပြခြင်း

၂၁။ စီမံကိန်းဆောင်ရွက်သူသည် စီမံကိန်းအဆိုပြုလွှာအား “စီမံကိန်းအဆိုပြုချက်တင်သွင်းလွှာပုံစံ” နှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ တင်ပြရသည်။

၂၂။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် ထိအဆိုပြုလွှာအား စိစစ်၍ “EIA အမျိုးအစား စီမံကိန်း” သို့မဟုတ် “IEE အမျိုးအစားစီမံကိန်း” သို့မဟုတ် “EMP သာတင်သွင်းရမည့် စီမံကိန်း” အဖြစ် အမျိုးအစားသတ်မှတ်၍ ထိသတ်မှတ်ချက်ကို စီမံကိန်းဆောင်ရွက်သူသို့ အကြောင်းပြန်ကြားပါသည်။

အပိုင်း (ပု) - စီမံကိန်းအဆိုပြုလွှာတွင် ပါဝင်ရန်သတ်မှတ်ထားသော အကြောင်းအရာများ

၂၃။ ပေါ်ပေါ်သော (၂) တွင် စီမံကိန်းအဆိုပြုလွှာ၏ ပါဝင်ရမည့် အကြောင်းအရာများကို ဖော်ပြထားသည်။

ပေါ်ပေါ်သော (၂) - စီမံကိန်းအဆိုပြုလွှာတွင် ပါဝင်ရမည့် အကြောင်းအရာများ

အခန်း	အကြောင်းအရာ
မျက်နှာပုံးစာမျက်နှာ	စီမံကိန်းအမည်၊ စီမံကိန်းဆောင်ရွက်သူအမည်၊ ရက်စွဲ
အကျဉ်းချုပ်	တစ်မျက်နှာမှ နှစ်မျက်နှာအထိ
မြိုင်ဖော်ပြချက်	ကြောင်းကျိုးဆက်စပ်မှုဖော်ပြချက်အပါအဝင် အဆိုပြစီမံကိန်းအကြောင်း မြိုင်ဖော်ပြချက်
စီမံကိန်း၏ အခြေအနေ (အသစ်၊ ဆောင်ရွက်ဆဲ၊ တိုးချွဲစီမံကိန်းစသည်ဖြင့်)	အဆိုပြစီမံကိန်းသည် အသစ်ဖြစ်သည်၊ ဆောင်ရွက်ဆဲ ဖြစ်သည်၊ တိုးချွဲစီမံကိန်းဖြစ်သည်ကို ဖော်ပြရပါမည်။
စီမံကိန်းဆောင်ရွက်သူအကြောင်း ဖော်ပြချက်	စီမံကိန်းဆောင်ရွက်သူ (အဖွဲ့အစည်း) ၏ အမည်၊ ဆက်သွယ် ရန် လိပ်စာ အသေးစိတ်၊ ဖုန်းနံပါတ်၊ ဖက်စိန်ပါတ်၊ အီးမေးလ် လိပ်စာနှင့် ဝဘ်ဆိုဒ်လိပ်စာ၊ ဆက်သွယ်ရမည့် ပုဂ္ဂိုလ်။
စီမံကိန်းဆောင်ရွက်သူ၏ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (ESMS)	တင်ပြချက်တွင် (၁) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ မူဝါဒများ (၂) အကြီးတန်းစီမံခန့်ခွဲသူများ၏ တာဝန်များ (၃) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ဝန်စိမ်းများ (၄) ကုမ္ပဏီ၏ EIA ဆိုင်ရာ လုပ်ထုံး လုပ်နည်းများ၊ ပတ်ဝန်းကျင်နှင့် လူမှု ဆိုင်ရာ စီမံခန့်ခွဲရေး လုပ်ထုံး လုပ်နည်းများ (၅) ESMS စောင့် ကြပ်ကြည့်ခြင်းနှင့် အစီရင်ခံခြင်းဆိုင်ရာ သတ်မှတ် ချက်များ စသည် အချက်အလက်များ ပါဝင်သင့် သည်။
စီမံကိန်းအကြောင်း အကျဉ်းချုပ် ရုပ်းလင်း ဖော်ပြချက်	<ul style="list-style-type: none"> စီမံကိန်း၏ ကြောင်းကျိုးညီညွတ်မှုနှင့် စီမံကိန်းဆောင် ရွက်ရန် လိုအပ်မှု စီမံကိန်းတည်နေရာ (အသေးစိတ်မြေပုံများအပါအဝင်) စီမံကိန်း၏ အခြေခံအစိတ်အပိုင်းများ၊ အဆောက်အအီး/ပစ္စည်း ကိရိယာများ၊ လုပ်ငန်းများ လုပ်ငန်းခွင်ပြမေပုံ သို့မဟုတ် စကေးကိုက် ပုံများ

	<ul style="list-style-type: none"> • တည်ဆောက်ခြင်း • လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်း • သတ္တုရှိင်းတူးဖော်ခြင်း • သတ္တုရှိင်း ပြုပြင်သန်စင်ခြင်း • စွန့်ပစ်မြေကြီးများ - စုပုံခြင်း၊ စွန့်ပစ်ခြင်း၊ အကြံင်းအကျော်များ • သယ်ယူပို့ဆောင်ရေး • သတ္တုတွင်းအတွင်းနှင့် သတ္တုတွင်းပြင်ပ အထောက်အကူပြု အဆောက်အအီး/ပစ္စည်းကိရိယာများ • ရေစီမံခန့်ခွဲရေး • သတ္တုတွင်းပိတ်သိမ်းခြင်း • အလုပ်ခန့်ထားခြင်း၊ ဒေသခံများအား ရှားရမ်းခြင်း၊ ဒေသတွင်း ဝယ်ယူခြင်း • လေထုတွင်းသို့ ထုတ်လွှတ်အငွေ့ အမျိုးအစားနှင့် ပမာဏ၊ ရေထုတွင်းသို့ စွန့်ထုတ်အရည် အမျိုးအစားနှင့် ပမာဏ၊ အစိုင်အခဲစွန့်ပစ်ပစ္စည်းနှင့် အန္တရာယ်ရှိစွန့်ပစ်ပစ္စည်း အမျိုးအစားနှင့် ပမာဏ။ • စီမံကိန်းဖွံ့ဖြိုးရေးနှင့် အကောင်အထည်ဖော်ရေးအစီအစဉ် • တည်ဆောက်ရေး ပစ္စည်းနှင့် ကိရိယာများအသုံးပြုမှု • ရေနှင့်စွမ်းအင်အသုံးပြုမှု
ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ရှုင်းလင်းဖော်ပြုချက်	ရေတည်ရှိရာ အဓိကနေရာများ၊ လက်ရှိသစ်တောများနှင့် အခြား မြေအသုံးချမှုများ၊ လူမှုရေးနှင့် စီးပွားရေး အခြေအနေ များ အပါအဝင် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အခြေအနေ များ ကိုပြုလုပ်ဖော်ပြရမည်။ ရှိနိုင်သည့် အထောက်အကူပြုမြေပို့များ၊ အချက်အလက် ယေားများကိုလည်း ဖော်ပြပေးရမည်။
ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်နိုင်မှုများ	ဖြစ်ပေါ်ရန်အလားအလာရှိသော ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အဓိကထိခိုက်မှုများကို အကျဉ်းချုပ်ဖော်ပြရမည်။
ပဏာမစီစစ်ခြင်းအတွက် အဆိုပြုသည့် စီမံကိန်းအမျိုးအစား	ပတ်ဝန်းကျင်ဆန်းစစ်ခြင်းအတွက် အကြံပြုလိုသည့် စီမံကိန်းအမျိုးအစား (EIA အမျိုးအစားစီမံကိန်း၊ IEE အမျိုးအစား စီမံကိန်း၊ EMP သာ လိုအပ်သော စီမံကိန်း)

အထောက်အကူပြစာရွက်စာတမ်းများ	ရရှိနိုင်ပါက၊ ပတ်ဝန်းကျင်ဆန်းစစ်မှု ပြုလုပ်ထားသည့် အထောက်အကူပြစာရွက်စာတမ်းများ၊ စီမံကိန်းဖြစ်နိုင်ခြေ လေ့လာမှုများ၏ အကျဉ်းချုပ်တို့ကို ပူးတွဲတင်ပြရမည်။
-----------------------------	---

အခန်း (၃) - လေ့လာမှုနယ်ပယ်နှင့် တာဝန်ဝံ့ဌားများ သတ်မှတ်ခြင်း

၂၄။ လေ့လာမှုနယ်ပယ်သတ်မှတ်ခြင်းမှာ EIA အမျိုးအစား: စီမံကိန်းများအား ပတ်ဝန်းကျင်ဆန်းစစ်မှု ပြုလုပ်သည့် လုပ်ငန်းစဉ်၏ ပထမအဆင့်ဖြစ်သည်။ လေ့လာမှုနယ်ပယ်သတ်မှတ်ခြင်းဆိုသည့်မှာ စီမံကိန်းတစ်ခု၏ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကို ဆန်းစစ်ရာတွင် ဆောင်ရွက်ရန်လိုအပ်သော ဖော်ထုတ်ဖြေရှင်း ပေးရမည့် ပြဿနာများ၊ စုဆောင်းကောက်ယူရမည့် အချက်အလက်များ၊ အချက်အလက် များအား သရုပ်ခွဲ ဆန်းစစ်ခြင်း၊ အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းတို့ကို သတ်မှတ်ဆုံးဖြတ်သည့် လုပ်ငန်းစဉ်တစ်ခုပင်ဖြစ်သည်။ နယ်ပယ်သတ်မှတ်ရာတွင် အောက်ပါတို့ကို ဆောင်ရွက်ရန် အတွက် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြသည် -

- (က) အဆိုပြုစီမံကိန်းတစ်ခုအပေါ် အကျိုးဆက်စပ်သူများ၏ စီးရိမ်မှုများကို သတ်မှတ်ဖော်ထုတ်ရန်။
- (ခ) EIA ဆောင်ရွက်ရာတွင် လေ့လာရမည့် အဓိကပြဿနာများကို ဆုံးဖြတ်နိုင်ရေး(နှင့် အရေးမကြီးဟု စဉ်းစားထားသော ပြဿနာရပ်များကို ဖယ်ရှားနိုင်ရေး) အတွက် တိုစီးရိမ်မှုများကို အကဲဖြတ်ရန်။
- (ဂ) ပြဿနာရပ်များကို လေ့လာဆန်းစစ်၍ မှတ်တမ်းတင်ရန်နှင့် လေ့လာဆန်းစစ်ချက်များကို အစီရင်ခံတင်ပြရန်။

၂၅။ လေ့လာမှုနယ်ပယ်သတ်မှတ်ရာတွင် မဏာမသတ်မှတ်ဖော်ထုတ်ခြင်းနှင့် စီမံကိန်းကြောင့် ဖြစ်နိုင်ဖွဲ့ယူ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများ၊ အန္တရာယ်ရှိနိုင်ခြေများကို ဆန်းစစ်ခြင်း တို့ ပါဝင်သည်။ လေ့လာမှုနယ်ပယ်သတ်မှတ်သည့် ရလဒ်များကို အခြေခံခြင်းဖြင့် EIA လေ့လာမှုများ၊ သရုပ်ခွဲဆန်းစစ်မှုများ၊ ဆောင်ရွက်ရာတွင် အရေးကြီးသော ကိစ္စရပ်များကို ပိုမိုးတည်ဆောင်ရွက် နိုင်ပါသည်။ နယ်ပယ်သတ်မှတ်ခြင်းလုပ်ငန်းမှ အဓိကထွက်ရှိမည့်အရာများ နောက်တဆင့်တွင် ဆောင် ရွက်မည့် EIA လေ့လာမှုအတွက် တာဝန်နှင့်ဝံ့ဌားများ (TOR) ပင်ဖြစ်ပါသည်။ TOR တွင် အသေးစိတ်အချက်များကို လုံလောက်စွာ ပြုစုဖော်ပြထားပါက၊ စီမံကိန်းဆောင်ရွက်သူအနေဖြင့် ယင်း TOR ကို EIA လေ့လာမည့် အကြံပေးပုဂ္ဂိုလ်များနှင့် ကန်ထရှိက်စာချုပ် ချုပ်ဆုံးရာတွင် အသုံးပြနိုင်ပါ သည်။¹

၂၆။ TOR တွင် EIA အစီရင်ခံစာရေးသားခြင်းအတွက် အသေးစိတ်သွေးစွာချက်များလည်း ရှင်းလင်းစွာ ဖော်ပြပေးသင့်ပါသည်။ EIA အစီရင်ခံစာ၏ အဓိကအခန်းတစ်ခုချင်းစီအတွက် လိုအပ်သည့် အချက်အလက်များ၊ ယင်းအချက်အလက်များ၏ အသေးစိတ်မှု အဆင့်မှုများကိုလည်း သီးသန့်ဖော်ပြပေးသင့် သည်။

အပိုင်း (က) - လေ့လာမှုနယ်ပယ်သတ်မှတ်ခြင်း: အစီရင်ခံစာ

၂၇။ လေ့လာမှုနယ်ပယ်သတ်မှတ်ခြင်း: အစီရင်ခံစာအတွက် ပါဝင်သင့်သည့် ယေဘုယျ အကြောင်းအရာများကို ယေား (၃) တွင် အကြံပြုဖော်ပြထားသည်။ လေ့လာမှုနယ်ပယ်သတ်မှတ်ရာတွင် စီမံကိန်းတစ်ခုလုံးကို ဦးတည်စဉ်းစားသင့်ပြီး၊ စီးရိမ်မှုဖြစ်စေသည့် အဓိကပြဿနာများကို သတ်မှတ်ဖော်ထုတ်သင့်သည်။

¹ ဤလမ်းညွှန်ချက်မှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် မှုကြမ်းတင်ပြထားသော ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအတွက် နည်းပညာဆိုင်ရာ အထွေထွေလမ်းညွှန်ချက်များ (၂၀၁၇ ခုနှစ်) ကို အခြေခံထားခြင်းဖြစ်သည်။

အချက်အလက်များ၏ အသေးစိတ်မှုအဆင့်နှင့် အချက်အလက်ပမာဏတို့သည်။ လေ့လာသည့် ဓရိယာနှင့် အချိန်ဆိုင်ရာနယ်နမိတ်များကိုလည်းကောင်း၊ EIA လေ့လာမှု၏ အတိမ်အနက်နှင့် အကန့်အသာတို့ကိုလည်းကောင်း ဆုံးဖြတ်ပေးနိုင်သည်အထိ လုံလောက်သင့်သည်။ ဤအဆင့်တွင် ပဏာမဆန်းစစ်မှုများနှင့်သာ သက်ဆိုင်သည့် အချက်အလက်များကိုသာ ဖော်ပြရန်လည်း အရေးကြီးသည်။

ပေါ် (၃) - လေ့လာမှုနယ်ပယ်သတ်မှတ်ခြင်းအစီရင်ခံစာတွင် ပါဝင်ရမည့် အကြောင်းအရာများ

အခန်း	အစီကအကြောင်းအရာ
အတိုကောက်စာလုံးများနှင့် အမိပါယ်ဖွင့်ဆိုချက်များ	<ul style="list-style-type: none"> - အစီရင်ခံစာတွင် အသုံးပြုထားသည့် အတိုကောက်စာလုံးများ အားလုံး - အသုံးအနှစ်းများ၊ စကားလုံးများ၏ အမိပါယ်ဖွင့်ဆိုချက်များ
အစီရင်ခံစာ အကျဉ်းချုပ်	<ul style="list-style-type: none"> - စီမံကိန်းအကြောင်း အကျဉ်းချုပ်ရှင်းလင်းဖော်ပြချက်၊ စီမံကိန်းကြောင့် ဖြစ်ပေါ်နိုင်သည့် ထိခိုက်နိုင်မှုများနှင့် အန္တရာယ်များ အကျဉ်းချုပ်၊ ထိထိခိုက်မှုများနှင့် အန္တရာယ်များကို ထိရောက်စွာလျှော့ချပေးနိုင်မည့် အလားအလာ
စီမံကိန်းအကြောင်းအရာ	<ul style="list-style-type: none"> - စီမံကိန်းနောက်ခံအကြောင်းအရာနှင့် ရာဇ်ဝင်အကျဉ်းချုပ် - စီမံကိန်းဆောင်ရွက်သူနှင့် အကြံပေးပုဂ္ဂိုလ်များအကြောင်းရှင်းလင်းတင်ပြချက်
မူဝါဒ၊ ဥပဒေနှင့် အဖွဲ့အစည်းဆိုင်ရာ မူဘောင်	<ul style="list-style-type: none"> - ကုမ္ပဏီ၏ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ မူဝါဒများ - စီမံကိန်းနှင့်သက်ဆိုင်သည့် မြန်မာနိုင်ငံ မူဝါဒနှင့် ဥပဒေမူဘောင် - သက်ဆိုင်သည့် နိုင်ငံတကာ ကွန်ဗုံးရှင်းများနှင့် သဘောတူစာချုပ်များ - မြန်မာနိုင်ငံအစိုးရ၏ အပ်ချုပ်မှုအဖွဲ့အစည်းဆိုင်ရာ မူဘောင် - နိုင်ငံတကာမူဝါဒများ၊ လမ်းညွှန်ချက်များ၊ စံနှစ်းများ
စီမံကိန်းအကြောင်းရှင်းလင်းဖော်ပြချက်	<ul style="list-style-type: none"> - စီမံကိန်း၏ အရွယ်အစား၊ အဆောက်အအိုးများ၊ နည်းပညာ၊ အခြေခံအဆောက်အအိုး၊ ထုတ်လုပ်မှုတို့ကို စီမံကိန်းအဆင့်အလိုက် ဖြေပုံများ၊ လုပ်ငန်းခွင်ပြပုံများဖြင့် ရှင်းလင်းတင်ပြခြင်းနှင့် သက်ဆိုင်သည့် နေရာတိုင်းတွင် စီမံကိန်းအဆင့်တစ်ဆင့်ချင်းအတွက် အခြားဆောင်ရွက်နိုင်သည့်နည်းလမ်းများကို ဖော်ပြပေးခြင်း။ - အဆိုပြုစီမံကိန်း၏ တည်ဆောက်ရေးအဆင့်နှင့် လုပ်ငန်းလည်ပတ်သည့် အဆင့်များနှင့် ဆက်စပ်ဆောင်ရွက်မည့် အခြားစီမံကိန်းများ၊ ဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်းရှင်းလင်းတင်ပြခြင်း။
အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းများ	<ul style="list-style-type: none"> - အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းတစ်ခုချင်းစီအား ယင်းတို့ကြောင့် ဖြစ်ပေါ်နိုင်သော ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အဓိက ထိခိုက်မှုများ၊ အန္တရာယ်များအား ကြိုတင်ခန့်မှန်းခြင်း၊ အကဲဖြတ်ခြင်းတို့နှင့် တက္က ရှင်းလင်းတင်ပြခြင်း - စီမံကိန်းဆောင်ရွက်သူ၏ လုပ်ငန်းနယ်ပယ်အတွင်းတွင်သာ ရှိပြီး ဖြစ်နိုင်ခြေရှိသော အခြားအစားထိုးနည်းလမ်းများကိုသာ ထည့်သွင်း

အခန်း	အမိကအကြောင်းအရာ
	<p>တင်ပြရမည်။</p> <ul style="list-style-type: none"> - တင်ပြထားသော အစားထိုးနည်းလမ်းကို ရွှေးချယ်ရသည့် အကြောင်းရင်းများကို ဖော်ပြပေးရမည်။
သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်တို့ကို ရှင်းလင်းဖော်ပြချက်	<ul style="list-style-type: none"> - လေ့လာမှု၏ အချိန်နှင့် ဧရိယာအတိုင်းအတာကို ဖော်ထုတ် သတ်မှတ် ပေးခြင်း - လေ့လာသည့် ဧရိယာ၏ အပ်ချုပ်ရေး၊ ရပ်စိုင်းဆိုင်ရာ၊ မီဝပ်စိုင်းဆိုင်ရာ၊ လူမှုဆိုင်ရာ၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ မြင်ကွင်းဆိုင်ရာ စိုးသော လက္ခဏာများအား ရှင်းလင်းဖော်ပြခြင်း - လေ့လာသည့် ဧရိယာအတွင်းရှိ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ (ထိရှ လွယ်သော ပတ်ဝန်းကျင်၊ လူမှုဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် မြင်ကွင်းဆိုင်ရာ) အစိတ်အပိုင်းများအား ကနိုး သတ်မှတ်ဖော်ထုတ်ပေးခြင်း - ဆက်စပ်သက်ရောက်မှုများကို ထည့်သွင်းစဉ်းစားရန်အတွက် စီမံကိန်းဧရိယာအတွင်းရှိ အခြားဖွံ့ဖြိုးရေးလုပ်ငန်းများကို သတ်မှတ်ဖော်ထုတ်ခြင်း
ထိခိုက်မှုများကို ကနိုးဆန်းစစ်ခြင်း	<ul style="list-style-type: none"> - ဖြစ်နိုင်ဖွယ်ရှိသော ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများ၊ အန္တရာယ်များကို သတ်မှတ်ဖော်ထုတ်ခြင်းနှင့် ပဏာမဆန်းစစ်ခြင်း - ဆန်းစစ်မှုများကို စီမံကိန်းအဆင့်လိုက် (အကြိုက်တည်ဆောက်ရေးအဆင့်၊ တည်ဆောက်ရေးအဆင့်၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်သည့်အဆင့်၊ ရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်းနှင့် ပိတ်သိမ်းပြီးနောက်အဆင့်များ) ဆောင်ရွက်ရမည်။ အဆင့်တစ်ဆင့်ချင်းစီတွင် ဆန်းစစ်မှုများကို ခေါင်းစဉ်အလိုက်နှင့် ဧရိယာ/နေရာအလိုက် ခွဲခြားဆောင်ရွက်ရမည်။ - သတ်မှတ်ဖော်ထုတ်ထားသော ထိခိုက်မှုများနှင့် အန္တရာယ်များကို ကနိုးဆန်းစစ်ရာတွင် ယင်းတို့ကို သင့်တော်စွာလျှော့ချိန်မည့်နည်းလမ်းများလည်း ပါဝင်ရမည်။
ဒေသခံပြည်သူများနှင့် ချိုတ်ဆက်ဆောင်ရွက်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေး	<ul style="list-style-type: none"> - အကျိုးဆက်စပ်သူများနှင့် စီမံကိန်းကြောင့် ထိခိုက်နိုင်ခြရှိသည့်လူများအား သရုပ်ခွဲဆန်းစစ်ခြင်း - လေ့လာမှုနယ်ပယ်သတ်မှတ်သည့် အဆင့်အတွင်း ဆောင်ရွက်ခဲ့သည့် တိုင်ပင်ဆွေးနွေးပွဲရလဒ်များ - ဒေသခံပြည်သူများနှင့် ချိုတ်ဆက်ဆောင်ရွက်မည့် မဟာဗုဒ္ဓဘာ - တိုင်ပင်ဆွေးနွေးခြင်းနှင့် ဒေသခံများ ပူးပေါင်းပါဝင်စေခြင်းအတွက် ဆောင်ရွက်မည့် အဆိုပြုလုပ်ငန်းများ - သတင်းအချက်အလက် ထုတ်ပြန်ခြင်း၊ ဖြန့်ဝေခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ - နှစ်နာရူဖြေရှင်းပေးရေးလုပ်ငန်းစဉ်

အခန်း	အမိကအကြောင်းအရာ
	<ul style="list-style-type: none"> - ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အခြေအနေတိုကို ပူးတွဲစောင့်ကြပ် ကြည့်ရေးနှင့် အစီရင်ခံရေးအစီအစဉ် - ဒေသဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲမည့်နည်းလမ်း
ဘဝန်နှင့် ဝါယားများ (TOR)	<ul style="list-style-type: none"> - ဆောင်ရွက်ရမည့် လေ့လာမှုများ၊ လုပ်ငန်းများ၊ နည်းစနစ်များ၊ ကွမ်းကျင်သူက ဆောင်ရွက်ပေးရမည့်အချက်များကို ရှင်းလင်း ဖော်ပြလျက် EIA အစီရင်ခံစာနှင့် ESMP တို့တွင် ပါဝင်ရမည့် အသေးစိတ် အကြောင်းအရာများ (မှတိကာ)

၁၁။ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းအတွက် နည်းပညာဆိုင်ရာ အထွေထွေလမ်းညွှန်ချက်များ (၂၀၁၇ ခုနှစ်) တွင် သတ္တုတွင်းလုပ်ငန်းများအတွက် လေ့လာမှုနယ်ပယ်သတ်မှတ်ခြင်း ဆောင်ရွက်ရန် ယေဘုယျနည်းလမ်းနှင့် အစီရင်ခံစာပုံစံတိုကို အကြိုပြုဖော်ပြထားသည်။ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း လုပ်ငန်းဆောင်ရွက်ခြင်းအခန်း (နောက်လာမည့် အခန်း - ၄) တွင် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ရာ တွင် ဆောင်ရွက်ရမည့် အခြေခံအဆင့်များကို ဖော်ပြထားသည်။ လေ့လာမှုနယ်ပယ်သတ်မှတ်ချိန်တွင် လည်း အခန်း(၄) ပါ အခြေခံအဆင့်များကို လိုက်နာဆောင်ရွက်သင့်ပါသည်။

၂၉။ ဤအပိုင်း (၈)တွင် လေ့လာမှုနယ်ပယ်သတ်မှတ်ခြင်းလုပ်ငန်းဆောင်ရွက်စဉ်အတွင်း သေချာစွာ ထည့်သွင်းစဉ်းစားရန်လိုအပ်သည့် အောက်ပါ လုပ်ငန်းရှုထောင့် (၄)မျိုးကို မီးမောင်းထိုးပြထားသည် -

- (က) စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြချက်ကို ရေးသားပြုစုခြင်း
- (ခ) အခြားနည်းဆောင်ရွက်နိုင်သည့် နည်းလမ်းများကို သရပ်ခွဲဆန်းစစ်ခြင်း
- (ဂ) သတ္တုတွင်းလုပ်ငန်းများကြောင့်ဖြစ်ပေါ်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများကို သတ်မှတ်ဖော်ထုတ်ခြင်း
- (ဃ) ဒေသခံများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်း

(ခ-၁) စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြချက်ကို ရေးသားပြုစုခြင်း

၃၀။ လေ့လာမှုနယ်ပယ်ကို အဓိပ္ပာယ်ပြည့်ဝို့ သတ်မှတ်နိုင်ရေးအတွက် စီမံကိန်းအကြောင်းကို ကောင်းမွန်စွာ အဓိပ္ပာယ်ဖွံ့ဖြိုးဆိုင်ရာ ရှင်းလင်းဖော်ပြရန် မဖြစ်မရန်လိုအပ်ပါသည်။ စီမံကိန်းအကြောင်း ရှင်းလင်း ဖော်ပြရာတွင် စီမံကိန်းဆောင်ရွက်ရန် လိုအပ်ရသည့် ကြောင်းကျိုးဖော်ပြချက်များနှင့်အတူ စီမံကိန်း ရည်ရွယ်ချက်လည်း ပါဝင်သင့်သည်။ ထိုအပြင် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ခြေများအား သတ်မှတ်ဖော်ထုတ်ရေးကို အထောက်အကူဖြစ်စေရန်အတွက် အသေးစိတ်အချက်များကိုလည်း လုံလောက်စွာ ထောက်ပံ့ပေးရပါမည်။ ရှင်းလင်းဖော်ပြရာတွင် လုပ်ငန်းခွင်ကြိုတင်ပြင်ဆင်ခြင်းအဆင့်မှ၊ တည်ဆောက်ရေး အဆင့်၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်သည့်အဆင့်၊ ထို့နောက် ပိတ်သိမ်းသည့်အဆင့်များ အထိ စသည်ဖြင့် အဆင့်အားလုံးကို လွှမ်းခြားပါဝင်စေရမည်။

၃၁။ အခန်း (၄) - ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၏ Box- (၁) တွင် စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြရာ၌ ပါဝင်ရမည့် အခြေခံအကြောင်းအရာများကို စာရင်းပြစ်ဖော်ပြထားသည်။ စီမံကိန်းအကြောင်းရှင်းလင်းဖော်ပြခြင်းဆိုသည်မှာ (၁) သတ္တုတွင်းတူးဖော်သည့် နည်းစနစ် (၂) သတ္တု သန့်စင် ပြပြင်သည့် လုပ်ငန်းစဉ် (၃) လေလွင်မြေစာ စုပ်ခြင်း၊ စွန်းပစ်ခြင်းနှင့် အကြောင်းအကျင့်များ (၄) သယ်ယူ ပို့ဆောင်ရေးစနစ်များ (၅) ရေစီမံခန့်ခွဲမှု (၆) သတ္တုတွင်းပိတ်သိမ်းခြင်း (၇) အလုပ်ခန်းထားခြင်း၊ ဒေသခံ များအား ငှားရမ်းခြင်းနှင့် ဒေသတွင်း ဝယ်ယူခြင်းတို့နှင့်ပတ်သက်သည့် အချက်အလက်များကို ထောက်ပံ့ ပေးပါမည်။ စီမံကိန်းအကြောင်းရှင်းလင်းဖော်ပြချက်တွင် လေထာအတွင်းသို့ ထုတ်လွှတ်အငွေ့များ၊ ရေထာအတွင်းသို့ စွန်းထုတ်အရည်များ၏ အချို့အစားနှင့် ပမာဏတို့ကိုလည်း အသေးစိတ်ဖော်ပြရမည်။

အသေးစိတ်လမ်းညွှန်ချက်များကို “သတ္တုတွင်းလုပ်ငန်းများအား ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အတွက် နည်းပညာဆိုင်ရာ လမ်းညွှန်ချက်များစာအုပ်၏ စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြခြင်း” အပိုင်းတွင် ကြည့်နိုင်ပါသည်။

(ခ-၂) - အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းများကို သရုပ်ခွဲဆန်းစစ်ခြင်း

၃၂။ လေ့လာမှုနယ်ပယ်သတ်မှတ်ခြင်းလုပ်ငန်းကို အခြေခံဆုံးဖြတ်ချက်များ ချမှတ်ရသော (ဥပမာ - နည်းပညာရွေးချယ်ခြင်း သို့မဟုတ် စီမံကိန်းတည်နေရာရွေးချယ်ရန် စဉ်းစားဆဲဖြစ်ခြင်း) စီမံကိန်းဖော်ထုတ်သည့် အဆင့်တစ်ဆင့်တွင် ပြုလုပ်ရတ်သည်။ ထိုအခြေအနေမျိုးတွင် ရွေးချယ်စရာနည်းလမ်းများ သို့မဟုတ် အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းများကို သတ်မှတ်ဖော်ထုတ်၍ ပဏာမဆန်းစစ် လေ့လာထားရန် အရေးကြီးပါသည်။ အချို့သော အစားထိုးနည်းလမ်းများကို အပြီးသတ်ဆုံးဖြတ်နိုင်ရန် အတွက် လေ့လာမှုနယ်ပယ်ထက်ကျော်လွန်၍ အသေးစိတ်လေ့လာမှုများ ထပ်မံပြုလုပ်ရန် လိုအပ်ပါ သည်။ ထိုအခြေအနေမျိုးတွင် လေ့လာမှုနယ်ပယ်သတ်မှတ်သည့် အစီရင်ခံစာသည် အလားအလာရှိသော ရွေးချယ်စရာနည်းလမ်းများ၊ အစားထိုးနည်းလမ်းများကိုလည်းကောင်း၊ ယင်းတို့ကြောင့် ဖြစ်ပေါ်နိုင်သော ထိခိုက်နိုင်မှုများကိုလည်းကောင်း သတ်မှတ်ဖော်ထုတ်ပေးရမည်ဖြစ်ပြီး၊ EIA လေ့လာမှုအတွက် တာဝန် ဝေါဘာရားများ (TOR) တွင်လည်း ထပ်မံဆောင်ရွက်ရန် လိုအပ်နိုင်သည့် ထပ်တိုးလေ့လာမှုများကို ဖော်ပြပေးသင့်သည်။

အသေးစိတ်လမ်းညွှန်ချက်များကို “သတ္တုတွင်းလုပ်ငန်းများအား ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အတွက် နည်းပညာဆိုင်ရာ လမ်းညွှန်ချက်များစာအုပ်၏ အခြားနည်းဆောင်ရွက်နိုင်သည့် နည်းလမ်းများအား သရုပ်ခွဲဆန်းစစ်ခြင်း” အပိုင်းတွင် ကြည့်နိုင်ပါသည်။

(ခ-၃) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ပြဿနာများအား သတ်မှတ်ဖော်ထုတ်ခြင်း

၃၃။ လေ့လာမှုနယ်ပယ်သတ်မှတ်ရာတွင် အဆိုပြုစီမံကိန်းရကြောင့် ဖြစ်ပေါ်နိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အမိကပြဿနာများကို သတ်မှတ်ဖော်ထုတ်သင့်ပါသည်။ ပတ်ဝန်းကျင်အခြေအနေများနှင့် အဆိုပြုစီမံကိန်းပေါ်မှတည်၍ ဖြစ်နိုင်ဖွေယူရှိသော ပြဿနာရပ်များစွာ ရှိနိုင်ပါသည်။ နောက်ဆက်တွဲ (၁) တွင် EIA အစီရင်ခံစာရေးသားဆောင်ရွက်ရာ၌ ထည့်သွင်းစဉ်းစားရန်လိုအပ်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အဖြစ်များသော ပြဿနာများကို အကျဉ်းချုပ်ဖော်ပြထားသည်။

၃၄။ လေ့လာမှုနယ်ပယ်သတ်မှတ်ခြင်းအစီရင်ခံစာတွင် သက်ဆိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ပြဿနာ အားလုံးကို ဖော်ပြထားသည့် အကျဉ်းချုပ်ယေားတစ်ခု ပါဝင်ရမည်ဖြစ်သည်။ ပြဿနာရပ်တစ်ခု ချင်းစီအတွက် လုပ်ငန်းပိုင်းဆိုင်ရာ ရှင်းလင်းဖော်ပြချက်များကိုလည်း ရေးသားပြုစုံပေးရပါမည်။

အသေးစိတ်လမ်းညွှန်ချက်များကို “နောက်ဆက်တဲ့ (၁) - သတ္တုတွင်းဘဝစက်ဝန်းအတွင်း ဖြစ်ပေါ်နိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ပြဿနာများ” တွင် ကြည့်နိုင်ပါသည်။

(ခ-၄) ဒေသခံပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် ရပ်စွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်း

(ခ-၄-၁) ဒေသခံပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း

၃၅။ “၂၀၁၇ ခုနှစ်၊ မြန်မာနိုင်ငံ၏ EIA လုပ်ငန်းစဉ်တွင် အများပြည်သူ ပူးပေါင်းပါဝင်စေရေးဆိုင်ရာ လမ်းညွှန်ချက်များ (မူကြမ်း)” တွင် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ သတင်းအချက်အလက် ထုတ်ပြန်ခြင်းတို့ကို ဆောင်ရွက်ရန်အတွက် အကြံပြုချဉ်းကပ်နည်းလမ်းတစ်ခုနှင့် အသေးစိတ်လမ်းညွှန်ချက်များကို ထောက်ပံ့ပေးထားသည်။ အဆိုပါလမ်းညွှန်ချက်စာအုပ်တွင် (၁) ထိခိုက်ခံရရန် အလားအလာ ရှိသည့် ပြည်သူများနှင့် အခြားအကျိုး ဆက်စပ်သူများအား သတ်မှတ်ဖော်ထုတ်ခြင်း (၂) ပြဿနာရပ်များကို သတ်မှတ်ဖော်ထုတ်၍ ဖြစ်နိုင်ဖွံ့ဖြိုးယူ ရှိသော ထိခိုက်မှုများကို ကနိုယ်းဆန်းစစ်ခြင်း (၃) အများပြည်သူ ပူးပေါင်းပါဝင်ရေး စီမံချက်အတွက် ရင်းမြှုပ်များပုံစံးပေးခြင်း (၄) အများပြည်သူပူးပေါင်းပါဝင်စေရေးအစီအစဉ်ကို အကောင် အထည်ဖော်ခြင်း (၅) စီမံချက်အတွက် တာဝန်ယူမည့် ပုဂ္ဂိုလ်ရွေးချယ်ခြင်း (၆) ထိခိုက်လွှာယ်သော အုပ်စုများ၊ ဌာနလူမျိုးနှင့် တိုင်းရင်းသား အုပ်စုများ၊ ပဋိပက္ခကြောင့်ထိခိုက်ခံရသည့် ဒေသရှိ ပြည်သူများ အတွက် သီးသန့်လုပ်ထုံးလုပ်နည်းများ စသည်တို့အပါအဝင် အများပြည်သူပူးပေါင်းပါဝင်စေရေး စီမံချက်ရေးဆွဲခြင်းအတွက် လုပ်ငန်းများကို အကြံပြုဖော်ပြထားသည်။

၃၆။ လေ့လာမှုနယ်ပယ်သတ်မှတ်သည့် ကာလအတွင်းတွင် စီမံကိန်းဆောင်ရွက်သူသည် အောက်ပါတို့ကို ဆောင်ရွက်ထားသင့်သည် -

- (က) ထိခိုက်ခံရရန် အလားအလာရှိသည့် ပြည်သူများနှင့် အခြား အကျိုးဆက်စပ်သူများအား သတ်မှတ်ဖော်ထုတ်ခြင်း
- (ခ) ဖြစ်နိုင်ဖွံ့ဖြိုးယူ ထိခိုက်မှုများနှင့်ပတ်သက်သည့် ပြဿနာများ၊ စိုးရိမ်မှုများကို သတ်မှတ်ဖော်ထုတ်ရန်အတွက် အကျိုးဆက်စပ်သူအားလုံးနှင့် တိုင်ပင်ဆွေးနွေးခြင်း
- (ဂ) ဒေသခံပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ရေးစီမံချက်တစ်ခု ရေးဆွဲခြင်း။

၃၇။ ဒေသခံပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ရေးစီမံချက်တွင် အောက်ပါအချက်များ ပါဝင်ရမည်ဖြစ်သည် -

- (က) အကျိုးဆက်စပ်သူများနှင့် ထိခိုက်ခံရရန် အလားအလာရှိသော ပြည်သူများအား သရပ်ခွဲဆန်းစစ်ခြင်း
- (ခ) လေ့လာမှုနယ်ပယ်သတ်မှတ်သည့်အဆင့်အတွင်း ပြုလုပ်ခဲ့သည့် တိုင်ပင်ဆွေးနွေးပွဲများမှ ရလဒ်များ
- (ဂ) ဒေသခံပြည်သူချိတ်ဆက်ပါဝင်စေရေး မဟာဗုဒ္ဓဘာ

- (ပ) တိုင်ပင်ဆွေးနွေးခြင်းနှင့် ပူးပေါင်းပါဝင်စေခြင်းအတွက် အဆိုပြုလုပ်ငန်းများ
- (က) သတင်းအချက်အလက်ထုတ်ပြန်ခြင်းနှင့် ဖြန့်ဝေခြင်းအတွက် လုပ်ထုံးလုပ်နည်းများ
- (စ) နစ်နာမူဖြေရှင်းပေးရေးလုပ်ငန်းစဉ်
- (ဆ) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ပူးပေါင်းစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ဒေသခံပြည်သူများသို့ အစီရင်ခံခြင်း အစီအစဉ်

(ခ-င-ဂ) ရပ်စွာဖွံ့ဖြိုးရေးလုပ်ငန်းများ

၃၈။ ရပ်စွာဖွံ့ဖြိုးရေးဆိုသည်မှာ ဒေသခံပြည်သူများတိုက်ရှိက် အကျိုးရရှိစေရေးအတွက် သတ္တုတွင်း လုပ်ငန်းဆောင်ရွက်သူက ပြုလုပ်ပေးသည့် လုပ်ငန်းများဖြစ်သည်။ ထိုလုပ်ငန်းများတွင် (၁) ပညာရေး ဆိုင်ရာအထောက်အပံ့များ (၂) အခြေခံအဆောက်အအိုးတိုးတက်စေခြင်း (၃) ကျန်းမာရေး စောင့်ရှုရေးကို ဆိုင်ရာ အထောက်အပံ့များ (၄) လူမှုရေးဆိုင်ရာ အထောက်အပံ့များ (၅) စီးပွားရေးဖွံ့ဖြိုးမှု ဖြင့်တင်ပေးခြင်း (၆) ဒေသခံများအား အလုပ်အကိုင်ခန်းထားခြင်းနှင့် ဒေသတွင်းမှ ပစ္စည်းဝယ်ယူရေး အစီအစဉ်များ စသည်တို့ ပါဝင်သည်။

၃၉။ ရပ်စွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းမှာ EIA ဆောင်ရွက်စဉ်အတွင်း လုပ်ဆောင်ရမည့် အရေး အကြီးဆုံးလုပ်ငန်းများအနက် တစ်ခုဖြစ်သည်။ စီမံကိန်းဆောင်ရွက်သူသည် လေ့လာမှုနယ်ပယ်သတ်မှတ်သည့် အဆင့်အတွင်းတွင်ပင် ရပ်စွာဖွံ့ဖြိုးရေး စီမံချက်တွင် ပါဝင်ရမည့် အစီကအကြောင်းအရာများကို မူကြမ်းပြင်ဆင်ထားသင့်ပြီး၊ ဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲရန် ဆောင်ရွက်မည့် အဆင့်များကိုလည်း ဖော်ပြထားရပါမည်။

အသေးစိတ်လမ်းညွှန်ချက်များကို “သတ္တုတွင်းလုပ်ငန်းများအား ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အတွက် နည်းပညာဆိုင်ရာ လမ်းညွှန်ချက်များစာအုပ်၏ ဒေသခံပြည်သူချိတ်ဆက်ပါဝင်ခြင်းနှင့် ရပ်စွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်း” အပိုင်းတွင် ကြည့်နိုင်ပါသည်။

အပိုင်း (က) - ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းအတွက် တာဝန်နှင့်ဝါဘာရားများအညွှန်း

၄၀။ မြန်မာနိုင်ငံ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၂၀၁၅ ခုနှစ်) ၏ အဆိုင်း (၅)တွင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းအတွက် သတ်မှတ်ချက်များကို ဖော်ပြထားသည်။ စီမံကိန်းဆောင်ရွက်သူသည် EIA စုစုများအတွက် ဆောင်ရွက်ရန်အတွက် လိုင်စင်ရရှိထားသည့် တတိယပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း (EIA team) ကို ဆန့်အပ်ရပါမည်။ EIA လုပ်ငန်းမစတင်မိတွင်၊ စီမံကိန်းဆောင်ရွက်သူသည် EIA စုစုများအတွက် ဆောင်ရွက်ရန် ရွေးချယ်ထားသော လိုင်စင်ရ ပုဂ္ဂိုလ်(များ)/အဖွဲ့အစည်း၏ အမည်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသို့ စာဖြင့်အသိပေးတင်ပြရပါမည် (၂၀၁၅ ခုနှစ် EIA လုပ်ထုံးလုပ်နည်း၏ ပုဒ်မ ၄၅)။

၄၁။ EIA လုပ်ငန်းဆောင်ရွက်ရန် တာဝန်နှင့်ဝါဘာရားများ (TOR) ကို လေ့လာမှုနယ်ပယ်သတ်မှတ်သည့် အဆင့်တွင် ရေးသားရပါမည်။ TOR တွင် ပတ်ဝန်းကျင်ဆန်းစစ်ခြင်းလုပ်ငန်း၏ နယ်ပယ် အတိုင်းအတာ၊ EIA Team ၏ တာဝန်ဝါဘာရားများ၊ EIA အစီရင်ခံစာတွင် ပါဝင်ရမည့် အကြောင်းအရာ

များကို အဓိပ္ပာယ်ဖွင့်ဆိုသတ်မှတ်ပေးရမည်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စီမံကိန်းဆောင် ရွက်သူတို့သည် အဆိပါ TOR မှတ်မာန် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းအတွက် ကုန်ကျ စရိတ်များကို ဆွေးနွေး၍ သဘောတူညီကြရပါမည်။

၄၂။ တာဝန်နှင့်ဝတ္ထရားများ (TOR) တွင် အောက်ပါတို့အပါအဝင် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း လုပ်ငန်းအတွက် သတ်မှတ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည် နည်းလမ်းများကိုလည်း ကြိုးတင်သတ်မှတ် ထားရမည် -

- (က) စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြခြင်း
- (ခ) အခြားနည်းဆောင်ရွက်နိုင်သည့် နည်းလမ်းများကို သရုပ်ခွဲဆန်းစစ်ခြင်း
- (ဂ) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာအခြေအနေများအကြောင်း ရှင်းလင်းဖော်ပြခြင်း
- (ဃ) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများကို လေ့လာဆန်းစစ်ခြင်း
- (င) အန္တရာယ်ဖြစ်နိုင်ခြေ လေ့လာဆန်းစစ်ခြင်း (Risk Assessment)
- (စ) ပေါင်းစပ်သက်ရောက်မှုများကို လေ့လာဆန်းစစ်ခြင်း
- (ဆ) ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်စေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ
- (ဇ) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲခြင်း
- (ဈ) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာရေးသားခြင်း

၄၃။ ကွင်းဆင်းလေ့လာမှုများ - ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အဓိကထိခိုက်မှုတိုင်းအတွက် အသေးစိတ်လေ့လာရမည့် တာဝန်ဝတ္ထရားများကို ရေးသားရာတွင် ကွင်းဆင်းလေ့လာမှုလည်း ပါဝင်စေရပါမည်။ လေ့လာမှုများအား မည်သည့်အတိုင်းအတာအထိ အသေးစိတ်ဆောင်ရွက်ရမည်ကို ဆုံးဖြတ်ပေးနိုင်သည့် အချက်အလက်များ မလုံလောက်ပါက သို့မဟုတ် ထိုအချက်အလက်များကို ချက်ချင်း မရရှိနိုင်ပါက၊ TOR တွင် အချက်အလက်များ နောက်ပိုင်း ထပ်မံရရှိခဲ့လျှင် သို့မဟုတ် ဆန်းစစ်ခြင်း လုပ်ငန်းပြင်ဆင်ချိန်အတွင်း ပြဿနာအသစ်များ ပေါ်ပေါက်လာခဲ့လျှင် ကွင်းဆင်းလေ့လာမှုများ ထပ်မံ ဆောင်ရွက်ပေးရမည်ဟုသော စည်းကမ်းချက်များ ထည့်သွင်းဖော်ပြထားရပါမည်။

(က-၁) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း

၄၄။ စီမံကိန်းဒီဇိုင်းရေးဆွဲစဉ်အတွင်းတွင် စီမံကိန်းဖြစ်နိုင်ခြေလေ့လာမှု၏ အစိတ်အပိုင်းတစ်ခုအဖြစ် EIA ကို ဆောင်ရွက်သင့်သည်။ စီမံကိန်းဒီဇိုင်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ပေါင်းစပ် ထည့်သွင်းထားကြောင်း သေချာစေရေးအတွက် EIA Team သည် စီမံကိန်း၏ နည်းပညာနှင့် ဒီဇိုင်းရေးဆွဲရေးအဖွဲ့နှင့်အနီးကပ် လုပ်ကိုင်ဆောင်ရွက်သင့်သည်။ စီမံကိန်းဆောင်ရွက်သူ၏ ကိုယ်စားလှယ်များက လုပ်ကိုင်ဆောင်ရွက်သင့်သည်။ ထိုကိုယ်စားလှယ်များက ကွင်းဆင်းလုပ်ငန်းများတွင်လည်းကောင်း၊ အများပြည်သူတိုင်ပင်ဆွေးနွေးပွဲများတွင်လည်းကောင်း၊ အစီရင်ခံစာ ရေးသားရာတွင်လည်းကောင်း ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ပြဿနာရပ်များကို ပိုမို နားလည်လာစေပြီး၊ EIA နှင့်ပတ်သက်သည့် အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်များ တည်ဆောက်ရေးကို ကူညီပေးနိုင်ပါလိမ့်မည်။

၄၅။ EIA လေ့လာဆန်းစစ်ရေးအဖွဲ့ (EIA Team) သည် အောက်ပါတို့ကို ဆောင်ရွက်ရပါမည် -

- (က) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်လည်းကောင်း၊ အခြားသက်ဆိုင်သည့် အစိုးရဌာနများနှင့် လည်းကောင်း ပေါင်းစပ်ညီးနှင့်ဆောင်ရွက်ခြင်း။
- (ခ) စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြချက်ရေးသားခြင်း၊ လေ့လာမှုဇာတ်ယာ သတ်မှတ်ခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ အခြေပြုအချက်များ ဖော်ထုတ်ခြင်း၊ လေ့လာမည့်ဇာတ်ယာအတွက် လုပ်ငန်းခွင်မြေပုံနှင့် အခြားသက်ဆိုင်သည့် မြေပုံများ ပြင်ဆင်ခြင်း။
- (ဂ) (၁) လေအရည်အသွေး (၂) ရေအရည်အသွေး (၃) ရေအသုံးပြုမှု (၄) မီးပျိုးစုံပျိုးကွဲများ (၅) မြေအသုံးချမှု (၆) ထိရှလွယ်သော စနစ်များ စသည်တို့အပါအဝင် ပတ်ဝန်းကျင်ဆိုင်ရာ အခြေပြုအချက်အလက်များ စုဆောင်းခြင်း။
- (ဃာ) အဆိုပြုစီမံမိကိန်းနှင့်ပတ်သက်သည့် အချက်အလက်များ၊ လေ့လာမှုဇာတ်ယာ၏ ပတ်ဝန်းကျင်ဆိုင်ရာ အခြေပြုအချက်အလက်များကို အခြေခံလျက် ဖြစ်နိုင်ဖွေ့စိုက်သော ပတ်ဝန်းကျင်ထိခိုက်မှုများကို သတ်မှတ်ဖော်ထုတ်ခြင်း။
- (င) ပတ်ဝန်းကျင်အပေါ် အန္တရာယ်ဖြစ်နိုင်ခြေဆန်းစစ်မှု (risk assessment) ကို လိုအပ်သကဲ့သို့ ဆောင်ရွက်ခြင်း။
- (၁) အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းများကို သတ်မှတ်ဖော်ထုတ်ခြင်း၊ ထိုအစားထိုးနည်းလမ်းတစ်ခုချင်းစီ၏ ပတ်ဝန်းကျင်ဆိုင်ရာထိခိုက်မှုများကို သရပ်ခွဲဆန်းစစ်ခြင်းနှင့် ထိခိုက်မှုများကို ရှောင်ရှားနိုင်မည့် သို့မဟုတ် ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများကို အဆိုပြုခြင်း။
- (၂) ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ၏ အတိုင်းအတာ ပမာဏကို ခန်းမှုန်းခြင်းနှင့် ထိုထိခိုက်မှုများ၏ သိသာထင်ရှားမှု (significance) ကို ဆန်းစစ်ခြင်း²။
- (၃) ဆက်စပ်သက်ရောက်မှုများကို လေ့လာဆန်းစစ်ခြင်း။
- (၄။) ပတ်ဝန်းကျင်ထိခိုက်မှု လျှော့ချရေးနည်းလမ်းများကို အကြံပြုခြင်းနှင့် လျှော့ချရေးအတွက် ကုန်ကျစရိတ်များ ခန်းမှုန်းတွက်ချက်ခြင်း။
- (၅) ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေး အစီအစဉ်များကို အကြံပြုခြင်းနှင့် စောင့်ကြပ်ကြည့်ရှုရေးအတွက် ကုန်ကျစရိတ်များ ခန်းမှုန်းတွက်ချက်ခြင်း။
- (၆) အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးပွဲများ ပြုလုပ်ခြင်းနှင့် သတင်းအချက်အလက် ထုတ်ပြန်ပေးခြင်း၊ စီမံကိန်းအကောင်အထည်ဖော်စဉ်အတွင်း ဆောင်ရွက်ရမည့် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းလုပ်ငန်းများ၊ နှစ်နာမှုဖြေရှင်းရေးလုပ်ငန်းများ၊ သတင်းအချက်အလက် ထုတ်ပြန်ရေး လုပ်ငန်းများအတွက် စီမံချက်ရေးဆွဲခြင်း။
- (၇) ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်စေရေး စီမံချက်တစ်ခု ရေးဆွဲခြင်း။

² ထိခိုက်မှုများ၏ သိသာထင်ရှားမှုကို ဆန်းစစ်ရာတွင် ထိခိုးကျိုးများသည် (၁) သိသာထင်ရှားမှု မရှိ (၂) လျှော့ပါးစေရေးနည်းလမ်းများကို ကျင့်သုံးပြီးနောက်တွင် သိသာထင်ရှားမှုမရှိ (၃) လူများနှင့် အသက်မွေးဝမ်းကြောင်းစနစ်များအတွက် လက်ခံနိုင်ဖွေ့စိုက်မရှိသော ဆိုးကျိုးများ သက်ရောက်စေသောကြောင့် သို့မဟုတ် ဂေဟစနစ်အပေါ် ပြန်မပြုပြင်နိုင်သော ထိခိုက်မှုများ ဖြစ်စေသောကြောင့် သိသာထင်ရှားမှုရှိသည် စသည်ဖြင့် စဉ်းစားသုံးသပ်ချက်များ ပါဝင်ရပါမည်။

- (၆) ဒေသဖွံ့ဖြိုးရေးစီမံချက်တစ်ခု ရေးဆွဲခြင်း။
- (၇) စီမံကိန်းဆောင်ရွက်သူသည် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်နှင့် အခြား သက်ဆိုင်ရာ EIA အကြံပြုချက်များအား အကောင်အထည်ဖော်နိုင်စွမ်း ရှိမရှိကို လေ့လာ ဆန်းစစ်ခြင်းနှင့် လိုအပ်ပါက စွမ်းဆောင်ရည်တည်ဆောက်ရေးနည်းလမ်းများကို အကြံပြုခြင်း။
- (၈) အဆိုပြုထားသော တိခိုက်မှုလျော့ပါးစေရေးနည်းလမ်းများ၊ ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အစီရင်ခံခြင်းဆိုင်ရာသတ်မှတ်ချက်များ၊ သက်ဆိုင်သည် ဥပဒေ/အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်များ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးနှင့် သင်တန်းနည်းလမ်းများ၊ အကောင်အထည်ဖော်ရေးအစီအစဉ်၊ ကုန်ကျစရိတ်ခန်းများချက်များ၊ လုပ်ငန်းစွမ်းဆောင်ရည်ဆွန်းကိန်းများ စသည်တို့ ပါဝင်လျှက် စီမံကိန်းဆောင်ရွက်သူက အကောင်အထည်ဖော်ရမည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ် (ESMP) ရေးသားခြင်း။
- (၉) မြန်မာနိုင်ငံ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅ ခုနှစ်) ပါသတ်မှတ်ချက်များအားဖြည့်ဆည်းပေးနိုင်မည့် EIA အစီရင်ခံစာ မူကြမ်းရေးသားခြင်းနှင့် အပြီးသတ်အစီရင်ခံစာရေးသားခြင်း။

(ဂ-၂) ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာ

၄၆။ EIA အစီရင်ခံစာသည် ပြဿနာရပ်နှင့် စိုးရိမ်မှုအားလုံးကို လွှမ်းခြေဖော်ပြနိုင်ရမည်- EIA အစီရင်ခံစာသည် လေ့လာမှုနယ်ပယ်သတ်မှတ်စဉ်တွင်လည်းကောင်း၊ EIA အစီရင်ခံစာရေးသားစဉ်နှင့် တိုင်ပင်ဆွေးနွေးပွဲများ ပြုလုပ်စဉ်တွင်လည်းကောင်း သတ်မှတ်ဖော်ထုတ်ပြောကြားခဲ့သည့် စိုးရိမ်မှုများ၊ ပြဿနာရပ်များအားလုံးကို ဖြေရှင်းပေးရန်ဖြစ်ပါသည်။

၄၇။ သွေးတွင်းလုပ်ငန်းစီမံကိန်းများ၏ EIA အစီရင်ခံစာအတွက် အကြံပြုထားသည့် ပုံစံ (format) ကို နောက်ဆက်တွဲ (၂) တွင် ဖော်ပြထားပါသည်။

၄၈။ EIA လေ့လာဆန်းစစ်ရေးအဖွဲ့ (EIA team) သည် EIA အစီရင်ခံစာကို မူကြမ်း ရေးသားရမည် ဖြစ်ပါသည်။ အဆိုပါ အစီရင်ခံစာ မူကြမ်းကို အကျိုးဆက်စပ်သူများနှင့် တိုင်ပင်ဆွေးနွေးပွဲများတွင် ပြန်လည်သုံးသပ်ပါမည်။ ထိုသုံးသပ်ချက်ရလဒ်များကို အခြေခံလျှက် ပတ်ဝန်းကျင်ထိခိုက်သိမ်းရေး ဦးစီးဌာနသို့ တင်သွင်းရမည့် အပြီးသတ် EIA အစီရင်ခံစာကို ရေးသားရပါမည်။

အခန်း (၄) - ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်း

အပိုင်း (က) - လေ့လာမှုနယ်ပယ်သတ်မှတ်ခြင်းအစီရင်ခံစာနှင့် တာဝန်ဝါဘာရားများ

၄၉။ အထက်တွင် ဆွေးနွေးခဲ့သည့်အတိုင်းပင်၊ လေ့လာမှုနယ်ပယ်သတ်မှတ်ခြင်းဆိုသည်မှာ EIA အပိုးအစားစီမံကိန်းများအား ပတ်ဝန်းကျင်ဆန်းစစ်သည့် လုပ်ငန်းစဉ်တွင် ပထမဆုံးသော အဆင့် တစ်ခု ဖြစ်ပါသည်။ လေ့လာမှုနယ်ပယ်သတ်မှတ်သည့်အစီရင်ခံစာတွင် ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းနှင့် EIA အစီရင်ခံစာရေးသားခြင်းအတွက် တာဝန်နှင့် ဝါဘာရားများလည်း ပါဝင်သည်။ ထိုအတူပင် EIA အစီရင်ခံစာတွင် ပါဝင်ရမည့် အကြောင်းအရာများ (မာတိကာ) ကိုလည်း ဖော်ပြသည်။ ပတ်ဝန်းကျင်ဆန်းစစ်ရာတွင် အဆိုပါ တာဝန်ဝါဘာရားများ (TOR) နှင့် အစီရင်ခံစာမာတိကာတို့ကို အခြေခံ၍ ဆောင်ရွက်ရမည့်ဖြစ်ပါသည်။

အပိုင်း (ခ) - EIA စုစုမှုစစ်ဆေးခြင်း

၅၀။ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ (၂၀၁၅ ခုနှစ်) အရ၊ EIA စုစုမှုစစ်ဆေးရာတွင် လေ့လာသည့်အရေးကျင်ရာ မီးပွားရေး၊ ကျိန်းမာရေး၊ ယဉ်ကျေးမှုနှင့် မြင်ကွင်းဆိုင်ရာ အစိတ်အပိုင်းများအားလုံးတို့ကို လည်းကောင်း၊ အကြိုက်သောက်ရေး အဆင့်၊ တည်ဆောက်ဆဲအဆင့်၊ လုပ်ငန်းလည်းပတ်ဆောင်ရွက်သည့် အဆင့်၊ ရပ်ဆိုင်းခြင်း/ ပိတ်သိမ်းခြင်း/ ပိတ်သိမ်းပြီးနောက်အဆင့်စသည့် စီမံကိန်းအဆင့်တိုင်းတွင် စီမံကိန်းကြောင့် ထိခိုက်ခဲ့ရနိုင်သည့် (မြေအသုံးချမှု၊ သယံဇာတ်များသုံးစွဲမှု၊ မြေနှင့် အခြားသယံဇာတ်များအား ပိုင်ဆိုင်ခွင့်/အသုံးချခွင့် စသည်တို့ အပါအဝင်) ပတ်ဝန်းကျင်၊ လူများနှင့် ရပ်ရွာများနှင့် သက်ဆိုင်နေသော ဥပဒေရေးရာ ကိစ္စရပ်များ အားလုံးကိုလည်းကောင်း ထည့်သွင်းစဉ်းစားရမည့်ဖြစ်ပြီး၊ ပတ်ဝန်းကျင်၊ လူမှုဆိုင်ရာနှင့် ကျိန်းမာရေးလုံးအပေါ် ဆိုးကျိုးသက်ရောက်မှုများ၊ အန္တရာယ်ဖြစ်နိုင်ခြေများ၊ ဆက်စပ်သက်ရောက်မှုများနှင့် ကြွင်းကျိန်သက်ရောက်မှုများ အားလုံးကို သတ်မှတ်ဖော်ထွေတိ၍ လေ့လာဆန်းစစ်ရပါမည်။

၅၁။ ပတ်ဝန်းကျင်ကို စုစုမှုစစ်ဆေးရာတွင် ဝန်ကြီးဌာနနှင့် စီတ်ဝင်စားသူများ၊ ထိခိုက်ခဲ့ရနိုင်သူများက လက်ခံနိုင်ဖွယ်ရှိသည့် ကြွင်းကျိန်သက်ရောက်မှု ပမာဏသို့ ရောက်ရှိသည်အထိ ဆောင်ရွက်ရမည့် လျော့ပါးစေရေးနည်းလမ်းများကို ဆုံးဖြတ်နိုင်ရန်အတွက် လိုအပ်သောအချက်အလက်များ စုဆောင်းခြင်း၊ နည်းပညာ လေ့လာမှုများ ပြုလုပ်ခြင်း၊ ကွန်ပြုတာပုံစံဖြင့် တွက်ချက်ခြင်း (modelling)၊ ကွင်းဆင်းစစ်တဗောက်ခြင်း၊ ကွင်းဆင်း၍ နှမူနာရယူစုစောင်းခြင်း၊ ဂါတ်ခွဲခန်းတွင် သရပ်ခွဲစမ်းသပ်ခြင်း၊ အင်ဂျင်နီယာဒီဇိုင်းများရေးဆွဲခြင်းနှင့် တွက်ချက်ခြင်း၊ တိုင်ပင်ဆွေးနွေးပွဲများ ပြုလုပ်ခြင်း စသည့် လုပ်ငန်းများ ပါဝင်ရပါမည်။

၅၂။ စီမံကိန်းဆောင်ရွက်သူသည် သက်ဆိုင်ရာ နိုင်ငံအဆင့် စံနှုန်းများ၊ နိုင်ငံတော်အစိုးရက သဘောတူလက်မှတ်ရေးထိုးထားသော နိုင်ငံတကာစံနှုန်းများကို လိုက်နာ၍ အသုံးပြုရပါမည်။ နိုင်ငံအဆင့် စံနှုန်း သို့မဟုတ် သဘောတူထားသည့် နိုင်ငံတကာစံနှုန်းများ မရှိပါက၊ အသုံးပြုမည့် စံနှုန်းများနှင့်ပတ်သက်၍ ဝန်ကြီးဌာနမှ သဘောတူညီရန် လိုအပ်ပါသည်။

၅၃။ EIA တွင် စီမံကိန်းကြောင့် ထိခိုက်ခံရနိုင်သည့် အကျိုးဆက်စပ်သူများ၊ ဒေသခံပြည်သူများနှင့် တစ်ဦးချင်းပုဂ္ဂိုလ်များ သို့မဟုတ် တနည်းနည်းဖြင့် စီမံကိန်းနှင့် အကျိုးစီးပွားပတ်သက်နေသူများ၏ အမြင်များ၊ စိုးရိမ်မှုများ၊ သိမြင်နားလည်မှုများကို ထည့်သွင်းစဉ်းစားရပါမည်။ ထို့အပြင် ပတ်ဝန်းကျင် နှင့်လူမှုဆိုင်ရာ ပြဿနာများနှင့်စပ်လျဉ်း၍ အများပြည်သူနှင့်ဖြစ်စေ၊ ထိခိုက်ခံရသည့် ပြည်သူများနှင့် ဖြစ်စေ၊ အခြားအကျိုးဆက်စပ်သူများနှင့်ဖြစ်စေ တိုင်ပင်ဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် ရလဒ် များလည်း ပါဝင်ရပါမည်။ ထိခိုက်မှုများကို လေ့လာဆန်းစစ်ရာတင်လည်းကောင်း၊ လျော့ပါးစေရေး နည်းလမ်းများအား ဒီဇိုင်းရေးဆွဲရာတွင်လည်းကောင်း တိုင်ပင်ဆွေးနွေးပွဲများတွင် ထုတ်ဖော်ခဲ့သည့် စိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားရပါမည်။

(ခ-၁) လေ့လာမှုအတွက် မြေပြင်နယ်နမိတ်သတ်မှတ်ခြင်း

၅၄။ လေ့လာမှုဆောင်ရွက်မည့် မြေပြင်နယ်နမိတ်များကို သတ်မှတ်ပေးရပါမည်။ ပထမအဆင့်မှာ သတ္တုတွင်းလုပ်ငန်းများကြောင့် တိုက်ရှိက်ထိခိုက်ခံရနိုင်သည့် ဇရိယာများ ပါဝင်ရန်ဖြစ်သည်။ နောက် အဆင့်မှာ ထိခိုက်ခံရနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အစိတ်အပိုင်းများကို သတ်မှတ်ဖော် ထုတ်ရန် ဖြစ်သည်။ စီမံကိန်းဇရိယာတွင် ရှိနေသည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာအစိတ်အပိုင်းများ၊ မျှော်မှုန်းထားသည့် ထိခိုက်မှုအတိုင်းအတာတို့ကို မူတည်၍ လေ့လာရမည့် ဇရိယာကို ချွဲထွင်ရန် လိုအပ်နိုင်ပါသည်။ လေ့လာမည့်ဇရိယာသည် စီမံကိန်းကြောင့် သိသာထင်ရှားစွာ ထိခိုက်ခံရနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အဖိုးတန် အစိတ်အပိုင်းများအားလုံး လွမ်းခြားပြုပါဝင်သည်အထိ ကျယ်ပြန့်ရ ပါမည်။

၅၅။ လေ့လာမည့် မြေပြင်ဇရိယာကို GPS စနစ်သုံး မြေပုံများဖြင့် ရှင်းလင်းစွာ နယ်နမိတ်သတ်မှတ်ရပါမည်။ လေ့လာမည့်မြေပြင်နယ်နမိတ်ကို ကောင်းစွာသတ်မှတ်ပြီးပါက၊ ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ အဖိုးတန်အစိတ်အပိုင်းများအတွက် အခြေခြားချက်အလက်များစုဆောင်းရယူမည့် လေ့လာရေး လုပ်ငန်းများကို ဖော်ထုတ်ရပါမည်။

(ခ-၂) လေ့လာမှုအတွက် အချိန်မှုဆောင်သတ်မှတ်ခြင်း

၅၆။ လေ့လာမှုဆောင်ရွက်မည့် အချိန်မှုဆောင်ကိုလည်း သတ်မှတ်ပေးရပါမည်။ သတ္တုတွင်းစီမံကိန်း တစ်ခုအတွက် လေ့လာရမည့် အချိန်မှုဆောင်တွင် (၁) သတ္တုရှာဖွေခြင်းနှင့် စမ်းသပ်တူးဖော်ခြင်း (၂) အကြိုတည်ဆောက်ခြင်း (၃) တည်ဆောက်ခြင်း (၄) လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်း (၅) သတ္တုတွင်း ပိတ်သိမ်းခြင်းနှင့် ပိတ်သိမ်းပြီးနောက်အဆင့် စသည့် သတ္တုတွင်းဘဝစက်ဝန်း၏ အဆင့်တိုင်း ပါဝင်ရပါမည်။

(ခ-၃) စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြခြင်း

၅၇။ စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြရာတွင် စီမံကိန်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ထုတ်ဖော်ကြော်၍ စီမံကိန်းဆောင်ရွက်ရသည့် ကြောင်းကျိုးဖော်ပြချက်လည်း ပါဝင်ရန် လိုအပ်ပါသည်။ ရှင်းလင်းဖော်ပြချက်တွင် တည်ဆောက်ရေးအဆင့်မှ လည်ပတ်ဆောင်ရွက်ခြင်း၊ ထို့နောက် ပိတ်သိမ်းခြင်း အဆင့်အထိ စီမံကိန်းအဆင့်အားလုံးကို လွမ်းခြားပြုဖော်ပြရမည်။ (Box- ၁ တွင် ဖော်ပြထားသည့်)

၅၈။ စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြချက်တွင် စီမံကိန်းကြောင့်ဖြစ်ပေါ်နှင့်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ခြေများကို တိကျဖွာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်ရေးအတွက် လုံလောက်သော အသေးစိတ်အချက်များကို ထောက်ပံ့ပေးရပါမည်။

Box (၁) - စီမံကိန်းအကြောင်းရှင်းလင်းဖော်ပြချက်တွင် ပါဝင်သည့် အခြေခံအချက်များ

- စီမံကိန်းဆောင်ရွက်ရသည့် ကြောင်းကျိုးဖော်ပြချက်နှင့် စီမံကိန်းဆောင်ရွက်ရန် လိုအပ်ပုံ
- စီမံကိန်းတည်နေရာ (အသေးစိတ်မြေပုံများအပါအဝင်)
- အခြေခံအစိတ်အပိုင်းများ၊ အဆောက်အအီး/ပစ္စည်းများ၊ လုပ်ငန်းများ
- လုပ်ငန်းခွင်ပြမေပုံ သို့မဟုတ် စကေးကိုက်ပုံများ
- တည်ဆောက်ခြင်း
- လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်း
- သတ္တုရှိုင်းတူးဖော်ခြင်း
- သတ္တုရှိုင်းသန့်စင်ပြုပြင်ခြင်း
- လေလွှင့်မြေစာများ - စုပုံခြင်း၊ စွန့်ပစ်ခြင်း၊ အကြွင်းအကျိန်များ
- သယ်ယူပို့ဆောင်ရေးစနစ်များ
- သတ္တုတူးဖော်ရေးအထောက်အကူပြု အဆောက်အအီး/ပစ္စည်းကိုရိယာများ
- သတ္တုတွင်းပြင်ပ ဖြည့်စွက်အဆောက်အအီး/ပစ္စည်းကိုရိယာများ
- ရေစီမံခန့်ခွဲမှု
- သတ္တုတွင်းပိတ်သိမ်းခြင်း
- အလုပ်အကိုင်ခန့်ထားခြင်း၊ ဒေသခံများအား ငှားရမ်းခြင်း၊ ဒေသတွင်းမှ ပစ္စည်းဝယ်ယူခြင်း
- လေထုအတွင်းသို့ ထုတ်လွှတ်အငွေ့များ/ရေထုအတွင်းသို့ စွန့်ထုတ်အရည်များ အမျိုးအစားနှင့် ပမာဏ၊ အစိုင်အခဲစွန့်ပစ်ပစ္စည်းအမျိုးအစားနှင့် စွန့်ပစ်သည့် ပမာဏ၊ အန္တရာယ်ရှိ စွန့်ပစ်ပစ္စည်းအမျိုးအစားနှင့် ပမာဏ
- စီမံကိန်းဖွံ့ဖြိုးရေးနှင့် အကောင်အထည်ဖော်ရေးအချိန်ပေါ်
- ဆောက်လုပ်ရေးပစ္စည်းများ၊ ကိုရိယာများ အသုံးပြုမှု
- ရေအသုံးပြုမှု
- စွမ်းအင်အသုံးပြုမှု

အသေးစိတ်လမ်းညွှန်ချက်များကို “သတ္တုတွင်းလုပ်ငန်းများအား ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အတွက် နည်းပညာဆိုင်ရာ လမ်းညွှန်ချက်များစာအုပ်၏ စီမံကိန်းအကြောင်းရှင်းလင်းဖော်ပြခြင်း” အဖိုင်းတွင် ကြည့်နိုင်ပါသည်။

(ခ-၄) အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းများကို သရုပ်ခွဲဆန်းစစ်ခြင်း

၅၉။ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅ ခုနှစ်) တွင် EIA အမျိုးအစား စီမံကိန်းအားလုံးတို့သည် ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ ထိခိုက်မှုအနည်းဆုံးဖြင့် စီမံကိန်းရည်ရွယ်ချက်များရရှိနိုင်စေမည့် အကောင်းဆုံးနည်းလမ်းကို ဆုံးဖြတ်နိုင်ရေးအတွက် အခြားနည်းဖြင့် ဆောင်ရွက်နိုင်သည့် စီမံကိန်းများကို ဆန်းစစ်ဖော်ပြုရမည်ဟု သတ်မှတ်ထားသည်။ အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းများအား သရုပ်ခွဲဆန်းစစ်ခြင်းကို လေ့လာမှုနယ်ပယ်သတ်မှတ်ခြင်းအဆင့်တွင် ပြုလုပ်ရန် အကြံပြုလိပါသည်။ ထိုသို့ သရုပ်ခွဲဆန်းစစ်ခြင်းဖြင့် ကန်ဥ္ဓါးဆုံးဖြတ်ချက်ချမှတ်သည်အဆင့် ဖြစ်နိုင်ခြေလေ့လာသည့်အဆင့်) တွင်ပင် ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ ကိစ္စရပ်များကို ထည့်သွင်းစဉ်းစားနိုင်ပြီး၊ ပတ်ဝန်းကျင်ထိခိုက်မှုများနှင့် အန္တရာယ်ဖြစ်နိုင်ခြေများကို ရှောင်ရှားနိုင်မည့် အခါကအခွင့်အလမ်းများလည်း ရရှိစေကာ၊ ယင်းဆုံးကျိုးများကို ရှောင်ရှားရန် မဖြစ်နိုင်ပါကလည်း အနိမ့်ဆုံးသို့ လျှော့ချုပ်မည့် အခွင့်အလမ်းများ ထောက်ပံ့ပေးနိုင်ပါသည်။ အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းများကို သေချာစွာသရုပ်ခွဲဆန်းစစ်ခြင်းမားဖြင့် စီမံကိန်းကုန်ကျစရိတ်ကို လျှော့ချုပ်ပြီး၊ စီမံကိန်းအပေါ် အများပြည့်သူထောက်ခံမှ ပိုမိုရရှိကာ၊ စီမံကိန်းအား ခွင့်ပြုချက်ရရှိနိုင်မည့် အလားအလာကို လည်း တိုးတက်ပေါ်သည်။

၆၀။ စီမံကိန်းမဆောင်ရွက်လျင်ဟူသော အစားထိုးနည်းလမ်း - အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းများကို သရုပ်ခွဲဆန်းစစ်ရာတွင် “စီမံကိန်းမဆောင်ရွက်လျင်”ဟူသော နည်းလမ်းကိုလည်းဖော်ထုတ် ဆန်းစစ်သင့်သည်။ ဤသို့ ထည့်သွင်းဆန်းစစ်ခြင်းဖြင့် ယေဘုယျအားဖြင့် (၁) စီမံကိန်းမရှိပါက လက်လွှတ်သွားမည့် အကျိုးကျေးဇူးရလဒ်များနှင့် ဖွံ့ဖြိုးရေးအတွက် အသားတင် ထည့်ဝင်ကူညီနိုင်မှုများနှင့် (၂) စီမံကိန်းမရှိပါက ရှောင်ရှားနိုင်မည့် အခါကဆိုးကျိုးများကို ညွှန်ပြပေးပါလိမ့်မည်။ အခြားသော မြေအသုံးချမှုများ (သတ္တုတူးဖော်ခြင်းမှာပ အခြားမြေအသုံးချမှုများ) ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။

၆၁။ အစားထိုးနည်းပညာများ - ဖြစ်ပေါ်လာနိုင်သော ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ဆုံးကျိုးများကို လျှော့ချုပ်ပိုင်ပြီး၊ နည်းပညာနှင့် စီးပွားရေးအရ ဖြစ်နိုင်ခြေရှိမည့် စီမံကိန်းများကို ထည့်သွင်းစဉ်းစားသင့်ပါသည်။ ယင်းနည်းလမ်းများတွင် စီမံကိန်းတည်နေရာအတွက် အကျိုးဆက်စပ်သူများက အဆိုပြုချက်များ အပါအဝင် အစားထိုးဒီဇိုင်းများ၊ နည်းပညာများ၊ လုပ်ငန်းခွင့်ဒီဇိုင်းနှင့် စက်ရုံး/အဆောက်အအီးဒီဇိုင်းများ သို့မဟုတ် ထိခိုက်မှ ပိုမိုနည်းပါးစေရန် ပြင်ဆင်မှုမ်းမံထားသည့် ဒီဇိုင်း/နည်းပညာများ သို့မဟုတ် စီမံကိန်းအသစ်ရွေးချယ်ဆောင်ရွက်ခြင်းတို့ ပါဝင်နိုင်ပါသည်။ အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်ပါသည် -

- (က) အခြားသတ္တုတူးဖော်ရေးနည်းလမ်းများ (မြေအောက်မြိုင်းတွင်း သို့မဟုတ် ဟင်းလင်းပွင့်တူးဖော်ခြင်း သို့မဟုတ် စုပုံစုမံထွက်ခြင်း)
- (ခ) သတ္တုရှိုင်းပြုပြင်သန့်စင်ခြင်းအတွက် အခြားနည်းလမ်းများ၊ အခြားသန့်စင်စက်ရုံးများ

(က) သတ္တုတွင်းအရွယ်အစားနှင့် စီမံကိန်းဖော်ထုတ်၍ လည်ပတ်ဆောင်ရွက်မည့် အချိန်ယေား အစီအစဉ်

၆၂။ အခြားတည်နေရာများကို ရွှေးချယ်ခြင်း - သတ္တုရှင်းသိုက်များ၏ ပုံသဏ္ဌာန်ရှိမှု သဘာဝ ကြောင် သတ္တုတူးဖော်ထုတ်လုပ်ခြင်းအတွက် အခြားတည်နေရာများကို အလွယ်တကူသတ်မှတ် ဖော်ထုတ်နိုင်မည့် မဟုတ်ပါ။ သို့ရာတွင် အဆိုပြုသတ္တုတွင်းစီမံကိန်းများအတွက် အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းများကို သရပ်ခွဲဆန်းစစ်ရာတွင် အောက်ပါတို့ကို ထည့်သွင်းစဉ်းစားသင့်ပါသည် -

- (က) သတ္တုတွင်း၏ စက်ရုံး/အဆောက်အအီးများအတွက် အခြားနေရာများ (လေလွင့်မြေစာစုပုံ သည့် နေရာများ၊ သန်စင်ပြုပြင်ရေးစက်ရုံးများ၊ စီမံထွက်ကန်များ)
- (ခ) သတ္တုတွင်းစရိယာအတွင်းရှိ လမ်းများ၊ ရထားလမ်းများ၊ ပိုက်လိုင်းများအတွက် အခြားလမ်းကြောင်းများ
- (ဂ) (အန္တရာယ်ရှိစွန်းပစ်ပစ္စည်းများအပါအဝင်) ပစ္စည်းသို့လောင်ရန်အတွက် အခြားနေရာများ
- (ဃ) သတ္တုတွင်းလုပ်ငန်းခွင်သို့ သယ်ယူပို့ဆောင်ရေးဆောင်ရွက်မည့် နည်းလမ်းနှင့် လမ်းကြောင်းများ

အသေးစိတ်လမ်းညွှန်ချက်များကို “သတ္တုတွင်းလုပ်ငန်းများအား ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း အတွက် နည်းပညာဆိုင်ရာ လမ်းညွှန်ချက်များစာအုပ်၏ အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းများကို သရပ်ခွဲဆန်းစစ်ခြင်း” အပိုင်းတွင် ကြည့်နိုင်ပါသည်။

(ခ-၅) သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာပတ်ဝန်းကျင်တို့ကို ရှင်းလင်းဖော်ပြခြင်း

၆၃။ လက်ရှိ သဘာဝနှင့် လူမှုဆိုင်ရာပတ်ဝန်းကျင်တို့အတွက် အခြေပြုအခြေအနေများကို ရှင်းလင်းဖော်ပြရာတွင် ရပ်ပိုင်း၊ မီးပွားရေး၊ လူမှုဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် မြင်ကွင်းဆိုင်ရာ အစိတ်အပိုင်းများနှင့်ပတ်သက်၍ လုံလောက်သော၊ သက်ဆိုင်သော၊ နောက်ဆုံးရ အချက်အလက်များကို ဆောက်ပံ့ပေးသင့်သည်။

၆၄။ ဤအပိုင်းတွင် ဖော်ပြသည့် လူမှုဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခြေပြု အချက်အလက်များသည် လျှပ်ကြေးပေးခြင်းနှင့် ပြန်လည်နေရာချထားရေး ရည်ရွယ်ချက်များအတွက် အသုံးပြုသည့် အခြေပြုအခြေအနေများနှင့် သီးခြားစီ ဖြစ်ရပါမည်။ ယေဘုယျအားဖြင့် လူမှုဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခြေပြု အချက်အလက်များသည် တိမိက်လွယ်သော စီးသန်အုပ်စုများ တည်ရှိမှုကို ထည့်သွင်းစဉ်းစားသေးသည့် ခရိုင်အဆင့် သို့မဟုတ် ကျေးဇား/ရပ်ဇား အဆင့်ကို အခြေခံ၍ စုစုပေါင်းထားသင့်သည်။

၆၅။ ပတ်ဝန်းကျင်အစိတ်အပိုင်းများစွာတိုကို မြေပုံအမျိုးမျိုးသုံး၍ နေရာအလိုက်အချက်အလက် များဖြင့် အကောင်းဆုံး ကိုယ်စားပြုဖော်ပြန်ပါသည်။ လေ့လာသည့်နေရာ၏ အခြေခံ ရပ်ပိုင်းဆိုင်ရာ သွင်ပြင်များနှင့် အခြေခံအဆောက်အအီးများကို ဖော်ပြရမည့်အပြင်၊ သစ်တော်/အပင်အမျိုးအစား၊ တိရှိစွာနေရာင်းဒေသများ၊ (လူ/တိရှိစွာန်/အပင်) ဦးရေအထူထပ်ဆုံးနေရာများကို ဖော်ပြပေးသည့် မြေပုံများရန်ပိုက ပိုမိုတန်ဖိုးရှုပါမည်။

၆၆။ EIA အတွက် နည်းပညာဆိုင်ရာ အတွေထွေလမ်းညွှန်ချက်များ (၂၀၁၇ ခုနှစ်) တွင် ပတ်ဝန်းကျင်အစိတ်အပိုင်းများ၏ အချက်အလက်များစွာ စုစုပေါင်းတင်ပြရာ၍ အသုံးအနှစ်နှင့်များ တပြုးညီ ဖြစ်စေရေးအတွက် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာအစိတ်အပိုင်းများစာရင်းကို အကြိုပြုဖော်ပြထားသည် (ယေား င တွင် ကြည့်နိုင်ပါသည်)။ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အစိတ်အပိုင်းများ၏ အသေးစိတ် စာရင်းကို နောက်ဆက်တွဲ (j) - “EIA အစီရင်ခံစာ အခန်း (၆) - သဘာဝပတ်ဝန်းကျင်နှင့် လူမှု ဆိုင်ရာပတ်ဝန်းကျင်တို့ကို ရှင်းလင်းဖော်ပြခြင်း” ကြည့်နိုင်ပါသည်။ စာရင်းတွင် ဖော်ပြထားသော ပတ်ဝန်းကျင်အစိတ်အပိုင်းအားလုံးနှင့်ပတ်သက်သည့် အချက်အလက်များကို စုစုပေါင်းရန်မလိုအပ်ပါ။ အခြေပြုလေ့လာမှုများသည် စီမံကိန်းကြောင့် သိသာထင်ရှားစွာ ထိခိုက်ခံရနိုင်သည့် ပတ်ဝန်းကျင် အစိတ်အပိုင်းများအား သတ်မှတ်ဖော်ထုတ်ခြင်းကိုသာ အာရုံစိုက်ဆောင်ရွက်သင့်သည်။

၆၇။ သဘာဝနှင့်လူမှုဆိုင်ရာ ပတ်ဝန်းကျင်တို့အတွက် အခြေပြုအချက်အလက်များအား ရှင်းလင်း ဖော်ပြရာတွင် မတူညီသော အစိတ်အပိုင်းများ၊ နေရင်းဒေသများ သို့မဟုတ် ဂေဟာဖြစ်စဉ်အဆင့်ဆင့် တို့အချင်းချင်း ဆက်သွယ်မှုများကို ဖော်ပြသင့်သည်။ ဤနည်းအားဖြင့် အလွန်ထိရှုလွယ်သော သို့မဟုတ် အလွန်အရေးကြီးသော ဂေဟာနစ်များကို သတ်မှတ်ဖော်ထုတ်နိုင်စွမ်း ရှိစေပါလိမ့်မည်။ ဥပမာအားဖြင့် ငါးမျိုးစိတ်အချို့၏ တည်ရှိမှုနှင့် ပေါ်များမှုအချက်အလက်များသည် ဒေသခံပြည်သူများ အတွက် အရေးကြီးသော ကျွန်းမာရေးညွှန်းကိန်း (စားနပ်ရိက္ခာဖူလုရေး) ဖြစ်နိုင်ပါသည်။ ဤအခြေ အနေမျိုးတွင် အဆိုပါ ငါးမျိုးစိတ်များ၏ ရွှေပြောင်းမှုပုံစံနှင့် မျိုးပွားအပြုအမှုတို့သည် စီမံကိန်းကြောင့် အနောင့်အယှက်ဖြစ်နိုင် သို့မဟုတ် ထိခိုက်နိုင်သည့်အတွက် ထိုသို့သော သွင်ပြင် ရှုထောင့်များကို ရှင်းလင်းစွာ ဖော်ပြရန် လိုအပ်ပါသည်။

ယေား (၄) - သဘာဝနှင့် လူမှုဆိုင်ရာ ပတ်ဝန်းကျင်အစိတ်အပိုင်းများ

အစိတ်အပိုင်း	အမိကအကြောင်းအရာ
နည်းစနစ်	<ul style="list-style-type: none"> - စုစုပေါင်းမည့် အချက်အလက်များအား သတ်မှတ်သည့် နည်းစနစ် - မည်သို့၊ မည်သည့်နေရာ၊ မည်သည့်အချိန်စသည်ဖြင့် - အချက်အလက်သရေးစွဲနှင့် အရည်အသွေးထိန်းချုပ်ရေး - အရည်အသွေးထိန်းချုပ်ရေး - အချက်အလက်များအား အဓိပါယ်ဖွံ့ဖြိုးဆိုခြင်းနှင့် ရှင်းလင်းတင်ပြခြင်း

အစိတ်အပိုင်း	အဓိကအကြောင်းအရာ
ရုပ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းများ	<ul style="list-style-type: none"> - မြေမျက်နှာသွင်ပြင်နှင့် ပထဝိဝင်ခြေအနေ - မြေပြင်အနေအထားများ၊ တောင်တန်းများ - ဘူမိဖော်နှင့် မြေဆီလွှာ - မြေဆီလွှာအမျိုးအစား၊ ဘူမိဖွဲ့စည်းပုံနှင့် ပုံစံများ - မိုးလေဝသအချက်အလက်များ - မိုးရွာသွန်းမှုပုံစံ (မိုးရေချိန်၊ ကာလ၊ အကြိမ်ရေ)၊ ရေငွေပျံမှု၊ အပူချိန်၊ လေတိုက်နှုန်းနှင့်လမ်းကြောင်း - မြေပေါ်ရေနှင့်စီးဆင်းမှု - မြစ်ဝမ်းများ၊ ကန်များ၊ ရေတိမ်ဒေသများ၊ မြစ်ချောင်းများ - မြေပေါ်ရေအရည်အသွေး - မြေအောက်ရေ - ရေအောင်းလွှာများ၊ ရေစီးဆင်းသည့် လမ်းကြောင်း၊ အစမ်းတွင်းများ၊ တူးဖော်ရေးတွင်းများ - မြေအောက်ရေအရည်အသွေး - လေအရည်အသွေးနှင့် ဆူညံမှု
သက်ရှိမီး အစိတ်အပိုင်းများ	<ul style="list-style-type: none"> - သစ်တော့ (အပင်) ဖုံးလွှဲမ်းမှု - သတ္တဝါနှင့် အပင်များ - ရှားပါးသော၊ မျိုးသုဉ်းမည့် အန္တရာယ်ရှိသော၊ ထိခိုက်လွယ်သော မျိုးစီတ်များနှင့် စီးပွားရေး၊ ကျော်းမာရေး သို့မဟုတ် အာဟာရတန်ဖိုးအရ အရေးကြီးသည့် မျိုးစီတ်များ၏ နေရာအလိုက် ပြန့်န့်တည်ရှိမှုနှင့် ပေါ်များမှု - မြေအသုံးချမှုနှင့် မြေကြားရမ်းလုပ်ကိုင်ခွင့်များ - လူနေဇရီယာ၊ ကုန်းမြင့်လယ်ယာ၊ ဆန်စပါး၊ စက်မှုဇာန်၊ စက်မှုကုန်ကြမ်း စိုက်ခင်းများ၊ သတ္တွေ့တွင်းကားရမ်းလုပ်ကိုင်ခြင်း၊ ရေအားလှုပ်စစ်၊ စိုက်ပျိုးရေးနှင့် သစ်တော့ကားရမ်းလုပ်ကိုင်ခြင်း၊ ခရီးသွားလုပ်ငန်းများ - နိုင်ငံအဆင့် ထိန်းသိမ်းရေးနယ်မြေများ၊ သစ်ထုတ်လုပ်ရေးတော့များ၊ ငါးကာကွယ်ထိန်းသိမ်းရေးနေ့စရီယာများ၊ အခြားကာကွယ်ထိန်းသိမ်းရေး နေ့စွဲခြားမှုများ၊ ကာကွယ်ထိန်းသိမ်းထားသော နေ့စွဲယာများ၊ ဤနွဲခြားမှုများ - မီးမျိုးစုံမျိုးကွဲနှင့် သဘာဝနေရာင်းဒေသများ
လူမှုဆိုင်ရာ အစိတ်အပိုင်း	<ul style="list-style-type: none"> - လူဦးရေပြန့်န့်မှုပြ မြေပုံများ (လူဦးရေ၊ ထူထပ်သိပ်သည်းမှု)

အစိတ်အပိုင်း	အဓိကအကြောင်းအရာ
အချက်များ	<ul style="list-style-type: none"> - လူဦးရေတိုးနှုန်းခန့်မှုန်းချက်များကို ဖော်ပြထားသည့် ပုံများ - အိမ်ထောင်စုအရေအတွက်နှင့် ပျမ်းမျှအရွယ်အစား - ဝင်ရောက်နေထိုင်မှု၊ ရွှေပြောင်းထွက်သွားမှု နှုန်းများ - တိုင်းရင်းသားလူမျိုးများ နေရာအလိုက်ပြန်နှုန်းနေထိုင်မှုပြမဲ့ - အသက်အရွယ်နှင့် ကျား/မအလိုက် ပြန်နှုန်းနေထိုင်မှု
လူမှုဆိုင်ရာ အချက်များ	<ul style="list-style-type: none"> - လူမှုရေးအဖွဲ့အစည်းများ - အရွယ်ရောက်သူများ၏ ပညာရေးအဆင့်အတန်း၊ အရွယ်ရောက်သူ များ၏ စာတတ်မြောက်မှုအဆင့် - ပညာရေးဝန်ဆောင်မှုများကို လက်လှမ်းမီမှု၊ ပညာရေးအတွက် အတားအဆီးများ - ကျား/မဆိုင်ရာ ပြဿနာများ - ထိခိုက်လွယ်သော အုပ်စုများ - အုပ်စုတစ်စုချင်းစီ၏ လူဦးရေနှင့် စိသေသလက္ခဏာများ
နေထိုင်မှု အခြေအနေများ	<ul style="list-style-type: none"> - အိမ်အရွယ်အစား၊ အမျိုးအစားနှင့် အိမ်ထောင်စုများ စုစည်းနေထိုင်မှု - လျှပ်စစ်ပါတ်အား လက်လှမ်းမီမှု (ပါတ်အားလိုင်း သို့မဟုတ် အခြား)၊ လက်လှမ်းမီသည့် အိမ်ထောင်စုအရေအတွက်နှင့် ရာခိုင်နှုန်း - ရရှိနိုင်သောရေပေးဝေမှု အမျိုးအစား (အိမ်ထောင်စုအရေအတွက်နှင့် ရာခိုင်နှုန်း) - မိလ္လာစနစ်အမျိုးအစား (အိမ်ထောင်စုအရေအတွက်နှင့် ရာခိုင်နှုန်း)
ဝင်ငွေနှင့် အသက်မွေးဝမ်းကြောင်းစနစ်များ	<ul style="list-style-type: none"> - အိမ်ထောင်စုအလိုက် နှစ်စဉ်ပျမ်းမျှဝင်ငွေ - အဓိကဝင်ငွေအောစ်မြစ် - စီးပွားရေးလုပ်ငန်းပိုင်ဆိုင်မှု - မြေယာပိုင်ဆိုင်မှု - ဆင်းရဲသော ကျေးစွာများ၊ အိမ်ထောင်စုများ၊ လူများ၏ အရေအတွက် နှင့် နေရာအလိုက်ပြန်နှုန်းတည်ရှိမှု - တပိုင်တနိုင်စိုက်ပျိုးရေး - အိမ်ထောင်စုအရေအတွက်နှင့် နေရာ အလိုက်ပြန်နှုန်းတည်ရှိမှု၊ မြေယာအရွယ်အစား - စီးပွားဖြစ်စိုက်ပျိုးရေး - အိမ်ထောင်စုအရေအတွက်နှင့် နေရာအလိုက် ပြန်နှုန်းတည်ရှိမှု၊ မြေယာအရွယ်အစား

အစိတ်အပိုင်း	အဓိကအကြောင်းအရာ
ကျွန်းမာရေးဆိုင်ရာ အချက်များ	<ul style="list-style-type: none"> - သေဆုံးနှုန်းနှင့်ရောဂါဖြစ်ပွားမှုနှုန်း - ရောဂါဖြစ်ပွားမှုအခြေအနေ - မတော်တာဆမှုများနှင့် ထိခိုက်မှုများ (ဥပမာ - ဆောက်လုပ်ရေး၊ ရေနစ်ခြင်း၊ ယာဉ်တိုက်မှု၊ မူးယစ်ဆေးဝါး၊ UXO) - လူထုကျွန်းမာရေးညွှန်းကိန်းများ - ယဉ်ကျေးမှုအရ ကျွန်းမာရေးအလေ့အထများ
စီးပွားရေး အစိတ်အပိုင်း	
ယေဘုယျ စီးပွားရေး အခြေအနေ	<ul style="list-style-type: none"> - နိုင်ငံအဆင့်/ပြည်နယ်/တိုင်းဒေသကြီးအဆင့် / ခရိုင်၊ မြို့နယ်အဆင့်ရှိ အဓိကစီးပွားရေးကဏ္ဍများ၏ ဖွဲ့စည်းမှုနှင့် အရွယ်စားပြမ်းမှုများ (သင့်တော်သက္ကာသို့) - စီမံကိန်းနှင့် ဆက်စပ်နေသည့် လူမှုစီးပွား ဖွံ့ဖြိုးရေးစီမံချက်များတွင် ပါဝင်သည့် အဓိကလုပ်ငန်းများအကျဉ်းချုပ်
စီမံကိန်းတည်ရှိရာအောက် အခြေခံအဆောက်အအုံးနှင့် ဝန်ဆောင်မှုများ	<ul style="list-style-type: none"> - ပြည်နယ်/တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်ရုံးများ တည်ရှိမှု - ကားလမ်း၊ ရထားလမ်းကွန်ရက်များ၊ တံတားများ၊ သယ်ယူပို့ဆောင် ရေး ဂိတ်/နေရာကြီးများ - လေဆိပ်များ၊ လေယာဉ်ကွင်းများ၊ ဖယ်ရှိလမ်းကြောင်းများ - ဧရာဝတီ/ဧရား တည်နေရာများ - ပညာရေးအဆောက်အအုံးများ၏ တည်နေရာ၊ အမျိုးအစားနှင့် စွမ်းဆောင်ရည် - ကျွန်းမာရေးဝန်ဆောင်မှုများ၏ တည်နေရာ၊ အမျိုးအစားနှင့် စွမ်းဆောင်ရည် - ခန်းမ (ဓမ္မာရုံ) များ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဝတ်ပြုရာနေရာ များ၏ တည်နေရာ - အားကစားဆိုင်ရာ အဆောက်အအုံးများ - ရေသွင်းစနစ်များနှင့် စက်ရုံများ - ရေပေးဝေရေးဝန်ဆောင်မှုများ - လျှပ်စစ်ပေးဝေရေးဝန်ဆောင်မှုများ - အမြှိုက်သိမ်းစနစ်ဝန်ဆောင်မှုများ

အစိတ်အပိုင်း	အဓိကအကြောင်းအရာ
ဒေသတွင်းရှိ အမြားစီမံကိန်းများ	<ul style="list-style-type: none"> - ရေအားလျှပ်စစ်၊ သတ္တုတွင်း၊ အခြေခံအဆောက်အအုံး၊ စိုက်ပျိုးရေးနှင့် သစ်တော့၊ မြို့ပြန့်ဖြူးရေးစသည့် အစိုးရ/ပုဂ္ဂလိကမှ လက်ရှိနှင့် နောင်တွင်ဆောင်ရွက်မည့် စီမံကိန်းကြီးများနှင့်ပတ်သက်သည့် အဓိက အချက်အလက်များနှင့် ပြောပြီးများ
UXO	<ul style="list-style-type: none"> - စီမံကိန်းဇရိယာနှင့် သက်ဆိုင်သည့် UXO ဆိုင်ရာ လက်ရှိလေ့လာမှု များ - စီမံကိန်းဇရိယာနှင့် သက်ဆိုင်သည့် UXO မြေပုံများ - UXO ရှင်းလင်းရေးဆောင်ရွက်နေသည့် အပ်စုများနှင့် တိုင်ပင် ဆွေးနွေးခြင်း
မြင်ကွင်းဆိုင်ရာ ရင်းမြှစ်များ	<ul style="list-style-type: none"> - မြယာရှုခင်းများ - ပင်လယ်ပြင်ရှုခင်းများ - ယဉ်ကျေးမှုဆိုင်ရာ အထိမ်းအမှတ်များ
ယဉ်ကျေးမှုဆိုင်ရာ ရင်းမြှစ်များ	<ul style="list-style-type: none"> - ယဉ်ကျေးမှုအမွှအနှစ်နေရာများ၏ တည်နေရာနှင့် ဝိသေသ လက္ခဏာများ - ခရီးသွားလည်ပတ်ရာ နေရာများ - သမိုင်းဝင်နှင့်ရေးဟောင်းနေရာများ၊ သိပ္ပံဆိုင်ရာ တန်ဖိုးမြင့်မားသော နေရာများ - ဘာသာရေးနေရာများ၊ ဘာသာရေးဝတ္ထုပစ္စည်းများ - အလှအပတန်ဖိုးမြင့်မားသည့် နေရာများ၊ အဆောက်အအုံများ၊ ဝတ္ထုပစ္စည်းများ - ရိုးရာအသိပညာနှင့် ယုံကြည်မှုများ၊ ယဉ်ကျေးမှုအလေ့အထများ

၁၁။ - EIA အတွက် နည်းပညာဆိုင်ရာ အထွေထွေလမ်းညွှန်ချက်များ (၂၀၁၇ ခုနှစ်)

(ခ-၆) - ထိခိုက်မှုများကို ဆန်းစစ်ခြင်း

၆၈။ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများကို ဆန်းစစ်ရန်ဖြစ်ပါသည်။ ပတ်ဝန်းကျင်အခြေ အနေ များနှင့် အဆိုပြုစီမံကိန်းတို့ပေါ်မှုတည်၍ ဖြစ်ပေါ်နိုင်သော ပြဿနာများစွာ ရှိပါသည်။ သူ့တဲ့ တွင်းလုပ်ငန်းများကြောင့် သီးသန်ဖြစ်ပေါ်နိုင်သည့် ထိခိုက်မှုများကိုသာ ဆန်းစစ်ရန် လိုအပ်ပါ သည်။

(ခ-၆-၁) ထိခိုက်မှုများကို သတ်မှတ်ဖော်ထုတ်ခြင်း

၆၉။ နောက်ဆက်တွဲ (၁) တွင် EIA အစီရင်ခံစာရေးသားရာ၌ ထည့်သွင်းစဉ်းစားရမည့် ဖြစ်ပေါ်နိုင်သော ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ ထိခိုက်နိုင်မှုများကို အကျဉ်းချုပ်ဖော်ပြထားရာ ယင်းတို့ ကို သူ့တွင်းလုပ်ငန်းကြောင့် ဖြစ်ပေါ်သည့် ထိခိုက်မှုများအတွက်လည်း လမ်းညွှန်တစ်ခုအဖြစ် အသုံးပြုနိုင်ပါသည်။

၇၀။ သူ့တွင်းဘဝစက်ဝန်းအတွင်းရှိ အဆင့်တစ်ဆင့်ချင်းကြောင့် ဖြစ်ပေါ်နိုင်သော ထိခိုက်မှုများ - နောက်ဆက်တွဲ (၁) ၅၀ ယေား (က-၁) မှ (က-၄) အထိတွင် သူ့တွင်းဘဝစက်ဝန်းအတွက် ဖော်ထုတ်ခြင်း၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်း၊ ထို့နောက် သူ့တွင်းပိတ်သိမ်းသည်အတိ သူ့တွင်းဘဝစက်ဝန်းတစ်လျှောက်ဖြစ်ပေါ်နိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများကို အကျဉ်းချုပ်ဖော်ပြထားသည်။

၇၁။ သူ့တွင်း လည်ပတ်ဆောင်ရွက်သည့် လုပ်ငန်းစဉ်မှ ထွက်ရှိသည့် အဆိပ်သင့်စေသော ပစ္စည်းများ - သူ့တွင်းဘဝစက်ဝန်းအတွက် ဖြစ်ပေါ်နိုင်သည့် နည်းလမ်းများစွာတို့တွင် အဆိပ်သင့်နိုင်သည့် ပစ္စည်းများ ကို အသုံးပြုကြသည်။ ထို့အဆိပ်သင့်စေသောပစ္စည်းများ (ဥပမာ - ပြဒါး၊ ဆိုင်ယာနှင့်ကြောင့် လူနှင့်ပတ်ဝန်းကျင်တို့အပေါ် ထိခိုက်နိုင်မှုများကို နောက်ဆက်တွဲ (၁) ၅၀ Box- (က-၅) တွင် ဆွေးနွေးဖော်ပြထားသည်။

၇၂။ လုပ်ငန်းခွင်ကျိုးမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး - ပတ်ဝန်းကျင်ကို ဆန်းစစ်ရာတွင် သူ့တွင်းဘဝစက်ဝန်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စိုးရိမ်မှုများကိုလည်း သတ်မှတ်ဖော်ထုတ်ဆန်းစစ်ရန် လိုအပ်ပါသည်။ (နောက်ဆက်တွဲ - ၁ ၅၀ ယေား (က-၆) တွင်ကြည့်ပါ)။

၇၃။ ဒေသခံများ၏ ကျိုးမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး - ပတ်ဝန်းကျင်ကို ဆန်းစစ်ရာတွင် သူ့တွင်းဘဝစက်ဝန်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စိုးရိမ်မှုများကိုလည်း သတ်မှတ်ဖော်ထုတ်ဆန်းစစ်ရန် လိုအပ်ပါသည်။ (နောက်ဆက်တွဲ - ၁ ၅၀ ယေား (က-၇) တွင်ကြည့်ပါ)။

၇၄။ ပိုမိုကျယ်ပြန်သော လူမှုဆိုင်ရာ ထိခိုက်မှုများ - ထိခိုက်မှုဆန်းစစ်ရာတွင် ပတ်ဝန်းကျင်၊ ကျိုးမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးနယ်ပယ်များထက်ကျော်လွန်နေသော ပိုမိုကျယ်ပြန်သည့် လူမှုဆိုင်ရာ ပြဿနာရပ်များကိုလည်း ထည့်သွင်းစဉ်းစားရန်ဖြစ်သည်။ (၁) ဒေသခံများ ချိတ်ဆက်

ပါဝင်စေခြင်းနှင့် နစ်နာမူဖြေရှင်းပေးရေး လုပ်ငန်းစဉ်များ (၂) ရပ်စွာအပေါ် ထိခိုက်မှုများနှင့် အသွေးဖြူးရေး (၃) မြေသိမ်းဆည်းခြင်းနှင့် ပြန်လည်နေရာချထားခြင်း (၄) လုပ်သား (၅) အမျိုးသမီးနှင့် ကလေးများ စသည်တို့အပြင် လုပြီးရေးနှင့် ပဋိပက္ခများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ နောက်ဆက်တဲ့ (၁) ၈၇ ယေား (၂-၈) တွင် ဖော်ထုတ်ဖြေရှင်းပေးရမည့် ပြဿနာရပ် များကို အကျဉ်းချုပ်ဖော်ပြထားသည်။

အသေးစိတ်လမ်းညွှန်ချက်များကို “နောက်ဆက်တဲ့ (၁) - သတ္တုတွင်းဘဝစက်ဝန်းအတွင်း ဖြစ်ပေါ်နိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ပြဿနာများ” တွင် ကြည့်နိုင်ပါသည်။

(ခ-၆-၂) ထိခိုက်မှုများကို ရှင်းလင်းတင်ပြခြင်း

၇၅။ EIA အစီရင်ခံစာတွင် သက်ဆိုင်ရာ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများအားလုံးကို အကျဉ်းချုပ်ယေားတစ်ခုဖြင့် ထည့်သွင်းဖော်ပြရမည်ဖြစ်သည်။ ထိုယေားတွင် အောက်ပါအချက်များ ပါဝင်သင့်သည် -

- (က) ထိခိုက်မှုဖြစ်ပေါ်စေနိုင်သည့် လုပ်ဆောင်ချက်များ - စီမံကိန်း သို့မဟုတ် လုပ်ငန်းအစီအစဉ်၏ အခြေခံအကြောင်းအချက်တစ်ခုဖြစ်ပြီး ပတ်ဝန်းကျင်ဆိုင်ရာ ရူထောင့်တစ်ခုခုကို ထိခိုက်မှု ဖြစ်ပေါ်စေရန် အလားအလာရှိသည့် လုပ်ဆောင်ချက်တစ်ခုကို ဆိုလိုသည်။ စီမံကိန်းတစ်ခုကို ထိုသို့သော လုပ်ဆောင်ချက်များစွာနှင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
- (ခ) ထိခိုက်ခံရသည့် ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ အစိတ်အပိုင်းများ - အစိတ်အပိုင်းများ ဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ၊ သက်ရှိမိုးပိုင်းဆိုင်ရာ၊ လူမှုဆိုင်ရာ သို့မဟုတ် စီးပွားရေး ဆိုင်ရာ ပတ်ဝန်းကျင်တစ်ခုခု၏ အခြေခံအကြောင်းအချက်များဖြစ်ကြသည်။ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အစိတ်အပိုင်းများသည် (စီမံကိန်း) လုပ်ဆောင်ချက်များကြောင့် ထိခိုက်ခံကြရသည်။
- (ဂ) ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု - ရုပ်ပိုင်းဆိုင်ရာ၊ သက်ရှိမိုးပိုင်းဆိုင်ရာ၊ လူမှုဆိုင်ရာ သို့မဟုတ် စီးပွားရေး ဆိုင်ရာ ပတ်ဝန်းကျင်တစ်ခုခုအပေါ် ထိခိုက်မှု၏ သိသာတင်ရှားမှု ကို ခန်းမှုန်းချက်၊ ကြောင်းကျိုးဖော်ပြချက်များနှင့်အတူ ရေးသားရန်ဖြစ်သည်။

၇၆။ ထိုအပြင် ထိခိုက်မှုတစ်ခုချင်းစီအတွက် လုပ်ငန်းပိုင်းဆိုင်ရာ ရှင်းလင်းဖော်ပြချက်များကိုလည်း တင်ပြရေးသားရပါမည်။

(ခ-၇) - ထိခိုက်မှုလျောပါးစေရေးနည်းလမ်းများကို ဒီဇိုင်းရေးဆွဲခြင်း

၇၇။ ထိခိုက်မှုများအား အဆင့်လိုက် လျော့ချုပ်ခြင်း - ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ ဆိုးကျိုး ထိခိုက်မှု များအား ရှောင်ရှားရန် သို့မဟုတ် အနိမ့်ဆုံးဖြစ်စေရန် သို့မဟုတ် ပြန်လည်ပြပြင်ပေးရန် သို့မဟုတ် ပြန်လည် တည်ထောင်ပေးရန် သို့မဟုတ် အခြားတစ်နေရာတွင် အစားထိုးထိန်းသိမ်းတည်ထောင်ပေးရန်အတွက် လျော့ပါးစေရေးနည်းလမ်းများကို ဒီဇိုင်းရေးဆွဲပြင်ဆင်ထားရန်လိုအပ်ပါသည်။ လျော့ပါးစေရေး အစီအစဉ်များ၊ လုပ်ဆောင်ချက်များသည် စီမံကိန်းကြောင့် ရရှိနိုင်မည့် ကောင်းကျိုးများကို တိုးတက်စေရန်လည်း ဒီဇိုင်းရေးဆွဲရပါမည်။ သတ္တုတွင်းလုပ်ငန်းများအတွက် ထိခိုက်မှုများအား လျော့ချုပ်အဆင့်ဆင့်ကို အောက်ပါ Box - J တွင် ဖော်ပြထားပါသည်။

Box (j) - သတ္တုတွင်းလုပ်ငန်းများတွင် ထိခိုက်မှု လျှော့ချုပ်အဆင့်ဆင့်

ရှောင်ရှားခြင်း:

သတ္တုတွင်းနေရာရွေးချယ်ခြင်း

သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ဖောက်လုပ်ခြင်း

စက်ရုံ/အဆောက်အအီးများအတွက် သတ္တုတွင်းပုံစံ (Mine layout)

အနိမ့်ဆုံးဖြစ်စေခြင်း:

ညစ်ညမ်းပစ္စည်းများနှင့် စွန်ပစ်ပစ္စည်းများ

အသုံးပြုသည့် မြေနှင့် အနောင့်အယုက်ပေးမှုကို အနိမ့်ဆုံးဖြစ်စေခြင်း

ဆောက်လုပ်ရေးပစ္စည်းများ (ဥပမာ - သဲ၊ ကျောက်စရစ်) အတွက် ဖို့မြေကို အနည်းဆုံးသာ အသုံးပြုခြင်း

ရေကို အနည်းဆုံးသာ အသုံးပြုခြင်း

စွမ်းအင်ကို အနည်းဆုံးသာ အသုံးပြုခြင်း

မူလအတိုင်းပြန်ဖြစ်စေခြင်းနှင့် ပြန်လည်တည်ထောင်ခြင်း:

စမ်းသပ်တူးဖော်သည့် တွင်းနေရာများ

အနောင့်အယုက်ဖြစ်ခဲ့သည့် စရိယာများအား ပြန်လည်တည်ထောင်ခြင်း (ဖို့မြေများ၊ ချောင်းအကူးနေရာများ)

သတ္တုတွင်းပိတ်သိမ်းပြီးနောက်တွင် သတ္တုတွင်းစရိယာအား မူလအတိုင်း ပြန်လည် တည်ထောင်ပေးခြင်း

သစ်ပင်၊ အပင်များ ပြန်လည်စိုက်ပျိုးပေးခြင်း

ငါးနှင့်တောရိုင်းတိရစ္ဆာန်များ ပြန်လည်မွေးမြှုပေးခြင်း

အခြားနေရာတွင် အစားထိုးဆောင်ရွက်ပေးခြင်း:

ထိန်သိမ်းစောင့်ရှောက်ရေး ရည်ရွယ်ချက်များအတွက် - မြေ သို့မဟုတ် ရေပြင်များ

ထောက်ပံ့ပေးခြင်း သို့မဟုတ် မီဝမ်းစုံမျိုးကဲ့များအပေါ် ထိခိုက်မှုများကို
(အခြားနေရာတွင်) အစားထိုး ဆောင်ရွက်ပေးရန် ပုံပိုးပေးခြင်း

လူမှုစီးပွားရေးထိခိုက်မှုများကို (အခြားနေရာတွင်) အစားထိုးဆောင်ရွက်နိုင်ရန်အတွက် လျှော့ကြေးပေးခြင်း သို့မဟုတ် လိုအပ်သည်များ ပုံပိုးပေးခြင်း

တိုးတက်စေခြင်း:

စီမံကိန်းကြောင့် ရရှိသည့် လူမှုစီးပွားရေးကောင်းကျိုးများ တိုးတက်စေရေးအတွက် ဒေသဖွံ့ဖြိုးရေးအစီအစဉ်များဖြင့် ထပ်တိုးရင်းမြစ်များထောက်ပံ့ပေးခြင်း

၇၈။ ထိခိုက်မှုလျော့ပါးစေရေးနည်းလမ်းများကို အကြမ်းဖျဉ်းအားဖြင့် အမျိုးအစား (၁၁) မျိုးအဖြစ် အုပ်စွဲနိုင်ပါသည် (ယေား ၅ ကို ကြည့်ပါ)။ သတ္တုတွင်းလုပ်ငန်းတိုင်းတွင် ထိလျော့ပါးစေရေး နည်းလမ်းများအားလုံးကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ ထိခိုက်မှုလျော့ပါးစေရေး နည်းလမ်းများအား ဒီဇိုင်းရေးဆွဲခြင်းနှင့်ပတ်သက်သည်။ အသေးစိတ်လမ်းညွှန်ချက်များအတွက် “သတ္တုတွင်းလုပ်ငန်းများအား ပတ်ဝန်းကျင်ထိခိုက်မှ ဆန်းစစ်ခြင်းအတွက် နည်းပညာဆိုင်ရာ လမ်းညွှန်ချက်များ စာအုပ်” တွင်ကြည့်ပါ။

ယေား (၅) - ဆောင်ရွက်ရန်လိုအပ်သော လျော့ပါးစေရေးနည်းလမ်းများအကျဉ်းချုပ်

<p>၁။ ညွှန်ညွှန်မှုထိန်းချုပ်ရေးနှင့် ကြိုတင်ကာကွယ်ရေး</p> <ul style="list-style-type: none"> လေထုညွှန်ညွှန်မှုလျော့ချွင်းနှင့် ထိန်းချုပ်ရေးစနစ်များ ဆူညံမှုနှင့်တုန်ခါမှု ရေပေးဝေရေးနှင့် ရေဆိုးသန့်စင်ရေးစနစ်များ စွန့်ပစ်မြေစာ စီမံခန့်ခွဲမှု မြေတိုက်စားမှု ကြိုတင်ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း
<p>၂။ သတ္တုတွင်းနေရာတွင် ဆောင်ရွက်ရမည့် ကောင်းမွန်သော အလေ့အထများ</p> <ul style="list-style-type: none"> သင့်တော်စွာ ဖယ်ထုတ်ခြင်း၊ သို့လောင်ခြင်းနှင့် အစားထိုးပေးခြင်းဖြင့် အပေါ်ယံ မြေဆီလွှာကို ထိန်းသိမ်းပေးခြင်း လောင်စာဆီများ၊ ဂါတ္ဗာစွဲည်းများ၊ ပေါက်ကွဲပစ္စည်းများကို သင့်တော်စွာကိုင်တွယ်ခြင်းနှင့် သို့လောင်ထိန်းသိမ်းခြင်း အစိုင်အခဲစွန့်ပစ်ပစ္စည်းများ၊ အန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများကို သင့်တော်စွာကိုင်တွယ်ခြင်းနှင့် စွန့်ပစ်ခြင်း တကိုယ်ရည်သုံးကာကွယ်ရေးပစ္စည်းများကို ထောက်ပံ့ပေး၍ လုပ်သားများအားလည်း အသုံးပြုစေခြင်း
<p>၃။ သတ္တုတွင်းပိတ်သိမ်းရေး စီမံချက်ရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်း</p>
<p>၄။ ဒီဝမ်းစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ခြင်း</p>
<p>၅။ ယာဉ်သွားလာမှုနှင့် ချဉ်းကပ်လမ်းများ ထိန်းချုပ်ခြင်း</p>

၆။ ရေ၊ စွမ်းအင်နှင့် တူးဖော်ထားသော မြေသားများအား ထိန်းသိမ်းကာကွယ်ခြင်း
၇။ မေသိမ်းယူခြင်းနှင့် ပြန်လည်နေရာချထားခြင်းအတွက် စီမံချက်ရေးဆွဲခြင်း
၈။ ဒေသခံများ ကျွန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး
၉။ လုပ်ငန်းခွင့် ကျွန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေး
၁၀။ ယဉ်ကျေးမှုဆိုင်ရာ ရပ်ပိုင်းသယ်ယောက်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်း
၁၁။ ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်စေခြင်းနှင့် ဒေသဖွံ့ဖြိုးရေး

အသေးစိတ်လမ်းညွှန်ချက်များအတွက်

“သတ္တုတွင်းလုပ်ငန်းများအား ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ နည်းပညာလမ်းညွှန်ချက်များ”
တွင် ထိခိုက်မှုလျော့ပါးစေရေးနည်းလမ်းများနှင့်ပတ်သက်၍ အသေးစိတ်လမ်းညွှန်ချက်များ
ထောက်ပံ့ပေးထားပါသည်။

(ခ-၇-၁) သတ္တုတွင်းလုပ်ငန်းများအတွက် ပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေးစံနှုန်းများ

၇၂။ EIA အစီရင်ခံစာတွင် (၁) ထိခိုက်မှုများကို ဆန်းစစ်ရန် (၂) လျော့ပါးစေရေးနည်းလမ်းများကို ဒီဇိုင်းရေးဆွဲရန် (၃) ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေးဆိုင်ရာ အခြေပြုအချက်အလက်များနှင့် နှုတ် နှုတ်ရန်အတွက် အသုံးပြုမည့် ပတ်ဝန်းကျင်အရည်အသွေးစံနှုန်းများကို စာရင်းပြုစုံဖော်ပြရပါမည်။

၈၀။ နောက်ဆက်တွဲ (၃) တွင် အောက်ပါစံနှုန်းများအပါအဝင် အကြံပြုထားသော စံနှုန်းများ၏ စာရင်းကို ဖော်ပြထားသည်။

- (က) သတ္တုတွင်းမှ စွန်းထုတ်အရည်များဆိုင်ရာ စံနှုန်းများ
- (ခ) အလုပ်စခန်းများ၊ မိလှာစနစ်နှင့် ရေဆိုးစနစ်မှ စွန်းထုတ်အရည်များဆိုင်ရာ စံနှုန်းများ
- (ဂ) အနီးပတ်ဝန်းကျင်ရှိ လေထုအရည်အသွေးဆိုင်ရာ စံနှုန်းများ
- (ဃ) အနီးပတ်ဝန်းကျင်ရှိ လူညံသံဆိုင်ရာ စံနှုန်းများ
- (င) ဖောက်ခွဲရေးဆိုင်ရာ စံနှုန်းများ

၈၁။ ထိစိန္တ်များကို အနိမ့်ဆုံးလိုအပ်သည့် စံနှုန်းများအဖြစ် စဉ်းစားရမည်ဖြစ်ပါသည်။ လိုအပ်ပါက နိုင်ငံတကာ ကောင်းမွန်သော အလေ့အထများနှင့်အညီ ပိုမိုတင်းကျပ်သော စံနှုန်းများကို လက်ခံအသုံး ပြုပါမည်။

အသေးစိတ်လမ်းညွှန်ချက်များကို “နောက်ဆက်တွဲ (၃) - ပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများအား လိုက်နာဖြည့်ဆည်းခြင်း” အပိုင်းတွင် ကြည့်ပါ။

(ခ-၈) - ပတ်ဝန်းကျင်အရည်အသွေးစောင့်ကြပ်ကြည့်ရှုရေးအစီအစဉ်များကိုဒီဇိုင်းရေးဆွဲပြင်ဆင်ခြင်း

၈၂။ ပတ်ဝန်းကျင်အရည်အသွေး စောင့်ကြပ်ကြည့်ရှုရေးအတွက် အစီအစဉ်ဒီဇိုင်းရေးဆွဲရာတွင် အောက်ပါတို့ ပါဝင်သည် -

- (က) ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်း၏ ရည်ရွယ်ချက်များ သတ်မှတ်ခြင်း
- (ခ) စောင့်ကြပ်ကြည့်ရှုရမည့် ပတ်ဝန်းကျင်ဆိုင်ရာ အချက်များ (parameters) များကို ရွှေ့ချယ်ခြင်း
- (ဂ) နမူနာစုဆောင်းရယူမည့် နေရာများ ရွှေ့ချယ်ခြင်း (သီးသန်နေရာများ)
- (ဃ) နမူနာစုဆောင်းရယူမည့် အချိန်အပိုင်းအခြားကို ဆုံးဖြတ်ခြင်း (ဥပမာ - ရက်၊ လ၊ နစ် စသည်ဖြင့်)
- (င) နမူနာစုဆောင်းရယူမည့် အကြိမ်အရေအတွက်ကို ဆုံးဖြတ်ခြင်း (ဥပမာ - နာရီတိုင်း၊ နေ့စဉ်၊ အပတ်စဉ်၊ ရာသီအလိုက်စသည်ဖြင့်)
- (စ) နမူနာစုဆောင်းရယူမည့် လုပ်ထုံးလုပ်နည်းအဆင့်ဆင့်ကို ဒီဇိုင်းရေးဆွဲခြင်း
- (ဆ) နမူနာစုဆောင်းရယူခြင်း
- (ဇ) နမူနာရယူထားသည့် အချက်အလက်များကို သရုပ်ခွဲဆန်းစစ်ခြင်း (ပေါက်ခွဲခန်းတွင် ပါတ်ခွဲစမ်းသပ်ခြင်းလည်း ပါဝင်သည်)
- (ဈ) ရလဒ်များကို အဓိပ္ပာယ်ဖွင့်ဆိုခြင်း
- (ည) အစီရင်ခံခြင်း။

၈၃။ နမူနာစုဆောင်းရယူမည့် လုပ်ထုံးလုပ်နည်းအဆင့်ဆင့် - နမူနာစုဆောင်းရယူရာတွင် အရည် အသွေး အာမခံချက်ရှိစေရေးအတွက် နမူနာစုဆောင်းခြင်းနှင့် သရုပ်ခွဲဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံး လုပ်နည်းအဆင့်ဆင့်ကို ရေးဆွဲရပါမည်။

၈၄။ နမူနာစုဆောင်းကောက်ယူရေးအစီအစဉ်များကို ဆောင်ရွက်ခြင်း - နမူနာစုဆောင်းကောက်ယူ မည့် အစီအစဉ်နှင့် လုပ်ထုံးလုပ်နည်းများကို အမြေခံလျက် လေထား ရေနှင့် ဆူညံသံတို့အတွက် အမြေခံ နမူနာများကို စုဆောင်းကောက်ယူရန်ဖြစ်သည်။

၈၅။ ရေအရည်အသွေးအချက်အလက်များကို ပါတ်ခွဲခန်းတွင် စမ်းသပ်ခြင်း - ရေအရည်အသွေးအချက်အလက်များ ရရှိရေးအတွက် ပါတ်ခွဲခန်းတွင် ပါတ်ခွဲစမ်းသပ်ပါ။

၈၆။ အခြေဖြေအချက်များအား စောင့်ကြပ်ကြည့်ရှုရေးအစီရင်ခံစာရေးသားခြင်း - အစီရင်ခံစာတွင် ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေးအစီအစဉ်တစ်ခုလုံး၏ ခြုံးဖို့မြင်းနှင့်တကွ နမူနာစုဆောင်း ကောက်ယူရာတွင် အသုံးပြုခဲ့သည့် လုပ်ထုံးလုပ်နည်းများကိုလည်း ထည့်သွေးဖော်ပြရန်ဖြစ်သည်။ အစီရင်ခံစာတွင် နမူနာစုဆောင်းကောက်ယူရေးအစီအစဉ်မှ ရလဒ်များကိုလည်း အသေးစိတ် ဖော်ပြရမည်။ နည်းစနစ်နှင့် ဆောင်ရွက်ပုံနည်းလမ်းများကိုလည်း အကြမ်းဖျဉ်းဖော်ပြသင့်ပါသည်။ ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုရေး အစီအစဉ်များဖြင့် တည်ဆောက်ရေးအဆင့်အား အကဲဖြတ်ရာတွင် အသုံးပြုမည့်အချက် (parameters) အားလုံးအတွက် အခြေဖြေတန်ဖိုးများကို ရှင်းလင်းတိကျွား ဖော်ပြထားသင့်ပါသည်။

၈၇။ ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေးအစီအစဉ်အတွက် တာဝန်ဝါဘာများ (TOR) ရေးဆွဲပြင်ဆင်ခြင်း - အကြိုကြည်ဆောက်ခြင်းအဆင့်၊ တည်ဆောက်ခြင်းအဆင့်၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်သည့် အဆင့်၊ သတ္တုတွင်းပိတ်သိမ်းသည့်အဆင့်များအတွင်းတွင် ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုရေးအစီအစဉ်များကို ဆောင်ရွက်ရပါမည်။ ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေးအတွက် ရည်ညွှန်း အစီအစဉ်တစ်ခုကို ဖော်ပြထားသည်။ အသေးစိတ်အစီအစဉ်များကို မူ တူး ဖော်မည့် သတ္တုအမျိုးအစားနှင့် သတ္တုတွင်း၏ ဝိသေသလက္ခဏာများကို အခြေခံ၍ ဒီဇိုင်းရေးဆွဲရန် လိုအပ်ပါသည်။

ပေါ်ပေါ် (၆) - ပတ်ဝန်းကျင်စောင့်ကြပ်ကြည့်ရှုရေးအတွက် ရည်ညွှန်းအစီအစဉ်

ပတ်ဝန်းကျင်အစီတ်အပိုင်းသိမ်းဆင်းပြသုနာရပ်	တည်နေရာ	ရည်ရွယ်ချက်	အကြိုမြေနှင့်အချိန်ကာလ	စောင့်ကြပ်ကြည့်ရှုရေးအတွက်တာဝန်ရှိသူ
အက်ဆစ်စီးဆင်းမှု	သတ္တုရှိုင်းပုံမှုစိမ့်ထွက်နည်းဖြင့်သန်စင်သော နေရာရှိစွန်ပစ်မြေစားပုံများ	<ul style="list-style-type: none"> အက်ဆစ်စီးထွက်နိုင်သည့် ပမာဏကို ဆုံးဖြတ်ရန်အတွက် သို့လောင်ထားသော စွန်ပစ်ပစ္စည်း များကို စောင့်ကြပ်ကြည့်ရှုခြင်း ပစ္စည်းများမှ ထွက်ပေါ်လာသည့်စီးဆင်းရေများကို စောင့်ကြပ်ကြည့်ရှုခြင်း 	သတ္တုတွင်းပေါ်မှုတည်၍	သတ္တုတွင်းလုပ်ကိုင်နေသူ(mining operator)
မြေပေါ်ရေအသုံးပြုမှုနှင့်	ရေအရင်းအမြစ်နေရာများ	<ul style="list-style-type: none"> ရေအသုံးပြုမှုနှင့် ရေလွှာပြောင်းပို့ဆောင်မှုများကို စောင့်ကြပ်ကြည့်ရှု 	သတ္တုတွင်းပေါ်မှုတည်၍	သတ္တုတွင်းလုပ်ကိုင်နေသူ

ပတ်ဝန်းကျင် အစိတ်အပိုင်း သို့မဟုတ် ပြဿနာရပ်	တည်နေရာ	ရည်ရွယ်ချက်	အကြိမ်ရေး နှင့်အချိန် ကာလ	စောင့်ကြပ် ကြည့်ရှုရေး အတွက် တာဝန်ရှိသူ
ရေလွှဲပြောင်း ပို့ဆောင်မှုများ		ခြင်း	၅၍	
မြေပေါ်ရေ အရည်အသွေး	သတ္တုတွင်းကြောင့် ထိခိုက်မှုရှိသည့် (သတ္တုတွင်း အတွင်း/အပြင်) ရေပြောင်းများ	<ul style="list-style-type: none"> မြေပေါ်ရေအရည်အသွေး ပြောင်းလဲမှု များကို စမ်းသပ် စစ်ဆေးခြင်း ရေအရည်အသွေးစံနှင့်များနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးခြင်း 	သတ္တုတွင်း ပေါ်မှုတည်၍	သတ္တုတွင်း လုပ်ကိုင်နေသူ
မြေအောက်ရေ အရည်အသွေး	အခိုက် လက်ခံနေရာများ	<ul style="list-style-type: none"> မြေအောက်ရေအရည်အသွေး ပြောင်း လဲမှု များကို စမ်းသပ် စစ်ဆေးခြင်း မြေအောက်ရေအရည်အသွေးစံနှင့်များနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးခြင်း 	သတ္တုတွင်း ပေါ်မှုတည်၍	သတ္တုတွင်း လုပ်ကိုင်နေသူ
လေအရည်အသွေး	အခိုက် လက်ခံနေရာများ	<ul style="list-style-type: none"> လေအရည်အသွေး ပြောင်းလဲမှု များ ကို စမ်းသပ်စစ်ဆေးခြင်း လေအရည်အသွေးစံနှင့်များနှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးခြင်း 	သတ္တုတွင်း ပေါ်မှုတည်၍	သတ္တုတွင်း လုပ်ကိုင်နေသူ
ဆူညံမှုနှင့် တုန်ခါမှု	အခိုက် လက်ခံနေရာများ	<ul style="list-style-type: none"> ဆူညံမှုအဆင့် ပြောင်းလဲမှုများကို စမ်းသပ်စစ်ဆေးခြင်း ဆူညံမှုစံနှင့်များနှင့် ကိုက်ညီမှုရှိမရှိ စစ်ဆေးခြင်း 	သတ္တုတွင်း ပေါ်မှုတည်၍	သတ္တုတွင်း လုပ်ကိုင်နေသူ
မြေတိုက်စားမှုနှင့် နှင့်အနည်ကျူးမှု	အန္တရာယ်ဖြစ်နိုင် သည့် ဧရိယာများ	<ul style="list-style-type: none"> မြေတိုက်စားမှု ဖြစ်နိုင်သည့် ဧရာ များကို စစ်ဆေးခြင်း မြေတိုက်စားမှု ပမာဏကို ခန့်မှန်းခြင်း 	သတ္တုတွင်း ပေါ်မှုတည်၍	သတ္တုတွင်း လုပ်ကိုင်နေသူ

အခိုက်လက်ခံနေရာများ - သတ္တုတွင်းအနီးရှိ လူနေထိုင်ရာနေရာ၊ ပညာရေး၊ ဘာသာရေးနှင့် ကျိုးမာရေးစောင့်ရောက်ရာနေရာများ

(ခ-၉) - အန္တရာယ်ဖြစ်နိုင်ခြေဆန်းစစ်ခြင်း

၈၈။ အန္တရာယ်ဖြစ်နိုင်ခြေဆန်းစစ်ခြင်းဆိုသည်မှာ သဘာဝတေးအန္တရာယ်များဖြစ်ပေါ်နိုင်ခြေနှင့် စီမံကိန်းအကျိုးဆက်ကြောင့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများဖြစ်ပေါ်စေသော သတ္တုတူးဖော်ခြင်းဆိုင်ရာ မတော်တဆမှုကြီးများဖြစ်နိုင်ခြေကို လေ့လာဆန်းစစ်၍ လျှော့ချပေးခြင်းပင် ဖြစ်သည်။ EIA အစီရင်ခံစာအတွက် အန္တရာယ်ဖြစ်နိုင်ခြေဆန်းစစ်ရာတွင် သဘာဝတေးအန္တရာယ်များကြောင့် ဖြစ်ပေါ်သော အန္တရာယ်များသာမက၊ စီမံကိန်းအဆင့်တိုင်းတွင် ဖြစ်ပေါ်နိုင်သော သတ္တုတူးဖော်ခြင်းဆိုင်ရာ အန္တရာယ်များကိုလည်း လေ့လာတင်ပြရပါမည်။³

၈၉။ သဘာဝတေးအန္တရာယ်များကြောင့် အန္တရာယ်ဖြစ်နိုင်မှု - မြန်မာနိုင်ငံတွင် ပုံမှန်အားဖြင့် ဖြစ်ပေါ်တတ်သော သဘာဝတေးအန္တရာယ်များတွင် ရေကြီးရေလျံမှုများ၊ လေပြင်းမှန်တိုင်းများ၊ ဆိုင်ကလုန်းမှန်တိုင်းများ၊ မိုးခေါင်ခြောက်သွေ့ခြင်း၊ မေပြိုခြင်း၊ ငလျင် နှင့် UXO တို့ ပါဝင်သည်။⁴

၉၀။ သတ္တုတူးဖော်ခြင်းဆိုင်ရာ အန္တရာယ်ဖြစ်နိုင်မှုများ - ပုံမှန်အားဖြင့် သတ္တုတူးဖော်ခြင်းကြောင့် ဖြစ်ပေါ်တတ်သော အန္တရာယ်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) ဆည်များ ကျိုးခြင်း
- (ခ) မေပြိုခြင်းနှင့် လျှောစောင်းများပြုကျခြင်း
- (ဂ) မီးလောင်ခြင်း
- (ဃ) ပေါက်ကွဲခြင်း
- (င) ပါတုပစ္စည်းများ လျှံ့ထွက်ခြင်း၊ ယိုစိမ့်ခြင်း၊ ပါတုပစ္စည်း သို့မဟုတ် ရေဒီယိုသတ္တိကြပစ္စည်းများ မရည်ရွယ်ဘဲ ထွက်သွားခြင်း
- (စ) လျှောပစ်ဆိုင်ရာ ပြဿနာများ၊ ပစ္စည်း/ကိရိယာများ အလုပ်မလုပ်ခြင်း
- (ဆ) စက်မှုပိုင်းနှင့် တည်ဆောက်ပုံအရ ပျက်စီးခြင်း၊ ပစ္စည်း/ကိရိယာများ အလုပ်မလုပ်ခြင်း

³ EIA အတွက် နည်းပညာဆိုင်ရာ အထွေထွေလမ်းညွှန်ချက်များ

⁴ UXO သည် သဘာဝတေးအန္တရာယ်မဟုတ်ပါ။ သို့သော ယင်းတို့သည် စီမံကိန်းဒီဇိုင်း သို့မဟုတ် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုနှင့် ဆက်စပ်မှုမရှိသော အန္တရာယ်များဖြစ်သောကြောင့် ဤနေရာတွင် ထည့်သွင်းထားခြင်းဖြစ်သည်။

၉၁။ အန္တရာယ်ဖြစ်နိုင်ခြေဆန်းစစ်သည့် နည်းလမ်း - သဘာဝဘေးအန္တရာယ်များအတွက် အောက်ပါ နည်းလမ်းကို အကြံပြုလိုပါသည် -

- (က) ရာဝေင်တစ်လျှောက် မှတ်တမ်းများကို အခြေခံ၍လည်းကောင်း၊ ဖြစ်နိုင်သော ဘူမိနှင့် လေထုဆိုင်ရာ ဘေးအန္တရာယ်များကို ဆန်းစစ်ခြင်းဖြင့်လည်းကောင်း သဘာဝဘေး အန္တရာယ် အမျိုးအစားများကို သတ်မှတ်ဖော်ထုတ်ပါ။
- (ခ) အနာဂတ်ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များ၏ အကြိမ်အရေ အတွက်နှင့် အကျိုးဆက်များကို ထည့်သွင်းစဉ်းစားပါ။
- (ဂ) သဘာဝဘေးအန္တရာယ်၏ နေရာအလိုက်ဖြစ်ပွားနိုင်သည့် ပုံစံများ၊ အကြိမ်ရေး ကာလနှင့် ပြင်းထန်မှုတို့ကို ခန့်မှန်းပါ။

၉၂။ စက်မှုဆိုင်ရာအန္တရာယ်များအတွက် အောက်ပါနည်းလမ်းကို အကြံပြုလိုပါသည် -

- (က) ဖြစ်ရပ်လေ့လာမှုများ၊ စာအုပ်စာတမ်းရှာဖွေလေ့လာမှုများနှင့် ပေါင်းစပ်လျှက် စီမံကိန်း ဒီဇိုင်းနှင့် layout ပုံစံတို့ကိုလည်းကောင်း၊ အန္တရာယ်ရှိ ပစ္စည်းများအား အသုံးပြုမှုနှင့် ကိုင်တွယ်ပုံတို့ကိုလည်းကောင်း အခြေခံ၍ စက်မှုဆိုင်ရာအန္တရာယ်အမျိုးအစားများကို သတ်မှတ်ဖော်ထုတ်ပါ။
- (ခ) စက်မှုဆိုင်ရာန္တရာယ်ဖြစ်စေနိုင်သည့် အကြောင်းရင်းနှင့် အကျိုးဆက်ဖြစ်ရပ်များကို လည်းကောင်း၊ ဖြစ်ပေါ်နိုင်ခြေကိုလည်းကောင်း လေ့လာဆန်းစစ်ပါ။
- (ဂ) နေရာအလိုက်ဖြစ်ပွားနိုင်သည့် ပုံစံများ၊ အကြိမ်ရေး ကာလနှင့် ပြင်းထန်မှုတို့အပါအဝင် စက်မှုဆိုင်ရာအန္တရာယ်များ၏ ပြင်းအား (severity) ကို လေ့လာဆန်းစစ်ပါ။

၉၃။ အန္တရာယ်အမျိုးအစားအားလုံးအတွက် အောက်ပါနည်းလမ်းကို အကြံပြုလိုပါသည် -

- (က) စီစဉ်ထားသော စီမံကိန်းတည်နေရာ၊ စီမံကိန်းအစိတ်အပိုင်းများ၏ layout ပုံစံနှင့် ဒီဇိုင်း၊ အနီးပတ်ဝန်းကျင်နှင့်ဆက်သွယ်ပေးသည့် လမ်းကြောင်းများနှင့် ကြားခံပစ္စည်းများ၊ ဒေသခံ ရပ်ရွာများ၏ တည်နေရာ၊ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အစိတ်အပိုင်းများ စသည်တို့ကို ထည့်သွင်းစဉ်းစားလျက်၊ ထိခိုက်ပျက်စီးနိုင်ခြေနှင့် အတိုင်းအတာတို့ကို လေ့လာဆန်းစစ်ပါ။
- (ခ) အန္တရာယ်ဖြစ်နိုင်ခြေအားလုံးကို လွှမ်းခြေတွက်ချက်၍ လက်ခံနိုင်သော အဆင့်များနှင့် နှိုင်းယူဉ်ပါ။
- (ဂ) အန္တရာယ်ဖြစ်နိုင်ခြေ လျော့ပါးစေရေးအတွက် လိုအပ်သော နည်းလမ်းများကို သတ်မှတ် ဖော်ထုတ်ပါ။

၉၄။ အန္တရာယ်ဖြစ်နိုင်ခြေများအား ဆန်းစစ်ရာတွင် အလားအလာရှိသော ခန့်မှန်းဖြစ်စဉ်များ၊ ဖြစ်နိုင်ခြေနည်းသော ခန့်မှန်းဖြစ်စဉ်များ၊ အကျိုးဆက်ပြင်းထန်သော ခန့်မှန်းဖြစ်စဉ်များမှ ရရှိသော သဘာဝဖြစ်ရပ်များ အပါအဝင် အလားအလာရှိသော မတော်တဆမှုများ၊ ဖျက်စီးနိုင်စွမ်းရှိသော သဘာဝဖြစ်ရပ်များစသည်ဖြင့် ကျယ်ပြန်သော ဖြစ်ရပ်များကို ကိုယ်စားပြုသင့်ပါသည်။ အဆောက်အအိုး အားလုံး၏ ဒီဇိုင်းရေးဆွဲရာတွင်လည်းကောင်း၊ လျှောက်ခြင်းနှင့် ကပ်ဘေးအဆင့် အရေးပေါ်စီမံချက်များတွင်လည်းကောင်း အန္တရာယ်ဖြစ်နိုင်ခြေဆန်းစစ်ခြင်းကို ထည့်သွင်းစဉ်းစားသင့်ပါသည်။ ထိုအပြင် ဒီဇိုင်းထိန်းချုပ်ရေးနည်းစနစ်များ၊ စိမ့်ထွက်ရေကန်များ၊ စွန်းပစ်မြေစားပုံများ၊ သန့်စင်ပြုပြင်ရေး စက်ရုံများ၊ လေထုအတွင်းသို့ ထုတ်လွှတ်အငွေ့၊ ထိန်းချုပ်ခြင်း၊ သူတူတွင်းပိတ်သိမ်းရေး လုပ်ငန်းများ တွင် အန္တရာယ်ဖြစ်နိုင်ခြေဆန်းစစ်ခြင်းကို ထည့်သွင်းစဉ်းစားသင့်ပါသည်။

၉၅။ အရေးပေါ်အခြေအနေတုန်းပြန်ရေးစီမံချက်များ - မတော်တဆယ့်ဖိတ်မှုများ၊ ဆည်ကျိုးခြင်း၊ မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း၊ ဆိုင်ကလုန်းမှန်တိုင်း၊ ကြိုတင်မခန့်မှန်းနိုင်သော မီးလေဝသဖြစ်ရပ်များ၊ ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်းနှင့် အခြားဖြစ်ရပ်များကို ကိုင်တွယ်နိုင်ရန်အတွက် အရေးပေါ်အခြေအနေတုန်းပြန်ရေး စီမံချက်များကို ဒီဇိုင်းရေးဆွဲထားရမည်ဖြစ်ပါသည်။ အရေးပေါ်အခြေအနေတုန်းပြန်ရေးစီမံချက်များတွင် အောက်ပါ အချက်အလက်များ ပါဝင်သင့်သည် -

- (က) အရေးပေါ်အခြေအနေအတွက် ရင်းမြစ်များ (ဥပမာ - မီးသတ်ကိရိယာများ၊ ယိုစိတ်မူ ရှင်းလင်းရေးကိရိယာများ၊ ရှေးဦးသူနာပြုပစ္စည်းများ၊ ဆေးခန်းများ၊ အရေးပေါ်ယာဉ်များ)
- (ခ) ဆက်သွယ်ပြောကြားရေးစနစ်များ
- (ဂ) စီမံချက်ကို ကိုင်တွယ်စီမံခြင်း
- (ဃ) အရေးပေါ်အခြေအနေတုန်းပြန်သည့် လုပ်ထုံးလုပ်နည်းများ (ဥပမာ - အရေးပေါ်အခြေအနေကို အသိပေးခြင်း၊ နေရာမှ စွန်းချွေခြင်း၊ မီးထိန်းချုပ်ပြိုမ်းသတ်ခြင်း၊ ယိုစိမ့်မူရှင်းလင်းခြင်း၊ ဆေးကုသပေးခြင်း)
- (င) လုပ်ထုံးလုပ်နည်းများကို အသိပေးပြောကြားထားခြင်း
- (စ) အရေးပေါ်အခြေအနေအတွက် အသင့်ပြင်ဆင်ထားရေးသင်တန်းများ
- (ဆ) ပြန်လည်အစီရင်ခံခြင်းနှင့် အရေးပေါ်အခြေအနေနောက်ပိုင်း စိတ်ဖိုးမှုကင်းရှင်းရေးဆိုင်ရာ လုပ်ထုံးလုပ် နည်းများ

အသေးစိတ်လမ်းညွှန်ချက်များကို “သူတူတွင်းများအား ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ နည်းပညာလမ်းညွှန်ချက်စာအုပ်၏ အန္တရာယ်ဖြစ်နိုင်ခြေဆန်းစစ်ခြင်း” အပိုင်းတွင် ကြည့်ပါ။

(ခ-၁၀) - ဆက်စပ်သက်ရောက်မှုကို ဆန်းစစ်ခြင်း

၉၆။ ၂၀၁၅ ခုနှစ် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအရာ၊ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် ဆက်စပ်သက်ရောက်မှုဆန်းစစ်ခြင်းကို ဆောင်ရွက်ရန် လိုအပ်နိုင်ပါသည်။ ဆက်စပ်သက်ရောက်မှုဆန်းစစ်မည်၊ မဆန်းစစ်မည်ကို လေ့လာမှု နယ်ပယ် သတ်မှတ်သည့် အဆင့်တွင် ဆုံးဖြတ်ရပါမည်။ ထိုဆုံးဖြတ်ချက်မှာ စီမံကိန်းသည် ဆက်စပ်သက်ရောက်မှုများဖြစ်စေရန် သိသာထင်ရှားစွာ ပါဝင်နေခြင်းရှိမရှိပေါ်တွင်လည်းကောင်း သို့မဟုတ် အခြားသော ဖွံ့ဖြိုးရေးလုပ်ငန်းများမှ ထွက်ပေါ်လာသော ဆက်စပ်သက်ရောက်မှုများကြောင့် စီမံကိန်းအပေါ် သိသာထင်ရှားစွာ ထိခိုက်နိုင်ခြင်းရှိမရှိပေါ်တွင်လည်းကောင်း မူတည်နေပါသည်။

၉၇။ သတ္တုတွင်းလုပ်ငန်းများတွင် အောက်ပါအခြေအနေများ ရှိပါက ဆက်စပ်သက်ရောက်မှုကို ဆန်းစစ်ရန် လိုအပ်ပါသည် -

- (က) မရှိယာတစ်ခုအတွင်းတွင် ဆောင်ရွက်သည့် သတ္တုတွင်းလုပ်ငန်းများစွာတို့ကြောင့် တူညီသော ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာအစိတ်အပိုင်းများအပေါ် ထိခိုက်မှုရှိနေသောအခါ (အများသုံး ရေပြင်များ/ရေလမ်းကြောင်းများ၊ တောရိုင်းတိရအွန်များ၊ ဒေသခံများ၏ ကျိုးမာရေး၊ ဒေသခံများ၏ ပိုင်ဆိုင်မှုများထံ သွားလာခွင့် ဆုံးရှုံးခြင်း၊ မြေသိမ်းမှု များစသည်ဖြင့်) သို့မဟုတ်
- (ခ) ကြိုးမားသော သတ္တုတွင်းစီမံကိန်းတစ်ခုသည် သတ္တုတူးဖော်ရေးကို အထောက်အကူပြုရန် အတွက် အခြေခံအဆောက်အအိုးကြိုးများ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သောအခါ (ဥပမာ - ပါတ်အားလိုင်းများ၊ သတ္တုတွင်းသို့ သွားလာရန်လိုအပ်သည့် လမ်းမကြိုးများ၊ မြို့သစ်များစသည်ဖြင့်)

၉၈။ ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ ထိခိုက်နိုင်မှုများ၊ အန္တရာယ်ဖြစ်နိုင်ခြေများကို သတ်မှတ်ဖော်ထုတ်သည့် လုပ်ငန်းစဉ်အတွင်းတွင် စီမံကိန်းဆောင်ရွက်သူသည် (၁) စီမံကိန်းလုပ်ငန်းများသည် လက်ရှိသို့မဟုတ် အနာဂတ်ကာလဖွံ့ဖြိုးရေးလုပ်ငန်းများကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်နိုင်သော ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ တန်ဖိုးရှိ အစိတ်အပိုင်းများပေါ်တွင် ဆက်စပ်သက်ရောက်မှုများ ဖြစ်ပေါ် စေနိုင်သည်ကိုလည်းကောင်း (၂) ထိုသို့သော ထိခိုက်မှုများအား ရှောင်ရှားနိုင်ရန် သို့မဟုတ် အနိမ့်ဆုံး ဖြစ်စေရန်အတွက် လျော့ပါးစေရေးနည်းလမ်းများကို ဖြစ်နိုင်သမျှ ဒီဇိုင်းရေးဆွဲဆောင်ရွက်ရန် လိုအပ်ကြောင့် ကို လည်းကောင်း အသိအမှတ်ပြုထားရန် အရေးကြိုးပါသည်။⁵

⁵ Good Practice Handbook on Cumulative Impact Assessment and Management. International Finance Corporation. 2011.

၉၉။ ဆက်စပ်သက်ရောက်မှုကို အစီပွါယ်ဖွင့်ဆိုခြင်း - လုပ်ဆောင်ချက်/စီမံကိန်း/လုပ်ငန်းတစ်ခုကို လက်ရှိဆောင်ရွက်နေသော သို့မဟုတ် စီစဉ်ထားသော သို့မဟုတ် အနာဂတ်တွင် ဆောင်ရွက်မည်ဟု ကျိုးကြောင်းဆက်စပ်မြော်မှန်းထားသော လုပ်ငန်း/စီမံကိန်း/လုပ်ဆောင်ချက်များသို့ ပေါင်းထည့်လိုက် သောအခါတွင် ဆင့်ကဲဖြစ်ပေါ်သော၊ ဆတိုးဖြစ်ပေါ်သော၊ ပေါင်းစပ်ဖြစ်ပေါ်သော အကျိုးသက်ရောက်မှု များကြောင့် ဆက်စပ်သက်ရောက်မှုများ ထွက်ပေါ်လာပါသည်။ လက်တွေ့တွင် ဆက်စပ်သက်ရောက်မှု များအား သတ်မှတ်ဖော်ထွက်ခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများမှာ သိပ္ပံ့ပညာအရ သို့မဟုတ် ထိခိုက်ခံရသည့် ဒေသခံပြည်သူများ၏ စိုးရိမ်မှုများအရ အရေးကြီးသည်ဟု ယော်ယျအားဖြင့် အသိအမှတ်ပြုထားသော အကျိုးသက်ရောက်မှုများကိုသာ ကန့်သတ်ဆောင်ရွက်ကြပါသည်။

၁၀၀။ ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ တန်ဖိုးရှိ အစီတ်အပိုင်းများ - ဆက်စပ်သက်ရောက်မှု ဆန်းစစ်ခြင်းသည် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အန္တရာယ်ဖြစ်နိုင်ခြေအား ကောင်းမွန်စွာ စီမံခန့်ခွဲရေးကို ထိရောက်စွာအထောက်အကူဖြစ်စေရေးအတွက် ယင်းဆန်းစစ်မှု၏ နယ်ပယ်သည် ဦးတည် ချက်ရှိရပါမည်။ အလေ့အထကောင်းတစ်ခုမှာ ဆန်းစစ်ခြင်းနှင့် စီမံခန့်ခွဲရေးမဟာဗျာဗျာများကို အရေးအကြီးဆုံးသော ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ အစီတ်အပိုင်းများတွင်သာ ကန့်သတ်ချမှတ်ဆောင်ရွက်ရန် ဖြစ်သည်။

၁၀၁။ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ တန်ဖိုးရှိ အစီတ်အပိုင်းများ (VECs)⁶ ဆိုသည်မှာ အန္တရာယ် ဖြစ်နိုင်ခြေကို ဆန်းစစ်ရာတွင် အရေးကြီးသည်ဟု ထည့်သွေးစဉ်းစားခံရသော ပတ်ဝန်းကျင် နှင့် လူမှုဆိုင်ရာ ဂုဏ်ရည်များဖြစ်ကြပါသည်။ ယင်းဂုဏ်ရည်များမှာ အောက်ပါတို့လည်း ဖြစ်နိုင်ပါသည် -

- (က) ရုပ်ပိုင်းဆိုင်ရာ သွင်ပြင်များ၊ နေရင်းဒေသများ၊ တောရိုင်းတိရစ္ဆာန်များ (ဥပမာ - မီးမျိုးမျိုးကဲ)
- (ခ) ဂေဟစနစ် ဝန်ဆောင်မှုများ
- (ဂ) သဘာဝဖြစ်စဉ်များ (ဥပမာ - ရေသံသရာ၊ အာဟာရသံသရာ၊ သီးသန့်ရာသီဥတု - microclimate)
- (ဃ) လူမှုဆိုင်ရာ အခြေအနေများ (ဥပမာ - ကျွန်းမာရေး၊ စီးပွားရေး)
- (င) ယဉ်ကျေးမှု သွင်ပြင်များ (ဥပမာ - ရုံးရာယုံကြည်မှုပွဲတော်များ)

၁၀၂။ အကြံပြုနည်းလမ်း - ဆက်စပ်သက်ရောက်မှုများကိုဆန်းစစ်ရာတွင် IFC အဖွဲ့မှ ၂၀၁၃ ခုနှစ်တွင် ထုတ်ဝေသော ဆက်သပ်သက်ရောက်မှုဆန်းစစ်ခြင်းနှင့် စီမံခန့်ခွဲခြင်းအတွက် အလေ့အထကောင်းများ

⁶ Good Practice Handbook on Cumulative Impact Assessment and Management. International Finance Corporation. 2011.

ဆိုင်ရာ လက်စွဲစာအုပ်အတိုင်း လိုက်နာဆောင်ရွက်ရန် အကြံပြုလိုပါသည်။ ထိုစာအုပ်ပါ နည်းလမ်းတွင် အောက်ပါ အခြေခံအဆင့် (၆) ဆင့်ပါဝင်သည် -

- (က) အဆင့် (၁) - အခြားသော လုပ်ငန်းများနှင့် ပြင်ပမူ မောင်းနှင့်အားများကြောင့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ တန်ဖိုးရှိ အစိတ်အပိုင်းများ (VEC) အပေါ် ထိခိုက်နိုင်မှုများနှင့် အတူ အဆိုပြုဖွံ့ဖြိုးရေးစီမံကိန်းကြောင့် အချိန်နှင့်အမျှ ဖြစ်ပေါ်နိုင်သော ထိခိုက်မှုများနှင့် အန္တရာယ်ဖြစ်နိုင်ခြေများကို ဆန်းစစ်ပါ။
- (ခ) အဆင့် (၂) - အဆိုပြုဖွံ့ဖြိုးရေးစီမံကိန်းကြောင့် ဖြစ်ပေါ်သော ဆက်စပ်သက်ရောက်မှု များနှင့် အန္တရာယ်ဖြစ်နိုင်ခြေများသည် (ရွှေးချယ်ထားသော VECs များ ရေရှည်တည် တဲ့မှု / ရပ်တည်နိုင်မှုကို ထိခိုက်စေနိုင်သည်) အနီမံဆုံးသတ်မှတ်ချက်ထက် မကျော်လွန် ကြောင်းကို စိစစ်ပါ။⁷
- (ဂ) အဆင့် (၃) - အဆိုပြုဖွံ့ဖြိုးရေးစီမံကိန်း၏ တန်ဖိုးနှင့် ဖြစ်နိုင်ခြေတို့သည် ပတ်ဝန်းကျင် နှင့် လူမှုဆိုင်ရာ ဆက်စပ်သက် ရောက်မှုများကြောင့် အကန့်အသတ်မဖြစ်နိုင်ကြောင်းကို အတည်ပြုပါ။
- (ဃ) အဆင့် (၄) - ဆက်စပ်သက်ရောက်မှုများအား သင့်တော်သည့် မြေပြင်အတိုင်းအတာဖြင့် (ဥပမာ - ရေဝေရေလဲ၊ ရေဖမ်းစော်ယာ၊ မြို့၊ ပြည်နယ်) စီမံခန့်ခွဲပေး၍ ဆုံးဖြတ်ချက် ချမှတ်ပေးရန် အတွက် အပ်ချပ်ရေးစနစ်ဖော်ထုတ်ရေးကို ကုည်းပါ။
- (င) အဆင့် (၅) - အဆိုပြုဖွံ့ဖြိုးရေးစီမံကိန်း၏ ဆက်စပ်သက်ရောက်မှုများအပေါ် ထိခိုက်ခံရသည့် ပြည်သူများ၏ စီးရိမ်မှုများကို သတ်မှတ်ဖော်ထုတ်၍ မှတ်တမ်းတင်ပြီး ဖြေရှင်းပေးပါ။
- (စ) အဆင့် (၆) - ဖြစ်ပေါ်နိုင်သော အန္တရာယ်များကို စီမံခန့်ခွဲပါ။

အသေးစိတ်လမ်းညွှန်ချက်များကို “သူတူတွင်းများအား ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ နည်းပညာလမ်းညွှန်ချက်စာအုပ်၏ ဆက်စပ်သက်ရောက်မှုဆန်းစစ်ခြင်း” အပိုင်းတွင် ကြည့်ပါ။

⁷ ဂေဟစနစ်မီစစနစ် သို့မဟုတ် လူအသိကိုအဝန်းတစ်ခု၏ ရပ်တည်နိုင်မှ သို့မဟုတ် ရေရှည်တည်တဲ့မှ ဆိုသည်မှာ ထိုအသိကိုအဝန်း၏ ကြိုကြိုခံနိုင်စွမ်းပင်ဖြစ်ပါသည်။ (ဆိုလိုသည်မှာ ဂေဟစနစ်/အသိကိုအဝန်းတစ်ခုသည် ယင်း၏ မျိုးစုံလင်မှုနှင့် ထုတ်လုပ်နိုင်စွမ်းကို အချိန်နှင့်အမျှ ထိန်းသိမ်းထားနိုင်ခြင်းပင်ဖြစ်ပါသည်။) ဤဖွင့်ဆိုချက်ကို CBD ၏ ရေရှည်တည်တဲ့သော အသုံးပြုမှု အမိပါယ်ဖွင့်ဆိုချက်တွင် “မီးမျိုးစုံမျိုးကွဲ၏ အစိတ်အပိုင်းများသည် ရေရှည်လျော့ကျမှု မဖြစ်စေသည့် နည်းလမ်း/နှုန်းတစ်ခုဖြင့် အနာဂတ်မျိုးအက်များ၏ မျှော်မှုန်းချက်များ၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည့် အလားအလာကို ထိန်းသိမ်းထားနိုင်ခြင်း” ဟူ၍ ထင်ဟပ်ဖော်ပြထားပါသည်။ အနီမံဆုံးသတ်မှတ်ချက် (threshold) ဆိုသည်မှာ ဂေဟစနစ်တစ်ခု၏ အရည်အသွေး၊ ပိုင်ဆိုင်မှု၊ ဆင့်ကဲဖြစ်စဉ်တွင် ရုတ်တရက်ပြောင်းလဲခြင်းဖြစ်စေသည့် သို့မဟုတ် ပတ်ဝန်းကျင်မောင်းနှင့်အားတစ်ခုတွင် သေးငယ်သောပြောင်းလဲမှုကြောင့် ဂေဟစနစ်တွင် ကြိုးမားသော တုန်ပြန်မှုများဖြစ်စေသည့် အမှတ်တစ်ခုဖြစ်ပါသည်။

(ခ-၁၁) - အေသာခံပြည်သူများ ချိတ်ဆက်ပါဝင်ခြင်းနှင့် အေသွေးဖြိုးရေး

၁၀၃။ အခြေခံသတ်မှတ်ချက်များ - EIA တွင် စီမံကိန်းကြောင့် ထိခိုက်ခံရနိုင်သော သို့မဟုတ် စီမံကိန်းတွင် တနည်းနည်းဖြင့် အကျိုးစီးပွားရှိနေသော အကျိုးဆက်စပ်သူများ၊ အေသာခံပြည်သူများနှင့် တော်းချင်းပုဂ္ဂိုလ်များ၏ အမြင်များ၊ စိုးရိမ်မှုများ၊ သိမြင်နားလည်မှုများကို ထည့်သွင်းစဉ်းစားရပါမည်။ EIA တွင် အများပြည်သူနှင့်လည်းကောင်း၊ ထိခိုက်ခံရသည့် ပြည်သူများနှင့်လည်းကောင်း၊ အခြားသော အကျိုးဆက်စပ်သူများနှင့် လည်းကောင်း ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ပြဿနာရပ်များကို တိုင်ပင် ဆွေးနွေးခြင်းမှ ထွက်ရှိလာသည့် ရလဒ်များ ပါဝင်ရပါမည်။ ထိခိုက်မှုများအား ဆန်းစစ်ရာတွင် လည်း ကောင်း၊ လျော့ပါးစေရေးနည်းလမ်းများအား ဒီဇိုင်းရေးဆွဲရာတွင်လည်းကောင်း၊ ပတ်ဝန်းကျင် စီမံခန့်ခွဲရေးနှင့် စောင့်ကြပ်ကြည့်ရှုရေး အစီအစဉ်များ ဖော်ထုတ်ရေးဆွဲရာတွင်လည်းကောင်း တိုင်ပင် ဆွေးနွေးပွဲများတွင် ထုတ်ဖော်ခဲ့သည့် စိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားရန်ဖြစ်သည်။

၁၀၄။ စီမံကိန်းဆောင်ရွက်သူသည် EIA စုစုမ်းစစ်ဆေးခြင်း၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် အောက်ပါတို့ကို ဆောင်ရွက်ရပါမည် -

- (က) စီမံကိန်းသက်ဆိုင်သည့် သတင်းအချက်အလက်များ၊ စီမံကိန်းကြောင့်ဖြစ်ပေါ်နိုင်သည့် ဆိုးကျိုးထိခိုက်မှုများကို အများပြည်သူနှင့်အရပ်ဖက်အဖွဲ့များသို့ အေသွင်းနှင့် အဆင့် မီဒီယာများ၊ စီမံကိန်း သို့မဟုတ် စီမံကိန်းဆောင်ရွက်သူ၏ ဝဘ်ဆိုင်များမှ တဆင့် လည်းကောင်း၊ စာကြည့်တိုက်၊ ဓမ္မာရုံကဲ့သို့သော အများပြည်သူနှင့်ဆိုင်သည့် နေရာများ တွင် လည်းကောင်း၊ စီမံကိန်းတည်နေရာတွင် အများပြည်သူမြင်နိုင်သည့် နေရာများ၏ ဆိုင်းဘုတ်များဖြင့်လည်းကောင်း အချိန်နှင့်တပြုးညီ ထုတ်ပြန်ပေးရန်နှင့် သတင်းစာ ရှင်းလင်းပွဲများ၊ မီဒီယာများနှင့် တွေ့ဆုံးမေးမြန်းမှုများတွင် အချိန်နှင့်တပြုးညီ သင့်တော်စွာ ရှင်းလင်းပြောကြားပေးရန်။
- (ခ) ပြည်နယ်/တိုင်းဒေသကြီး/နေပြည်တော်ကောင်စီနယ်မြေနှင့် အေသာခံအဆင့်များတွင် စီမံကိန်းကြောင့် ထိခိုက်ခံရနိုင်သူများ (PAPs)၊ အာဏာပိုင်များ၊ အေသာခံအခြေပြု အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးပွဲများ စီစဉ်ပြုလုပ်ရန်။
- (ဂ) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ သက်ဆိုင်သည့် ကဏ္ဍမှ ဝန်ကြီးဌာန၊ ပြည်နယ်/တိုင်းဒေသကြီး အာဏာပိုင်များနှင့် တိုင်ပင်ဆွေးနွေးပွဲများ ပြုလုပ်ရန်။
- (ဃ) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် အစိုးရ အဖွဲ့အစည်းများအတွက် ကွင်းဆင်းလေ့လာရေးခုံးစဉ်များ စီစဉ်ပေးရန်။

(ခ-၁၁-၁) အေသံပြည်သူများ ချိတ်ဆက်ပါဝင်စေခြင်း:

၁၀၅။ သတ္တုတွင်းလုပ်ငန်းများကြောင့် ထိခိုက်ခံရနိုင်သူများနှင့် ရေရှည်ဆက်ဆံရေး တည်ထောင်ထားခြင်းအားဖြင့် အန္တရာယ်ဖြစ်နိုင်ခြေသတ်မှတ်ဖော်ထုတ်ခြင်းနှင့် စီမံခန့်ခွဲခြင်းကို တိုးတက်စေနိုင်သကဲ့သို့ လုပ်ငန်းများ ရေရှည်တည်တဲ့အောင်မြင်စေရေးကိုလည်း ပုံပိုးကူညီပေးနိုင်ပါသည်။ တက်ကြသော အားလုံးပါဝင်သော တာဝန်ခံမှုရှိသော ပွင့်လင်းမြင်သာ၍ အဓိပ္ပာယ်ပြည့်ဝသော ချိတ်ဆက်ပါဝင်မှုရှိပါက အေသံပြည်သူများနှင့် သတ္တုတူးဖော်ရေးကုမ္ပဏီနှစ်ဖက်လုံးအတွက် ကောင်းမွန်သော အကျိုးရလဒ်များ ရရှိစေနိုင်ပါလိမ့်မည်။

၁၀၆။ လေလာမှုနယ်ပယ်သတ်မှတ်သည့် အဆင့်အတွင်းတွင် အေသံပြည်သူချိတ်ဆက်ပါဝင်စေရေး စီမံချက်တစ်ခုကို ရေးဆွဲပြင်ဆင်ထားပြီးဖြစ်သင့်သည်။

၁၀၇။ အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးရေးနှင့် အချက်အလက်ထုတ်ပြန်ရေး လုပ်ငန်းများ အကျဉ်းချုပ် - သတ္တုတွင်းလုပ်ငန်းအတွက် စီမံချက်စတင်ရေးဆွဲစဉ်ကပင် အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးရေးနှင့် အချက်အလက်ထုတ်ပြန်ရေးလုပ်ငန်းများအတွက် အကျဉ်းချုပ်ကို ရေးဆွဲ၍ ဆောင်ရွက်ထားရန်ဖြစ်ပါသည်။ တိုင်ပင်ဆွေးနွေးပွဲများနှင့် အေသံများချိတ်ဆက်ပါဝင်သည့် အခြားသော လုပ်ငန်းများ၏ ရလဒ်များကို မှတ်တမ်းတင်ထားရပါမည်။ အများပြည်သူတို့က ထုတ်ဖော်သော အဓိက ပြဿနာရပ်များနှင့် စိုးရိမ်မှုများ၊ ယင်းတို့ကို ဖြေရှင်းရန်အတွက် သတ္တုတွင်းဆောင်ရွက်သူများ၏ တုန်ပြန်ဖော်ကြားချက်များကို အကျဉ်းချုပ်ရှင်းလင်းတင်ပြရပါမည်။

၁၀၈။ မွမ်းမံပြင်ဆင်ထားသော အေသံပြည်သူချိတ်ဆက်ပါဝင်စေရေးစီမံချက် - အေသံပြည်သူချိတ်ဆက်ပါဝင်စေရေး စီမံချက်ကို ပြန်လည်သုံးသပ်ပြင်ဆင်၍ EIA အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြရပါမည်။ ယင်းစီမံချက်တွင် ပါဝင်ရန် အကြံပြုလိုသော အကြောင်းအရာများကို အောက်ပါ Box-၃ တွင် ဖော်ပြထားသည်။

Box (၃) - အေသံပြည်သူချိတ်ဆက်ပါဝင်စေရေးစီမံချက် တွင် ပါဝင်ရမည့် အကြောင်းအရာများ:

- အကျိုးဆက်စပ်သူများနှင့် ထိခိုက်ခံရနိုင်ဖွယ်ရှိသည့် ပြည်သူများကို သရုပ်ခွဲဆန်းစစ်ခြင်း
- EIA ဆောင်ရွက်စဉ်အတွင်း တိုင်ပင်ဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် ရလဒ်များ
- အေသံပြည်သူချိတ်ဆက်ပါဝင်စေရေး မဟာ့သူ့ဘာ
- တိုင်ပင်ဆွေးနွေးခြင်းနှင့် ပူးပေါင်းပါဝင်စေခြင်းအတွက် အဆိုပြုထားသော လုပ်ငန်းများ
- သတင်းအချက်အလက် ထုတ်ပြန်ခြင်းနှင့် ဖြန့်ဝေပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ
- နစ်နာမူဖြေရှင်းရေးလုပ်ငန်းစဉ်
- ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာတို့ကို ပူးတွဲစောင့်ကြပ်ကြည့်ရှုရေးနှင့် အေသံများသို့ အစီရင်ခံရေး အစီအစဉ်

(ခ-၁၁-၂) ဒေသဖွံ့ဖြိုးရေး

၁၀၉။ ဒေသဖွံ့ဖြိုးရေးဆိုသည်မှာ ဒေသခံပြည်သူများ တိုက်ရိုက်အကျိုးရှိစေရန် သဘ္ဌာတွင်းလုပ်ငန်း ဆောင်ရွက်သူက ပြုလုပ်ပေးသည့် လုပ်ငန်းများဖြစ်သည်။ ထိုလုပ်ငန်းများတွင် (၁) ပညာရေးအတွက် အထောက်အပံ့များ (၂) အခြေခံအဆောက်အအီး တိုးတက်စေခြင်း (၃) ကျန်းမာရေးစောင့်ရှုာက်မှု အတွက် အထောက်အပံ့များ (၄) လူမှုဖလံရေးအထောက်အပံ့များ (၅) စီးပွားရေးဖွံ့ဖြိုးမှု မြှင့်တင်ပေးခြင်း (၆) ဒေသခံများကို အလုပ်ခန့်ထားရေးနှင့် ဒေသတွင်းမှ ပစ္စည်းဝယ်ယူရေးအစီအစဉ်များ စေသည်တို့ ပါဝင်သည်။

၁၁၀။ ဒေသဖွံ့ဖြိုးရေးစီမံချက် - ဒေသဖွံ့ဖြိုးရေးစီမံချက်တစ်ခုကို ရေးဆွဲပြင်ဆင်ရပါမည်။ ထိုစီမံချက် တွင် အောက်ပါတို့ ပါဝင်နိုင်သည် -

- (က) ကျောင်းအဆောက်အအီးများ ဆောက်လုပ်ပေးခြင်း၊ ပြင်ဆင်ပေးခြင်းဖြင့် ပညာရေး တိုးတက်စေရန် ထောက်ပံ့ပေးခြင်းနှင့် ပိုမိုကောင်းမွန်သော ပညာရေးရရှိစေရေးအတွက် ကျောင်းသားများအား ငွေကြားထောက်ပံ့ပေးခြင်း။
- (ခ) လမ်းများပြင်ဆင်ခြင်း၊ ရေနှစ်မြောင်းစနစ်များ တိုးတက်စေခြင်းဖြင့် အခြေခံ အဆောက် အအီး တိုးတက်စေရန်ထောက်ပံ့ပေးခြင်းနှင့် ရေနှင့် လျှပ်စစ်ပါတ်အားရရှိရေးတိုကို ထောက်ပံ့ပေးခြင်း။
- (ဂ) ရွှေလျားဆေးခန်းများတွင် လူနာများအားကုသပေးခြင်းဖြင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးတိုးတက်စေရန် ထောက်ပံ့ပေးခြင်းနှင့် ကူးစက်ရောဂါဆိုင်ရာ ဟောပြောပွဲ များ ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာရေးအသိနှိပ်ကြားမှု မြင့်တင်ပေးခြင်း။
- (ဃ) ဒေသခံအဆင့်တွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးမှုကို မြှင့်တင်ပေးခြင်း ဖြင့် စီးပွားရေးတိုးတက်စေရန် ထောက်ပံ့ပေးခြင်း။
- (င) ဒေသခံပြည်သူများအား အလုပ်အကိုင်ခန့်ထားပေးခြင်းနှင့် ဒေသခံရောင်းချသူများထံမှ ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းအစီအစဉ်များ။

အသေးစိတ်လမ်းညွှန်ချက်များကို “သဘ္ဌာတွင်းများအား ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ နည်းပညာလမ်းညွှန်ချက်စာအုပ်၏ ဒေသခံပြည်သူများချိတ်ဆက်ပါဝင်စေခြင်းနှင့် ဒေသဖွံ့ဖြိုးရေး” အပိုင်းတွင် ကြည့်ပါ။

(ခ-၁၂) - သတ္တုတွင်းပိတ်သိမ်းရေးစီမံချက်

၁၁၁။ သတ္တုတွင်းပိတ်သိမ်းခြင်းမှာ သတ္တုတူးဖော်ရေးသံသရာ၏ မရှိမဖြစ်လိုအပ်သော အစိတ်အပိုင်း တစ်ရပ်ဖြစ်သည်။ သတ္တုတွင်းတစ်ခုကို မလည်ပတ်မိအချိန်ကပင် စုစုမ်းစစ်ဆေး၍ စီမံချက်ရေးဆွဲထားရပါမည်။ သတ္တုတူးဖော်ခဲ့သည့်နေရာများကို ပြန်လည်တည်ထောင်၍ တည်ပြုမြတ်စေရပါမည်။ သို့မှသာ ပတ်ဝန်းကျင်အခြေအနေနှင့် တသားတည်းဖြစ်သွားပြီး ရေရှည်တည်တုံးသော မြေအသုံးချမှုအတွက်လည်း သင့်တော်မှ ရှိဖော်မည်။ သတ္တုတွင်းပိတ်သိမ်းရာတွင် တူးဖော်ခွင့်လိုင်စင်ပါစည်းကမ်းချက်များတွင် ဖော်ပြထားသည့် စည်းမျဉ်းသတ်မှတ်ချက်အားလုံးကို ဖြည့်ဆည်းပေးရပါမည်။ ထိုအပြင် လူစွမ်းအားရင်းမြစ် စီမံခန့်ခွဲရေး၊ ဒေသခံပြည်သူများ ပါဝင်စေရေးတို့အတွက်လည်း တိုင်ပင် ဆွဲးနွေးပွဲများ ပြုလုပ်ရန် လိုအပ်ပါသည်။

၁၁၂။ ခေတ်မီသတ္တုတွင်းနေရာတစ်ခု၏ ပြန်လည်တည်ထောင်ရေးလုပ်ငန်းများတွင် သတ္တုတူးဖော်ခြင်းကို ရပ်ဆိုင်းခြင်း၊ သတ္တုတွင်းနေရာတစ်ခုလုံးတွင် မြေပြင်ရေစီးဆင်းမှုနှင့် မြေတိုက်စားမှုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မိမိဘာသာရပ်တည်ရှုင်သန်နိုင်သည့် အပင်စိုက်ခင်းများ တည်ထောင်ပေးခြင်း၊ ရေအရည်အသွေးစံနှုန်းများနှင့် ကိုက်ညီစေခြင်း၊ ပိတ်သိမ်းပြီးနောက် အဆင့်များတွင် ပြုပြင်ထိန်းသိမ်းရေးလိုအပ်ချက်များကို အနည်းဆုံးဖြစ်စေခြင်း စသည်တို့ ပါဝင်သည်။ သတ္တုတွင်းစီမံချက်ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားရမည့် အောက်ပါ အဓိကရည်ရွယ်ချက် (၄) ခုရှိပါသည် -

- (က) အများပြည်သူကျိုးမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးကို ကာကွယ်ပေးရန်။
- (ခ) ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကို လျှော့ချုပ်သို့မဟုတ် ဖယ်ရှားပေးရန်။
- (ဂ) မြေယာကို ထုတ်လုပ်နိုင်စွမ်းရှိသည့် အသုံးချမှု ရှိရောက်သို့မဟုတ် မူလအခြေအနေ/လက်ခံနိုင်ဖွယ်ရှိသည့် အစားထိုးအခြေအနေတစ်ရပ်သို့ ပြန်လည်ရောက်ရှိစေရန်။
- (ဃ) သတ္တုတွင်းဖော်ထုတ်ခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်လာသည့် လူမှုစီးပွားအကျိုးကျေးဇူးများ ရေရှည်တည်တုံးစေရေးအတွက် တတ်နိုင်သမျှ ထောက်ပံ့ရန်။

၁၁၃။ သတ္တုတွင်းပိတ်သိမ်းရေးစီမံချက်တစ်ခုကို ရေးဆွဲရမည်ဖြစ်ပါသည်။ ထိုစီမံချက်တွင် သတ္တုတွင်းနေရာတစ်ခုလုံးအား သက်တမ်းတစ်လျှောက်လုံးတွင် အဆင့်လိုက်ဖြည့်ဖြည်းချင်း ဆောင်ရွက်သွားရမည့် ပြန်လည်တည်ထောင်ရေးလုပ်ငန်းများ ပါဝင်ရပါမည်။ ဤနည်းအားဖြင့် အပြီးသတ်ပြန်လည်တည်ထောင်ရေးကုန်ကျစရိတ်များ၊ လုပ်အားများကို အနိမ့်ဆုံးသို့ လျှော့ချုပ်ပါမည်။ သတ္တုတွင်းပိတ်သိမ်းရေးစီမံချက်ကို နောက်ဆုံးရအချက်အလက်များဖြင့် မွမ်းမံပေးရန်လည်း သတ်မှတ်ထားရမည်။ လုပ်ငန်းလည်ပတ်ဆောင်ရွက်သည့်အချိန်မှ (၂)နှစ်အတွင်း ပြန်လည်မွမ်းမံ (update) ပေးရမည်။ ထိုနောက် (၅)နှစ်တစ်ကြိမ် ပြန်လည်မွမ်းမံရမည်။ သတ္တုတွင်း မပိတ်သိမ်းမီ (၅)နှစ်အလိုတွင် ပိတ်သိမ်းပြီးနောက်အဆင့်အတွက် စီမံချက်တစ်ခုကိုလည်း သတ္တုတွင်းပိတ်သိမ်းရေးစီမံချက်နှင့်အတူတင်ပြရမည်ဖြစ်သည်။ ပိတ်သိမ်းပြီးနောက်အဆင့်အတွက် စီမံချက်တွင် သတ္တုတွင်းပိတ်သိမ်းပြီးနောက် စောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ၊ သတ္တုတွင်းနှင့်ပတ်သက်သည့် နေရာများအားလုံး (မြေပေါ်

မြေအောက် သတ္တုတူးဖော်ရေးလုပ်ငန်းနေရာများ၊ စီမံထွက်ရောက်ခံများ၊ စွန့်ပစ်ပစ်သည့် နေရာများအပါအဝင်) အား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ပါဝင်ရပါမည်။ ရေရှည် စောင့်ကြပ်ကြည့်ရှုရေးနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်မည့် စီမံချက်နှင့် ရန်ပုံငွေထောက်ပုံရေးအစီအစဉ်တို့ကိုလည်း ဖော်ပြရမည်။

၁၁၄။ သတ္တုတူးပိတ်သိမ်းရေးစီမံချက်တစ်ခုတွင် ပါဝင်ရမည့် အခြေခံအချက်များမှာ အောက်ပါ အတိုင်း ဖြစ်သည် -

- (က) ရည်ရွယ်ချက်များ
- (ခ) ယေဘုယျနည်းလမ်း
- (ဂ) ပြန်လည်ကုစားရေးမဟာဗျာ။
- (ဃ) လက်ရှိ အခြေအနေများ
- (င) ဟင်းလင်းပွင့်သတ္တုတွင်းအား ပြန်လည်တည်ထောင်ပေးခြင်း
- (စ) မြေအောက်လှိုဏ်သတ္တုတွင်းအား ပြန်လည်တည်ထောင်ပေးခြင်း
- (ဆ) စီမံထွက်ရောစွဲဆောင်းကန်များ
- (ဇ) စွန့်ပစ်မြေစာပုံမျက်နှာပြင်အား ဖုံးအပ်ခြင်းနှင့် ပြန်လည်ထူထောင်ပေးခြင်း
- (ဈ) ရေစီမံခန့်ခွဲမှု
- (ည) အထွေထွေလုပ်ငန်းနေရာပိတ်သိမ်းခြင်း
- (ဋ) မြေအသုံးချမှု
- (ဌ) ပိတ်သိမ်းခြင်းနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်
- (၅) ကြားဖြတ်အစီအစဉ်နှင့် ခန်းမှုန်း ကုန်ကျစရိတ်

အသေးစိတ်လမ်းညွှန်ချက်များကို “သတ္တုတွင်းများအား ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ နည်းပညာလမ်းညွှန်ချက်စာအုပ်၏ သတ္တုတွင်းပိတ်သိမ်းရေးစီမံချက်ရေးဆွဲခြင်း” အပိုင်းတွင် ကြည့်ပါ။

(ခ-၁၃) - ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ် ရေးဆွဲခြင်း

၁၁၅။ သတ္တုတွင်းစီမံကိန်းအားလုံးတို့သည် ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာစီမံခန့်ခွဲမှုအစီအစဉ်များ ရေးဆွဲရန် လိုအပ်ပါသည်။ ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲခြင်းကို အောက်ပါ အခြေခံစည်းမျဉ်း (၃) ရပ်ဖြင့် လမ်းညွှန်ပေးထားသည် -

- (က) ထိခိုက်မှုများကို ရှောင်ရှားရန်၊ အနိမ့်ဆုံးဖြစ်စေရန်၊ ပြန်လည်ထူထောင်ပေးရန်နှင့် ကောင်းကျိုးသက်ရောက်မှုများကို တိုးတက် အောင်ဆောင်ရွက်ရန်။
- (ခ) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲရန်။
- (ဂ) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်ကို အကောင်အထည်ဖော်၍ ယင်းအစီ အစဉ်၏ ထိရောက်မှုကို စောင့်ကြပ်ကြည့်ရှုရန်။

၁၁၆။ ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်များ (ESMS) - အချို့သော အဖွဲ့အစည်းများ တွင် ကုမ္ပဏီအတွက် ကောင်းစွာအဓိပ္ပာယ်ဖွင့်ဆိုထားသော ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ် များရှိထားကြပြီး၊ ယင်းအစီအစဉ်များတွင် (၁) ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာကိစ္စရပ်အားလုံးကို တာဝန်ယူဆောင်ရွက်သည့် အကြီးတန်းအရာရှိတစ်ဦး အပါအဝင် အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများ (၂) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှုအတွက် လုပ်ထုံးလုပ်နည်းများ (၄) ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ဆောင်ချက်များကို အစီရင်ခံ သည့် လုပ်ငန်းစဉ်များ စသည်တို့ပါဝင်ကြသည်။

၁၁၇။ သို့ရာတွင် အဖွဲ့အစည်းများစွာတို့တွင်မူ ထိုသို့သော အစီအစဉ်များ မရှိကြပါ။ ထိုအခါတွင် သတ္တုတွင်းလုပ်ငန်းခွင်အဆင့်၌ ESMS ကို တည်ထောင်ရပါမည်။ အောက်ပါပုံတွင် သတ္တုတွင်းလုပ်ငန်း တစ်ခု၏ ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်အတွက် လိုအပ်သော အဖွဲ့အစည်းဆိုင်ရာ ဥပမာတစ်ခုကို ဖော်ပြထားသည်။



၁၁၈။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလိုက်နာဆောင်ရွက်မှုကို စောင့်ကြပ်ကြည့်ရှုခြင်း - သတ္တုတွင် ဆောင်ရွက်သူ (Mine Operators) များသည် ESMP နှင့် ECC တွင် ဖော်ပြထားသည့် ကတိကဝ်တောင် အားလုံးအား အကောင် အထည်ဖော်ခြင်းရှိမရှိကို မိမိကိုယ်တိုင် ပါဝင်၍စောင့်ကြပ်ကြည့်ရှုရန် တာဝန်ရှိ ပါသည်။ အရည်အချင်း ပြည့်ဝသော ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ ဝန်ထမ်းများ ခန့်အပ်ရမည်ဖြစ်ပြီး၊ ESMP အကောင် အထည် ဖော်ခြင်း၊ ECC စည်းကမ်းချက်များအတိုင်းလိုက်နာဆောင်ရွက်ခြင်းတို့ကို ကြိုးကြပ်ရေးနှင့် စောင့်ကြပ်ကြည့်ရှုရေးတို့အတွက် ရန်ပုံငွေလည်း ထောက်ပုံးရပါမည်။ စောင့်ကြပ်ကြည့်ရှုရေး အစီရင်ခံစာများကို အချင့်ပိုင်းအလိုက် သတ္တုတွင်းဦးစီးဌာနနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနသို့ တင်ပြရပါမည်။ ထိုအစီရင်ခံစာများကို အများပြည်သူသို့ ထုတ်ပြန်ပေးရန်လည်း လိုအပ်ပါသည်။

၁၁၉။ ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာစီမံခန့်ခွဲမှုအစီအစဉ် ရေးဆွဲခြင်း - သတ္တုတွင်းစီမံကိန်းများအတွက် ESMP ရေးဆွဲရာတွင် ပါဝင်ရမည့် အကြောင်းအရာများ Box- (၄) တွင် အကြံပြုဖော်ပြထားသည်။

Box (၄) - ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအအစဉ်တစ်ခုတွင် ပါဝင်ရမည့် အခြေခံ အကြောင်းအရာများ

- ESMP အကောင်အထည်ဖော်ခြင်းအတွက် အဖွဲ့အစည်းဖြင့် ဖွဲ့စည်းဆောင်ရွက်မှု
 - တာဝန်များ
 - လိုက်နာဆောင်ရွက်မှုကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အစီရင်ခံခြင်း
- ဖြစ်ပေါ်နိုင်သော ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ ထိခိုက်နိုင်မှုများအကျဉ်းချုပ်
- လျော့ပါးစေရေးနည်းလမ်းများ
- အရေးပေါ်အခြေအနေတုန်ပြန်ရေးစီမံချက်များ
- ပတ်ဝန်းကျင်အရည်အသွေး စောင့်ကြပ်ကြည့်ရှုရေးဆိုင်ရာ သတ်မှတ်ချက်များ
- ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေး
- နစ်နာမူဖြေရှင်းပေးရေးလုပ်ငန်းစဉ်
- စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် သင်တန်းအစီအအစဉ်များ
- အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်
- ခန်းမှုနှင့်ကုန်ကျစရိတ်

၁၂၀။ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှုအစီအစဉ် (ESMP) ကို သတ္တုတွင်းဘဝစက်ဝန်းတစ်လျောက်လုံးတွင် အသုံးပြုရမည်ဖြစ်သည်။ ESMP သည် သတ္တုတွင်းမန်နေဂျာ၊ သတ္တုတွင်း

ကုမ္ပဏီဝန်ထမ်းများ၊ ကန်ထရိက်တာများက ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲရေး နည်းလမ်းများအား အကောင်အထည်ဖော်ဆောင်ရာတွင် လမ်းညွှန်မှုပေးပါလိမ့်မည်။ ESMP တွင် အဖွဲ့အစည်း ဖွဲ့စည်းမှုများကို ESMP အကောင်အထည်ဖော်မှုအတွက် တာဝန်များနှင့် အစီရင်ခံစာရေးသားခြင်း စသည်တို့ ပါဝင်စေလျက် အသေးစိတ်ဖော်ပြရပါမည်။ သတ္တုတွင်းကုမ္ပဏီဝန်ထမ်းများ၏ အခန်းကဏ္ဍများကိုလည်း ကုမ္ပဏီအဆင့်တွင် တိကျစွာ ဖော်ပြရပါမည်။ ရာထူးနေရာအလိုက် ဝန်ထမ်း လိုအပ်မှု များကိုလည်း သတ်မှတ်ဖော်ပြရမည်။ သင်တန်းစီမံချက်များကိုလည်း ရေးဆွဲထားရပါမည်။

၁၂၁။ ESMP တွင် ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ ထိခိုက်မှုအားလုံးကို အကျဉ်းချုပ်ဖော်ပြရမည်။ ထိခိုက်မှုအားလုံးကို ဖြေရှင်းပေးမည့် လျော့ပါးစေရေးနည်းလမ်းများကိုလည်း ဖော်ပြရပါမည်။ အရေးပေါ်အခြေအနေတုန်းပြန်ရေးစီမံချက်များ ရေးဆွဲ၍ ESMP တွင် ပေါင်းစပ်ထည့်သွင်းပေးရပါ မည်။ ပတ်ဝန်းကျင်အရည်အသွေးစောင့်ကြပ်ကြည့်ရှုရေးသတ်မှတ်ချက်အားလုံးကိုလည်း ထည့်သွင်းဖော်ပြရမည်။

၁၂၂။ ESMP အကောင်အထည်ဖော်နေစဉ်အတွင်း ဒေသခံပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်မည့် လုပ်ငန်းများကို ဖော်ပြရမည်။ တိုင်ကြားမှု/မကျေနပ်ချက်များ စီမံခန့်ခွဲရေးနှင့် နစ်နာမှုဖြေရှင်းရေး လုပ်ထုံးလုပ်နည်းများကို အကြမ်းဖျော်းဖော်ပြထားရမည်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော်မည့် စီမံချက်များကိုလည်း ထည့်သွင်းဖော်ပြရမည်။

၁၂၃။ လျော့ပါးစေရေးနည်းလမ်းများ၊ ပြန်လည်ထူထောင်ရေးအစီအစဉ်များ၊ ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုရေးအစီအစဉ်များ၊ ဒေသခံများနှင့် ချိတ်ဆက်ဆောင်ရွက်ရေးစီမံချက်အားလုံးတို့အတွက် အသေးစိတ်ဘတ်ဂျုတ်များကို ထောက်ပံ့ပေးရမည်။ ESMP လုပ်ငန်းအားလုံးကို အကောင်အထည်ဖော်မည့် အချိန်ယေားကိုလည်း ထည့်သွင်းဖော်ပြရမည်။

အသေးစိတ်လမ်းညွှန်ချက်များကို “သတ္တုတွင်းများအား ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ နည်းပညာလမ်းညွှန်ချက်စာအုပ်၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲခြင်း” အပိုင်းတွင် ကြည့်ပါ။

(ခ-၁၄) နိဂုံးချုပ် သုံးသပ်ချက်

၁၂၄။ နိဂုံးချုပ်သုံးသပ်ချက်တွင် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အဓိကထိခိုက်မှုများကို မီးမောင်းထိုးပြပြီး၊ ထိုထိခိုက်မှုများအားဖြေရှင်းပေးမည့် လျော့ပါး စေရေးနည်းလမ်းများနှင့် ပြန်လည်ထူထောင်ရေးအစီအစဉ်များကို ဖော်ပြသင့်ပါသည်။ ESMP အား အကောင်အထည်ဖော်ခြင်း၊ ကြီးကြပ်ခြင်း၊ စောင့်ကြပ်ကြည့်ရှုခြင်းတို့အတွက် အုပ်ချုပ်ရေးစနစ် တစ်ခုကိုလည်း ဖော်ပြရမည်။ ESMP အတွက် ရန်ပုံငွေပမာဏကိုလည်း ထည့်သွင်းဖော်ပြရန်ဖြစ်သည်။

၁၂၅။ EIA အစီရင်ခံစာတွင် အဆိုပြုစီမံကိန်းကို ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ သိသာထင်ဗျားသော ထိခိုက်မှုများ မဖြစ်ပေါ်စေဘဲ အကောင်အထည်ဖော်နိုင်မည်၊ မဖော်နိုင်မည်ကို နိဂုံးချုပ်သုံးသပ် တင်ပြရမည်ဖြစ်ပါသည်။

အပိုင်း (က) - ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာပါအကြောင်းအရာများ (မာတိကာ)

၁၂၆။ ယေား (ဂ)တွင် EIA အစီရင်ခံစာတစ်စောင်၏ အဓိက ပါဝင်ရမည့်အကြောင်းအရာများကို အကျဉ်းချုပ်ဖော်ပြထားသည်။ အသေးစိတ်အချက်များကို နောက်ဆက်တွဲ (၂) တွင် ဖော်ပြထားပါသည်။

ယေား (ဂ) - သတ္တုတွင်းလုပ်ငန်းတစ်ခု၏ EIA အစီရင်ခံစာပုံစံ

အစီရင်ခံစာ၏ အခန်း:	အဓိကအကြောင်းအရာ
အတိုကောက်စာလုံးများနှင့် အဓိပ္ပာတ်ဖွင့်ဆိုချက်များ	<ul style="list-style-type: none"> အစီရင်ခံစာတွင် အသုံးပြုထားသည့် အတိုကောက်စာလုံးများ အားလုံးကို ရှင်းပြသင့်ပါသည်။ မရှိမဖြစ်လိုအပ်သော အသုံးအနှစ်းများကို အဓိပ္ပာတ်ဖွင့်ဆို၍ ရှင်းပြရပါမည်။
၁။ အစီရင်ခံစာ အကျဉ်းချုပ်	<ul style="list-style-type: none"> စီမံကိန်းအစိတ်အပိုင်းများနှင့် ယင်းတို့၏ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အခြေအနေများအကြောင်း အတိုချုပ် ရှင်းလင်းတင်ပြခြင်း။ (ဆက်စပ်သက်ရောက်မှုများ၊ လျော့ပါးစေရေးနည်းလမ်းများ၊ ကွင်းကျန်သက်ရောက်မှုများ အပါအဝင်) ဖြစ်ပေါ်နိုင်သော အဓိက ထိခိုက်နိုင်မှုများကို အကျဉ်းချုပ် တင်ပြခြင်း။ ဒေသခံပြည်သူများနှင့်ချိတ်ဆက်ဆောင်ရွက်ရေးစီမံချက် အကျဉ်းချုပ် ဒေသဖွံ့ဖြိုးရေးစီမံချက် အကျဉ်းချုပ် ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်များအကျဉ်းချုပ်

J။ နိဒါန်း:

စီမံကိန်းအကြောင်းအရာ	<ul style="list-style-type: none"> စီမံကိန်းနောက်ခံအကြောင်းအရာနှင့် ရာဝောင်အတိုချုပ်၊ ယခင်ဆောင်ရွက်ခဲ့ဖူးသော နည်းပညာ၊ စီးပွားရေး၊ ပတ်ဝန်းကျင်၊ လူမှုဆိုင်ရာ လေ့လာမှုများမှ အဓိကတွေ့ရှိချက်များ စီမံကိန်းဆောင်ရွက်သူနှင့် EIA အကြံပေးအဖွဲ့တို့ အကြောင်းရှင်းလင်းတင်ပြခြင်း
EIA အစီရင်ခံစာကို သဘောတူညီခြင်း	<ul style="list-style-type: none"> စီမံကိန်းဆောင်ရွက်သူက ဖြည့်သွင်း၍ လက်မှတ်ရေးထိုးထားသည့် အတည်ပြုကြောင်းနှင့် တာဝန်ယူကြောင်းကတိဝန်ခံချက်စာ တတိယအဖွဲ့အစည်းဖြစ်သည့် EIA အကြံပေးအဖွဲ့၏ သဘောတူကြောင်းစာ
၃။ မူဝါဒ၊ ဥပဒေနှင့် အဖွဲ့အစည်းဆိုင်ရာ မူဘောင်	<ul style="list-style-type: none"> ကုမ္ပဏီ၏ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ မူဝါဒများ မြန်မာနိုင်ငံ၏ မူဝါဒနှင့် ဥပဒေမူဘောင်

အစီရင်ခံစာ၏ အခန်း	အဓိကအကြောင်းအရာ
	<ul style="list-style-type: none"> စီမံကိန်းနှင့်သက်ဆိုင်သည့် နိုင်ငံတကာ ကွန်ပင်းရှင်းများနှင့် သဘောတူစာချုပ်များ; မြန်မာနိုင်ငံအစိုးရ၏ အပ်ချုပ်မှု/အဖွဲ့အစည်းဆိုင်ရာ မူဘောင် (သက်ဆိုင်မှုရှိသည့်) နိုင်ငံတကာမူဝါဒများ၊ လမ်းညွှန်ချက်များ၊ စံနှုန်းများ ပတ်ဝန်းကျင်အရည်အသွေးဆိုင်ရာ စံနှုန်းများ
၄။ စီမံကိန်းအကြောင်းရှင်းလင်းဖော်ပြချက်	<ul style="list-style-type: none"> စီမံကိန်းနှင့် စီမံကိန်းရည်ရွယ်ချက်များကို ရှင်းလင်းဖော်ပြခြင်း စီမံကိန်း၏ အရွယ်အစား၊ အဆောက်အအီးများ၊ နည်းပညာ၊ အခြေခံ အဆောက်အအီ၊ ထုတ်လုပ်မှု၊ ပစ္စည်းကိရိယာနှင့် သယံဇာတ အသုံးပြုမှု၊ စွန်ပစ်ပစ္စည်း ထွက်ရှိမှု၊ ထုတ်လွှတ်မှုများစသည်တို့ကို စီမံကိန်းအဆင့်အလိုက် မြေပုံများ၊ လုပ်ငန်းခွင်ပြပုံများဖြင့် ရှင်းလင်းတင်ပြခြင်း စီမံကိန်းအကြောင်းရှင်းလင်းဖော်ပြချက်တွင် ပါဝင်ရမည့် အသေးစိတ်အချက်များကို နောက်ဆက်တွဲ (၂) ၏ အခန်း (၄) - EIA အစီရင်ခံစာတွင် ပါဝင်ရမည့် အကြောင်းအရာများ - စီမံကိန်းအကြောင်းရှင်းလင်းဖော်ပြချက်အပိုင်းတွင် ကြည့်ပါ။
၅။ အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ဆန်းစစ်ခြင်း	<ul style="list-style-type: none"> နည်းစနစ် အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းတစ်ခုချင်းစီအား ယင်းတို့ကြောင့် ဖြစ်ပေါ်နိုင်သော ပတ်ဝန်းကျင်နှင့် လူမှု ဆိုင်ရာ အဓိက ထိခိုက်မှုများ၊ အန္တရာယ်များအား ကြိုတင်ခန့်မှုန်းချက်များ၊ အကဲဖြတ်ချက်များနှင့်တော့ရှင်းလင်းတင်ပြခြင်း စီမံကိန်းဆောင်ရွက်သူ၏ လုပ်ငန်းနယ်ပယ်အတွင်းတွင်သာ ရှိပြီး ဖြစ်နိုင်ခြေရှိသော အခြားအစားထိုးနည်းလမ်းများကိုသာ ထည့်သွင်းတင်ပြရမည်။ အကြိုက်နစ်သက်ဆုံးသော အစားထိုးနည်းလမ်းကို ရွေးချယ်ရသည့် အကြောင်းရှင်းများကို ဖော်ပြပေးရမည်။
၆။ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ပတ်ဝန်းကျင်တို့ အကြောင်းရှင်းလင်းဖော်ပြချက်	<ul style="list-style-type: none"> သက်ဆိုင်မှုရှိ၍ အသုံးဝင်သော အချက်အလက်နှင့်ကိန်းကဏ္ဍားများကိုသာ ရှင်းလင်းတင်ပြရန်။ နည်းစနစ် စီမံကိန်းပတ်လည်ရှိ ပိုမိုကျယ်ပြန်သော ဇာတ်ရေး၏ အပ်ချုပ်ရေး၊ ရုပ်ပိုင်းဆိုင်ရာ၊ မီးပိုင်းဆိုင်ရာ၊ လူမှုဆိုင်ရာ၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ မြင်ကွင်းဆိုင်ရာ ပိုမိုသေသ လက္ခဏာများအား ရှင်းလင်းဖော်ပြခြင်း

အစီရင်ခံစာ၏ အခန်း	အခိုကအကြောင်းအရာ
	<ul style="list-style-type: none"> ထိရှလွယ်သော ပတ်ဝန်းကျင်၊ လူမှုဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် မြင်ကွင်းဆိုင်ရာ အစိတ်အပိုင်းများ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အစိတ်အပိုင်းများ၏ အသေးစိတ်စာရင်းကို နောက်ဆက်တဲ့ (၂) ၏ အခန်း (၆) - EIA အစီရင်ခံစာတွင် ပါဝင်ရမည့် အကြောင်းအရာများ - သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာပတ်ဝန်းကျင်အကြောင်း ရှင်းလင်း ဖော်ပြချက်အပိုင်းတွင် ကြည့်ပါ။
၇။ ထိခိုက်မှုများကို သတ်မှတ်ဖော်ထုတ်ခြင်းနှင့် လျော့ပါးစေရေးနည်းလမ်းများ	<ul style="list-style-type: none"> နည်းစနစ် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများ၊ အန္တရာယ် ဖြစ်နိုင်ခြေ များကို သတ်မှတ်ဖော်ထုတ်၍ ဆန်းစစ်ခြင်း၊ စီမံကိန်းအဆင့် အလိုက် လျော့ပါးစေရေးနည်းလမ်းများနှင့် ကြွင်းကျန်သက် ရောက်မှုများကို ဆုံးဖြတ်ခြင်း စီမံကိန်းအဆင့်တိုင်းတွင် ဆန်းစစ်မှုများကို ခေါင်းစဉ်အလိုက်နှင့် ပထဝီအနေအထား/နေရာအလိုက် ခွဲခြားပြုလုပ်ရန်။
၈။ အန္တရာယ်ဖြစ်နိုင်ခြေ ဆန်းစစ်ခြင်း	<ul style="list-style-type: none"> နည်းစနစ် သဘာဝဘေးအန္တရာယ်နှင့် စက်မှုဆိုင်ရာ အန္တရာယ်များကို ဆန်းစစ်ခြင်း အရေးပေါ်အခြေအနေတုန်ပြန်ရေးစီမံချက်များ
၉။ ဆက်စပ်သက်ရောက်မှု ဆန်းစစ်ခြင်း	<ul style="list-style-type: none"> နည်းစနစ် စီမံကိန်းအဆင့်အလိုက် ဆန်းစစ်ခြင်း ဆက်စပ်သက်ရောက်မှုများကို စီမံခန့်ခွဲသည့် မူဘောင်
၁၀။ ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေး	<ul style="list-style-type: none"> နည်းစနစ် ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်စေရေးစီမံချက်ရေးဆွဲခြင်း <ul style="list-style-type: none"> ထိခိုက်ခံရရန် အလားအလာရှိသည့် ပြည်သူများနှင့် အခြားအကျိုးဆက်စပ်သူများ တိုင်ပင်ဆွေးနွေးပွဲများမှ ရလဒ်များ အကျိုးဆက်စပ်သူများက သတ်မှတ်ဖော်ထုတ်ထားသည့် ပြဿနာရပ်များ ဝေဖွန်ချက်များ၊ အကြံပြုချက်များအား တုန်ပြန်ဆောင်ရွက် ထားမှု အကောင်အထည်ဖော်စဉ်အတွင်း ဒေသခံပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ ဒေသဖွံ့ဖြိုးရေးစီမံချက်

အစီရင်ခံစာ၏ အခန်း	အခိုကအကြောင်းအရာ
၁၁။ သတ္တုတွင်း ပိတ်သိမ်းရေး အစီအစဉ်	<ul style="list-style-type: none"> ရည်ရွယ်ချက်များ ယေဘုယျနည်းလမ်း ပြန်လည်ကုစားရေးမဟာဗျာဗျာ လက်ရှိအခြေအနေ ပြန်လည်ပြပြင်/ထူထောင်ရေးနည်းလမ်းများ အနာဂတ်ကလာ မြေအသုံးချမှု ပိတ်သိမ်းခြင်းနှင့် ပြန်လည်ပြပြင်/ထူထောင်ရေး အချိန်ယေား ကြားဖြတ်အစီအစဉ်နှင့် ခန့်မှုန်းကုန်ကျစရိတ်
၁၂။ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်	<ul style="list-style-type: none"> ESMP အကောင်အထည်ဖော်ခြင်းအတွက် အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်များ <ul style="list-style-type: none"> တာဝန်ဝါဒရားများ လိုက်နာဆောင်ရွက်မှု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အစီရင်ခြင်း ဖြစ်ပေါ်နိုင်သော ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများ အကျဉ်းချုပ် လျော့ပါးစေရေးနည်းလမ်းများ အရေးပေါ်အခြေအနေတုန်းပြန်ရေး စီမံချက်များ ပတ်ဝန်းကျင်အရည်အသွေး စောင့်ကြပ်ကြည့်ရှုရေးဆိုင်ရာ သတ်မှတ်ချက်များ ဒေသခံပြည်သူချိတ်ဆက်ပါဝင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး နစ်နာမှုဖြေရှင်းပေးရေးလုပ်ငန်းစဉ် စွမ်းဆောင်ရည်ဖွံ့ဖြိုးရေးနှင့် သင်တန်းအစီအစဉ်များ အကောင်အထည်ဖော်မည့် အချိန်ယေား ခန့်မှုန်းကုန်ကျစရိတ်
၁၃။ နိဂုံးချုပ်သုံးသပ်ချက်	<ul style="list-style-type: none"> အဆိုပြုစီမံကိန်းကို ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ သိသာတင်ရှားသော ထိခိုက်မှုများ မဖြစ်ပေါ်စေဘဲ အကောင်အထည်ဖော်နိုင်မည်၊ မဖော်နိုင်မည်ကို နိဂုံးချုပ်သုံးသပ်တင်ပြခြင်း

အခန်း (၅) - ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်း

၁၂၇။ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း ပြုလုပ်ရန်လိုအပ်သည့် စီမံကိန်းအမျိုးအစား ဆိုသည်မှာ စီမံကိန်းတစ်ခုကြောင့် ဆိုးကျိုးသက်ရောက်မှု အနည်းငယ်ရှိသော်လည်း၊ အတိုင်းအတာနှင့် သိသာ ထင်ရှားမှုအားဖြင့် EIA အမျိုးအစား စီမံကိန်းများထက် နည်းပါးသည်ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သတ်မှတ်ဆုံးဖြတ်သည့် စီမံကိန်းကို ဆိုလိုပါသည်။⁸ IEE အမျိုးအစား စီမံကိန်းများသည် ယေဘုယျအားဖြင့် (၁) နယ်ပယ်နှင့် အရွယ်အစား အကန့်အသတ်ဖြင့် သာ ရှိသည် (၂) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အသိများသော သက်ရောက်မှုအများစုသည် စီမံကိန်း တည်ရှိရာနေရာတွင်သာ ယာယီအားဖြင့် ဖြစ်ပေါ်ပြီး မူလအခြေအနေသို့ ပြန်လည်ပြောင်းလဲ သွားနိုင် သည် (၃) ကောင်းစွာသက်သေပြထားပြီး ရရှိနိုင်သော နည်းစနစ်များ၊ အလေ့အထများဖြင့် စီမံခန့်ခွဲနိုင် သော သို့မဟုတ် လျှော့ချိန်းသော သက်ရောက်မှုများ ရှိကြသည်၊ သို့သော ယင်းစီမံကိန်းများတွင် သီးခြားထိန်းချုပ်မှုများ၊ သီးသန့်နည်းလမ်းများ၊ အစားထိုးနည်းလမ်းများဖြင့် ဆန်းစစ်၊ ဒီဇိုင်းရေးဆွဲ၍ အကောင်အထည်ဖော်ရမည့် သက်ရောက်မှုများလည်း ရှိနိုင်သည်။

အပိုင်း (က) - ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်း (IEE) ၏ နယ်ပယ်အတိုင်းအတာ

၁၂၈။ ယေဘုယျအားဖြင့် IEE အတွက် လေ့လာမှုနယ်ပယ်သတ်မှတ်ခြင်းလုပ်ငန်းမှာ EIA ထက် များစွာ လေ့လာနည်းပါသည်။ EIA လုပ်ထုံးလုပ်နည်း (၂၀၁၅ ခုနှစ်) အရ IEE လေ့လာမှုအတွက် နယ်ပယ်သတ်မှတ်ခြင်း အစီရင်ခံစာတင်သွင်းရန်မလိုအပ်ပါ။ သို့ရာတွင် စီမံကိန်းဆောင်ရွက်သူ အနေ ဖြင့် IEE လေ့လာမှုနယ်ပယ်နှင့် IEE အစီရင်ခံစာတွင်ပါဝင်သည့်အကြောင်းအရာ (မာတိကာ) တိုကို ခြောင်းရေးသား၍ ပဏာမစိစစ်သည့်အဆင့်တွင် စီမံကိန်းအဆိုပြုလွှာနှင့်အတူ တင်သွင်းရန် အကြံပြု လိုပါသည်။

၁၂၉။ အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းများကို စဉ်းစားခြင်းနှင့် ဆက်စပ်သက်ရောက်မှု ဆန်းစစ်ခြင်း - အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းများကို စဉ်းစားခြင်းနှင့်ဆက်စပ်သက်ရောက်မှု ဆန်းစစ်ခြင်းတိုကို IEE အစီရင်ခံစာတွင် ထည့်သွင်းတင်ပြရန် လိုအပ်နိုင်ပါသည်။ သို့ရာတွင် ထိုဆန်းစစ်မှုများ၏ နယ်ပယ်အတိုင်းအတာမှာ စီမံကိန်း၏ သဘောသာဝန်း ပတ်ဝန်းကျင် အခြေအနေများပေါ် မူတည်ပါလိမ့်မည်။ အချို့သော ဖြစ်ပေပါယားတွင် အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းကို စဉ်းစားရန် သို့မဟုတ် ဆက်စပ်စက်ရောက်မှုဆန်းစစ်ရန် မလိုအပ်ပါ။ စီမံကိန်း ဆောင်ရွက်သူသည် ထိုဆန်းစစ်မှုများ လိုအပ်ခြင်း ရှိမရှိကို သိရှိနိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

⁸ မြန်မာနိုင်ငံ EIA ဆိုင်ရာ လုပ်ထုံးလုပ်နည်း (၂၀၁၅ ခုနှစ်)

အပိုင်း (ခ) - IEE စုစုမှုစစ်ဆေးခြင်း

၁၃၀။ IEE စုစုမှုစစ်ဆေးရာတွင် EIA စုစုမှုစစ်ဆေးသည့် နည်းလမ်းအတိုင်း တူညီစွာ လိုက်နာ ဆောင်ရွက်ရန်ဖြစ်ပါသည်။ အခန်း - (င)၊ အပိုင်း (ခ) - ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်း ဆောင်ရွက်ခြင်း အပိုင်းတွင် ကြည့်နိုင်ပါသည်။ အခြေခံအဆင့်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

- (က) ဆန်းစစ်လေ့လာမည့် ပထဝီမြေပြင်နယ်မြိတ်များကို သတ်မှတ်ခြင်း
- (ခ) ဆန်းစစ်လေ့လာမည့် အချိန်မှု ဆောင်ရွက် သတ်မှတ်ခြင်း
- (ဂ) စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြချက် ရေးသားခြင်း
- (ဃ) အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ဆန်းစစ်ခြင်း (လိုအပ်ပါက)
- (င) သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ပတ်ဝန်းကျင်တို့ကို ရှင်းလင်းဖော်ပြခြင်း
- (စ) ထိခိုက်မှုများကို ဆန်းစစ်ခြင်း
- (ဆ) လျော့ပါးစေရေးနည်းလမ်းများကို ဒီဇိုင်းရေးဆွဲခြင်း
- (ဇ) ဆက်စပ်သက်ရောက်မှု ဆန်းစစ်ခြင်း (လိုအပ်ပါက)
- (ဈ) ပတ်ဝန်းကျင်အရည်အသွေး စောင့်ကြပ်ကြည့်ရှုရေး အစီအစဉ်များကို ဒီဇိုင်းရေးဆွဲခြင်း
- (ဉ) အန္တရာယ်ဖြစ်နိုင်ခြေဆန်းစစ်ခြင်းနှင့် အရေးပေါ်အခြေအနေ တုန်းပြန်ရေးစီမံချက် ရေးဆွဲခြင်း
- (ဌ) ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်စေရေးနှင့် ဒေသဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲခြင်း
- (ဍ) သတ္တုတွင်းပိတ်သိမ်းရေးစီမံချက်ရေးဆွဲခြင်း
- (ဎ) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်ရေးဆွဲခြင်း။

အပိုင်း (ဂ) - အခြေပြုအချက်အလက်များ စုစုပေါင်းကောက်ယူခြင်း

၁၃၁။ ထိခိုက်လွယ်သော လက်ခံနေရာများနှင့် ဆက်စပ်နေသည့် လေအရည်အသွေး ရေအရည်အသွေး နှင့် ဆူညံမှုတို့အတွက် ပတ်ဝန်းကျင်ဆိုင်ရာ အခြေပြုအချက်အလက်များကို လေ့လာရန် လိုအပ်ပါသည်^၉ သဘာဝနေရင်းဒေသများ၊ အစိုက်မီးပုံးစုံမီးပုံးကွဲ့စရိယာ (KBA) များ၊ သို့မဟုတ် ထိန်းသိမ်းရေး နယ်မြေများအပေါ် ထိခိုက်မှုများဖြစ်ပေါ်နိုင်သည့် နေရာများတွင် မီးပုံးစုံမီးပုံးကွဲ့ လေ့လာဆန်းစစ်မှု ပြဋ္ဌာန် လိုအပ်နိုင်ပါသည်။

^၉ ထိခိုက်လွယ်သော လက်ခံနေရာများတွင် လူနေအိမ်များ၊ ဘုရားကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဗလီများ၊ သတ္တုတွင်းအနီးရှိ ဆေးရုံ/ဆေးပေးခန်းများ၊ သတ္တုတွင်းဆီသို့ ချဉ်းကပ်လမ်းများ၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ စသည်တို့ ပါဝင်သည်။

အပိုင်း (b) - ဒေသခံပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေး

၁၃၂။ ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်စေရေးစီမံချက် - ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်စေရေးစီမံချက်ကို ရေးခွဲရန် လိုအပ်ပါသည်။ သို့ရာတွင် တိုင်ပင်ဆွေးနွေးခြင်းလုပ်ငန်းများကို စီမံကိန်းကြောင့် တိုက်ရှိက်ထိခိုက်ခံရနိုင်သည့် ဒေသခံများ ပါဝင်စေလျက် မြို့နယ်အဆင့်တွင် စတင်ဆောင်ရွက်ရန် အကြံပြုလိုပါသည်။ တိုင်ပင်ဆွေးနွေးရာတွင် ဒေသဖွံ့ဖြိုးရေးစီမံချက်ကြောင့် အကျိုးကျေးဇူးရရှိမည့် ပြည်သူများလည်း ပါဝင်စေရပါမည်။ လိုအပ်ပါက၊ တိုင်ပင်ဆွေးနွေးပွဲများကို ပြည်နယ်/တိုင်းဒေသကြီး အဆင့်အထိ တိုးချဲဆောင်ရွက်သင့်ပါသည်။

၁၃၃။ ဒေသဖွံ့ဖြိုးရေးစီမံချက် - ဒေသဖွံ့ဖြိုးရေးစီမံချက်ရေးခွဲရန် လိုအပ်ပါသည်။ ယင်းစီမံချက်တွင် ဒေသခံပြည်သူများ၏ သဘောတူညီချက်များကိုလည်း ဖော်ပြသင့်ပါသည်။ ဖွံ့ဖြိုးရေးစီမံချက်တွင် (၁) ပညာရေးအတွက် အထောက်အပံ့များ (၂) အခြေခံအဆောက်အအီး တိုးတက်ခြင်း (၃) ကျွန်းမာရေး စောင့်ရောက်မှု အတွက် အထောက်အပံ့များ (၄) လူမှုဖူလုံရေးအထောက်အပံ့များ (၅) စီးပွားရေးဖွံ့ဖြိုးမှု မြှင့်တင်ပေးခြင်း (၆) ဒေသခံများကို အလုပ်ခန့်ထားရေးနှင့် ဒေသတွင်းမှ ပစ္စည်းဝယ်ယူရေး အစီအစဉ် များ စသည့် လုပ်ငန်းများ ပါဝင်နိုင်သည်။

အပိုင်း (c) - IEE အစီရင်ခံစာတွင် ပါဝင်ရမည့် အကြောင်းအရာများ

၁၃၄။ ယေဘုယျအားဖြင့် IEE အစီရင်ခံစာတွင် ပါဝင်ရမည့် အကြောင်းအရာများမှာ EIA အစီရင်ခံစာပါ အကြောင်းအရာများနှင့် တူညီပါသည်။ သို့ရာတွင် (အထက်တွင် ဆွေးနွေးခဲ့သည့် အတိုင်း) အခြား ဆောင်ရွက်နိုင်သည့် နည်းလမ်းများအား ဆန်းစစ်ခြင်း သို့မဟုတ် ဆက်စပ်သက် ရောက်မှုများအား ဆန်းစစ်ခြင်းစသည့် အခန်းများ ပါဝင်ရန် မလိုအပ်သည့်များလည်း ရှိနိုင်ပါသည်။

ပေါ် (၈) – IEE အစီရင်ခံစာပုံစံ

အစီရင်ခံစာ၏ အခန်း	အစိကအကြောင်းအရာ
မာတိကာ	
အတိုကောက်စာလုံးများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ	<ul style="list-style-type: none"> အစီရင်ခံစာတွင် အသုံးပြုထားသည့် အတိုကောက်စာလုံးများ အားလုံးကို ရှင်းပြသင့်ပါသည်။ မရှိမဖြစ်လိုအပ်သော အသုံးအနှစ်းများကို အဓိပ္ပာယ်ဖွင့်ဆို၍ ရှင်းပြရပါမည်။
၁။ အစီရင်ခံစာ အကျဉ်းချုပ်	<ul style="list-style-type: none"> စီမံကိန်းအစိတ်အပိုင်းများနှင့် ယင်းတို့၏ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အခြေအနေများအကြောင်း အတိုချုပ် ရှင်းလင်း တင်ပြခြင်း။ (ဆက်စပ်သက်ရောက်မှုများ၊ လျော့ပါးစေရေးနည်းလမ်းများ၊ ကွင်းကျွန်းသက်ရောက်မှုများ အပါအဝင်) ဖြစ်ပေါ်နိုင်သော အဓိက ထိခိုက်နိုင်မှုများကို အကျဉ်းချုပ် တင်ပြခြင်း။

အစီရင်ခံစာ၏ အခန်း	အစိကအကြောင်းအရာ
	<ul style="list-style-type: none"> ဒေသခံပြည်သူများနှင့်ချိတ်ဆက်ဆောင်ရွက်ရေးစီမံချက် အကျဉ်းချုပ် ဒေသဖွံ့ဖြိုးရေးစီမံချက် အကျဉ်းချုပ် ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်များ အကျဉ်းချုပ်
၂။ နိဒါန်း	
စီမံကိန်းအကြောင်းအရာ	<ul style="list-style-type: none"> စီမံကိန်းနောက်ခံအကြောင်းအရာနှင့် ရာဇ်ဝင်အတိုချုပ်၊ ယခင်ဆောင်ရွက်ခဲ့ဖူးသော နည်းပညာ၊ စီးပွားရေး၊ ပတ်ဝန်းကျင်၊ လူမှုဆိုင်ရာ လေ့လာမှုများမှ အဓိကတွေ့ရှိချက်များ စီမံကိန်းဆောင်ရွက်သူနှင့် EIA အကြံပေးအဖွဲ့တို့ အကြောင်းရှင်းလင်းတင်ပြခြင်း
IEE အစီရင်ခံစာကို သဘောတူညီခြင်း	<ul style="list-style-type: none"> စီမံကိန်းဆောင်ရွက်သူက ဖြည့်သွင်း၍ လက်မှတ်ရေးထိုး ထားသည့် အတည်ပြုကြောင်းနှင့် တာဝန်ယူကြောင်းကတိဝန်ခံချက် တတိယအဖွဲ့အစည်းဖြစ်သည့် EIA အကြံပေးအဖွဲ့၏ သဘောတူကြောင်းစာ
၃။ မူဝါဒ၊ ဥပဒေနှင့် အဖွဲ့အစည်းဆိုင်ရာမူဘာင်	<ul style="list-style-type: none"> ကုမ္ပဏီ၏ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ မူဝါဒများ မြန်မာနိုင်ငံ၏ မူဝါဒနှင့် ဥပဒေမူဘာင် စီမံကိန်းနှင့်သက်ဆိုင်သည့် နိုင်ငံတကာ ကွန်ပင်းရှင်းများနှင့် သဘောတူစာချုပ်များ မြန်မာနိုင်ငံအစိုးရ၏ အုပ်ချုပ်မှု/အဖွဲ့အစည်းဆိုင်ရာ မူဘာင် (သက်ဆိုင်မှုရှိသည့်) နိုင်ငံတကာမူဝါဒများ၊ လမ်းညွှန်ချက်များ၊ စံနှုန်းများ
၄။ စီမံကိန်းအကြောင်းရှင်းလင်းဖော်ပြချက်	<ul style="list-style-type: none"> စီမံကိန်းနှင့် စီမံကိန်းရည်ရွယ်ချက်များကို ရှင်းလင်းဖော်ပြခြင်း စီမံကိန်း၏ အရွယ်အစား၊ အဆောက်အအီးများ၊ နည်းပညာ၊ အခြေခံ အဆောက်အအီး၊ ထုတ်လုပ်မှု၊ ပစ္စည်းကိရိယာနှင့် သယံဇာတ အသုံးပြုမှု၊ စွန်ပစ်ပစ္စည်း ထွက်ရှိမှု၊ ထုတ်လွှတ်မှု များ စသည်တို့ကို စီမံကိန်းအဆင့်အလိုက် မေပုံများ၊ လုပ်ငန်းခွင်ပြပုံများဖြင့် ရှင်းလင်းတင်ပြခြင်း စီမံကိန်းအကြောင်းရှင်းလင်းဖော်ပြချက်တွင် ပါဝင်ရမည့် အသေးစိတ်အချက်များကို နောက်ဆက်တွဲ (၂) ၏ အခန်း (၄) - EIA အစီရင်ခံစာတွင် ပါဝင်ရမည့် အကြောင်းအရာများ - စီမံကိန်းအကြောင်းရှင်းလင်းဖော်ပြချက်အပိုင်းတွင် ကြည့်ပါ။

အစီရင်ခံစာ၏ အဓိကအကြောင်းအရာ	အစီရင်ခံစာ၏ အဓိကအကြောင်းအရာ
၅။ အခြားဆောင်ရွက် နိုင်သည့် နည်းလမ်းများကို ဆန်းစစ်ခြင်း:	ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက လိုအပ်သည်ဟု သတ်မှတ်ပါက
၆။ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ပတ်ဝန်းကျင်တို့ အကြောင်း ရှင်းလင်းဖော်ပြချက်	<ul style="list-style-type: none"> သက်ဆိုင်မှုရှိ၍ အသုံးဝင်သော အချက်အလက်နှင့်ကိန်းကဏ္ဍားများကိုသာ ရှင်းလင်းတင်ပြရန်။ နည်းစနစ် စီမံကိန်းပတ်လည်ရှိ ပိုမိုကျယ်ပြန်သော ဇီုယာ၏ အုပ်ချုပ်ရေး၊ ရုပ်ပိုင်းဆိုင်ရာ၊ မီးပိုင်း ဆိုင်ရာ၊ လူမှုဆိုင်ရာ၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ မြင်ကွင်းဆိုင်ရာ ပိဿာသ လက္ခဏာများအား ရှင်းလင်းဖော်ပြခြင်း ထိရှုလွယ်သော ပတ်ဝန်းကျင်၊ လူမှုဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် မြင်ကွင်းဆိုင်ရာ အစိတ်အပိုင်းများ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အစိတ်အပိုင်းများ၏ အသေးစိတ်စာရင်းကို နောက်ဆက်တဲ့ (၂) ၏ အဓိက (၆) - EIA အစီရင်ခံစာတွင် ပါဝင်ရမည့် အကြောင်းအရာများ - သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာပတ်ဝန်းကျင်အကြောင်း ရှင်းလင်း ဖော်ပြချက်အပိုင်းတွင် ကြည့်ပါ။
၇။ ထိခိုက်မှုများကို သတ်မှတ်ဖော်ထုတ်ခြင်းနှင့် လျော့ပါးစေရေးနည်းလမ်းများ	<ul style="list-style-type: none"> နည်းစနစ် ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ ထိခိုက်မှုများ၊ အန္တရာယ် ဖြစ်နိုင် ခြေ များကို သတ်မှတ်ဖော်ထုတ်၍ ဆန်းစစ်ခြင်း၊ စီမံကိန်း အဆင့် အလိုက် လျော့ပါးစေရေးနည်းလမ်းများနှင့် ကြွင်းကျို သက် ရောက်မှုများကို ဆုံးဖြတ်ခြင်း စီမံကိန်းအဆင့်တိုင်းတွင် ဆန်းစစ်မှုများကို ခေါင်းစဉ် အလိုက် နှင့် ပထဝီအနေအထား/နေရာအလိုက် ခွဲခြားပြလုပ်ရန်။
၈။ အန္တရာယ်ဖြစ်နိုင်ခြေ ဆန်းစစ်ခြင်း	<ul style="list-style-type: none"> နည်းစနစ် သဘာဝသေးအန္တရာယ်နှင့် စက်မှုဆိုင်ရာ အန္တရာယ်များကို ဆန်းစစ်ခြင်း အရေးပေါ်အခြေအနေတုန်းပြန်ရေးစီမံချက်များ
၉။ ဆက်စပ်သက်ရောက်မှု ဆန်းစစ်ခြင်း	ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက လိုအပ်သည်ဟု သတ်မှတ်ပါက
၁၀။ ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေး	<ul style="list-style-type: none"> နည်းစနစ် ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်စေရေးစီမံချက် <ul style="list-style-type: none"> ထိခိုက်ခံရရန် အလားအလာရှိသည့် ပြည်သူများနှင့်

အစီရင်ခံစာ၏ အဓိကအကြောင်းအရာ	အစီရင်ခံစာ၏ အဓိကအကြောင်းအရာ
	<ul style="list-style-type: none"> အခြားအကျိုးဆက်စပ်သူများ ○ တိုင်ပင်ဆွေးနွေးပွဲများမှ ရလဒ်များ ○ အကျိုးဆက်စပ်သူများက သတ်မှတ်ဖော်ထုတ်ထားသည့် ပြဿနာရပ်များ ○ ဝေဖန်ချက်များ၊ အကြံပြုချက်များအား တုန်ပြန်ဆောင်ရွက် ထားမှ ○ အကောင်အထည်ဖော်စဉ်အတွင်း ဒေသခံပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ • ဒေသဖွံ့ဖြိုးရေးစီမံချက်
၁၁။ သတ္တုတွင် ပိတ်သိမ်းရေး အစီအစဉ်	<ul style="list-style-type: none"> • ရည်ရွယ်ချက်များ • ယော်ယျာနည်းလမ်း • ပြန်လည်ကုစားရေးမဟာဗျာဗျာ • လက်ရှိအခြေအနေ • ပြန်လည်ပြပြင်/ထူထောင်ရေးနည်းလမ်းများ • အနာဂတ်ကာလ ပြေအသုံးချမှု • ပိတ်သိမ်းခြင်းနှင့် ပြန်လည်ပြပြင်/ထူထောင်ရေး အချိန်ယေား • ကြားဖြတ်အစီအစဉ်နှင့် ခန်းမှုန်းကုန်ကျေစရိတ်
၁၂။ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်	<ul style="list-style-type: none"> • ESMP အကောင်အထည်ဖော်ခြင်းအတွက် အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်များ <ul style="list-style-type: none"> ○ တာဝန်ဝါဘာရားများ ○ လိုက်နာဆောင်ရွက်မှု စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အစီရင်ခံခြင်း • ဖြစ်ပေါ်နိုင်သော ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများ အကျဉ်းချုပ် • လျော့ပါးစောင်းလမ်းများ • အရေးပေါ်အခြေအနေတုန်ပြန်ရေး စီမံချက်များ • ပတ်ဝန်းကျင်အရည်အသွေး စောင့်ကြပ်ကြည့်ရှုရေးဆိုင်ရာ သတ်မှတ်ချက်များ • ဒေသခံပြည်သူချိတ်ဆက်ပါဝင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး • နစ်နာမှုဖြေရှင်းပေးရေးလုပ်ငန်းစဉ် • စွမ်းဆောင်ရည်ဖွံ့ဖြိုးရေးနှင့် သင်တန်းအစီအစဉ်များ • အကောင်အထည်ဖော်မည့် အချိန်ယေား • ခန်းမှုန်းကုန်ကျေစရိတ်

အစီရင်ခံစာ၏ အဓိက	အစိတ်အပြုံးအရာ
၁၃။ နိဂုံးချုပ်သုံးသပ်ချက်	<ul style="list-style-type: none"> အဆိုပြုစီမံကိန်းကို ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ သိသာထင်ရှား သော ထိခိုက်မှုများ မဖြစ်ပေါ်စေဘဲ အကောင်အထည်ဖော်နိုင်မည်၊ မဖော်နိုင်မည်ကို နိဂုံးချုပ်သုံးသပ်တင်ပြခြင်း

**အခန်း (၆) - သတ္တုတွင်းလုပ်ငန်းအသစ်များအတွက် သီးသန့်ထားရှိနိုင်သည့်
ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်**

၁၃၅။ EIA အမျိုးအစား စီမံကိန်းအဖြစ်လည်းကောင်း၊ IEE အမျိုးအစား စီမံကိန်းအဖြစ်လည်းကောင်း သတ်မှတ်စဉ်းစားခြင်းမခံရသည့် သတ္တုတွင်းလုပ်ငန်းသစ်များသည် ပုံမှန်အားဖြင့် သီးသန့်ထားရှိနိုင်သော ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (stand-alone EMP) ရေးဆွဲရန်လိုအပ်ပါလိမ့်မည်။ အသေးစားသတ္တုတွင်းအများစုတို့သည်လည်း သီးသန့်ထားရှိနိုင်သော ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (stand-alone EMP) သာရေးဆွဲရန် လိုအပ်ပါလိမ့်မည်။

အပိုင်း (က) - သီးသန့်ထားရှိနိုင်သော ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (stand-alone EMP) ၏ နယ်ပယ်အတိုင်းအတာ

၁၃၆။ သတ္တုတွင်းလုပ်ငန်းသစ်များအတွက် သီးသန့်ထားရှိနိုင်သော ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (stand-alone EMP) တွင် အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းများ ဆန်းစစ်ခြင်း သို့မဟုတ် ဆက်စပ်သက်ရောက်မှုဆန်းစစ်ခြင်းလုပ်ငန်းများ ပါဝင်ရန်မလိုအပ်ပါ။

အပိုင်း (ခ) - သီးသန့်ထားရှိနိုင်သော ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (stand-alone EMP) ရေးဆွဲခြင်း

၁၃၇။ သီးသန့်ထားရှိနိုင်သော ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် (stand-alone EMP) ရေးဆွဲရာတွင် EIA စုစုမ်းစစ်ဆေးခြင်းကဲ့သို့ပင် တူညီသည့် နည်းလမ်းကို သုံးရန်အကြံပြုလိုပါသည် (အခန်း -၄-ခု တွင် ကြည့်ပါ)။ ထိုအဆင့်များမှာ အောက်ပါအတိုင်းဖြစ်သည် -

- (က) ဆန်းစစ်လေ့လာမည့် ပထဝိမြေပြင်နယ်နမိတ်များကို သတ်မှတ်ခြင်း
- (ခ) ဆန်းစစ်လေ့လာမည့် အချိန်မှုဆောင် သတ်မှတ်ခြင်း
- (ဂ) စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြချက် ရေးသားခြင်း
- (ဃ) သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ပတ်ဝန်းကျင်တို့ကို ရှင်းလင်းဖော်ပြခြင်း
- (င) ထိခိုက်မှုများကို ဆန်းစစ်ခြင်း
- (စ) လျော့ပါးစေရေးနည်းလမ်းများကို ဒီဇိုင်းရေးဆွဲခြင်း
- (ဆ) ဆက်စပ်သက်ရောက်မှုဆန်းစစ်ခြင်း (လိုအပ်ပါက)
- (ဇ) ပတ်ဝန်းကျင်အရည်အသွေး စောင့်ကြပ်ကြည့်ရှုရေး အစီအစဉ်များကို ဒီဇိုင်းရေးဆွဲခြင်း
- (ဈ) အန္တရာယ်ဖြစ်နိုင်ခြေဆန်းစစ်ခြင်းနှင့် အရေးပေါ်အခြေအနေ တုန်ပြန်ရေးစီမံချက် ရေးဆွဲခြင်း
- (ည) ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်စေရေးနှင့် ဒေသဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲခြင်း
- (ဇူ) သတ္တုတွင်းပိတ်သိမ်းရေးစီမံချက်ရေးဆွဲခြင်း

(၄) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲခြင်း။

အပိုင်း (က) - အခြေပြုအချက်အလက်များ စာဆောင်းခြင်း

၁၃၈။ ပတ်ဝန်းကျင်အရည်အသွေး စောင့်ကြပ်ကြည့်ရှုရေးအတွက် အခြေပြုအချက်အလက်စာဆောင်းရန် သီးခြားသတ်မှတ်ချက် မရှိပါ။ သို့ရာတွင် မြေအသုံးချမှုနှင့် ထိခိုက်လွယ်သော လက်ခံနေရာများနှင့် ပတ်သက်သည့် အချက်အလက်များကိုမူ စောက်ပံ့ပေးရပါမည်။¹⁰ သဘာဝနေရာင်းဒေသများ၊ အဓိက မြိုင်မျိုးစုံမျိုးကွဲဖော်ယာ (KBA) များ၊ သို့မဟုတ် ထိန်းသိမ်းရေး နယ်မြေများအပေါ် ထိခိုက်မှုများ ဖြစ်ပေါ်နိုင်သည့် နေရာများတွင် မြိုင်မျိုးစုံမျိုးကွဲ လေ့လာဆန်းစစ်မှု ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။ မြိုင်မျိုးစုံမျိုးကွဲဆန်းစစ်ရာတွင် သဘာဝနေရာင်းဒေသများအပေါ် ထိခိုက်မှုများရှိ နေကြာင်းတွေ့ရှုသုံးသပ်ပါက IEE ဆောင်ရွက်ရန်လိုအပ်ပါလိမ့်မည်။

အပိုင်း (ဟ) - ဒေသခံပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေး

၁၃၉။ ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်စေရေးစီမံချက် - ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်စေရေး စီမံချက်ကို ရေးဆွဲရန် လိုအပ်ပါသည်။ သို့ရာတွင် တိုင်ပင်ဆွေးနွေးခြင်းလုပ်ငန်းများကို စီမံကိန်းကြောင့် တိုက်ရိုက်ထိခိုက်ခံရနိုင်သည့် ဒေသခံများ ပါဝင်စေလျက် မြို့နယ်အဆင့်တွင် စတင်ဆောင်ရွက်ရန် အကြံပြုလိုပါသည်။ တိုင်ပင်ဆွေးနွေးရာတွင် ဒေသဖွံ့ဖြိုးရေးစီမံချက်ကြောင့် အကျိုးကျေးဇူးရရှိမည့် ပြည်သူများလည်း ပါဝင်စေရပါမည်။ လိုအပ်ပါက၊ တိုင်ပင်ဆွေးနွေးပွဲများကို ပြည်နယ်/ပိုင်းဒေသကြီး အဆင့်အထိ တိုးချွဲဆောင်ရွက်သင့်ပါသည်။

၁၄၀။ ဒေသဖွံ့ဖြိုးရေးစီမံချက် - ဒေသဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲရန် လိုအပ်ပါသည်။ ယင်းစီမံချက်တွင် ဒေသခံပြည်သူများ၏ သဘောတူညီချက်များကိုလည်း ဖော်ပြသင့်ပါသည်။ ဖွံ့ဖြိုးရေးစီမံချက်တွင် (၁) ပညာရေးအတွက် အထောက်အပံ့များ၊ (၂) အခြေခံအဆောက်အအုံး တိုးတက်စေခြင်း၊ (၃) ကျွန်းမာရေး စောင့်ရောက်မှု အတွက် အထောက်အပံ့များ၊ (၄) လူမှုဖူလုံရေးအထောက်အပံ့များ၊ (၅) စီးပွားရေးဖွံ့ဖြိုးမှု မြှင့်တင်ပေးခြင်း၊ (၆) ဒေသခံများကို အလုပ်ခန့်ထားရေးနှင့် ဒေသတွင်းမှ ပစ္စည်းဝယ်ယူရေး အစီအစဉ်များ စသည့် လုပ်ငန်းများ ပါဝင်နိုင်သည်။

¹⁰ ထိခိုက်လွယ်သော လက်ခံနေရာများတွင် လူနေအိမ်များ၊ ဘုရားကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ဗလီများ၊ သတ္တုတွင်းအနီးရှိ ဆေးရုံ/ဆေးပေးခန်းများ၊ သတ္တုတွင်းဆီသို့ ချဉ်းကပ်လမ်းများ၊ သယ်ယူပို့ဆောင်ရေးလမ်းကြာင်းများ စသည်တို့ ပါဝင်သည်။

အပိုင်း (c) - သတ္တုတွင်းလုပ်ငန်းအသစ်များအတွက် သီးသန့်ထားရှိနိုင်သည့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်၏ အစီရင်ခံစာ ပုံစံ

ပေါ်သား (၉) - သတ္တုတွင်းလုပ်ငန်းအသစ်များအတွက် သီးသန့်ထားရှိနိုင်သည့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ်၏ အစီရင်ခံစာ ပုံစံ

အစီရင်ခံစာ၏ အခန်း	အစိကအကြောင်းအရာ
မာတိကာ	
အတိုကောက်စာလုံးများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ	<ul style="list-style-type: none"> အစီရင်ခံစာတွင် အသုံးပြထားသည့် အတိုကောက်စာလုံးများ အားလုံးကို ရှင်းပြသင့်ပါသည်။ မရှိမဖြစ်လိုအပ်သော အသုံးအနှစ်းများကို အဓိပ္ပာယ်ဖွင့်ဆို၍ ရှင်းပြရပါမည်။
၁။ အစီရင်ခံစာ အကျဉ်းချုပ်	<ul style="list-style-type: none"> စီမံကိန်းအစိတ်အပိုင်းများနှင့် ယင်းတို့၏ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အခြေအနေများအကြောင်း အတိုချုပ် ရှင်းလင်း တင်ပြခြင်း။ (ဆက်စပ်သက်ရောက်မှုများ၊ လျော့ပါးစေရေးနည်းလမ်းများ၊ ကွင်းကျန်သက်ရောက်မှုများ အပါအဝင်) ဖြစ်ပေါ်နိုင်သော အစိက ထိခိုက်နိုင်မှုများကို အကျဉ်းချုပ် တင်ပြခြင်း။ ဒေသခံပြည်သူများနှင့်ချိတ်ဆက်ဆောင်ရွက်ရေးစီမံချက် အကျဉ်းချုပ် ဒေသဖွံ့ဖြိုးရေးစီမံချက် အကျဉ်းချုပ် ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်များ အကျဉ်းချုပ်
၂။ နိဂုံး	
စီမံကိန်းအကြောင်းအရာ	<ul style="list-style-type: none"> စီမံကိန်းနောက်ခံအကြောင်းအရာနှင့် ရာဇ်ဝင်အတိုချုပ်၊ ယခင်ဆောင်ရွက်ခဲ့ဖူးသော နည်းပညာ၊ စီးပွားရေး၊ ပတ်ဝန်းကျင်၊ လူမှုဆိုင်ရာ လေ့လာမှုများမှ အစိကတွေ့ရှိချက်များ စီမံကိန်းဆောင်ရွက်သူနှင့် EIA အကြံပေးအဖွဲ့တို့ အကြောင်းရှင်းလင်းတင်ပြခြင်း
IIE အစီရင်ခံစာကို သဘောတူညီခြင်း	<ul style="list-style-type: none"> စီမံကိန်းဆောင်ရွက်သူက ဖြည့်သွင်း၍ လက်မှတ်ရေးထိုး ထားသည့် အတည်ပြုကြောင်းနှင့် တာဝန်ယူကြောင်း ကတိဝန်ခံချက် တတိယအဖွဲ့အစည်းဖြစ်သည့် EIA အကြံပေးအဖွဲ့၏ သဘောတူ ကြောင်းစာ

အစီရင်ခံစာ၏ အခန်း	အမိန့်အကြောင်းအရာ
၃။ မူဝါဒ၊ ဥပဒေနှင့် အဖွဲ့အစည်းဆိုင်ရာမူဘာင်	<ul style="list-style-type: none"> ကုမ္ပဏီ၏ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ မူဝါဒများ; မြန်မာနိုင်ငံ၏ မူဝါဒနှင့် ဥပဒေမူဘာင် စီမံကိန်းနှင့်သက်ဆိုင်သည့် နိုင်ငံတကာ ကွန်ပင်းရှင်းများနှင့် သဘောတူစာချုပ်များ; မြန်မာနိုင်ငံအစိုးရ၏ အပ်ချုပ်မှု/အဖွဲ့အစည်းဆိုင်ရာ မူဘာင် (သက်ဆိုင်မှုရှိသည့်) နိုင်ငံတကာမူဝါဒများ၊ လမ်းညွှန်ချက်များ၊ စံနှုန်းများ
၄။ စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြချက်	<ul style="list-style-type: none"> စီမံကိန်းနှင့် စီမံကိန်းရည်ရွယ်ချက်များကို ရှင်းလင်းဖော်ပြခြင်း; စီမံကိန်း၏ အချေယ်အစား၊ အဆောက်အအီးများ၊ နည်းပညာ၊ အခြေခံ အဆောက်အအီး၊ ထုတ်လုပ်မှု၊ ပစ္စည်းကိရိယာနှင့် သယံဇာတ အသုံးပြုမှု၊ စွန်ပစ်ပစ္စည်း ထွက်ရှိမှု၊ ထုတ်လွှာတ်မှု များ စသည်တို့ကို စီမံကိန်းအဆင့်အလိုက် မြေပုံများ၊ လုပ်ငန်းခွင်ပြပုံများဖြင့် ရှင်းလင်းတင်ပြခြင်း; စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြချက်တွင် ပါဝင်ရမည့် အသေးစိတ်အချက်များကို နောက်ဆက်တွဲ (၂) ၏ အခန်း (၄) - EIA အစီရင်ခံစာတွင် ပါဝင်ရမည့် အကြောင်းအရာများ - စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြချက်အပိုင်းတွင် ကြည့်ပါ။
၅။ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ပတ်ဝန်းကျင်တို့ အကြောင်း ရှင်းလင်း ဖော်ပြချက်	<ul style="list-style-type: none"> သက်ဆိုင်မှုရှိ၍ အသုံးဝင်သော အချက်အလက်နှင့်ကိန်းကဲန်းများကိုသာ ရှင်းလင်းတင်ပြရန်။ စီမံကိန်းပတ်လည်ရှိ စံရိယာ၏ အပ်ချုပ်ရေး၊ ရှုပ်ပိုင်းဆိုင်ရာ မီဝိုင်း ဆိုင်ရာ၊ လူမှုဆိုင်ရာ၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ မြင်ကွင်းဆိုင်ရာ စိသေသ လက္ခဏာများအား ရှင်းလင်းဖော်ပြခြင်း; လေလာမှုဇီုယာအတွင်းရှိ ထိရှုလွှာယ်သော ပတ်ဝန်းကျင်၊ လူမှုဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် မြင်ကွင်းဆိုင်ရာ အစိတ်အပိုင်းများ; ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အစိတ်အပိုင်းများ၏ အသေးစိတ်စာရင်းကို နောက်ဆက်တွဲ (၂) ၏ အခန်း (၆) - EIA အစီရင်ခံစာတွင် ပါဝင်ရမည့် အကြောင်းအရာများ - သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာပတ်ဝန်းကျင်အကြောင်း ရှင်းလင်း ဖော်ပြချက်အပိုင်းတွင် ကြည့်ပါ။
၆။ ထိခိုက်မှုများကို သတ်မှတ်ဖော်ထုတ်ခြင်းနှင့်	<ul style="list-style-type: none"> ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ ထိခိုက်မှုများ၊ အန္တရာယ် ဖြစ်နိုင် ခြေ များကို သတ်မှတ်ဖော်ထုတ်၍ ဆန်းစစ်ခြင်း၊ စီမံကိန်း

အစီရင်ခံစာ၏ အဓိကအကြောင်းအရာ	အစီရင်ခံစာ၏ အဓိကအကြောင်းအရာ
လျှောပါးစေရေးနည်းလမ်းများ	အဆင့် အလိုက် လျှောပါးစေရေးနည်းလမ်းများနှင့် ကွင်းကျန်သက်ရောက်မှုများကို ဆုံးဖြတ်ခြင်း
၇။ အန္တရာယ်ဖြစ်နိုင်ခြေဆန်းစစ်ခြင်း	<ul style="list-style-type: none"> နည်းစနစ် သဘာဝဘေးအန္တရာယ်နှင့် စက်မှုဆိုင်ရာ အန္တရာယ်များကို ဆန်းစစ်ခြင်း အရေးပေါ်အခြေအနေတုန်းပြန်ရေးစီမံချက်များ
၈။ ဒေသခံပြည်သူများ: ချိတ်ဆက်ပါဝင်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေး	<ul style="list-style-type: none"> နည်းစနစ် ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်စေရေးစီမံချက် <ul style="list-style-type: none"> ထိခိုက်ခံရရန် အလားအလာရှိသည့် ပြည်သူများနှင့် အခြားအကျိုးဆက်စပ်သူများ တိုင်ပင်ဆွေးနွေးပွဲများမှ ရလဒ်များ အကျိုးဆက်စပ်သူများက သတ်မှတ်ဖော်ထုတ်ထားသည့် ပြဿနာရပ်များ ပေါန်ချက်များ၊ အကြိုးပြုချက်များအား တုန်းပြန်ဆောင်ရွက်ထားမှ အကောင်အထည်ဖော်စဉ်အတွင်း ဒေသခံပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်မည့် လုပ်ငန်းများ ဒေသဖွံ့ဖြိုးရေးစီမံချက်
၉။ သတ္တုတွင်း ပိတ်သိမ်းရေး အစီအစဉ်	<ul style="list-style-type: none"> ရည်ရွယ်ချက်များ ယော်ယျုနည်းလမ်း ပြန်လည်ကုစားရေးမဟာဗျာဗျာ လက်ရှိအခြေအနေ ပြန်လည်ပြပြင်/ထူထောင်ရေးနည်းလမ်းများ အနာဂတ်ကာလ မြေအသုံးချေမှု ပိတ်သိမ်းခြင်းနှင့် ပြန်လည်ပြပြင်/ထူထောင်ရေး အချိန်ပေား ကားဖြတ်အစီအစဉ်နှင့် ခန့်မှန်းကုန်ကျစရိတ်
၁၀။ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်	<ul style="list-style-type: none"> ESMP အကောင်အထည်ဖော်ခြင်းအတွက် အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်များ <ul style="list-style-type: none"> တာဝန်ဝေါဘားများ လိုက်နာဆောင်ရွက်မှုဆောင့်ကြပ်ကြည့်ရှုခြင်းနှင့် အစီရင်ခံခြင်း ဖြစ်ပေါ်နိုင်သော ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများ အကျဉ်းချုပ်

အစီရင်ခံစာ၏ အဓိက	အစိတ်အကြောင်းအရာ
	<ul style="list-style-type: none"> လျှော့ပါးစောင်းနည်းလမ်းများ အရေးပေါ်အခြေအနေတုန်ပြန်ရေး စီမံချက်များ ပတ်ဝန်းကျင်အရည်အသွေး စောင့်ကြပ်ကြည့်ရှုရေးဆိုင်ရာ သတ် မှတ်ချက်များ ဒေသခံပြည်သူချိတ်ဆက်ပါဝင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး နှစ်နာမူဖြေရှင်းပေးရေးလုပ်ငန်းစဉ် စွမ်းဆောင်ရည်ဖွံ့ဖြိုးရေးနှင့် သင်တန်းအစီအစဉ်များ အကောင်အထည်ဖော်မည့် အချိန်ပေါ်များ ခန့်မှန်းကုန်ကျစရိတ်
၁၁။ နိဂုံးချုပ်သုံးသပ်ချက်	<ul style="list-style-type: none"> အဆိုပြုစီမံကိန်းကို ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ သိသာထင် ရှား သော ထိခိုက်များ မဖြစ်ပေါ်စေဘဲ အကောင်အထည် ဖော်နိုင်မည်၊ မဖော်နိုင်မည်ကို နိဂုံးချုပ်သုံးသပ်တင်ပြခြင်း

**အခန်း (၇) - လက်ရှိလုပ်ငန်းဆောင်ရွက်နေသော သတ္တုတွင်းလုပ်ငန်းများအတွက်
သီးသန့်ထားရှိနိုင်သည့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်**

၁၄၁။ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ (၂၀၁၅ ခုနှစ်)၏ ပုဒ်မ (၈)တွင် သတ္တုတွင်းများအပါအဝင် လက်ရှိဆောင်ရွက်ဆဲဖြစ်သော စီမံကိန်းနှင့် ဆက်စပ်နေသည့် ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန် ဖော်ပြထားသည်။ ပုဒ်မ (၈) တွင် အောက်ပါအတိုင်း သတ်မှတ်ထားသည် -

“EIA လုပ်ထုံးလုပ်နည်း မထုတ်ပြန်မိတွင် တည်ရှိခဲ့ပြီးဖြစ်သော သို့မဟုတ် တည်ဆောက်ရေး လုပ်ငန်းများစတင်ခဲ့ပြီးဖြစ်သော စီမံကိန်းများသည် ယင်းစီမံကိန်းကြောင့် ယခင်ကဖြစ်စေ ယခုဖြစ်စေ ဖြစ်ပေါ်သော ပတ်ဝန်းကျင်ထိခိုက်မှုများကို ဖော်ထုတ်သိရှိရန်အတွက် လုပ်ငန်းဆွင်တွင် စီစစ်ခြင်း

အပါအဝင် ပတ်ဝန်းကျင်ထိန်းသီမံးရေးဆိုင်ရာ လိုက်နာဆောင်ရွက်ခြင်းအား ဆန်းစစ်မှုများ ပြုလုပ်ရမည်ဖြစ်ပြီး၊ ဦးစီးဌာနက သတ်မှတ်ထားသည့် အချိန်အတွင်း (က) EIA သို့မဟုတ် IEE သို့မဟုတ် EMP ကို ရေးဆွဲအကောင်အထည်ဖော်ရမည်။ (ခ) ပတ်ဝန်းကျင်ထိန်းသီမံးရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှုသက်သေးလဲက်မှတ် (ECC) ရယူရမည်။ (ဂ) ဆိုးကျိုးသက်ရောက်မှုများအား လျှော့ချေရန်အတွက် ဥပဒေ၊ နည်းဥပဒေ၊ အခြားသက်ဆိုင်ရာညွှန်ချက်များနှင့်အညီ သင့်လျော်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ရမည်”

၁၄၂။ လက်ရှိလုပ်ငန်းဆောင်ရွက်နေသော သတ္တုတွင်းများသည် EIA အစီရင်ခံစာများ ရေးသားပြုစု ရာ၌ အခန်း (၄) တွင် ဖော်ပြထားသော လမ်းညွှန်ချက်များကို အသုံးပြုရပါမည်။ လက်ရှိလုပ်ငန်းဆောင်ရွက်နေသော သတ္တုတွင်းများသည် IEE အစီရင်ခံစာများ ရေးသားပြုစုရာ၌ အခန်း (၅) တွင် ဖော်ပြထားသော လမ်းညွှန်ချက်များကို အသုံးပြုရပါမည်။

၁၄၃။ EIA အမျိုးအစားစီမံကိန်းဟုလည်းကောင်း၊ IEE အမျိုးအစားစီမံကိန်းဟုလည်းကောင်း သတ်မှတ်ခြင်း မခံရသည့် စီမံကိန်းများမှာ ပုံမှန်အားဖြင့် သီးသန့်ထားရှိနိုင်သော ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် (stand-alone Environmental Management Plan) ကို ရေးဆွဲ အကောင်အထည်ဖော်ရန် လိုအပ်ပါသည်။

၁၄၄။ ဤအခန်းပါ လမ်းညွှန်ချက်များမှာ (၁) တည်ဆောက်ဆဲအဆင့် သို့မဟုတ် (၂) လုပ်ငန်းလည်ပတ်သည့် အဆင့် သို့မဟုတ် (၃) ပိတ်သိမ်းသည့်အဆင့်တွင် ရောက်ရှိနေသော လက်ရှိ ဆောင်ရွက်ဆဲ သတ္တုတွင်းလုပ်ငန်းများအတွက် သီးသန့်ထားရှိနိုင်သော ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ် ရေးဆွဲရာတွင် လမ်းညွှန်ပေးပါလိမ့်မည်။

၁၄၅။ လက်ရှိလုပ်ငန်းဆောင်ရွက်နေသော သတ္တုတွင်းလုပ်ငန်းများအတွက် သီးသန့်ထားရှိနိုင်သော ပတ်ဝန်းကျင် စီမံခန့်ခွဲမှုအစီအစဉ်၏ ယခင်ပုံစံ ပတ်ဝန်းကျင်ထိန်းသီမံးရေးဦးစီးဌာနသည် ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် လက်ရှိလုပ်ငန်းဆောင်ရွက်ဆဲဖြစ်သော သတ္တုတွင်းလုပ်ငန်းများ လိုင်စင်သက်တမ်းတိုးရာ၌ စည်းကမ်းချက်တစ်ရပ်အနေဖြင့် သီးသန့်ထားရှိနိုင်သော EMP များရေးဆွဲ

တင်ပြရန် သတ်မှတ်ခဲ့သည်။ ထို EMP များရေးဆွဲရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ၂၁၂၂၂၀၆ ရက်စွဲပါ စာအမှတ် EIA-J/၉(၉၃၇/၂၀၁၆) ဖြင့် ထုတ်ပြန်ခဲ့သည့် စံပြုပုံစံဖြင့် ရေးဆွဲရန် သတ်မှတ်ခဲ့သည်။ ဤလမ်းညွှန်ချက်မှာ ထိုစံပြုပုံစံဟောင်းကို ပြန်လည်သုံးသပ်မွမ်းမံထားခြင်း ဖြစ်ပါသည်။

၁၄၆။ ဤလမ်းညွှန်ချက်အခန်းတွင်ပါဝင်သည့်အကြောင်းအရာများ - အပိုင်း (က) တွင် လက်ရှိသတ္တုတွင်း များအတွက် သီးသန်ထားရှိနိုင်သော EMP များ ရေးဆွဲဆောင်ရွက်ရန် အဆင့်များကို ဖော်ပြထားသည်။ အပိုင်း (ခ) တွင် လက်ရှိသတ္တုတွင်းများ၏ ပတ်ဝန်းကျင်ဆိုင်ရာဆန်းစစ်မှုများနှင့် ဆက်စပ်၍ အထူးထည့်သွင်းစဉ်းစားရမည့် အချက်များကို ဆွေးနွေးထားသည်။ အပိုင်း (ဂ) တွင် သီးသန်ထားရှိနိုင်သော EMP အစီရင်ခံစာအတွက် အကြံပြထားသည့် ပုံစံ (format) ကို ဖော်ပြထားသည်။

၁၄၇။ ဤလမ်းညွှန်ချက်အခန်းကို အသုံးပြုပုံ - စီမံကိန်းဆောင်ရွက်သူများနှင့် EIA အကြံပေးပုဂ္ဂိုလ်များသည် EIA လုပ်ထုံးလုပ်နည်း (၂၀၁၅ ခုနှစ်) အရ လက်ရှိသတ္တုတွင်းစီမံကိန်းများ အတွက် သီးသန်ထားရှိနိုင်သော EMP များရေးဆွဲရာတွင် ဤလမ်းညွှန်ချက်များကို အသုံးပြုရန် ဖြစ်ပါသည်။ သို့ရာတွင် ဤလမ်းညွှန်ချက်များသည် ဌာနဆိုင်ရာများပါဝင်သော EIA စိစစ်သုံးသပ်ရေးအဖွဲ့ အပါအဝင် ပတ်ဝန်းကျင်စိစစ်သုံးသပ်သူများအတွက်လည်း အသုံးဝင်သော ရည်ညွှန်းကိုးကား စာအုပ်စာတမ်း တစ်ခုဖြစ်ပါလိမ့်မည်။

အပိုင်း (က)- လက်ရှိသတ္တုတွင်းများအတွက် အထူးထည့်သွင်းစဉ်းစားရမည့် အချက်များ

၁၄၈။ သတ္တုတွင်းသပ်များအား စီမံချက်ရေးဆွဲသည့်အဆင့်အတွင်း ဆောင်ရွက်ခဲ့သည့် ပတ်ဝန်းကျင်ဆန်းစစ်မှုများမှာ တည်ဆောက်ရေးအဆင့်၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်သည့်အဆင့်၊ သတ္တုတွင်းပိတ်သိမ်းသည့်အဆင့်များတွင် ဖြစ်ပေါ်လာနိုင်သည့် မျှော်မှန်းထိခိုက်မှုများကို အခြေခံ ဆောင်ရွက်ခြင်းဖြစ်သည်။ သို့ရာတွင် လက်ရှိလုပ်ငန်းဆောင်ရွက်နေသော သတ္တုတွင်းများအတွက်မှု ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများစွာတို့ ဖြစ်ပွားခဲ့ပြီးဖြစ်နိုင်ပါသည်။ ထိုသို့အတိတ်က ဖြစ်ပွားခဲ့သော ထိခိုက်မှုများနှင့် လက်ရှိ ထိခိုက်မှုနှစ်မျိုးလုံးကို ဆန်းစစ်ရန် လိုအပ်ပါသည်။ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အခြေအနေများ ပြောင်းလဲခဲ့ပြီဖြစ်သောကြောင့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အခြေပြုအချက်အလက်များကိုလည်း အသစ်ပြန်လည်တည်ဆောက်ယူရပါမည်။

(က-၁) - ယခင်က ဆောင်ရွက်ခဲ့သည့် ပတ်ဝန်းကျင်ဆန်းစစ်မှုလုပ်ငန်းများ

(က-၁-၁) IEE, EIAs နှင့် EMPS

၁၄၉။ ၂၀၁၅ ခုနှစ် EIA လုပ်ထုံးလုပ်နည်းအရဖြစ်စေ၊ ၂၀၁၅ ခုနှစ်မတိုင်မီ ရှိထားသော လုပ်ထုံးလုပ်နည်းများအရဖြစ်စေ ပတ်ဝန်းကျင်ဆန်းစစ်မှုလုပ်ငန်းစဉ်ဆောင်ရွက်ရမည့် သတ္တုတွင်းလုပ်ငန်းများသည် ပတ်ဝန်းကျင်ဆန်းစစ်မှုဆိုင်ရာ စာရွက်စာတမ်းများ၊ IEE အစီရင်ခံစာများ၊ EIA

အစီရင်ခံစာများ၊ EMP အစီအစဉ်များ) ပြင်ဆင်ထားရှိပြီးဖြစ်နိုင်ပါသည်။ သီးသန့်ထားရှိနိုင်သော ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ် ရေးဆွဲရာတွင် ထိုစာရွက်စာတမ်းအစီရင်ခံစာများကို အစမှတ်အဖြစ် အသုံးပြုသင့်ပါသည်။

(က-၁-၂) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လိုက်နာဆောင်ရွက်မှု သက်သေခံလက်မှတ် (ECC)

၁၅၀ ECC လက်မှတ်မှာ EIA/IEE နှင့် သီးသန့်ထားရှိနိုင်သော EMP အစီရင်ခံစာများအား ခွင့်ပြုချက်ပေးသည့် စာရွက်စာတမ်းတစ်စောင်ဖြစ်သည်။ ECC လက်မှတ်ကို EIA လုပ်ထုံးလုပ်နည်း (ပုဂ္ဂၤ ခုနှစ်) နှင့်အညီ ထုတ်ပေးခြင်းဖြစ်သည်။ EIA လုပ်ထုံးလုပ်နည်း (ပုဂ္ဂၤ ခုနှစ်) ၇၁ ပုဒ်မ (၉၀) အရ အဓိပ္ပာယ်ဖွင့်ဆိုထားသည့် “အထူးရှင်းလင်းတိကျွာ သတ်မှတ်ဖော်ထုတ်ခံရသည့် စီမံကိန်း” ကိုသာ ECC လက်မှတ် ထုတ်ပေးခြင်းဖြစ်သည်။ ECC လက်မှတ်တွင် စီမံကိန်းက လိုက်နာ ဆောင်ရွက်ရမည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှုအတွက် စည်းကမ်းချက်များကို သတ်မှတ် ဖော်ပြထားသည်။

(က-၁-၃) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုစနစ်

၁၅၁။ အချို့သော သတ္တုတွင်းကုမ္ပဏီများတွင် ကုမ္ပဏီအတွက် ကောင်းစွာအဓိပ္ပာယ်ဖွင့်ဆိုထားသော ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ် များရှိထားကြပြီး၊ ယင်းအစီအစဉ်များတွင် (၁) ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ မူဝါဒ (၂) ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာကိစ္စရပ်အားလုံးကို တာဝန်ယူ ဆောင်ရွက်သည့် အကြီးတန်းအရာရှိတစ်ခုး အပါအဝင် အရည်အချင်းပြည့်ဝသည့် ဝန်ထမ်းများ (၃) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာစီမံခန့်ခွဲမှုအတွက် လုပ်ထုံးလုပ်နည်းများ (၄) ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ စီမံခန့်ခွဲရေးလုပ်ဆောင်ချက်များကို အစီရင်ခံသည့် လုပ်ငန်းစဉ်များ စသည်တို့ပါဝင်ကြသည်။ သို့ရာတွင် ကုမ္ပဏီများစွာတို့တွင်မှ ထိုသို့သော အစီအစဉ်များ မရှိကြပါ။

၁၅၂။ ထိုအခါတွင် သတ္တုတွင်းလုပ်ငန်းခွင်အဆင့်၌ ESMS ကို တည်ထောင်ရပါမည်။ သတ္တုတွင်းအဆင့်တွင် ESMS အစီအစဉ်တစ်ခု၏ အဓိကလုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

- (က) ESMP အစီအစဉ်ကို အကောင်အထည်ဖော်ခြင်း
- (ခ) ESMP အကောင်အထည်ဖော်ခြင်းကို ကြိုးကြပ်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်း
- (ဂ) ESMP နှင့် ECC စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုကို ကာလအပိုင်း အခြားအလိုက် အစီရင်ခံခြင်း

(က-၁-၄) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စောင့်ကြပ်ကြည့်ရှုရေးအစီရင်ခံစာများ

၁၅၃။ သတ္တုတွင်းဆောင်ရွက်သူများ (Mine Operators) သည် ငြင်းတို့ တာဝန်ရှိသည့် စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အစီရင်ခံခြင်းလုပ်ငန်းများ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စောင့်ကြပ်ကြည့်ရှုရေးအစီရင်ခံစာများ ကို ရေးသားရပါသည်။ ကောင်းစွာ ရေးသား

ထားသော စောင့်ကြပ်ကြည့်ရှုရေးအစီရင်ခံစာများတွင် အောက်ပါတို့အတွက် အချက်အလက်များ ကို ထောက်ပံ့ပေးကြသည် -

- (က) ESMP အကောင်အထည်ဖော်ရန် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ
- (ခ) ESMP သို့မဟုတ် ECC အတိုင်း လိုက်နာအကောင်အထည်ဖော်မှုကို ကြီးကြပ်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ
- (ဂ) ပတ်ဝန်းကျင်အရည်အသွေး စောင့်ကြပ်ကြည့်ရှုရေးအစီအစဉ်များ
- (ဃ) ESMP အကောင်အထည်ဖော်စဉ်အတွင်း ထွက်ပေါ်ခဲ့သည့် ကိစ္စရပ်များနှင့် ပြဿနာများ၊ ထိုကိစ္စရပ်၊ ပြဿနာများကို ဖြေရှင်းရန် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ

၁၅၄။ ထိုစောင့်ကြပ်ကြည့်ရှုရေးအစီရင်ခံစာများကို ယနေ့အချိန်အထိ ဖြစ်ပွားခဲ့သည့် အမှန်တကယ် ထိခိုက်မှုများကို ဆန်းစစ်ရာတွင်လည်းကောင်း၊ လျော့ပါးစေရေးနည်းလမ်းများ ထိရောက်မှုရှိမရှိကို ဆုံးဖြတ်ရာတွင်လည်းကောင်း အသုံးပြုရန်ဖြစ်ပါသည်။

(က-၁-၅) ယခင်က ပတ်ဝန်းကျင်ဆန်းစစ်မှု မဆောင်ရွက်ခဲ့သည့် သတ္တုတွင်းလုပ်ငန်းများ

၁၅၅။ ပတ်ဝန်းကျင်ဆန်းစစ်မှု မဆောင်ရွက်ခဲ့လျှင်ပင် သို့မဟုတ် IEE/EIA အစီရင်ခံစာနှင့် သီးသန်ထားရှိနိုင်သော EMP အစီအစဉ် တို့ မရှိခဲ့လျှင်ပင် သတ္တုတွင်းတစ်ခုတွင် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စောင့်ကြပ်ကြည့်ရှုရေးစနစ် (ESMS) ရှိနေနိုင်ပါသည်။ ထိုဖြစ်ရပ်မျိုးတွင် ESMS သည် လုံလောက်မှု ရှိရှိကို ၂၀၁၅ ခုနှစ်၊ EIA လုပ်ထုံးလုပ်နည်းပါ သတ်မှတ်ချက်များနှင့် တိုက်ဆိုင် စိစစ်ရပါမည်။ ၂၀၁၅ ခုနှစ်၊ EIA လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီစေရေးအတွက် သတ္တုတွင်း၏ ESMS စနစ်ကို မွမ်းမြှုပ်နှံတင်ရန် အကြံပြုလိုပါသည်။

(က-၁-၆) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲရေးစနစ် မရှိသည့် သတ္တုတွင်းများ

၁၅၆။ အချို့သော ဖြစ်ရပ်များတွင်မှ သတ္တုတွင်းတွင် ESMS စနစ်ကိုပင် ကောင်းစွာ ဆောင်ရွက်နိုင်ခြင်း မရှိကြပါ။ ထိုဖြစ်ရပ်မျိုးတွင် တိုင်ပင်ဆွေးနွေးပွဲအသစ်များ၊ လေ့လာမှုအသစ်များ၊ ဆန်းစစ်မှုအသစ်များ ပြုလုပ်၍ သီးသန်ထားရှိနိုင်သော EMP အစီအစဉ်ကို ရေးဆွဲရန် လိုအပ်ပါလိမ့် မည်။

(က-၂) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စစ်ဆေးခြင်း

၁၅၇။ အထူးသဖြင့် နှစ်ပေါင်းများစွာ လုပ်ငန်းလည်ပတ်နေခဲ့သည့် သတ္တုတွင်းများအပါအဝင် လက်ရှိသတ္တုတွင်းများတွင် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများ ဖြစ်ပွားခဲ့ပြီးဖြစ်သည်။ ထိုထိခိုက်မှုများအနက် များစွာတို့ကို တိုက်ရှိက်မြင်တွေ့နိုင်ပါသည်။ အချို့သော ထိခိုက်မှုများကိုမူ ပတ်ဝန်းကျင်အရည်အသွေး စောင့်ကြပ်ကြည့်ရှုရေးအချက်အလက်များကို သရုပ်ခွဲဆန်းစစ်ခြင်းဖြင့်

သိရှိနိုင်သည်။ သီးသန့်ထားရှိနိုင်သော EMP တွင် သတ္တုတွင်းကြောင့် ယခင်နှင့် လက်ရှိ ထိခိုက်မှု များကို မှတ်တမ်းပြုစုထားရန် လိုအပ်ပါသည်။

၁၅၈။ လက်တွေ့တွင်မူ သတ္တုတွင်းဆောင်ရွက်သူ (Mine Operator) သည် ယခင်နှင့် လက်ရှိ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ပြဿနာများ၊ ထိခိုက်မှုများကို သတ်မှတ်ဖော်ထုတ်နိုင်ရန်အတွက် လုပ်ငန်းခွင်တွင် စိစစ်ခြင်းအပါအဝင် ပတ်ဝန်းကျင်/လူမှုဆိုင်ရာလိုက်နာဆောင်ရွက်မှုအား စစ်ဆေးခြင်း လုပ်ငန်းကို ဆောင်ရွက်ရန် အကြံပြုလိုပါသည်။ လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်း၏ ရည်ရွယ်ချက် မှာ သတ္တုတွင်းတွင် ကျင့်သုံးနေသည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲရေးအလေ့အထများသည်၂၀၁၅ ခုနှစ် EIA လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီမှ ရှိမရှိကို ဆုံးဖြတ်ပေးရန်ဖြစ်သည်။ ECC သက်သေခံလက်မှတ်ထုတ်ပေးထားပါက၊ ယင်း ECC တွင် ပါဝင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စည်းကမ်းချက်များအား လိုက်နာမှ ရှိမရှိကို ဦးတည်စစ်ဆေးရပါမည်။

၁၅၉။ ပြင်ဆင်ရေးလုပ်ငန်းဆောင်ရွက်ရန်လိုအပ်ပါက ယင်းလုပ်ငန်းအတွက် စီမံချက်တစ်ခုရေးဆွဲ ရပါမည်။ ပြင်ဆင်ရေးလုပ်ငန်းစီမံချက်တွင် လိုအပ်သော ပြုပြင်ရေးလုပ်ငန်းများ၊ ထိုလုပ်ငန်းများ အတွက် ရန်ပုံငွေ၊ ပတ်ဝန်းကျင်/လူမှုဆိုင်ရာ ပြဿနာကို ဖြဖော်ရေးအတွက် အချိန်မှုဘောင်တိုကို သတ်မှတ်ပေးရပါမည်။

အပိုင်း (ခ) - လက်ရှိ ဆောင်ရွက်နေ့နဲ့ သတ္တုတွင်းများအတွက် သီးသန့်ထားရှိနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်

၁၆၀။ ဝန်ကြီးဌာနက သီးသန့်သတ်မှတ်ထားခြင်းမရှိလျှင် လက်ရှိဆောင်ရွက်နေ့နဲ့ သတ္တုတွင်းများ အတွက် သီးသန့်ထားရှိနိုင်သည် EMP အစီအစဉ်များတွင် အခြားဆောင်ရွက်နိုင်သော နည်းလမ်းများ ဆန်းစစ်ခြင်း သို့မဟုတ် ဆက်စပ်သက်ရောက်မှု ဆန်းစစ်ခြင်းတို့ ပါဝင်ရန် မလိုအပ်ပါ။

၁၆၁။ လက်ရှိ ဆောင်ရွက်နေ့နဲ့ သတ္တုတွင်းများအတွက် သီးသန့်ထားရှိနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ် (Stand-alone EMP) ရေးဆွဲရာတွင် အခြေခံအဆင့်များမှာ အောက်ပါ အတိုင်းဖြစ်သည် -

- (က) ဆန်းစစ်လေ့လာမည့် ပထဝီမြေပြင်နယ်နမိတ်များကို သတ်မှတ်ခြင်း
- (ခ) ဆန်းစစ်လေ့လာမည့် အချိန်မှုဘောင် သတ်မှတ်ခြင်း
- (ဂ) စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြခြင်း
- (ဃ) သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ပတ်ဝန်းကျင်တို့ကို ရှင်းလင်းဖော်ပြခြင်း
- (င) ထိခိုက်မှုများကို ဆန်းစစ်ခြင်း
- (စ) လျော့ပါးစေရေးနည်းလမ်းများကို ဒီဇိုင်းရေးဆွဲခြင်း
- (ဆ) ဆက်စပ်သက်ရောက်မှုဆန်းစစ်ခြင်း (လိုအပ်ပါက)

- (က) ပတ်ဝန်းကျင်အရည်အသွေး စောင့်ကြပ်ကြည့်ရှုရေး အစီအစဉ်များကို ဒီဇိုင်းရေးဆွဲခြင်း
- (ချ) အန္တရာယ်ဖြစ်နိုင်ခြေဆန်းစစ်ခြင်းနှင့် အရေးပေါ်အခြေအနေ တုန်းပြန်ရေးစီမံချက် ရေးဆွဲခြင်း
- (ည) အသခံပြည်သူများ ချိတ်ဆက်ပါဝင်စေရေးနှင့် အသဖွံ့ဖြိုးရေးအစီအစဉ်များ ရေးဆွဲခြင်း
- (ဋ္ဌ) သဘုတ္တုံးပိတ်သိမ်းရေးစီမံချက်ရေးဆွဲခြင်း
- (၄) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်ရေးဆွဲခြင်း။

၁၆၂။ ဤအပိုင်းတွင် လက်ရှိဆောင်ရွက်နေဆဲသဘုတ္တုံးများနှင့်ပတ်သက်၍ အထူးထည့်သွင်း စဉ်းစားရမည့် အချက်များကို ဖြေရှင်းရာတွင် ဆောင်ရွက်ရန်လိုအပ်သည့် ထပ်တိုးလုပ်ဆောင်ချက်များ ကို မီးမောင်းထိုးပြထားသည်။

(ခ-၁) စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြခြင်း

၁၆၃။ စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြချက်သည် သီးသန်ထားရှိနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ် (Stand-alone EMP) ၏ မရှိမဖြစ်အစိတ်အပိုင်း တစ်ခုဖြစ်သည်။ စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြရာတွင် စီမံကိန်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းစွာ ထုတ်ဖော်ကြော်၍ စီမံကိန်းဆောင်ရွက်ရန်လိုအပ်မှုအတွက် ကြောင်းကျိုးဖော်ပြချက်လည်း ပါဝင်ရန်လိုအပ်ပါသည်။ ရှင်းလင်းဖော်ပြချက်တွင် တည်ဆောက်ရေးအဆင့်မှ လည်ပတ်ဆောင်ရွက်ခြင်း၊ ထို့နောက် ပိတ်သိမ်းခြင်း အဆင့်အတိ စီမံကိန်းအဆင့်အားလုံးကို လွှမ်းခြဏဖော်ပြရမည်။ စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြချက်တွင် (၁) သဘုတ္တုံးဖော်သည့်နည်းစနစ် (၂) သဘုရှိင်းသန်စင် ပြပြင်သည့် စနစ် (၃) လေလွင့်မြေစာများ - စုံပုံခြင်း၊ စွန်းပစ်ခြင်းနှင့် အကြွင်းအကျော်များ (၄) သယ်ယူပို့ဆောင်ရေးစနစ်များ (၅) ရေခါးမြေခွဲမှု (၇) သဘုတ္တုံးပိတ်သိမ်းခြင်း (၈) အလုပ်အကိုင် ခန့်ထားခြင်း - အသခံများအား ဗားရမ်းခြင်းနှင့် အသတ္တ်းမှ ပစ္စည်းဝယ်ယူခြင်း စသည်တို့အတွက် အချက်အလက်များကိုလည်း ဖော်ပြပေးရပါမည်။ စီမံကိန်းအကြောင်းရှင်းလင်းဖော်ပြချက်တွင် လေထု အတွင်းသို့ ထုတ်လွှတ်အငွေ့များ၊ ရေထုအတွင်းသို့ စွန်းထုတ်အရည်များ၊ အစိုင်အခဲစွန်းပစ် ပစ္စည်းများ၏ အမျိုးအစားနှင့် ပမာဏတို့ကိုလည်း အသေးစိတ်ဖော်ပြရမည်။

၁၆၄။ စီမံကိန်းအကြောင်း အသေးစိတ်ရှင်းလင်းဖော်ပြချက်များကို ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း - အခန်း (၄)၊ Box (၁) တွင် ဖော်ပြထားသည့် အချက်များကို အခြေခံရေးသားရပါမည်။ လက်ရှိရေးသားထားသော စီမံကိန်းအကြောင်း ဖော်ပြချက်များကို လက်ရှိအခြေအနေနှင့် အလေ့အထများကို အခြေခံ၍ မွမ်းမံပြင်ဆင်ရမည်။ လတ်တလောရရှိထားသည့် မြေပုံများ၊ လုပ်ငန်းခွင်ပြမြေပုံများကို ထောက်ပုံပေးရပါမည်။ အဆောက်အအေးအားလုံးကို မြေပုံများ၊ ပုံများတွင် တည်နေရာနှင့်တကွ စာရင်းပြုစု ဖော်ပြပေးရပါမည်။ သဘုရှိင်းတူးဖော်မှုပမာဏ၊ သဘုရှိင်းပြပြင် သန်စင်ခြင်း၊ ရေအသုံးပြုမှု၊ စွမ်းအင်အသုံးပြုမှု၊ ဓါတ်ပစ္စည်းဝင်ရောက်မှု၊ လေထုအတွင်းသို့ ထုတ်လွှတ်အငွေ့များ၊ ရေထုအတွင်းသို့ စွန်းထုတ်အရည်များ၊ အစိုင်အခဲစွန်းပစ်ပစ္စည်းများ၊ အန္တရာယ်ရှိ စွန်းပစ်ပစ္စည်းများစသည်တို့၏ လက်ရှိပမာဏအတိုင်းအတာတို့ကိုလည်း ထောက်ပုံပေးရပါမည်။

အသေးစိတ်လမ်းညွှန်ချက်များအတွက် “သတ္တုတွင်းများအား ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအတွက် နည်းပညာဆိုင်ရာ လမ်းညွှန်ချက်စာအုပ်၏ စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြချက်” အပိုင်းတွင် ကြည့်ပါ။

(ခ-၂) သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ပတ်ဝန်းကျင်တို့ကို ရှင်းလင်းဖော်ပြခြင်း

၁၆၅။ လက်ရှိ သဘာဝနှင့် လူမှုဆိုင်ရာပတ်ဝန်းကျင်တို့ကို ရှင်းလင်းဖော်ပြရပါမည်။ လက်ရှိ သဘာဝနှင့် လူမှုဆိုင်ရာပတ်ဝန်းကျင်တို့အတွက် အခြေပြုအခြေအနေများကို ရှင်းလင်းဖော်ပြရာတွင် ရုပ်ပိုင်း၊ မီးပွားရေး၊ လူမှုဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် မြင်ကွင်းဆိုင်ရာ အစိတ်အပိုင်းများနှင့်ပတ်သက်၍ လုပောက်သော၊ သက်ဆိုင်သော၊ နောက်ဆုံးရ အချက်အလက်များကို ထောက်ပံ့ပေးသင့်သည်။ ပတ်ဝန်းကျင်အစိတ်အပိုင်းများစွာတို့ကို မြေပံ့အမျိုးမျိုးသုံး၍ နေရာအလိုက်အချက်အလက် များဖြင့် အကောင်းဆုံး ကိုယ်စားပြဖော်ပြနိုင်ပါသည်။ လေ့လာသည့်အရိယာ၏ အခြေခံ ရုပ်ပိုင်းဆိုင်ရာ သွင်ပြင် များနှင့် အခြေခံအဆောက်အအုံများကို ဖော်ပြရမည့်အပြင်၊ သစ်တော့/အပင်အမျိုးအစား၊ တိုရှုံးနှင့်အသေများ၊ (လူ/တိုရှုံးနှင့်/အပင်) ဦးရေအတူထပ်ဆုံးနေရာများကို ဖော်ပြပေးသည် မြေပံ့များ ရနိုင်ပါက ပိုမိုတန်ဖိုးရှုပါမည်။ ပါဝင်ဖော်ပြရမည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အစိတ်အပိုင်း များအတွက် အကြံပြေစာရင်းကို နောက်ဆက်တွဲ (၃)၊ အခန်း (၆) - သဘာဝပတ်ဝန်းကျင်နှင့် လူမှု ဆိုင်ရာပတ်ဝန်းကျင်တို့ကို ရှင်းလင်းဖော်ပြခြင်း” ကြည့်နိုင်ပါသည်။

၁၆၆။ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အခြေပြုအချက်အလက်အသစ်များ - လက်ရှိ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အခြေအနေများကို အခြေခံ၍ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အခြေပြုအချက်အလက် အသစ်များကို ပြုစုရပါမည်။ လေ၊ ရေ၊ ဆူညံမှု၊ တုန်ခါမှုတို့အတွက် ပတ်ဝန်းကျင် အရည်အသွေး စောင့်ကြပ်ကြည့်ရှုရေးအချက်အလက်အသစ်များ စုဆောင်းကောက်ယူ ရပါမည်။ လိုအပ်ပါက မီးမျိုးစုံမျိုးကွဲဆန်းစစ်လေ့လာမှုများ၊ လူမှုစစ်တမ်းကောက်ယူလေ့လာခြင်းများ ပြလုပ်ရန် လိုအပ်ပါသည်။

(ခ-၃) ထိခိုက်မှုများကို ဆန်းစစ်ခြင်း

၁၆၇။ ထိခိုက်မှုများကို ဆန်းစစ်ရာတွင် -

- (က) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အခြေပြုအချက်အလက်ပြောင်းလဲမှုများကို မှတ်တမ်း တင်ရမည်။
- (ခ) ယခင်နှင့် လက်ရှိ ထိခိုက်မှုများကိုလည်းကောင်း၊ လျော့ပါးစေရေးနည်းလမ်းများ၏ ထိရောက်မှုကိုလည်းကောင်း ဆန်းစစ်ရမည်။
- (ဂ) အနာဂတ်တွင် ဖြစ်ပေါ်နိုင်သည့် ထိခိုက်မှုများကို ဆန်းစစ်ရမည်။

(ခ-၃-၁) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အခြေဖြေအချက်အလက်ပြောင်းလဲမှုများ

၁၆၈။ နှင့်ယူဉ်ဆန်းစစ်ခြင်း - သတ္တုတွင်းတစ်ခုတွင် ပတ်ဝန်းကျင်အခြေဖြေအချက်များကို ယခင်က ရေးဆွဲထားပြီးဖြစ်ပါက အခြေဖြေအချက်အလက်သစ်များနှင့် နှင့်ယူဉ်ဆန်းစစ်မှု ပြုလုပ်ရပါမည်။ ပြောင်းလဲမှုများကို မှတ်တမ်းတင်ရန်ဖြစ်ပြီး၊ ဖြစ်နိုင်သည့် နေရာတိုင်းတွင် ပြောင်းလဲရသည့် အကြောင်းရင်းများကို ရှင်းပြုသင့်ပါသည်။

(ခ-၃-၂) ယခင်နှင့် လက်ရှိ ထိခိုက်မှုများကိုလည်းကောင်း၊ လျော့ပါးစေရေးနည်းလမ်းများ၏ ထိရောက်မှုကိုလည်းကောင်း ဆန်းစစ်ခြင်း

၁၆၉။ ဆန်းစစ်မှုသည် အောက်ပါတို့ကို ဆောင်ရွက်ရန်ဖြစ်သည် -

- (က) ဖြစ်ပေါ်ခဲ့ပြီးသည့်၊ ဖြစ်ပေါ်နေသည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အမှန်တကယ် ထိခိုက်မှု များကို ဆုံးဖြတ်ရန်။
- (ခ) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများကို လျော့ချရန် (ရှောင်ရားရန်၊ အနိမ့်ဆုံး ဖြစ်စေရန်၊ မူလအတိုင်းပြန်ဖြစ်စေရန်၊ ပြန်လည်ထူထောင်ရန်၊ အမြားနေရာတွင် အစား ထိုး ထိန်းသိမ်းရန်၊ တိုးတက်စေရန်) ဒီဇိုင်းရေးဆွဲအသုံးပြုခဲ့သည့် နည်းလမ်းများသည် ထိရောက်မှု ရှိမရှိကို ဆုံးဖြတ်ရန်။
- (ဂ) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ဆိုးကျိုးများကို ဖြောင်းပေးရေးအတွက် ပြင်ဆင်ရေး လုပ်ငန်းများကို အကြံပြုရန်။

၁၇၀။ ထိခိုက်မှုလျော့ချရေးနည်းလမ်းများ၏ ထိရောက်မှုကို ဆုံးဖြတ်ရာတွင် လိုအပ်သော အချက် အလက်များကို ထောက်ပံ့ပေးရန်အတွက် နမူနာကောက်ယူခြင်းနှင့် ပါတ်ခွဲခန်းတွင် သရပ်ခွဲ ဆန်းစစ်ခြင်းတို့ကိုလည်း ပြုလုပ်ရန်လိုအပ်ပါသည်။ ယခင်က အခြေဖြေအချက်များ ရှိပါက၊ နှင့်ယူဉ် ဆန်းစစ်ခြင်းဖြင့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အခြေအနေပြောင်းလဲမှုများကို သတ်မှတ်ဖော်ထုတ် နိုင်ပါလိမ့်မည်။ အမှန်တကယ်ထိခိုက်မှုများကို ဆုံးဖြတ်ရာတွင် ထိပြောင်းလဲမှုများကို သရပ်ခွဲ ဆန်းစစ်ရပါမည်။

(ခ-၃-၃) အနာဂတ်တွင် ဖြစ်ပေါ်နိုင်သော ထိခိုက်မှုများကို ဆန်းစစ်ခြင်း

၁၇၁။ သတ္တုတွင်းကို ဆက်လက်လည်ပတ်ဆောင်ရွက်မည်ဆိုပါက၊ အနာဂတ်ကာလတွင် ဖြစ်ပေါ်နိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများကိုလည်း ဆန်းစစ်ရန်လိုအပ်ပါသည်။ ယခင် နှင့် ယခု ထိခိုက်မှုများအတွက် အချက်အလက်အသစ်များ ရရှိလာသည်နှင့်အမျှ လက်ရှိ ဆန်းစစ်မှုများကို မွမ်းမံရမည်ဖြစ်သည်။

(ခ-၃-၄) ထိခိုက်မှုများကို သတ်မှတ်ဖော်ထုတ်ခြင်း

၁၇၂။ ထည့်သွင်းစဉ်းစားရန်လိုအပ်သည့် ထိခိုက်မှုများကို နောက်ဆက်တွဲ (၁)တွင် အကျဉ်းချုပ်ဖော်ပြထားပါသည်။

အသေးစိတ်လမ်းညွှန်ချက်များကို “နောက်ဆက်တွဲ (၁) - သတ္တုတွင်းဘဝစက်ဝန်းအတွင်း ဖြစ်ပေါ်သည့်ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများ” အပိုင်းတွင် ကြည့်နိုင်ပါသည်။

(ခ-င) လျှော့ချရေးနည်းလမ်းများကို ဒီဇိုင်းရေးဆွဲခြင်း

(ခ-င-၁) ပြင်ဆင်ရေးလုပ်ငန်းများ၏ ဒီဇိုင်း

၁၇၃။ ပထမဦးစားပေးလုပ်ငန်းမှာ လက်ရှိပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ပြဿနာများ၊ ဆိုးကျိုးထိခိုက်မှုများကို ဖြေရှင်းပေးရန် လိုအပ်သည့် ပြင်ဆင်ရေးလုပ်ငန်းများကို ဒီဇိုင်းရေးဆွဲရန်ဖြစ်ပါသည်။

(ခ-င-၂) အနာဂတ်တွင် ဖြစ်ပေါ်နိုင်သည့် ထိခိုက်မှုများအား လျှော့ချရန်နည်းလမ်းများကို ဒီဇိုင်းရေးဆွဲခြင်း

၁၇၄။ ဒုတိယဥုံးစားပေးလုပ်ငန်းမှာ အနာဂတ်ကာလ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများကို ရှောင်ရှားရန်၊ အနိမ့်ဆုံး ဖြစ်စေရန်၊ မူလအတိုင်းပြန်ဖြစ်စေရန်၊ ပြန်လည်ထူထောင်ရန်၊ အခြား နေရာတွင် အစားထိုး ထိန်းသိမ်းရန်အတွက် လျှော့ချရေးနည်းလမ်းများအား ဒီဇိုင်း ရေးဆွဲရန် ဖြစ်ပါသည်။ စီမံကိန်း၏ ကောင်းကျိုးသက်ရောက်မှုများကို တိုးတက်စေမည့် လုပ်ငန်းများ၊ အစီအစဉ် များကိုလည်း ဒီဇိုင်းရေးဆွဲရန်လိုအပ်ပါသည်။

(ခ-င-၃) လျှော့ချရေးနည်းလမ်းများ၏ အကျဉ်းချုပ်

၁၇၅။ ထိခိုက်မှုလျော့ပါးစေရေးနည်းလမ်းများကို အကြမ်းဖျဉ်းအားဖြင့် အမျိုးအစား (၁၁) မျိုးအဖြစ် အပုံစွဲနှင့်နိုင်ပါသည်။ (အခန်း (၄) - ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း၏ ယေား (၅) ကိုကြည့်ပါ) သတ္တုတွင်းလုပ်ငန်းတိုင်းတွင် ထိုလျော့ပါးစေရေး နည်းလမ်းများအားလုံးကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ ထိခိုက်မှုလျော့ပါးစေရေး နည်းလမ်းများအား ဒီဇိုင်းရေးဆွဲခြင်းနှင့်ပတ်သက်သည့် အသေးစိတ်လမ်းညွှန်ချက်များအတွက် “သတ္တုတွင်း လုပ်ငန်းများအား ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းအတွက် နည်းပညာဆိုင်ရာ လမ်းညွှန်ချက်များ စာအုပ်” တွင်ကြည့်ပါ။

“သတ္တုတွင်းလုပ်ငန်းများအား ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ နည်းပညာလမ်းညွှန်ချက်များ”
တွင် လျော့ပါးစေရေးနည်းလမ်းအများစုအတွက် အသေးစိတ်လမ်းညွှန်ချက်များကို ထောက်ပံ့ပေးထားသည်။

(ခ-၅) - ပတ်ဝန်းကျင်အရည်အသွေးစောင့်ကြည့်ရှုရေးအစီအစဉ်များ

၁၇၆။ အထက်တွင် ဆွေးနွေးခဲ့သည့်အတိုင်းပင် ပတ်ဝန်းကျင်အရည်အသွေး စောင့်ကြပ်ကြည့်ရှုရေးအတွက် အခြေပြုအချက်အလက်သစ်များဖြင့် ဆောင်ရွက်ရန်လိုအပ်ပါသည်။ စောင့်ကြပ်ကြည့်ရှုရေး ရလဒ်များကို စစ်ဆေး၍ အမိပ္ပါယ်ဖွင့်ဆိုရပါမည်။ ထွက်ပေါ်လာသော ရလဒ်များ ကို အခြေခံ၍ အခြေပြုအချက်အလက်သစ်များကို တည်ထောင်ရပါမည်။

၁၇၇။ အခြေပြုအချက်အလက်သစ်ကို ရှင်းလင်းဖော်ပြခြင်း - ဤအပိုင်းတွင် ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုရေး အစီအစဉ်ဒီဇိုင်းတစ်ခုလုံးကို မြိုင့်ဖော်ပြ၍ အသုံးပြုခဲ့သည့် နမူနာကောက်ယူရေး လုပ်ထုံးလုပ်နည်းများကိုလည်း ထည့်သွင်းဖော်ပြရပါမည်။ ဤရှင်းလင်းဖော်ပြချက်တွင် နမူနာ ကောက်ယူရေး အစီအစဉ်များမှ ရလဒ်များကို အသေးစိတ် ရှင်းလင်းတင်ပြရမည်။ နည်းစနစ်နှင့် နည်းလမ်းများကိုလည်း အကြမ်းဖျော်းဖော်ပြရမည်။ တည်ဆောက်ရေးအဆင့်အတွင်း ပတ်ဝန်းကျင် စောင့်ကြပ်ကြည့်ရှုရေးအစီအစဉ်များတွင် အသုံးပြုမည့် ပတ်ဝန်းကျင်အချက်များ (parameters) အားလုံးအတွက် အခြေပြုတန်ဖိုးများကို ရှင်းလင်းတိကျွော ဖော်ပြသင့်ပါသည်။

(ခ-၆) အန္တရာယ်ဖြစ်နိုင်ခြေဆန်းစစ်ခြင်း

၁၇၈။ သီးသန့်ထားရှိနိုင်သည့် EMP အစီအစဉ်တွင် ပါဝင်ရမည့် အန္တရာယ်ဖြစ်နိုင်ခြေ ဆန်းစစ်မှုလုပ်ငန်းကို အခန်း (၄) – EIA ဖုံစံးစစ်ဆေးခြင်း၏ အပိုင်း (ခ-၉) တွင် ဖော်ပြထားသည့် နည်းလမ်းအတိုင်း လိုက်နာဆောင်ရွက်သင့်ပါသည်။ စီမံကိန်းအဆင့်တိုင်းအတွက် သဘာဝတေး အန္တရာယ်နှင့် စက်မှုဆိုင်ရာအန္တရာယ်နှစ်မျိုးလုံးကြောင့် ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ဖြစ်နိုင်ခြေများ ကို ဆန်းစစ်သင့်ပါသည်။ အန္တရာယ်များအား သတ်မှတ်ဖော်ထုတ်ခြင်းလုပ်ငန်းဖြင့် ဆန်းစစ်မှုကို စတင်ရပါမည်။

(ခ-၆-၁) သဘာဝတေးဖြစ်ရပ်များနှင့် စက်မှုဆိုင်ရာမတော်တဆမှုများကို သိမှုင်းတင်စာရင်းသွင်းခြင်းနှင့် ဆန်းစစ်ခြင်း

၁၇၉။ သတ္တုတွင်းသက်တမ်းတစ်လျောက်ဖြစ်ပွားခဲ့သည့် သဘာဝတေးဖြစ်ရပ်များနှင့် စက်မှုဆိုင်ရာ မတော်တဆမှုများကို သိမှုင်းတင်စာရင်းသွင်းခြင်း (chronology)¹¹ လုပ်ငန်း ဆောင်ရွက်ရ မည်ဖြစ်ပါသည်။ ထိခိုက်ပျက်စီးမှုနှင့် သေဆုံးမှု ခန့်များပမာဏတိုကိုလည်း ထည့်သွင်းဖော်ပြရမည်။ သတ္တုတွင်း ဆောင်ရွက်သူ (Mine Operator) နှင့် အစိုးရတိုက် ထိုသဘာဝတေးအန္တရာယ် သိမဟုတ် စက်မှု အန္တရာယ် တစ်ခုချင်းစီအပေါ် တိုန်ပြန်ဆောင်ရွက်မှုများကို ရှင်းလင်းဖော်ပြရမည်။ လုပ်ဆောင်ချက် တိုးတက်စေရေးအတွက် အကြံပြုချက်များကိုလည်း ဖော်ထုတ်ရေးသားရပါမည်။

¹¹ Cronology ဆိုသည်မှာ ဖြစ်ရပ်များအား ယင်းတို့ဖြစ်ပွားခဲ့သည့် အစီအစဉ်အလိုက် နေ့စွဲများဖြင့် စီစဉ်မှတ်တမ်း တင်ခြင်းဖြစ်ပါသည်။

(ခ-၆-၂) အရေးပေါ်အခြေအနေ တုန်ပြန်ရေးစီမံချက်များ

၁၈၈။ ယခင်က အတွေ့အကြံများကို အခြေခံ၍ အရေးပေါ်အခြေအနေ တုန်ပြန်ရေး စီမံချက်များ ရေးဆွဲခြင်း၊ လိုအပ်ပတ်က ရှိဖြီးစီမံချက်များအား မွမ်းမံပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ရပါမည်။ ထိုအရေးပေါ်အခြေအနေတုန်ပြန်ရေးစီမံချက်များကို မတော်တဆယ့်စိမ့်မှုများ၊ ဆည်ကျိုးပေါက်ခြင်း၊ မီးလောင်ခြင်း၊ ပေါက်ကွဲခြင်း၊ ဆိုင်ကလုန်းမှန်တိုင်း၊ ကြိုတင်မမော်မှန်းနိုင်သော မိုးလဝသဖြစ်ရပ်များ၊ မြောလျင်၊ မီးတောင်ပေါက်ကွဲခြင်းနှင့် အခြားသော ဖြစ်ရပ်များအပေါ် တုန်ပြန်နိုင်စွမ်းရှိစေရန် ဒီဇိုင်းရေးဆွဲထားရပါမည်။

အသေးစိတ်လမ်းညွှန်ချက်များကို “သတ္တုတွင်းလုပ်ငန်းများအား ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းအတွက် နည်းပညာဆိုင်ရာ လမ်းညွှန်ချက်များစာအုပ်၏ အန္တရာယ်ဖြစ်နိုင်ခြေဆန်းစစ်ခြင်း” အပိုင်းတွင် ကြည့်နိုင်ပါသည်။

(ခ-၇) အေသခံပြည်သူများ ချိတ်ဆက်ပါဝင်ခြင်းနှင့် အေသဖွံ့ဖြိုးရေး

၁၈၉။ လက်ရှိ လုပ်ငန်းဆောင်ရွက်နေဆဲ သတ္တုတွင်းများအားလုံးတွင် အနီးပတ်ဝန်းကျင်မှ အေသခံပြည်သူများနှင့် ချိတ်ဆက်ဆောင်ရွက်မှု ရာဇ်ဝင်များ ရှိထားပြီးဖြစ်သည်။ ထိုချိတ်ဆက် ဆောင်ရွက်မှု ရာဇ်ဝင်နှင့် ဆောင်ရွက်ခဲ့ဖူးသော အေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မှတ်တမ်းတင်ထားရန် လိုအပ်ပါသည်။ စီမံချက်များ၊ အစီအစဉ်များကို အကဲဖြတ်ခြင်းဖြင့် ယနေ့အချိန်အထိ ရရှိထားသော အတွေ့အကြံများမှ သင်ယူလေ့လာနိုင်ပါသည်။

(ခ-၇-၁) အေသခံပြည်သူများ ချိတ်ဆက်ပါဝင်စေခြင်း

၁၉၂။ သတ္တုတွင်းလုပ်ငန်းများကြောင့် ထိခိုက်ခံရနိုင်သူများနှင့် ရေရှည်ဆက်ဆံရေး တည်ထောင်ထားခြင်းအားဖြင့် အန္တရာယ်ဖြစ်နိုင်ခြေသတ်မှတ်ဖော်ထုတ်ခြင်းနှင့် စီမံခန့်ခွဲခြင်းကို တိုးတက်စေနိုင်သကဲ့သို့ လုပ်ငန်းများ ရေရှည်တည်တံ့အောင်မြင်စေရေးကိုလည်း ပုံပိုးကုည်ပေးနိုင်ပါသည်။ တက်ကြွေသော အားလုံးပါဝင်သော၊ တာဝန်ခံမှုရှိသော၊ ပွင့်လင်းမြင်သာ၍ အဓိပ္ပာယ်ပြည့်ဝသော ချိတ်ဆက်ပါဝင်မှုရှိပါက အေသခံပြည်သူများနှင့် သတ္တုတူးဖော်ရေးကုမ္ပဏီနှစ်ဖက်လုံးအတွက် ကောင်းမွန်သော အကျိုးရလဒ်များ ရရှိစေနိုင်ပါလိမ့်မည်။

၁၉၃။ အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးရေးနှင့် အချက်အလက်ထုတ်ပြန်ရေး လုပ်ငန်းများ အကျိုးချုပ် - သတ္တုတွင်းလုပ်ငန်းအတွက် စီမံချက်စတင်ရေးဆွဲစဉ်ကပင် အများပြည်သူနှင့် တိုင်ပင် ဆွေးနွေးရေးနှင့် အချက်အလက်ထုတ်ပြန်ရေးလုပ်ငန်းများအတွက် အကျိုးချုပ်ကို ရေးဆွဲ၍ ဆောင်ရွက်ထားရန်ဖြစ်ပါသည်။ တိုင်ပင်ဆွေးနွေးရေးနှင့် အေသခံများချိတ်ဆက်ပါဝင်သည့် အခြားသော လုပ်ငန်းများ၏ ရလဒ်များကို မှတ်တမ်းတင်ထားရပါမည်။ အများပြည်သူတို့က ထုတ်ဖော်သော အဓိက ပြဿနာရပ်များနှင့် စီးရိမ်မှုများ၊ ယင်းတို့ကို ဖြဖော်ရန်အတွက် သတ္တုတွင်းဆောင်ရွက်သူများ၏ တုန်ပြန်ဖြေကြားချက်များကို အကျိုးချုပ်ရှင်းလင်းတင်ပြရပါမည်။

၁၈၄။ ဒေသခံပြည်သူချိတ်ဆက်ပါဝင်စေရေးစီမံချက် - အသစ် သို့မဟုတ် မွမ်းမံပြင်ဆင်ထားသော ဒေသခံပြည်သူ ချိတ်ဆက်ပါဝင်စေရေး စီမံချက် တစ်ခုကို ရေးဆွဲဆောင်ရွက်ရပါမည်။ ယင်းစီမံချက် တွင် အောက်ပါ Box- (၅) ၌ ဖော်ပြထားသော သတ်မှတ်ချက်များ ပါဝင်သင့်ပါသည်။

Box (၅) - ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်စေရေးစီမံချက်

- အကျိုးဆက်စပ်သူများအား သရုပ်ခွဲဆန်းစစ်ခြင်း;
- ဒေသခံပြည်သူချိတ်ဆက်ပါဝင်စေရေး မဟာဗျာဗျာ ရေးဆွဲခြင်း;
- ဒေသခံပြည်သူချိတ်ဆက်ပါဝင်စေရေး မဟာဗျာဗျာ အကောင်အထည်ဖော်ခြင်း;
- သတင်းအချက်အလက် ထုတ်ပြန်ခြင်းနှင့် ဖြန့်ဝေပေးခြင်း;
- နစ်နာမှုဖြေရှင်းရေးလုပ်ငန်းစဉ်များ;
- ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာတိုကို ပူးတွဲစောင့်ကြပ်ကြည့်ရှုရေးနှင့် ထိခိုက်ခံရသည့် ဒေသခံ များသို့ စဉ်ဆက်မပြတ်အစီရင်ခံရေး အစီအစဉ်

(ခ-၇-၂) ဒေသဖွံ့ဖြိုးရေး

၁၈၅။ ဒေသဖွံ့ဖြိုးရေးဆိုသည်မှာ ဒေသခံပြည်သူများ တိုက်ရှိက်အကျိုးရှုစေရန် သတ္တုတွင်းလုပ်ငန်း ဆောင်ရွက်သူက ပြုလုပ်ပေးသည့် လုပ်ငန်းများဖြစ်သည်။ ထိုလုပ်ငန်းများတွင် (၁) ပညာရေးအတွက် အထောက်အပံ့များ (၂) အခြေခံအဆောက်အအီး တိုးတက်စေခြင်း (၃) ကျန်းမာရေးစောင့်ရောက်မှု အတွက် အထောက်အပံ့များ (၄) လူမှုဖူလုံရေးအထောက်အပံ့များ (၅) စီးပွားရေးဖွံ့ဖြိုးမှု မြှင့်တင်ပေးခြင်း (၆) ဒေသခံများအား အလုပ်ခန့်ထားရေးနှင့် ဒေသတွင်းမှ ပစ္စည်းဝယ်ယူရေးအစီအစဉ်များ စသည် တို့ ပါဝင်သည်။

၁၈၆။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကျဉ်းချုပ် - သတ္တုတွင်းလုပ်ငန်းအား စီမံချက်ရေးဆွဲစဉ်အချိန် မှစ၍ ဆောင်ရွက်ခဲ့သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအားလုံးအတွက် အကျဉ်းချုပ်ကို ရေးသားရပါမည်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှ ရလဒ်များကိုလည်း မှတ်တမ်းတင်ရမည်။ လက်ရှိ ဆောင်ရွက်ဆဲ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ အကျဉ်းချုပ်လည်း ပါဝင်ရပါမည်။

၁၈၇။ ဒေသဖွံ့ဖြိုးရေးစီမံချက် - အသစ် သို့မဟုတ် မွမ်းမံထားသော ဒေသဖွံ့ဖြိုးရေးစီမံချက်တစ်ခုကို ရေးဆွဲပြင်ဆင်ရပါမည်။ ထိုစီမံချက်တွင် အောက်ပါတို့ ပါဝင်နိုင်သည် -

- (က) ကျောင်းအဆောက်အအီးများ ဆောက်လုပ်ပေးခြင်း၊ ပြင်ဆင်ပေးခြင်းဖြင့် ပညာရေး တိုးတက်စေရန် ထောက်ပံ့ပေးခြင်းနှင့် ပိုမိုကောင်းမွန်သော ပညာရေးရရှိစေရေးအတွက် ကျောင်းသားများအား ငွေကြေးထောက်ပံ့ပေးခြင်း။

- (ခ) လမ်းများပြင်ဆင်ခြင်း၊ ရေနှစ်မြောင်းစနစ်များ တိုးတက်စေခြင်းဖြင့် အခြေခံ အဆောက်အအုံး တိုးတက်စေရန်ထောက်ပံ့ပေးခြင်းနှင့် ရေနှင့် လျှပ်စစ်ပါတ်အားရရှိရေးတိုကို ထောက်ပံ့ပေးခြင်း။
- (ဂ) ရွှေလျားဆေးခန်းများတွင် လူနာများအားကုသပေးခြင်းဖြင့် ဒေသခံပြည်သူများ၏ ကျွန်းမာရေးတိုးတက်စေရန် ထောက်ပံ့ပေးခြင်းနှင့် ကူးစက်ရောဂါဆိုင်ရာ ဟောပြားပွဲများ ပြုလုပ်ပေးခြင်းဖြင့် ကျွန်းမာရေးအသိနှိုးကြားမှာ မြင့်တင်ပေးခြင်း
- (ဃ) ဒေသခံအဆင့်တွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးမှုကို မြင့်တင်ပေးခြင်းဖြင့် စီးပွားရေးတိုးတက်စေရန် ထောက်ပံ့ပေးခြင်း။
- (င) ဒေသခံပြည်သူများအား အလုပ်အကိုင်ခန့်ထားပေးခြင်းနှင့် ဒေသခံရောင်းချသူများထံမှ ပစ္စည်းနှင့် ဝန်ဆောင်မှုများ ဝယ်ယူခြင်းအစီအစဉ်များ။

အသေးစိတ်လမ်းညွှန်ချက်များကို “သတ္တုတွင်းများအား ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ နည်းပညာလမ်းညွှန်ချက်များစာအုပ်၏ ဒေသဖွံ့ဖြိုးရေး” အပိုင်းတွင် ကြည့်ပါ။

(ခ-၈) သတ္တုတွင်းပိတ်သိမ်းရေးစီမံချက်

၁၈၈။ လက်ရှိဆောင်ရွက်ဆဲ သတ္တုတွင်းလုပ်ငန်းများအတွက် သတ္တုတွင်းပိတ်သိမ်းခြင်းအား စီမံခန့်ခွဲမှု အစီအစဉ်မှာ သတ္တုတွင်းအားလုံးအတွက် လိုအပ်သည့် အချက်များနှင့် ဆင်တူပါသည် (Box - ၆ တွင်ကြည့်ပါ)။ သတ္တုတွင်းတစ်ခုကို မလည်ပတ်မိအချိန်ကပင် စုစမ်းစစ်ဆေး၍ စီမံချက်ရေးဆွဲထားရပါမည်။ သတ္တုတွင်းပိတ်သိမ်းရာတွင် တူးဖော်ခွင့်လိုင်စင်နှင့် ECC စည်းကမ်းချက်များတွင် ဖော်ပြထားသည့် စည်းမျဉ်းသတ်မှတ်ချက်အားလုံးကို ဖြည့်ဆည်းပေးရပါ မည်။ ပြန်လည်တည်ထောင်ရေး လုပ်ငန်းများတွင် သတ္တုတူး ဖော်ခြင်းကို ရပ်ဆိုင်းခြင်း၊ သတ္တုတွင်းနေရာတစ်ခုလုံးတွင် မြေပြင်ရောစီးဆင်းမှုနှင့် မြေတိုက်စားမှု ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ မိမိဘာသာရပ်တည်ရှင်သန်နိုင်သည့် အပင်စိုက်ခင်းများ တည်ထောင်ပေးခြင်း၊ ရေအရည်အသွေးစံနှုန်းများနှင့် ကိုက်ညီစေခြင်း၊ ပိတ်သိမ်းပြီးနောက် အဆင့်များတွင် ပြန်လည်သိမ်းသေးလိုအပ်ချက်များကို အနည်းဆုံးဖြစ်စေခြင်း စသည်တို့ ပါဝင်သည်။

(ခ-၈-၁) ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ပြီးသော ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အကျဉ်းချုပ်

၁၉၉။ ယခုအချိန်အထိ ဆောင်ရွက်ခဲ့သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ(ဥပမာ - စွဲန့်ပစ်မြေစာပုံများအား တစ်ဖြည့်ဖြည့်ချင်း ပြန်လည်ထူထောင်ပေးခြင်း) အား ရှင်းလင်းဖော်ပြချက်လည်း ပါဝင်ရမည်။

(ခ-၈-၂) သတ္တုတွင်းပိတ်သိမ်းရေးစီမံချက်

အခြေအနေသစ်များ၊ နည်းပညာသစ်များ၊ အကန့်အသတ်များကို ထည့်သွင်းစဉ်းစားထားသည့် အသစ် သို့မဟုတ် မွမ်းမံပြင်ဆင်ထားသည့် သတ္တုတွင်းပိတ်သိမ်းရေးစီမံချက်တစ်ခုကို ရေးဆွဲရန် ဖြစ်သည်။ ယင်းစီမံချက်တွင် Box (၆) ၌ ဖော်ပြထားသော အကြောင်းအရာများ ပါဝင်သင့်သည်။

Box (၆) - သတ္တုတွင်းပိတ်သိမ်းရေးစီမံချက်တွင် ပါဝင်ရမည့် အကြောင်းအရာများ

- ရည်ရွယ်ချက်များ
- ယေဘုယျနည်းလမ်း
- ပြန်လည်ကုစားရေးမဟာ့ဗုံးပာ
- လက်ရှိအခြေအနေ
- ယနေ့အထိ ဆောင်ရွက်ခဲ့သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ
- ဟင်းလင်းပွင့်သတ္တုတွင်းအား ပြန်လည်တည်ထောင်ပေးခြင်း
- မြေအောက်သတ္တုတွင်းအား ပြန်လည်တည်ထောင်ပေးခြင်း
- စီမံထွက်ရေစုဆောင်းကန်များ
- စွန့်ပစ်မြေစာပုံမျက်နှာပြင်အား ဖုံးအုပ်ခြင်းနှင့် ပြန်လည်ထူထောင်ပေးခြင်း
- ရေစီမံခန့်ခွဲမှု
- အထွေထွေလုပ်ငန်းနေရာပိတ်သိမ်းခြင်း
- မြေအသုံးချမှု
- ပိတ်သိမ်းခြင်းနှင့် ပြန်လည်ထူထောင်ရေးဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်
- ကြားဖြတ်အစီအစဉ်နှင့် ခန်းမှုန်းကုန်ကျစရိတ်

အသေးစိတ်လမ်းညွှန်ချက်များကို “သတ္တုတွင်းများအား ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ နည်းပညာလမ်းညွှန်ချက်များစာအုပ်၏ သတ္တုတွင်းပိတ်သိမ်းရေးစီမံချက်” အပိုင်းတွင် ကြည့်ပါ။

(ခ-၉) ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ် (EMP) ရေးဆွဲခြင်း:

၁၉၀။ လက်ရှိဆောင်ရွက်ဆဲသူတွင်းများအတွက် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ် (EMP) သည် သတ္တုတွင်းအားလုံးအတွက် လိုအပ်သော EMP နှင့် ဆင်တူပါသည်။ (Box - ၇ ကို ကြည့်ပါ)။ ဤ EMP သည် လက်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံချက်ကို အခြေခံနိုင်ပါသည်။

၁၉၁။ အရေးကြီးသော ထပ်တိုး အချက်တစ်ချက်မှာ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ဆိုးကြီး ထိခိုက်မှု များကို ဖြေရှင်းပေးရန်အတွက် ပြင်ဆင်ရေးလုပ်ငန်းစီမံချက်တစ်ခုကို ထပ်ထည့်ထားခြင်းပင် ဖြစ်ပါသည်။

Box (၇) - ဆောင်ရွက်ဆဲသူတွင်းများအတွက် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်တစ်ခုတွင် ပါဝင်ရမည့် အခြေခံ အကြောင်းအရာများ

- ESMP အကောင်အထည်ဖော်ခြင်းအတွက် အဖွဲ့အစည်းဖြင့် ဖွဲ့စည်းဆောင်ရွက်မှ
 - တာဝန်များ
 - လိုက်နာဆောင်ရွက်မှုကို စောင့်ကြပ်ကြည့်ရှုခြင်းနှင့် အစီရင်ခံခြင်း
- ဖြစ်ပေါ်နိုင်သော ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်နိုင်မှုများအကျဉ်းချုပ်
- လျော့ပါးစေရေးနည်းလမ်းများ
 - ပြင်ဆင်ရေးလုပ်ငန်းစီမံချက်
 - အနာဂတ်ကာလထိခိုက်နိုင်မှုများအား လျော့ချုပ်နည်းလမ်းများ
- အရေးပေါ်အခြေအနေတုန်းပြန်ရေးစီမံချက်များ
- ပတ်ဝန်းကျင်အရည်အသွေး စောင့်ကြပ်ကြည့်ရှုရေးဆိုင်ရာ သတ်မှတ်ချက်များ
- ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေး
- နစ်နာမှုဖြေရှင်းပေးရေးလုပ်ငန်းစဉ်
- စွမ်းဆောင်ရည်မြှုပ်နှံတင်ခြင်းနှင့် သင်တန်းအစီအစဉ်များ
- အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ်
- ခန်းမှုန်းကုန်ကျစရိတ်

အသေးစိတ်လမ်းညွှန်ချက်များကို “သတ္တုတွင်းများအား ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာ နည်းပညာလမ်းညွှန်ချက်များစာအုပ်၏ ပတ်ဝန်းကျင်စီမံခန့်ခွဲရေးအစီအစဉ်ရေးဆွဲခြင်း” အပိုင်းတွင် ကြည့်ပါ။

(ခ-၁၀) နိဂုံးချုပ်သုံးသပ်ချက်

၁၉၂။ နိဂုံးချုပ်သုံးသပ်ချက်တွင် ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ အဓိက ထိခိုက်မှုများကို မီးမောင်းထိုး ပြ၍ ထိတိနိုက်မှုများကို ဖြေရှင်းပေးမည့် လျှော့ပေါ်စေရေးနည်းလမ်းများနှင့် ပြန်လည်ထူထောင်ရေး အစီအစဉ်များကို ဖော်ပြသင့်ပါသည်။ ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းစီမံချက်များရှိပါက အကျဉ်းချုပ် တင်ပြရပါမည်။

၁၉၃။ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ် (ESMP) အား အကောင်အထည်ဖော်ခြင်း၊ ကြီးကြပ်ခြင်းနှင့် စောင့်ကြပ်ကြည့်ရှုခြင်းအတွက် စီမံခန့်ခွဲမှုစနစ်များကိုလည်း ဖော်ပြရန်ဖြစ်သည်။ ESMP အကောင်အထည်ဖော်မည့် အချိန်ယေားနှင့် ခန့်မှန်းကုန်ကျစရိတ်တို့လည်း ပါဝင်ရပါမည်။

၁၉၄။ ဤနိဂုံးချုပ်အပိုင်းတွင် သီးခြားထားရှိနိုင်သော ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ် (stand alone ESMP) သည် သတ္တုတွင်းလုပ်ငန်းအား သိသာထင်ရှားသော ပတ်ဝန်းကျင် နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများ မဖြစ်ပေါ်စေဘဲ တည်ဆောက်ထားကြောင်း သို့မဟုတ် လည်ပတ်ဆောင် ချက်နိုင်ကြောင်းကို သရုပ်ဖော်ပြနိုင်ရပါမည်။

အပိုင်း (က) - လက်ရှိဆောင်ရွက်လဲသတ္တုတွင်းများအတွက် သီးခြားထားရှိနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်၏ အစီရင်ခံစာပုံစံ

၁၉၅။ ဤအပိုင်းတွင် လက်ရှိဆောင်ရွက်လဲသတ္တုတွင်းလုပ်ငန်းများအတွက် သီးခြားထားရှိနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ် (stand alone ESMP) တွင် တစ်ခန်းချင်းအလိုက် ပါဝင်ရမည့် အကြောင်းအရာများကို အကျဉ်းချုပ်ဖော်ပြထားသည် (ယေား - ၁၀ ကို ကြည့်ပါ)။

ယေား (၁၀) - လက်ရှိဆောင်ရွက်လဲသတ္တုတွင်းများအတွက် သီးခြားထားရှိနိုင်သည့် ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်၏ အစီရင်ခံစာပုံစံ

အစီရင်ခံစာ၏ အခန်း	အစိကအကြောင်းအရာ
မာတိကာ	
အတိုကောက်စာလုံးများနှင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များ	<ul style="list-style-type: none"> အစီရင်ခံစာတွင် အသုံးပြုထားသည့် အတိုကောက်စာလုံးများ အားလုံးကို ရှင်းပြသင့်ပါသည်။ မရှိမဖြစ်လိုအပ်သော အသုံးအနှစ်များကို အဓိပ္ပါယ်ဖွင့်ဆို၍ ရှင်းပြရပါမည်။
၁။ အစီရင်ခံစာ အကျဉ်းချုပ်	<ul style="list-style-type: none"> စီမံကိန်းအစိတ်အပိုင်းများနှင့် ယင်းတို့၏ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ အခြေအနေများအကြောင်း အတိုချုပ် ရှင်းလင်းတင်ပြခြင်း။ (ဆက်စပ်သက်ရောက်မှုများ၊ လော့ပါးစေရေးနည်းလမ်းများ၊ ကွင်းကျန်သက်ရောက်မှုများ အပါအဝင်) ဖြစ်ပေါ်နိုင်သော အစိက ထိခိုက်နိုင်မှုများကို အကျဉ်းချုပ် တင်ပြခြင်း။ ဒေသခံပြည်သူများနှင့်ချိတ်ဆက်ဆောင်ရွက်ရေးစီမံချက် အကျဉ်းချုပ် ဒေသဖွံ့ဖြိုးရေးစီမံချက် အကျဉ်းချုပ် ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ စီမံခန့်ခွဲမှုအစီအစဉ်များ အကျဉ်းချုပ်
၂။ နိဂုံး	
စီမံကိန်းအကြောင်းအရာ	<ul style="list-style-type: none"> စီမံကိန်းနောက်ခံအကြောင်းအရာနှင့် ရာဇ်ဝင်အတိုချုပ်၊ ယခင်ဆောင်ရွက်ခဲ့ဖူးသော နည်းပညာ၊ စီးပွားရေး၊ ပတ်ဝန်းကျင်၊ လူမှုဆိုင်ရာ လေ့လာမှုများမှ အစိကတွေ့ရှိချက်များ စီမံကိန်းဆောင်ရွက်သူနှင့် EIA အကြံပေးအဖွဲ့တို့ အကြောင်းရှင်းလင်းတင်ပြခြင်း

အစီရင်ခံစာ၏ အခန်း	အမိန့်ကြောင်းအရာ
IEE အစီရင်ခံစာကို သဘောတူညီခြင်း	<ul style="list-style-type: none"> စီမံကိန်းဆောင်ရွက်သူက ဖြည့်သွင်း၍ လက်မှတ်ရေးထိုး ထားသည့် အတည်ပြုကြောင်းနှင့် တာဝန်ယူကြောင်း ကတိဝန်ခံချက် တတိယအဖွဲ့အစည်းဖြစ်သည့် EIA အကြံပေးအဖွဲ့၏ သဘောတူ ကြောင်းစာ
၃။ မူဝါဒ၊ ဥပဒေနှင့် အဖွဲ့အစည်းဆိုင်ရာမူဘောင်	<ul style="list-style-type: none"> ကုမ္ပဏီ၏ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ မူဝါဒများ မြန်မာနိုင်ငံ၏ မူဝါဒနှင့် ဥပဒေမူဘောင် စီမံကိန်းနှင့်သက်ဆိုင်သည့် နိုင်ငံတကာ ကွန်ပင်းရှင်းများနှင့် သဘောတူစာချုပ်များ မြန်မာနိုင်ငံအစိုးရ၏ အပ်ချုပ်မှု/အဖွဲ့အစည်းဆိုင်ရာ မူဘောင် (သက်ဆိုင်မှုရှိသည့်) နိုင်ငံတကာမူဝါဒများ၊ လမ်းညွှန်ချက်များ၊ စံနှုန်းများ
၄။ စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြုချက်	<ul style="list-style-type: none"> စီမံကိန်းနှင့် စီမံကိန်းရည်ရွယ်ချက်များကို ရှင်းလင်းဖော်ပြခြင်း စီမံကိန်း၏ အချုပ်အစား၊ အဆောက်အအုံးများ၊ နည်းပညာ၊ အခြေခံ အဆောက်အအုံး၊ ထုတ်လုပ်မှု၊ ပစ္စည်းကိရိယာနှင့် သယံဇာတ အသုံးပြုမှု၊ စွန်းပစ်ပစ္စည်း ထွက်ရှိမှု၊ ထုတ်လွှတ်မှုများ၊ စသည်တို့ကို စီမံကိန်းအဆင့်အလိုက် ဖြေပုံများ၊ လုပ်ငန်းခွင်ပြပုံများဖြင့် ရှင်းလင်းတင်ပြခြင်း လက်ရှှုအခြေအနေနှင့် သတ္တုတူးဖော်ရေး စီမံချက်များကို အခြေခံပြီး ပြန်လည်မွမ်းမံ (update ပြည်ထားသည့်) စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြုချက် စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြုချက်တွင် ပါဝင်ရမည့် အသေးစိတ်အချက်များကို နောက်ဆက်တဲ့ (J) - EIA အစီရင်ခံစာတွင် ပါဝင်ရမည့် အကြောင်းအရာများ ၏ အခန်း (၄) စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြုချက်အပိုင်းတွင်ကြည့်ပါ။
၅။ သဘာဝပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ပတ်ဝန်းကျင်တို့ အကြောင်း ရှင်းလင်း ဖော်ပြုချက်	<ul style="list-style-type: none"> စီမံကိန်းပတ်ဝန်းကျင်စံရိယာ၏ အပ်ချုပ်ရေး၊ ရုပ်ပိုင်း၊ မီဝပ်ပိုင်း၊ လူမှုဆိုင်ရာ၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် မြင်ကွင်း ဆိုင်ရာ ပိုသေသလက္ခဏာများကို ရှင်းလင်းဖော်ပြခြင်း။ ထိခိုက်လွှာယ်သော ပတ်ဝန်းကျင်၊ လူမှုဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် မြင်ကွင်းဆိုင်ရာ သွင်ပြင်များ အသစ်ပြုစရာထားသည့် ပတ်ဝန်းကျင်ဆိုင်ရာ အခြေပြုအချက် အလက်များ ပါဝင်ရမည်။

အစီရင်ခံစာ၏ အခန်း	အမိန့်ကြောင်းအရာ
	<ul style="list-style-type: none"> စီမံကိန်းအကြောင်း ရှင်းလင်းဖော်ပြချက်တွင် ပါဝင်ရမည့် အသေးစိတ်အချက်များကို နောက်ဆက်တွဲ (၂) ၈။ အခန်း (၆) - EIA အစီရင်ခံစာတွင် ပါဝင်ရမည့် အကြောင်းအရာများ - သဘာဝနှင့် လူမှုဆိုင်ရာ ပတ်ဝန်းကျင်အား ရှင်းလင်းဖော်ပြချက်အပိုင်းတွင် ကြည့်ပါ။
၆။ ထိခိုက်မှုများကို သတ်မှတ်ဖော်ထုတ်ခြင်းနှင့် လျော့ပါးစေရေးနည်းလမ်းများ	<ul style="list-style-type: none"> ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာ ထိခိုက်မှုများ၊ အန္တရာယ် ဖြစ်နိုင် ခြေ များကို သတ်မှတ်ဖော်ထုတ်၍ ဆန်းစစ်ခြင်း၊ စီမံကိန်း အဆင့် အလိုက် လျော့ပါးစေရေးနည်းလမ်းများနှင့် ကြွင်းကျန် သက်ရောက်မှုများကို ဆုံးဖြတ်ခြင်း ယခင်နှင့် လက်ရှိ လုပ်ငန်းများကြောင့် ဖြစ်ပေါ်သော ထိခိုက်မှု များ ဆိုးကျိုးသက်ရောက်မှုများကို ဖြေရှင်းရန်အတွက် ပြန်လည် ပြင်ဆင် ရေးလုပ်ငန်းစီမံချက် အနာဂတ်ကာလ လုပ်ငန်းများကြောင့် ထိခိုက်နိုင်မှုများ အနာဂတ်ကာလ ထိခိုက်နိုင်မှုများကို လျော့ပါးစေရေး နည်းလမ်းများ
၇။ အန္တရာယ်ဖြစ်နိုင်ခြေ ဆန်းစစ်ခြင်း	<ul style="list-style-type: none"> သဘာဝဘေးအန္တရာယ်နှင့် စက်မှုဆိုင်ရာ အန္တရာယ်များကို သတ်မှတ်ဖော်ထုတ်ခြင်း သဘာဝဘေးဖြစ်ရပ်များ၊ စက်မှုဆိုင်ရာ မတော်တဆမှုများကို သမိုင်းတင်စာရင်းသွင်းခြင်း သဘာဝဘေးအန္တရာယ်နှင့် စက်မှုဆိုင်ရာ အန္တရာယ်များကို ဆန်းစစ်ခြင်း ပြန်လည်သုံးသပ်မွမ်းမံထားသော အရေးပေါ်အခြေအနေ တုန်ပြန်ရေးစီမံချက်များ
၈။ ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေး	<ul style="list-style-type: none"> ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်ဆောင်ရွက်သည့် ရာဇ်ဝင် အသစ် သို့မဟုတ် မွမ်းမံထားသည့် ဒေသခံပြည်သူများ ချိတ်ဆက်ပါဝင်ရေးစီမံချက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကျဉ်းချုပ် အသစ် သို့မဟုတ် မွမ်းမံထားသည့် ဒေသဖွံ့ဖြိုးရေးစီမံချက်

အစီရင်ခံစာ၏ အဓိကအကြောင်းအရာ	အစီရင်ခံစာ၏ အဓိကအကြောင်းအရာ
၉။ သတ္တုတွင်း ပိတ်သိမ်းရေး အစီအစဉ်	<ul style="list-style-type: none"> • ရည်ရွယ်ချက်များ • ယေဘုယျနည်းလမ်း • ပြန်လည်ကုစားရေးမဟာဗူဗာ • လက်ရှိအခြေအနေ • ဆောင်ရွက်ခဲ့သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများ • ပြန်လည်ပြပြင်/ထူထောင်ရေးနည်းလမ်းများ • အနာဂတ်ကာလ မြေအသုံးချမှု • ပိတ်သိမ်းခြင်းနှင့် ပြန်လည်ပြပြင်/ထူထောင်ရေး အချိန်ပေါ် • ကြားဖြတ်အစီအစဉ်နှင့် ခန့်မှန်းကုန်ကျစရိတ်
၁၀။ ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ စီမံခန့်ခွဲမှု အစီအစဉ်	<ul style="list-style-type: none"> • ESMP အကောင်အထည်ဖော်ခြင်းအတွက် အဖွဲ့အစည်းဆိုင်ရာ အစီအစဉ်များ <ul style="list-style-type: none"> ◦ တာဝန်ဝံသရားများ ◦ လိုက်နာဆောင်ရွက်မှုစောင့်ကြပ်ကြည့်ရှုခြင်းနှင့် အစီရင်ခံ ခြင်း • ဖြစ်ပေါ်နိုင်သော ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများ အကျဉ်းချုပ် • လျှော့ပါးစေရေးနည်းလမ်းများ <ul style="list-style-type: none"> ◦ ပြင်ဆင်ရေးလုပ်ငန်းစီမံချက် ◦ အနာဂတ်တွင် ဖြစ်ပေါ်နိုင်သော ထိခိုက်မှုများအား လျှော့ချရေးနည်းလမ်းများ • အရေးပေါ်အခြေအနေတုန်းပြန်ရေး စီမံချက်များ • ပတ်ဝန်းကျင်အရည်အသွေး စောင့်ကြပ်ကြည့်ရှုရေးဆိုင်ရာ သတ် မှတ်ချက်များ • ဒေသခံပြည်သူချိတ်ဆက်ပါဝင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး • နစ်နာမှုဖြေရှင်းပေးရေးလုပ်ငန်းစဉ် • စွမ်းဆောင်ရည်ဖွံ့ဖြိုးရေးနှင့် သင်တန်းအစီအစဉ်များ • အကောင်အထည်ဖော်မည့် အချိန်ပေါ် • ခန့်မှန်းကုန်ကျစရိတ်

အစီရင်ခံစာ၏ အဓိက	အမိန့်အကြောင်းအရာ
၁၁။ နိဂုံးချုပ်သုံးသပ်ချက်	<ul style="list-style-type: none"> သတ္တုတွင်းလုပ်ငန်းကို ပတ်ဝန်းကျင်နှင့် လူမှုဆိုင်ရာ သိသာထင်ရှားသော ထိခိုက်မှုများ မဖြစ်ပေါ်စေဘဲ တည်ဆောက်ထားကြောင်း သို့မဟုတ် လည်ပတ်ဆောင်ရွက်နိုင်ကြောင်းကို ရှင်းလင်းသရုပ်ဖော်ပြခြင်း

နောက်ဆက်တဲ့ (၁) - သတ္တုတွင်းဘဝစက်ဝန်းအတွင်း ဖြစ်ပေါ်သည့် ပတ်ဝန်းကျင်နှင့် လူမှု ဆိုင်ရာ
ပြဿနာများ

နောက်ဆက်တဲ့ (၂) - ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာတွင် ပါဝင်ရမည့် အကြောင်း
အရာများ

နောက်ဆက်တဲ့ (၃) - ပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများအတိုင်း လိုက်နာဆောင်ရွက်မှု

Table A1. Environmental Issues from Mine Exploration

Action	Affected Environment	Potential Environmental Impact
CONSTRUCTION ACTIVITIES		
Camp, road, airstrip, drill pad and staging area construction Line cutting Topsoil removal	Soils and Geology	Erosion and Sedimentation
	Water Quality	Modification of streams and rivers due to crossings
	Vegetation	
	Fish and Wildlife	
	Land Use	Spills
	Air Quality	Deforestation and loss or disturbance of habitat
	Cultural	
	Noise and Vibration	
	Aesthetics	Fire
	Health and Safety	Equipment emissions and fugitive dust
EXPLORATION PROGRAMS		
Geophysical surveys Reconnaissance mapping and	Water Quality	Erosion and sedimentation from off-road vehicle use
	Vegetation	
	Fish and Wildlife	Impacts on vegetation from off-road

Appendix 1. Environmental and Social Issues during the Mining Life Cycle

Action	Affected Environment	Potential Environmental Impact
sampling Aerial photography		vehicle use Disturbance of wildlife from surface and airborne surveys
Trenching, tunneling, pitting and drilling to collect samples	Soils and Geology Water Quality Vegetation Fish and Wildlife Land Use Air Quality Cultural Noise and Vibration Aesthetics Health and Safety	Acid generation from exposed sulfide materials Erosion and sedimentation Metals leaching into surface water and groundwater Spills or leaks from mud pits Groundwater contamination from drilling fluids Deforestation and loss or disturbance of habitat Scarring of land in remote locations Equipment emissions and fugitive dust Cultural and heritage site disturbance Traditional uses disrupted Noise and vibration from drilling and blasting Health and safety of workers using equipment and working in inhospitable environments

Appendix 1. Environmental and Social Issues during the Mining Life Cycle

Action	Affected Environment	Potential Environmental Impact
Experimental mine	Same components as a for a large	Same as for a large mine accept on a smaller scale
Transportation	Water Quality	Spills
	Air Quality	Emissions from vehicles and fugitive dust
	Health and Safety	Transportation accidents
CAMP ACTIVITIES		
Camp operation	Fish and Wildlife	Animals attracted to garbage and food waste
		Migratory patterns, breeding/nesting behavior affected by presence of humans and noise from helicopters, planes and drill rigs
		Increased hunting and fishing (food for workers)
Solid and human waste disposal	Water Quality Aquatic Biota	Water quality degradation
		Depletion of aquatic biota from spills
Fuel storage and handling	Water Quality Aquatic Biota	Water quality degradation from spills
		Depletion of aquatic biota
Water supply	Water Quantity	Depletion of nearby water sources
Energy production	Air Quality	Emissions from generators
Transportation	Water Quality Air	Spills

Appendix 1. Environmental and Social Issues during the Mining Life Cycle

Action	Affected Environment	Potential Environmental Impact
	Quality	Emissions from vehicles and fugitive dust
	Health and Safety	Transportation accidents

Source: EIA Technical Review Guideline: Non-Metal and Metal Mining, Volume 1. Regional Document prepared under CAFTA DR Environmental Cooperation Program to Strengthen Environmental Impact Assessment (EIA) Review. US EPA 2011.

Table A2: Environmental Issues from Mine Development.

Action	Affected Environment	Potential Environmental Impact
CONSTRUCTION ACTIVITIES		
Construction of buildings, workshops, processing plant, and permanent camp	Soils and Geology	Erosion and sedimentation
	Water Quality	Spills
	Vegetation	Deforestation and loss of habitat
	Fish and Wildlife	
	Land Use	Fire
	Air Quality	Equipment emissions and fugitive dust
	Cultural	Cultural and heritage site disturbance
	Noise and Vibration	
	Health and Safety	Noise and vibration from construction activities
	Aesthetics	Aesthetic/visual impacts
Construction of site access roads and power lines		
	Soils and Geology	Erosion and sedimentation
	Water Quality	Modification of streams and rivers due to crossings
	Vegetation	
	Fish and Wildlife	Acid generation from exposed sulfide materials
	Land Use	
	Air Quality	Spills
	Cultural	Deforestation and loss or disturbance of habitat
	Noise and Vibration	
	Aesthetics	

Appendix 1. Environmental and Social Issues during the Mining Life Cycle

Action	Affected Environment	Potential Environmental Impact
		<p>Increased road access in remote areas may lead to:</p> <p>Increased fishing/hunting, stressing animal populations</p> <p>Human invasion of previously inaccessible areas</p>
TRANSPORTATION		
Operation of vehicles and equipment	Water Quality Air Quality Health and Safety	<p>Stream crossings</p> <p>Vehicle emissions and fugitive dust</p> <p>Transportation accidents</p>
Fuel and chemical transportation, handling, and storage	Water Quality Air Quality Health and Safety	<p>Spills and stream crossings</p> <p>Potential releases of volatile organic compounds and hazardous substances</p>

Appendix 1. Environmental and Social Issues during the Mining Life Cycle

Action	Affected Environment	Potential Environmental Impact
		Transportation accidents
MINE PREPARATION		
Site preparation (topsoil and overburden removal)	Soils and Geology	Erosion and sediment from site as well as waste dump areas
	Water Quality	Acid generation from exposed sulfide materials at site and at waste dump areas and metals leaching into surface water and ground water
	Vegetation	Modification of drainage patterns, streams and rivers
	Fish and Wildlife	Deforestation and loss or disturbance of habitat
		Disruption and dislocation local wildlife and migratory wildlife
Drainage control	Water Quality	Erosion and sedimentation
	Water Quantity	Modification of drainage patterns, streams and rivers
		Changes in flood patterns
Initial dewatering	Water Quality	Increased total dissolved solids and potentially trace metals
	Water Quantity	Increased volumes of water to surface streams
		Downstream erosion and changes in stream morphology and floodplains due

Appendix 1. Environmental and Social Issues during the Mining Life Cycle

Action	Affected Environment	Potential Environmental Impact
		to increased volume Drawdown of water table and depletion of springs, seeps, wells and streams
Blasting	Fish and Wildlife Air Quality Noise and Vibration	Noise and vibration from blasting disturbing human settlements and wildlife
		Fugitive dust
CAMP ACTIVITES		
Camp operation	Fish and Wildlife	Animals attracted to garbage and food waste
		Migratory patterns, breeding/nesting behavior affected by presence of humans and noise from helicopters, planes and drill rigs
		Increased hunting and fishing (food for workers)
Solid and human waste disposal	Water Quality Aquatic Biota	Water quality degradation Depletion of aquatic biota
Fuel storage	Water Quality Aquatic Biota	Water quality degradation from spills Depletion of aquatic biota from spills
Water supply	Water Quantity	Depletion of nearby water sources
Energy production	Air Quality	Emissions from generators
Transportation	Water Quality	Spills

Appendix 1. Environmental and Social Issues during the Mining Life Cycle

Action	Affected Environment	Potential Environmental Impact
	Air Quality	Emissions from vehicles and fugitive dust
	Health and Safety	Transportation accidents

Source: EIA Technical Review Guideline: Non-Metal and Metal Mining, Volume 1. Regional Document prepared under CAFTA DR Environmental Cooperation Program to Strengthen Environmental Impact Assessment (EIA) Review. US EPA 2011.

Table A3: Environmental Issues from Mine Operation

Action	Affected Environment	Potential Environmental Impact
MINING ACTIVITES		
Land disturbance from any type of mine involving excavation or dredging	Soils and Geology	Erosion and sedimentation including increased streambed erosion
	Water Quality	Spills/overflows from ponds during storm events or electricity failures
	Water Quantity	Degradation of groundwater and surface water quality
	Vegetation	Lowering of water table, reduced well production, decreased stream, seep and spring flows
	Fish and Wildlife	Deforestation and loss of habitat
	Land Use	Disruption of migration routes and nesting/breeding activities
	Air Quality	Areas made unproductive for non-mine uses, including fishing in the case of dredging
	Cultural	Increased landslide and dam failure potential
	Noise and Vibration	Equipment emissions and fugitive dust
	Aesthetics	Cultural and heritage sites destruction

Appendix 1. Environmental and Social Issues during the Mining Life Cycle

Action	Affected Environment	Potential Environmental Impact
		Traditional uses disrupted
		Noise and vibration from blasting and other mining activities
		Open pits, in-stream dredging and other unsightly facilities
		Health and safety of workers transported to the site, using equipment and working in inhospitable environments
Land disturbance from waste disposal from hard rock mining activities including heap leach, waste rock and tailings dam facilities	Soils and Geology	Erosion and sedimentation
	Water Quality	Spills/overflows from ponds during storm events or electricity failures
	Water Quantity	
	Vegetation	
	Fish and Wildlife	
	Land Use	Containment failures (e.g. dam breaches)
	Cultural Aesthetics	
	Health and Safety	Acid rock drainage potential (metal and coal mining)
		Cyanide contamination of groundwater and surface water (Metal Mining)
		Increased potential for trace metals/other contaminants
		Deforestation and loss of habitat
		Poisoning of birds and other wildlife

Appendix 1. Environmental and Social Issues during the Mining Life Cycle

Action	Affected Environment	Potential Environmental Impact
		<p>Disruption of migration routes/nesting/breeding activities</p> <p>Areas made unproductive for non-mine uses</p> <p>Disturbance or destruction of cultural and heritage sites</p> <p>Traditional uses disrupted</p> <p>Tailings dams and rock waste disposal sites are unsightly</p> <p>Health and safety of workers transported to the site, using equipment and working in inhospitable environments</p>
Mining, power generation, processing, and transport	Air quality	<p>Emissions from vehicles and machinery</p> <p>Fugitive dust</p> <p>Odors</p>
Drainage and dewatering	Water Quality	Increased total dissolve solids and potentially trace metals
	Water Quantity	Increased volumes of water to surface streams
	Aquatic Biota	<p>Salt water intrusion</p> <p>Downstream erosion and changes in stream morphology and floodplains due to increased volume</p> <p>Disturbance of spawning grounds and</p>

Appendix 1. Environmental and Social Issues during the Mining Life Cycle

Action	Affected Environment	Potential Environmental Impact
		wetlands
		Lower of water table, reduced well production, decreased stream, seep and spring flows
TRANSPORTATION		
Operation of vehicles and equipment	Water Quality	Disturbance (erosion and sedimentation) at stream crossings
	Air Quality	Vehicle emissions and fugitive dust
	Health and Safety	Transportation accidents
Fuel and chemical transportation, handling, and storage	Water Quality	Spills at stream crossings and in other sensitive areas
	Air Quality	Potential releases of volatile organic compounds and hazardous substances.
	Health and Safety	Transportation accidents
CAMP ACTIVITIES		
Camp and mine operation	Fish and Wildlife	Animals attracted to garbage and food waste
		Migratory patterns, breeding/nesting behavior affectedly presence of humans and noise from helicopters, planes and drill rigs
		Increased hunting and fishing (food for workers)
	Socioeconomic	Increased employment opportunities at

Appendix 1. Environmental and Social Issues during the Mining Life Cycle

Action	Affected Environment	Potential Environmental Impact
	Land Use	mine Increased indirect employment Land use pressures Pressure on agricultural and forest resources In-migration causing pressure on local community infrastructure and social/cultural changes
Solid and human waste disposal	Water Quality Aquatic Biota	Water quality degradation Depletion of aquatic biota
Fuel storage and handling	Water Quality Aquatic Biota	Water quality degradation from spills Depletion of aquatic biota from spills
Water supply	Water Quantity	Depletion of nearby water sources
Energy production	Air Quality	Emissions from generators
Transportation	Water Quality Air Quality Health and Safety	Spills Emissions from vehicles and fugitive dust Transportation accidents

Source: EIA Technical Review Guideline: Non-Metal and Metal Mining, Volume 1. Regional Document prepared under CAFTA DR Environmental Cooperation Program to Strengthen Environmental Impact Assessment (EIA) Review. US EPA 2011.

Table A4. Environmental Issues due to Mine Closure.

Action	Affected Environment	Potential Environmental Impact
REMOVAL, BACKFILLING AND SEALING		
Sealing of shafts, inclines and declines, or ventilation raises to prevent unauthorized access	Soils and Geology Water Quality Air Quality	Effects of seepage from backfill Formation of potentially unstable plugs Contaminated mine water drainage Emissions from equipment, and fugitive dust Health and safety of workers
Backfilling of pits with waste rock	Soils and Geology Water Quality Wildlife Air Quality	Slope and bench stability Groundwater and rainwater contamination Concern about unauthorized access Wildlife entrapment Contamination of groundwater or surface water by backfilled waste rock Health and safety of workers
Removal of buildings and foundations	Soils and Geology Water Quality Air Quality	Emissions from equipment, and fugitive dust Health and safety of workers
Clean-up of workshops, fuel and reagents	Soils and Geology Water Quality Air Quality	Emissions from equipment, and fugitive dust Health and safety of workers Potential for hazardous spills
Disposal of scrap	Soils and Geology	Emissions from equipment and fugitive

Appendix 1. Environmental and Social Issues during the Mining Life Cycle

Action	Affected Environment	Potential Environmental Impact
and waste materials	Water Quality Air Quality	dust Health and safety of workers Potential for hazardous spills
Rehabilitation of waste rock facilities	Soils and Geology Water Quality Air Quality	Slope stability Erosion and sedimentation Effects of contaminant leaching on surface water and groundwater Dust generation Visual impacts
Rehabilitation of tailings dam and heap leach facilities	Soils and Geology Water Quality Air Quality	Dam stability Changes in tailings geochemistry Effects of seepage past the dam and from the base of the facility to groundwater and surface water Discharge of contaminated water to groundwater and surface water Dust generation Potential for wildlife entrapment and poisoning and unauthorized human entry
Restoration of surface drainage	Soils and Geology Water Quality Air Quality	Long term stability of restored drainage, especially around mine facilities such as pits, waste rock, tailings, and heap leach pads Erosion and sedimentation Emissions from equipment, and fugitive dust Health and safety of workers

Action	Affected Environment	Potential Environmental Impact
Removal of water treatment facilities	Soils and Geology	Erosion and sedimentation Emissions from equipment, and fugitive dust Health and safety of workers
Removal of infrastructure	Soils and Geology	Erosion and sedimentation Emissions from equipment, and fugitive dust Health and safety of workers
RESTORATION ACTIVITIES		
Rehabilitation	Soils and Geology	Subsidence of underground workings
	Water Quality	Long-term stability of waste rock piles and mining slopes
	Water Quantity	Erosion and Sedimentation
	Vegetation and Wildlife Land Use	Interim and final pit lake water quality, effects on wildlife (e.g. poisoning) and on groundwater or surface water from flow-through pit waste
	Air Quality	Trace metals
	Noise and Vibration	Acid rock drainage potential (metal and coal mines)
		Containment failures
		Disposal/discharge of heap leach and tailings drain down solutions

Appendix 1. Environmental and Social Issues during the Mining Life Cycle

Action	Affected Environment	Potential Environmental Impact
		Degradation of surface water and groundwater (ARD and trace metals)
		Long-term changes to groundwater balance (loss through pit lake evaporation)
		Failure of vegetation to properly reestablish
		Failure to meet final land use requirements
		Emissions from vehicles and machinery
		Fugitive dust
		Odors
		Noise from restoration activities
	Socioeconomic	Change in labor force requirements
		Stress on community to recover
		Risk of abandonment of towns and infrastructure
POST CLOSURE		
Long-term maintenance of water treatment facilities	Water Quality	Potential for facilities to contaminate surface water and groundwater with ARD, suspended solids, trace metals, and other contaminants
Long-term	Water Quality	Maintenance sometimes increases

Appendix 1. Environmental and Social Issues during the Mining Life Cycle

Action	Affected Environment	Potential Environmental Impact
maintenance of slopes, drainage control and vegetation	Air Quality	erosion
		Emission from vehicles
		Fugitive dust

Source: EIA Technical Review Guideline: Non-Metal and Metal Mining, Volume 1. Regional Document prepared under CAFTA DR Environmental Cooperation Program to Strengthen Environmental Impact Assessment (EIA) Review. US EPA 2011.

Box A5

Toxic Materials in the Mining Operational Process. Many ore processing methods use toxic materials. The impacts on these toxic materials on the environment and people need to be considered.

Cyanide. Cyanide (CN^-) is a naturally occurring chemical that is found in low concentrations throughout nature including in fruits, nuts, plants, and insects. It is used in mining to separate gold and silver, copper and zinc particles from ore. Alternatives exist but cyanide remains the separation method of choice and others can be equally risky to the environment and humans. Managing the risks of cyanide is one of the key challenges facing the mining industry.

Intake cyanide through ingestion, gas inhalation or absorption through the skin can kill within minutes. When used to recover residual gold after an initial use of mercury (sometimes the case in ASM) cyanide will dissolve both gold and any remaining mercury, forming mercury cyanide. Mercury cyanide readily turns into methyl mercury, a highly toxic mercury compound that readily makes its way into rivers and consequently fish consumed by humans. Cyanide leaching must not be used on tailings where mercury is present.

With proper management, cyanide can be used safely and without harming the environment despite its toxicity. A multi stakeholder group under the auspices of the United Nations Environment has developed an International Cyanide Code of Conduct managed by the international Cyanide Management Institute.

The code is a voluntary, risk based management process for the gold and silver mining industries. It covers the production, transport, storage, use and disposal of cyanide. Key elements of the code are transparency and third-party validation. It is intended to complement an operation's existing regulatory requirements.

Arsenic. Arsenic (As) is a naturally occurring element commonly found as an impurity in metal ores. It is also produced commercially for use in pesticides, metal alloys, wood preservatives etc. Arsenic can be toxic in large doses so the mining industry must put in place monitoring systems and prevent releases. It is a carcinogen. Arsenic is not used in the mining process but is either (1) a product of mining in its own right (arsenic is mined in countries such as China, Chile, Russia, Mexico, and the Philippines) or is (2) a by-product of mining, processing and refining of other minerals. Arsenic emissions

Box A5 Continued

Mercury. Mercury (Hg) is a naturally occurring but rare element. It can be released to the atmosphere, land and water from natural sources – such as weathering of mercury-containing rocks or volcanic eruptions – but also from human activities, including mining.

Mercury and mercury compounds are toxic to human health and the environment. It is extensively used to extract gold from ore in ASM. Although it amalgamation is inefficient, recovering less than 30% of the gold, it is a cheap way to extract gold. It is mixed with gold-containing materials, forming a mercury-gold amalgam that is then heated, vaporizing the mercury to obtain the gold. It is estimated that 30 per cent of the mercury used in the process is lost to the atmosphere. (European Commission, Environment DG, 2009).

Few countries' ASM operations still use mercury. However, it is still used in Myanmar. Where it is naturally present in ores, they take precautions to prevent its release into the environment. During processing, they usually use flotation or chemical leaching as the recovery methods. In flotation, a mixture of slurry (crushed ore and water) and frothing agents are added into a flotation machine. A tube releases air into the tank of the machine and an agitator creates air bubbles at the bottom of a tank. Minerals that are hydrophilic, such as gold, attach to the bubbles' surface and rise to the top of the tank. Other minerals fall to the bottom and are discarded as tailings. In chemical leaching the chemical properties of gold are used to leach it from ore, concentrate, or tailings. Cyanide is often the preferred chemical used in leaching. However, in contrast to mercury, cyanide does not persist in the environment.

Mercury use by ASM remains the issue of greatest concern. So much so, that in 2013 128 countries signed the Minimata Convention – a global, legally binding treaty to protect human health and the environment from the adverse effects of mercury. It calls upon nations to reduce, and where feasible eliminate mercury use in the ASM sector. By 2017 41 countries have ratified their commitment to this United Nations treaty (50 being needed to bring it in to affect). Myanmar is not yet a signatory to the Minimata Convention.

The Minamata Convention includes a ban on new mercury mines, the phase-out of

Table A6. Occupational Health and Safety Impacts.

Occupational Health and Safety Issue	Aspect to be Addressed
General workplace health and safety	Occupational health and safety hazards identified based on job safety analysis or comprehensive hazard or risk assessment Over Health and Safety Management Plan Emergency Response Plan Training on Occupational Health and Safety Safe lighting system throughout the mine site Signage in hazardous and risky areas Personal Protective Equipment for workers and visitors
Hazardous substances	Ensuring proper ventilation and dust / fume extraction systems to ensure that inhalation exposure levels for potentially corrosive, oxidizing, reactive or siliceous substances. Chemical de-contamination systems (e.g., eye wash and emergency shower systems) for workers and the need for rapid treatment. Materials Safety Data Sheets (MSDSs) for all hazardous materials held on site.
Use of explosives	Blasting and Explosive Management Plan to minimize occupational risks
Electrical safety and isolation	Identification of the of hazards and risks of all electrical systems and equipment. Electrical competency standards and safe work procedures for all electrical work, including construction, decommissioning and demolition of electrical equipment

Physical hazards	Identification of the physical hazards and risks of the threat of landslides, rock falls, face slumping, or land collapse in aboveground or underground mining environments; hazards related to transport (e.g. trucks, elevated haul roads, and railways), hazards related to height and falling, and use of fixed and mobile equipment, lifting and hoisting devices, and moving machinery.
Ionizing radiation	Identification of the hazards and risks of natural radiation Radiation dosimetry monitoring programs and workplace radiation assessments for any at-risk workers
Fitness for work	Mining operations often have a number of activities where fatigue or other causes of impaired fitness for work could produce potential for serious injury, equipment damage or environmental impact. A risk assessment to identify roles where “fitness for work” (including personal fitness) is required to ensure that the activity is completed with minimized risk.
Travel and remote site health	Mining operations are often located in very remote regions, with limited access to emergency or general medical services. Plans for medical evacuation
Thermal stress	Mining operations can require exposure of workers to extreme weather conditions. Proper Personal Protective Equipment is required. High temperature conditions generated by industrial processes can also result in thermal

Appendix 1. Environmental and Social Issues during the Mining Life Cycle

	stress and should be considered in work assignments and working hours.
Noise and vibration	<p>Noise source include vehicle engines, loading and unloading of rock into steel dumpers, chutes, power generation, and other source related to construction and mining activities. Additional examples of noise sources include shoveling, ripping, drilling, blasting, transport (including corridors for rail, road, and conveyor belts), crushing, grinding, and stockpiling</p> <p>Workers are to be provided with proper Personal Protective Equipment</p>
Specific hazards in underground mining (Fires, explosions, confined spaces and oxygen deficient atmospheres)	<p>A tracking system should be implemented to account for all persons working and traveling underground</p> <p>Ventilation - Ventilation and air cooling systems should be appropriate for the workplace activities and be able to maintain work area temperatures and concentrations of contaminants at safe levels.</p> <p>Ventilation operators and maintenance personnel should undergo adequate training with respect to issues such as explosive atmospheres, products of combustion, dust (particularly if silica is present) and diesel fumes.</p>

Source: Environmental, Health and Safety Guidelines for Mining, International Finance Corporation. 2007.

Table A7. Community Health and Safety issues

Community Health and Safety Issue	Aspect to be Addressed
Tailings Dam Safety	Dams, wet tailing impoundments, and other major wet containment facilities represent a potential risk depending on their location with regards to human settlements and other community resources
Water Storage Dams and Ponds	Water storage dams can potentially create and change the existing pattern of disease vector breeding sites. In areas where malaria is common, the shorelines of the WSD may create a mosquito breeding site because of the presence of a large, shallow, and vegetated shoreline. In addition, the WSD may also create a new breeding site for the snail host of schistosomiasis, an important parasitic disease that is common in many tropical climates.
Land Subsidence	Land subsidence may occur as a result of underground or solution mining activities. Land subsidence may leave land prone to flooding and may otherwise damage property if it leaves farmland unsuitable for further use.
Noise and Vibration	Good practice in the prevention and control of noise sources to be established based on the prevailing land use and the proximity of noise receptors such as communities or community use areas.
Emergency Response	Emergency preparedness and response arrangements are to include framework for preparation of an Emergency Response Plan involving the mine, emergency response

	agencies, local authorities and communities
Communicable Diseases	<p>The nature of mining projects (e.g. location in remote areas with long material / product supply chains) requires proactive and sustained interventions to minimize the incidence and transmission of communicable diseases caused by the influx of migrant workers, associated extended family members and other service workers at the site. Long haul transport activities may serve as disease conduits particularly for sexually transmitted infections.</p> <p>At the mine site, good international industry practice for solid waste management, surface water drainage, and sanitary wastewater management are usually effective in reducing vector borne and water related communicable diseases.</p>
Community and Household Impacts	<p>There can be significant household and community level impacts on the social determinants of health, e.g., drug, and alcohol abuse, domestic violence, and prostitution associated with the rapid influx of labor during construction and operational phases.</p> <p>The rapid influx of labor and their family members may also place a significant burden on existing community health facilities and resources.</p>
Mine Closure Planning	<p>Socio-economic considerations should be an integral part of mine closure planning with a goal to ensure that:</p> <p>Future public health and safety are not</p>

	<p>compromised;</p> <p>The after-use of the site is beneficial and sustainable to the affected communities in the long term; and</p> <p>Adverse socio-economic impacts are minimized and socio- economic benefits are maximized.</p> <p>The Mine Closure Plan should address beneficial future land use. The plan should be determined using a multi-stakeholder process that includes regulatory agencies, local communities, traditional land users, adjacent leaseholders, civil society and other impacted parties), be previously approved by the relevant national authorities, and be the result of consultation and dialogue with local communities and their government representatives.</p>
--	---

Source: Environmental, Health and Safety Guidelines for Mining, International Finance Corporation. 2007

Table A8. Social Impacts.

Social Impacts	Aspect to be Addressed
Community Engagement and Grievance Mechanisms	<p>Meaningful consultation with communities needs to be undertaken during the Scoping stage. It is recommended the Guideline on Public Participation in Myanmar's EIA Processes be followed.</p> <p>A Consultation Plan is to be developed.</p> <p>Consultation is to continue throughout mine cycle. During scoping, alternative mechanisms for handling complaints and other grievances should be discussed with the communities.</p>
Community Development	<p>Employment opportunities for local communities</p> <p>Local procurement</p> <p>Community development projects and investments</p>
Community Impacts	<p>Loss of livelihood (e.g., farming and fishing)</p> <p>Displacement of subsistence miners</p> <p>Influx of migrant workers</p> <p>Inflation and pressure on community services</p> <p>Cost of electricity and water</p> <p>Damage to physical culture resources (religious sites)</p> <p>Destruction of forest threatening medicinal plants</p>
Land Acquisition and Resettlement	
Land ownership, access, and use	<p>Land boundaries are not clearly demarcated</p> <p>Limited legal ownership or usage rights over the land on which people live and farm</p>

	<p>Even with legal ownership and usage rights, people may not have title certificates or other proof of ownership or usage rights</p> <p>Lands are designated as Vacant, Fallow, and Virgin (VFV) lands, allowing companies to gain access to these lands even where they are communally used</p> <p>Lack of information and documentation in land purchase transactions</p>
Resettlement	<p>Forced evictions, threats to rights-holders and relocations under duress</p> <p>Limited access to information and consultation in resettlement processes</p> <p>Alternative resettlement sites are often not suitable.</p> <p>Compensation for resettlement is ad hoc and does not reflect the actual cost of economic and physical displacement.</p> <p>Displacement of artisanal miners through formal mining activities.</p>
Livelihood impacts	<p>Damage to land, crops and water sources essential for agricultural activities</p> <p>Loss of communal grazing and farming areas when land is declared VFV</p> <p>People shift to daily wage workers and/or migrate as a result of having less land for farming</p>
Labor	<p>Occupational Health and Safety (see Table 7)</p> <p>Social Security and Health Benefits</p> <p>Drug use and HIV.</p> <p>Working hours, wages and leave</p>

	Workers' accommodation and restrictions on movement
Women	<p>Adverse social and health impacts including an increase in alcohol related abuse, domestic violence and general social disruption.</p> <p>Influx of large male populations on local communities can increase likelihood of early sexual activity, HIV and other sexually transmitted infections, exploitation, and prostitution</p> <p>Some women employed in mining, maintain their traditional domestic role as well as their mining job – effectively doubling their work load.</p> <p>Within the workplace women may face issues of sexual harassment and abuse, salary inequity, and discrimination.</p> <p>Resettlement and relocation for the purposes of mining often disproportionately affect women, resulting in negative physical, social, cultural, and economic displacement.</p> <p>Women are often excluded from negotiation and engagement stages of mining developments, due to cultural or work-related factors, including domestic responsibilities.</p>
Children	<p>Exposure of children to the risk of sexual exploitation and violence childhood pregnancy, contracting sexually transmitted diseases</p> <p>Child labor in the mining supply chain, particularly during construction, or in the informal mining sector where children might work parents, siblings and communities.</p>

Appendix 1. Environmental and Social Issues during the Mining Life Cycle

	<p>Childhood poverty - where poorly mine employees do not have enough income to sustain a family, or where housing provided for employees and their families does not meet adequate standards.</p> <p>Children are more vulnerable than adults to the localized environmental impacts, particularly water, air and soil pollution</p> <p>Resettlement or relocation can lead to the loss of a child's home. Displacement and relocation can cause fundamental changes in family structures.</p>
Security and Conflict	<p>Company-community conflict</p> <p>Community insecurity near mine sites</p> <p>Conflict between formal mining operations and informal subsistence miners</p> <p>Conflict minerals and illicit trading flows</p> <p>Security forces</p>

Source: Myanmar Mining Sector Wide Impact Assessment on Limestone, Gold and Tin.
Consultant Draft. Myanmar Center for Responsible Business. 2016.

Contents of an Environmental Impact Assessment Document

Acronyms

1. Executive Summary
2. Introduction
 - 2.1. Presentation of the Project Proponent
 - 2.2. Presentation of the Environmental and Social Experts
 - 2.3. Presentation of the Health Experts for Projects with Health Impacts
3. Policy, Legal and Institutional Framework
 - 3.1. Corporate Environmental and Social Policies (if applicable)
 - 3.2. Policy and Legal Framework
 - 3.3. Proponent's Contractual and other Commitments
 - 3.4. Institutional Framework
 - 3.5. Project's Environmental and Social Standards
 - 3.6. Health Standards for Projects with Health Impacts
4. Project Description
 - 4.1. Project justification and need
 - 4.2. Project Location (including detailed map)
 - 4.3. Basic Components, Facilities, and Activities
 - 4.4. Site Layout Map or Schematic Diagram
 - 4.5. Construction
 - 4.6. Operations
 - 4.7. Ore Extraction
 - 4.8. Ore Processing
 - 4.9. Waste Rock: Stockpiles, Dumps, and Tailings
 - 4.10. Transportation Facilities
 - 4.11. Mining Support Facilities

- 4.12. Offsite Ancillary Facilities
- 4.13. Water Management
- 4.14. Mine Closure
- 4.15. Employment, Local Hiring, and Local Purchasing
- 4.16. Amount and type of emissions to air, effluent discharges to water; amount of type solid waste disposal; and amount and type of hazardous waste
- 4.17. Project Development and Implementation Schedule
- 4.18. Construction Material and Equipment Use
- 4.19. Water Use
- 4.20. Energy Use

5. Project Alternatives

- 5.1. Method for Analysis of Alternatives
- 5.2. No Project Alternative
- 5.3. Alternative Technologies
- 5.4. Alternative Locations
- 5.5. Description of the Preferred Alternative

6. Description of Natural and Social Environment

- 6.1. Setting the Study Limits
- 6.2. Methodology and Approach
 - 6.2.1. Establishing the New Environmental and Social Baseline (*existing mines must establish a new environmental and social baseline*)
 - 6.2.2. Data Collection
 - 6.2.3. Mapping
- 6.3. Physical Components
 - 6.3.1. Climate and Meteorology (Including Climate Change)
 - 6.3.2. Topography
 - 6.3.3. Geology and Seismology
 - 6.3.4. Soils

- 6.3.4.1. Erosion and Sedimentation
- 6.3.5. Natural Hazards
- 6.3.6. Hydrology
- 6.3.7. Surface and Groundwater Quality
- 6.3.8. Noise and Vibration
- 6.3.9. Air Quality
- 6.4. Biological Components
 - 6.4.1. Terrestrial Ecology and Wildlife
 - 6.4.2. Forest and Vegetation Cover
 - 6.4.3. Aquatic Biota and Habitat
 - 6.4.4. Wetlands
 - 6.4.5. Protected Areas
 - 6.4.6. Biodiversity
- 6.5. Socio-economic Components
 - 6.5.1. Administrative Organizations and Limits
 - 6.5.2. Social Profile
 - 6.5.2.1. Demography
 - 6.5.2.2. Communities
 - 6.5.2.3. Education
 - 6.5.2.4. Vulnerable groups
 - 6.5.2.5. Ethnic minorities
 - 6.5.2.6. Gender
 - 6.5.2.7. Religion
 - 6.5.2.8. Political and social organizations
 - 6.5.3. Economic Profile
 - 6.5.3.1. Employment
 - 6.5.3.2. Traditional production system
 - 6.5.3.3. Household income
 - 6.5.3.4. Cost of living
 - 6.5.3.5. Land ownership

- 6.5.3.6. Local businesses
- 6.5.3.7. Agriculture
- 6.5.3.8. Forestry
- 6.5.3.9. Fisheries and aquaculture
- 6.5.3.10. Industry
- 6.5.3.11. Mineral development
- 6.5.3.12. Tourism
 - 6.5.4. Health Profile
 - 6.5.4.1. Access to health services
 - 6.5.4.2. Access to water supply
 - 6.5.4.3. Mortality and morbidity
 - 6.5.4.4. Nutrition levels
 - 6.5.4.5. Communicable diseases
 - 6.5.5. Land Use
 - 6.5.6. Infrastructure Facilities
 - 6.5.6.1. Water use and water supply
 - 6.5.6.2. Hospital and medical clinic
 - 6.5.6.3. School
 - 6.5.6.4. Road transportation
 - 6.5.6.5. Navigation
 - 6.5.6.6. Airport
 - 6.5.6.7. Transmission lines
 - 6.5.6.8. Electricity
 - 6.5.6.9. Pipelines
 - 6.5.6.10. Energy sources
- 6.6. UXO
- 6.7. Cultural Components
 - 6.7.1. Archaeology
 - 6.7.2. Temples, Monuments
- 6.8. Visual Components

- 6.8.1. Aesthetic
- 6.8.2. Landscape and Seascapes
- 6.8.3. Cultural Landmarks

7. Impact Assessment and Mitigation Measures

7.1. Method and Approach to Impact Assessment

- 7.1.1. Changes in the Environmental and Social Baseline (existing mines only)
- 7.1.2. Assessment of Past and Present Impacts (existing mines only)
- 7.1.3. Assessment of Potential Future Impacts

7.2. Assessment of Impacts on Key Environmental Components

- 7.2.1. Physical Components
- 7.2.2. Biological Components
- 7.2.3. Social Components
- 7.2.4. Economic Components
- 7.2.5. Health and Safety
- 7.2.6. UXO
- 7.2.7. Cultural Components
- 7.2.8. Visual Components

7.3. Method and Approach to Designing Mitigation Measures

- 7.3.1. Design of Corrective Actions (*existing mines only*)
- 7.3.2. Design of Measures to Mitigate Future Impacts

7.4. Mitigation Measures – to avoid, minimize, restore or rehabilitate, offset, or enhance

- 7.4.1. Pollution Control and Prevention
- 7.4.2. Mine Site Environmental Good Practices
- 7.4.3. Mine Closure Planning and Management
- 7.4.4. Biodiversity Conservation
- 7.4.5. Traffic, and Access control
- 7.4.6. Conservation of water, energy, and borrow materials
- 7.4.7. Land Acquisition and Resettlement Planning
- 7.4.8. Community Health and Safety
- 7.4.9. Occupational Health and Safety
- 7.4.10. Protection of Physical Cultural Resources

7.4.11. Community Engagement and Community Development

8. Risk Assessment

8.1. Method and Approach

8.1.1. Chronology and Analysis of Natural Events and Industrial Accidents
(existing mines only)

8.2. Natural Hazards and Disaster Risk

8.3. Mining Industrial Hazards

8.4. Risk Analysis – analysis of likelihood of hazards and the consequences

8.5. Risk Management - identification of measures to reduce risks

8.6. Emergency Response Plans

9. Cumulative Impact Assessment

9.1. Methodology and Approach

9.2. Assessment of Cumulative Impacts

9.2.1. Existing and future private and public projects and developments

9.2.2. Identification and assessment of potential cumulative impacts on the components in the surrounding environment and the Project's contribution to such impacts

9.2.3. Determination of the leverage and influence that the Project may have over the significant and project related cumulative impacts

9.2.4. Description of measures to mitigate the Project's contribution to the cumulative impacts

10. Community Engagement and Community Development

10.1. Community Engagement

10.1.1. Summary of consultations, disclosure and activities undertaken (*existing mines only*)

10.1.2. Results of Consultation and Activities

10.1.3. Community Engagement Plan

10.2. Community Development

10.2.1. Summary Community Development Activities Undertaken (*existing mines only*)

10.2.2. Community Development Plan

11. Mine Closure Plan

11.1. Objectives

11.2. General Approach

11.3. Remediation Strategy

11.4. Current Setting

11.4.1. Rehabilitation Completed to Date (*existing mines only*)

11.5. Open Cut Mine Reclamation

- 11.6.Underground Mine Reclamation
- 11.7.Tailings Impoundment
- 11.8.Mine Waste Rock Surface Covers and Rehabilitation
- 11.9.Water Management
- 11.10. General Site Closure
- 11.11. Land Use
- 11.12. Closure and Reclamation Schedule
- 11.13. Interim Plan and Cost Estimate

12. Environmental and Social Management Plan

- 12.1. Institutional Arrangements for Implementation of the ESMP
 - 12.1.1. Environmental and Social Management System
 - 12.1.2. Responsibilities
 - 12.1.3. Staffing Requirements
 - 12.1.4. Reporting Requirements
- 12.2. Summary of Environmental and Social Impacts
- 12.3. Mitigation Measures
 - 12.3.1. Corrective Action Plan (*existing mines only*)
 - 12.3.2. Measures to Mitigate Future Impacts
- 12.4. Emergency Response Plans
- 12.5. Environmental Monitoring Requirements
- 12.6. Community Engagement and Community Development Plan
- 12.7. Grievance Redress Mechanism
- 12.8. Capacity Development and Training
- 12.9. Implementation Schedule
- 12.10. Cost Estimate

13. Conclusion

Appendices

Appendix 1 Community Engagement - Public Consultations and Disclosure

Minutes of Meetings

Appendix 2 Specialist Reports and Plans (as required)

Surface Water Management Study

Sedimentation and Erosion Study

Socio-economic Study

Appendix 3 Modeling Reports (as required)

Air Quality

Appendix 2. Contents of Environmental Impact Assessment Report

Surface Water Quality

Groundwater Quality

Noise

Others

Compliance with Environmental Quality Standards

1. Effluent Standards for Mining Sites

The following standards apply to all mining activities including runoff and discharges from drill sites, sumps, pit, trenches, bulk sampling, underground exploration mining and waste rock. The standards also apply to runoff and discharges from roads, construction work sites and temporary sedimentation ponds.

Table A3.1. Effluent limit values for exploration and mining sites

Parameter	Unit	Effluent Limit Value	Reference
Arsenic	mg/l	0.1	Myanmar National Environmental Quality (Emission) Guidelines, December 2015.
Cadmium	mg/l	0.05	As above
Chemical oxygen demand	mg/l	150	As above
Chromium (hexavalent)	mg/l	0.1	As above
Copper	mg/l	0.3	As above
Cyanide	mg/l	1	As above
Cyanide (free)	mg/l	0.1	As above
Cyanide (weak acid dissociable)	mg/l	0.5	As above
Iron (total)	mg/l	2	As above
Lead	mg/l	0.2	As above
Mercury	mg/l	0.002	As above
Nickel	mg/l	0.5	As above
pH	S.U. ^a	6-9	As above
Temperature	°C	<3 degree	As above

		differential	
Total suspended solids	mg/l	50	As above
Zinc	mg/l	0.5	As above

2. Effluent Standards for Work Camps, Sanitary Facilities, Domestic Wastewater

The following standards apply to domestic wastewater, and discharges, drainage and runoff from work camps, sanitation facilities and landfills.

Table A3.2. Wastewater, Storm Water Runoff, Effluent and Sanitary Discharges

Parameter	Unit	Guideline Value	Reference
5-day Biochemical oxygen demand	mg/l	50	National Environmental Quality (Emission) Guidelines, December 2015
Ammonia	mg/l	10	As above
Arsenic	mg/l	0.1	As above
Cadmium	mg/l	0.1	As above
Chemical oxygen demand	mg/l	250	As above
Chlorine (total residual)	mg/l	0.2	As above
Chromium (hexavalent)	mg/l	0.1	As above
Chromium (total)	mg/l	0.5	As above
Copper	mg/l	0.5	As above
Cyanide (free)	mg/l	0.1	As above
Cyanide (total)	mg/l	1	As above
Fluoride	mg/l	20	As above
Heavy metals (total)	mg/l	10	As above
Iron	mg/l	3.5	As above
Lead	mg/l	0.1	As above
Mercury	mg/l	0.01	As above

Nickel	mg/l	0.5	As above
Oil and grease	mg/l	10	As above
pH	S.U. ^a	6-9	As above
Phenols	mg/l	0.5	As above
Selenium	mg/l	0.1	As above
Silver	mg/l	0.5	As above
Sulphide	mg/l	1	As above
Temperature increase	°C	<3 ^b	As above
Total coliform bacteria	100 ml	400	As above
Total phosphorus	mg/l	2	As above
Total suspended solids	mg/l	50	As above
Zinc	mg/l	2	As above

^a Standard unit

^b At the edge of a scientifically established mixing zone which takes into account ambient water quality, receiving water use, potential receptors and assimilative capacity; when the zone is not defined, use 100 meters from the point of discharge.

3. Ambient Air Quality Standards

Air quality should not exceed the levels presented in Table A3.3

Table A3.3. Ambient air quality standards

Substance	Averaging Period	Standard µg/m ³	Reference
Sulphur dioxide	24 hours 10 minutes	20 500	Myanmar National Environmental Quality (Emission) Guidelines, December 2015.

Substance	Averaging Period	Standard $\mu\text{g}/\text{m}^3$	Reference
Nitrogen dioxide	1 year	40	As above
	1 hour	200	
Particulate matter PM ₁₀	1 year	20	As above
	24 hours	50	
Particulate matter PM _{2.5}	1 year	10	As above
	24 hours	25	
Ozone	8-hour daily maximum	100	As above

4. Ambient Noise Standards

Noise impacts should not exceed the levels presented in Table A3.4, or result in a maximum increase in background levels of 3 dB at the nearest receptor location off-site.

Table A3.4. Ambient noise standards

Receptor	One Hour L _{Aeq} (dBA)		Reference
	Daytime 07:00- 22:00	Nighttime 22:00-07:00	
Residential, institutional, educational	55	45	Myanmar National Environmental Quality (Emission) Guidelines, December 2015.
Industrial, commercial	70	70	As above

5. Air Blasting¹

The maximum level for air blasting is 115 dB Linear. The level of 115 dB Linear may be exceeded on up to 5% of the total number of blasts over a period of 12 months; however, the level should not exceed 120 dB Linear at any time. Blasting is only permitted during daylight hours.

The recommended maximum level for ground vibration is 5 mm/s (peak particle velocity ppv). The ppv level of 5 mm/s may be exceeded on up to 5% of the total number of blasts over a period of 12 months. The level should not exceed 10 mm/s at any time.

¹ Australian and New Zealand Environment Council (ANZEC) Guidelines, 1990 and Best Practice Environmental Management in Mining, Noise, Vibration and Air Blast Control, Environment Australia, 1998.